



မင်းလှု

ချော်မြားရှင်အစ
ချော်မြားရှင်အညံး

(ပထားမြေ)



ချစ်မြားရှင် အစ ... ချစ်မြားရှင် အဆုံး

မင်းလူ

ကြိုတင်အသီရှင်ခဲ့ခြင်း

ကျွန်တော်သည် ၁၉၈၂ က “ချစ်မြားရင်”အမည်ရှိ ဝါယာလတ်တစ်ပုဒ် ရေးခဲ့ပါသည်။ ၁၉၉၆ တွင် ထိုဝါယာကို “ချစ်စေသတည်း”အမည်ရှိ အမြားဝါယာလတ်တစ်ပုဒ်နှင့်အတူ နှစ်ပုဒ်တွဲစာအုပ်အဖြစ် ထပ်မံထုတ်ဝေ ခဲ့ဖူးပါသည်။

ကျွန်တော်သည် “ချစ်မြားရင်”ဝါယာကို ပြန်ဖတ်ဖြစ်သည်အခါဝိုင်း ထိုဝါယာဇာတ်လမ်းသည် မဖြီးဆုံးသေး၊ မပြည့်စုံသေး၊ တာဝန်မကျသေး၊ ထပ်ရေးစရာတွေ ကျွန်နေသေးသည်ဟု ခံစားမိတ်ပါသည်။ အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့၏။

ခုတေဘာ့ ထိုဆန္ဒကို အကောင်အထည်ဖော်သောအားဖြင့် နောက်ဆက်တွဲအပိုင်းကို ဆက်လက် ရေးသားပြီး လုံးချင်းဝါယာအုပ်အဖြစ် စုစည်းတင်ဆက်လိုက်ရပါသည်။

ဤဝါယာ၏ ထူးခြားချက်မှာ ပထမပိုင်းကို ပထမအရွယ်တွင် ရေးသားခဲ့ပြီး ဒုတိယပိုင်းကို ဒုတိယအရွယ်တွင် ရေးသားခဲ့ခြင်းပင်ဖြစ်ပါသည်။

ရိသေလေးစားလျက်

မင်းလူ

ဒီအကြောင်းတွေကို ပြန်ပြောပြတဲ့အတွက် ဝေဒနာသစ်တစ်ရပ်ကို ခံစားရလိမ့်မှာလား၊ မခံစားရပါ။ အဆုံးစွန်း ပြင်းထန်တဲ့ ဝေဒနာတစ်ခုကို ခံစားရပြီးတဲ့နောက် ထပ်ပြီးခံစားစရာ ကျွန်ုပါသေးလို့လား။ တရှိန်ရှိန် တောက်လောင်ပြီးဖြစ်တဲ့ ဖယောင်းတိုင်တစ်တိုင်ကို မီးထပ်ညိုလို့ မီးတောက်က ထပ်ပြီး ကြီးမားလာနိုင်ပါဘိုးမလား။

ချံလှစွာသော အိအိချို့။

ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ဖြစ်ခိုင်းလို့ မရတော့ပါ။ ကုန်လွန်ခဲ့တဲ့ အတိတ်ကာလကို ပြန်လည်ရောက်ချင်လို့ မဖြစ်နိုင်တော့ပါ။

အချိန်ဆိုတာ လူက သတ်မှတ်တာပါဆို၊ သို့ပေမယ့် လူတွေဟာ ကိုယ်သတ်မှတ်ခဲ့တဲ့ အချိန်ဆိုတဲ့ အရာရဲ့ ကန့်သတ်ခြင်းကို ပြန်ခံနေကြရတယ် မဟုတ်လား။ စက္ကန့်တွေဟာ တစ်လမ်းသား အစီအစဉ်အတိုင်းရှေ့ကိုသာ ဆက်သွားနေကြပါပြီ။

တကယ်တော့ ဓာတ်သိမ်းခန်းကို ရောက်ခဲ့ပြီးပါပြီ။ နောက်ဆက်တဲ့ ဆိုတာဟာလည်း ဓာတ်သိမ်းခန်းကို ပြန်လည်ရှင်းပြတာပါပဲ မဟုတ်လား။

CB

ပထမပိုင်း

၁ ။ ။

ဦးစွာပထမ ပြောကြားလိုတာက အရေးကြီးသော ဘတ်ကောင်တစ်ကောင်အကြောင်းပါ။

ဘတ်ကောင်ဆိုလို ဒီဘတ်လမ်းမှာ ပါဝင်မယ့် မောင်ချစ်အေးနဲ့ အိအိချို့တို့အကြားမှာ ဝင်ဖြီးနှောင့်ယှက်မယ့်လူလား၊ သို့တည်းမဟုတ် အကူးအညီပေးမယ့်လူလား၊ မောင်ချစ်အေးနဲ့ ပြိုင်ဘက်ပုဂ္ဂိုလ်တစ်ယောက်လား၊ ဒီလိုထင်ရင် မှားပါလိမ့်မယ်။

တကယ်တော့ ...

အဲဒီဘတ်ကောင်ဟာ လူသက်ရှိတစ်ယောက် မဟုတ်ပါ။ သက်မဲ့အရာတစ်ခု။

အိအိချို့တို့ စီးခဲ့တဲ့ ကျောင်းကြိုယာဉ်ကြီးကို ပြောတာပါ။ ကားအမျိုးအစားက ချက်ပလက် ခေါင်းတို့။

ဟိုး ... ဒုတိယကဗ္ဗာစစ်အတွင်းက မဟာမိတ်စစ်တပ်တွေ အသုံးပြုခဲ့တဲ့ လော်ရီကားကြီးတွေကို ပြန်ဆင်ထားတဲ့ ကားကြီးတွေမျိုး။

ဒါပေမယ့် ... ခုထိအောင် ခိုင်ခန့်ဆဲ၊ စက်တွေကလည်း ကောင်းဆဲပဲ။

အမှတ်(၁)တို့၊ (၇)တို့၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆ စတဲ့လိုင်းတွေမှာ ဆွဲနေကြတဲ့ ဘတ်(စံ)ကားကြီးတွေကို ကြည့်ပါလား။ အဲဒီလို ကားမျိုးတွေပဲပေါ့။

ပြီးတော့ ...

ဘတ်(စံ)ကားတွေကို နာမည်ပေးလေ့ရှိကြတယ် မဟုတ်လား။ နှစ်းသူဇာ၊ ငွေပုံကြီး၊ ပန္နာလ၊ ထိပ်ထိပ်ကြ၊ စံပဲဟေ့ စသည်ဖြင့်။ အိအိချို့တို့စီးတဲ့ ကျောင်းကြိုကားကြီးမှာလည်း နာမည်ရှိတယ်။

“ချစ်မြားရှင်”တဲ့ ...။

အဲဒီစာတန်းထိုးထားတဲ့နေရာရဲ့ အပေါ်တည့်တည့်လောက်မှာရှိတဲ့ ပြတင်းပေါက်ဟာ အိအိချို့ထိုင်နေကျနေရာပဲ၊ ကားရဲ့ညာဘက်ခြမ်း အရှေ့ဆုံးခုံးတန်းပေါ့။

ချစ်မြားရှင် ရပ်နေကျနေရာက ဘွဲ့နှင့်သဘင်ခန်းမနဲ့ ဓားလွယ်ခုတ်လောက်မှာရှိတဲ့ သစ်ပင်တွေ အောက်မှာ။

ကားရှင်တဲ့နေရာရဲ့သေးမှာ မြောင်းကြီးရှိတယ်။ မြောင်းကြီးကို ဖြတ်ခင်းထားတဲ့ တံတားအတိုင်း လာလိုက်ရင် ဒီဘက်မှာ ကျောက်အုတ်တွေ ပိုင်းပြီး ခင်းထားတယ်လေ။ အဲဒါ မောင်ချစ်အေးတို့ရဲ့နေရာ။

ချစ်မြားရှင်ကို မောင်းတဲ့ ယာဉ်များ၊ ဦးလေးကြီးက ဦးစိတ်တို့။ နာမည်အရင်းကတော့ ဘာလဲမသိဘူး၊ မောင်ချစ်အေးတို့ကတော့ အဲဒီလိုပဲ ခေါ်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီလူကြီးက သိပ်တိကျတယ်။ ကားထွက်ဖို့အချိန် ရောက်ပြီဆိုတာနဲ့ တန်းထွက်တော့တာပဲ။ နည်းနည်းပါးပါး နောက်ကျတဲ့လူတွေရှိရင်လည်း ဘယ်တော့မှ မစောင့်ဘူး။

တက္ကသိုလ်နယ်မြေထဲမှာ အလည်လွန်ဖော်မိတဲ့ ကျောင်းသူလေးတွေဆိုရင် ကားမမိလို့ ဘတ်(စံ)ကားနဲ့ ပြန်ကြရတာ ခဏခဏ။

ဒါကြောင့် ...

သူ့နာမည် ဦးစိတ်တို့။

CB

မောင်ချုစ်အေးရယ်၊ စိုးမြင့်ရယ်၊ ကောင်းမြတ်ရယ်၊ ပေါ်ကြီးရယ်၊ သူငယ်ချင်းတွေပါ။ ငယ်ငယ် ကတည်းက တစ်ကျောင်းတည်း အတူနေခဲ့ကြတဲ့သူတွေ။ သူတို့သုံးယောက်က တက္ကသိုလ်ကို ရောက်နေကြပြီ။

မောင်ချုစ်အေးကတော့ ဆယ်တန်းမအောင်သေးဘူး။ မောင်ချုစ်အေးက ည့်လို့မအောင်တာတော့ မဟုတ်။ အားလုံး ဉာဏ်ရည်ချင်း မတိမိုးမယိမိုး။ ဒါဖြင့် မောင်ချုစ်အေး မကြိုးစားလို့လားဆိုတော့လည်း မဟုတ်။ သူငယ်ချင်းတစ်စုလုံး စာကြိုးစားကြတာချည်းပဲ။

တစ်ခုတော့ ကွာခြားတယ်။

အဲဒါကတော့ ...

သူတို့ဟာ မောင်ချုစ်အေးထက် အခွင့်အရေးတစ်ခု ပို့ရရဲ့တာပါပဲ။

ဘာလဲဆိုတော့ သူတို့ဟာ ကျောင်းသားဘဝမှာ ကျောင်းသားလို့ နေခွင့်ရကြတယ်။ ကျောင်းသား ဆိုတာ ကစားချိန်မှာ ကစားမယ်၊ စားချိန်မှာ စားမယ်၊ အိပ်ချိန်မှာ အိပ်မယ်၊ စာကျက်ချိန်မှာ စာကျက်မယ်၊ ဒီလို့ မဟုတ်လား။

မောင်ချုစ်အေးက ဒီလို့မဟုတ်။

ကျောင်းသားဘဝတစ်ခုတည်းမှာ အချိန်ပြည့် ပျော်မွေ့ခွင့်မရဘူး။ တစ်ဘက်က လုပ်ငန်းခွင် ဝင်ရသေးတယ်။ သတ်သတ်မှတ်မှတ် တာဝန်ယူရတဲ့ အလုပ်မျိုးတော့ မဟုတ်ပါ။ အဖော့အလုပ်ကို ဝင်ကူရတာပါ။

အဖော့ ကားစက်ပြင်ဆရာကြီး။ ကိုယ်ပိုင်အလုပ်ရုံး တည်ထောင်ပြီး လုပ်ကိုင်နိုင်တာ မဟုတ်၊ ကားပျက်တဲ့အိမ်တွေကို လိုက်ပြီးပြင်ပေးရတဲ့ အလုပ်မျိုး။ အထူးသဖြင့်တော့ လိုင်းဝင်နေရတဲ့ ဘတ်(စံ)ကားကြီးတွေပျက်ရင် လိုက်ပြင်ပေးရတယ်။ ဘတ်(စံ)ကားဆိုတာကလည်း သိတဲ့အတိုင်းပဲ။ တစ်နေ့လုံး လိုင်းဆွဲပြီး ညကျမှ ကားကိုနား၊ ပြင်စရာရှိတာ ပြင်ရတာကိုး။ မောင်းလို့မရလောက်အောင်ပျက်ပြီဆိုရင်တော့ တစ်မျိုးပေါ့။

ဘာပဲဖြစ်ဖြစ် ကားပြင်တဲ့အလုပ်က ညာက်မှာ လုပ်ရတာ များတယ်။

မောင်ချစ်အေးမှာ မောင်နှမ ခုနစ်ယောက်ရှိတယ်။ ယောကျားလေး နှစ်ယောက်၊ မိန်းကလေးက ငါးယောက်။ မောင်ချစ်အေးက အကြီးဆုံးပါ။ ညီလေးက အငယ်ဆုံးဆိုတော့ အသက်က ကိုးနှစ်ပဲ ရှိသေးတယ်။ ဘာမှ အားကိုးလောက်တဲ့အချက် မဟုတ်ဘူး။ ဒီတော့ အစ်ကိုအကြီးဆုံးလည်းဖြစ်၊ ယောကျားကလေးလည်း ဖြစ်တဲ့ မောင်ချစ်အေးကပဲ အဖွဲ့ကို ကူရတော့တယ်။ ညာက်တွေမှာ ကားလျှောက်ပြင်ရလို့ အပိုပျက်တဲ့နေ့တွေ များတယ်။

နောက်ပြီး ... လူကိုးယောက်ရှိတဲ့ မိသားစုံ၊ စားဝတ်နေရေးအတွက် မောင်ချစ်အေးဟာ တစ်စိတ် တစ်ပိုင်း ဝင်ပြီးကူနေရတဲ့အခါ စိတ်လည်း လွတ်လပ်မှု မရှိတော့ဘူး။

အဖွဲ့ အမေတို့နဲ့အတူ မပြောလည်တဲ့ကိုစွဲတွေအတွက် မောင်ချစ်အေးပါ ဝင်ပြီး ပူပင်တတ် လာတယ်။

အဲဒီတော့ ... ပညာရေးဘက် အပြည့်အဝ စိတ်မသွင်းထားနိုင်လို့ စာကျက်ပျက်ရတယ်။ စာမေးပဲ ကျတယ်။

ဆယ်တန်းမအောင်ဘူး။ နှစ်နှစ်ဆက်တိုက်ကျတယ်။ ညာကျောင်းတော့ မတက်ဖြစ်၊ အလုပ်က ညာက် လုပ်ရတာ များတယ် မဟုတ်လား။

အပြင်က တစ်နှစ်ဖြေသေးတယ်၊ မအောင်ဘူး။

မောင်ချစ်အေးရဲ့စိတ်တွေဟာ ပညာရေးဘက်မှာ အရမ်းလျော့နည်းသွားတယ်။ အလုပ်ကို ပိုလုပ်လာ မိတယ်။ အခြေအနေအရလည်း အလုပ်လုပ်မှ ဖြစ်တော့မှာကိုး။

လာမယ့်နှစ်ကို စာမေးပဲ မဖြေတော့ဘူးလို့တောင် စိတ်ကူးထားတယ်။ ဒီလို့အခြေအနေရှိတဲ့ မောင်ချစ်အေးဟာ ...။

CB

J ॥ ॥

တစ်နေ့တော့ ညက ပြင်လက်စကားအတွက် “ဂါယာစိုင်”လိုနေတာနဲ့ မောင်ချစ်အေး လိုက်ဝယ်ရတယ်။ အဲဒီရက်စိုင်းကျမှ ဂါယာစိုင်က ဆိုင်တွေမှာ ပြတ်နေတယ်။

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ရှာရင်းက ကမာဏ္ဍတုည်းတန်းလမ်းဆုံးက ဆိုင်မှာ ရှိတယ်လို့ သတင်းရတယ်။

အဲဒီဆိုင်ကိုသွားတော့ ကံအားလျော်စွာပဲ ဝယ်လို့ရခဲ့တယ်။

ဂါယာစိုင်ဝယ်ပြီးတော့ မောင်ချစ်အေး လက်ဖက်ရည်သောက်ချင်လာတယ်။ ကားပိုင်ရင်က ဂါယာစိုင်း၊ လမ်းစရိတ်အပြင် လက်ဖက်ရည်သောက်ဖို့ပါ ပိုက်ဆုံး ပေးလိုက်တာကိုး။

ဘယ်မှာသောက်ရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့ သူငယ်ချင်းတွေ ပြောပြောနေတဲ့ ဦးချစ်ဆိုင် ဆိုတာကို သွားသတိရတယ်။

ခုရောက်နေတဲ့နေရာက တက္ကသိုလ်နယ်မြေနားမှာ မဟုတ်လား။ ဒါပေမယ့် ဦးချစ်ဆိုင်က ဘယ်မှာမှန်း မသိပါ။

တက္ကသိုလ်ထဲကို မောင်ချစ်အေးမှ မရောက်ဖူးတာပဲ။

သူငယ်ချင်းတွေက ကျောင်းထဲကို လာလည်ဖို့ ခဏခဏ ခေါ်ပါတယ်။ သို့ပေမယ့် မသွားခဲ့။

တက္ကသိုလ် ရောက်နေတဲ့ သူတို့တွေကို မကျေနပ်လို့ မဟုတ်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ဆယ်တန်း မအောင်သေးဘဲနဲ့ ဒီနယ်မြေထဲဝင်ရမှာ ကိုယ့်ကိုယ်ကို သိမ်းယော်သလိုပဲ။

ဒီနေ့တော့ ဘာလို့မှန်းမသိ။ ဦးချစ်ဆိုင်မှာမှ လက်ဖက်ရည် သောက်ချင်စိတ် ဖြစ်နမိပါတယ်။

ဆိုင်နေရာကိုလည်း မသိတော့ ကမာဏ္ဍတုရဲ့စခန်းရှုံးမှာပဲ ယောင်လည်လည် လျှောက်လာမိရင်းက ... “ရာမညာဆောင်”ဆိုတဲ့ အဆောင်ကြီးကို လုမ်းမြင်ရတယ်။

ပေါ်ကြီး ပြောဖူးတာ သွားသတိရတယ်။ ရာမညာဆောင်ကိုရောက်ရင် ဦးချစ်ဆိုင်ကို ရောက်တာပဲ။ ရာမညာဆောင်ရှုံးတည့်တည့်က အပေါက်အတိုင်း ဝင်ပြီး ဘယ်ဘက် မြန်လမ်းအတိုင်းသွားရင် နှက်ပျောတော့က ဦးချစ်ဆိုင်ကို တန်းရောက်တာပဲတဲ့။

မောင်ချစ်အေးလည်း သူပြောဖူးတဲ့အတိုင်း ဝင်းတံ့ခါးပေါက်ကနေ မရတဲ့ရဲ့ ဝင်လိုက်တယ်။

ဘယ်ဘက် မြန်လမ်းဘက် ချိုးလိုက်တယ်ဆိုရင်ပဲ ဟိုးရှုံးမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် တွေ့ပါရော။

ဆိုင်အတွင်းမှာရော၊ အပြင်မှာပါ စားပွဲခံတွေ ခင်းထားတယ်။ မောင်ချံအေးလည်း ဝင်ဝင်ချင်းတွေတဲ့ စားပွဲမှာပဲ ဝင်ထိုင်လိုက်ပါတယ်။

လက်ဖက်ရည်တစ်ခွက် မှာလိုက်ပြီး ဟိုကြည့်ဒီကြည့် လုပ်နေမိတယ်။ နည်းနည်းတော့ ကြောင်တက်တက် ဖြစ်နေတာ အမှန်ပါ။

တခြားစားပွဲမှာ ကျောင်းသားတွေ ထိုင်နေကြတယ်။ တချို့ နှစ်ယောက်၊ သုံးယောက်တစ်ဖွဲ့၊ တချို့လည်း တစ်ယောက်တည်း။ တချို့ကျတော့ တစ်ဖွဲ့ကြီး၊ ခုနှစ်ယောက် ရှစ်ယောက်လောက် ရှိမယ်။

မြောနေဆိုနေလိုက်ကြတယ်။ ဆူညံနေတာ၊ တစ်ချက်တစ်ချက် ဝါးကနဲ့ ရယ်သံတွေကော့။

မောင်ချံအေး သူတို့ကို သော့ကျမိမိတယ်။ ကြည့်ပါဦးတော့၊ တက္ကသိုလ်ကျောင်းတော်သားတွေ ဆိုပေမယ့်၊ ဟိတ်ကြီးဟန်ကြီး မရှိကြ။

ဝတ်စားထားပုံတွေကလည်း ရိုးရိုးငဲ့၊ သူတို့ကို ကြည့်ပြီး ပျော်မိတယ်။

ပြီးတော့လည်း ...

ဆိုင်ရဲ့အတွင်းဘက်က ဟိုးထောင့်ဆုံးစားပွဲမှာ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။

သူတို့ကတော့ စကားသိပ်မပြောကြဘူး၊ တစ်ခွန်းစ နှစ်ခွန်းစသာ ပြောပြီး တစ်ယောက်နဲ့တစ်ယောက် ပြီးပြီးလေးတွေ ဧေးစိုက်ကြည့်နေကြတာများတယ်။

သူတို့ကို ကြည့်ပြီး ကြည့်နဲ့အားကျမိပါရဲ့။

အဲဒီအချိန်မှာ မောင်ချံအေးရဲ့ ခြေထောက်က မြေကြီးပေါ်မှာ ချထားတဲ့ အရာတစ်ခုကို သွားတို့ကိုမိတယ်။

ခုမှ သတိရပြီး ငံကြည့်မိတယ်။ ရှက်လည်း နည်းနည်းရှက်သွားတယ်။

ခသာ် ... သူတို့တွေက စာအုပ်ကလေးတွေ လွယ်အိတ်ကလေးတွေ ကိုယ်စီစုံ။

မောင်ချံအေးမှာတော့ တစ်ဂါလိဝင် ဂီယာဂိုင်ပုံးကြီးနဲ့ပါလား။ သူတို့ကတော့ မောင်ချံအေးကို ဂိုင်းကြည့်မနေကြပါ။

C B

ကျောင်းထဲကို ရောက်ခဲ့တဲ့အကြောင်းကို ဟိုကောင်တွေကို ပြန်ပြေပြတော့ သူတို့ အံ့ဩသွားတယ်။ မောင်ချုစ်အေးမှ ကျောင်းထဲကို သွားလေ့မရှိတာကိုး။ ပြီးတော့ သူတို့ဆီ မလာရကောင်းလားဆိုပြီး မကျေမနပ်နဲ့ ပြောကြတယ်။

“မင်းတို့က ဘယ်နားမှာရှိမှန်းမှ မသိတာ၊ ပြီးတော့ မင်းတို့ပဲ ပြောတာပဲ၊ မင်းတို့က စာသင်ခန်းထဲမှာ ရှိချင်မှရှိတာဆို ...”

“အေး ... ဟုတ်သားပဲ” ဆိုပြီးတော့ အလုပ်အားတဲ့နေ့ကျရင် သူတို့နဲ့ ကျောင်းထဲကို အတူတူလိုက်ခဲ့ဖို့ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မသိ။ မောင်ချုစ်အေးဟာ အရင်လို မဟုတ်တော့ဘူး။ ကျောင်းထဲကို သွားရမှာ သိပ်မဆုံးတော့။ ဒါကြောင့် လိုက်မယ်လို့ ပြောလိုက်တယ်။

ဒီလိုနဲ့ တဗ္ဗာသို့လ်ကျောင်းထဲကို ရောက်ဖူးလာခဲ့တယ်။ သူငယ်ချင်းတွေက တဗ္ဗာသို့လ်နယ်ဖြေအနဲ့ လျှောက်ပြောကြတယ်။

တဗ္ဗာသို့လ်တဲ့။ ခံညားပါပေတယ်။ လုပ်ပါပေတယ်။ တည်းခြံမြင်ရင့်ကျက်ခြင်းရော၊ သစ်လွင်လန်းဆန်းခြင်းပါ ပေါင်းစုတဲ့နေရာ၊ သီးခြားကမ္မာလေးတစ်ခုလိုပဲ။ ဒါကြောင့်လည်း ဒီနေရာကို ရောက်ရင်ဘဝအသစ်တစ်ခုရှိ ရောက်ရသလိုပဲလို့ ဆိုကြတာ။

ဟုတ်ပါမှာပါ။ သူတို့မပြောနဲ့၊ ကျောင်းသားမဟုတ်တဲ့ မောင်ချုစ်အေးတောင် တဗ္ဗာသို့လ်ရဲ့ အငွေ့အသက်ကို ကူးယူခံစားနေမိတယ်။ ဆွတ်ပုံးကြည်နဲ့လွမ်းမောခြင်း။

ညောင်းကျတော့ ပေါ်ကြီးက သူ့အမျိုးသမီး မိစံကို သွားစောင့်ပြီးမယ်လို့ ပြောတယ်။

နိုးမြင့်တို့၊ ကောင်းမြတ်တို့က ပေါ်ကြီးကို လိုက်နောင့်ယုက်မယ်ဆိုပြီး မောင်ချုစ်အေးကိုပါ ခေါ်သွားတယ်။ မောင်ချုစ်အေးလည်း ကန့်လန့်ကန့်လန့်နဲ့ ယောင်ကြောင်ပြီး ပါသွားတာပေါ့။

ပေါ်ကြီးကတော့ သိပ်ဂရမနိုက်ဘူး။

“မင်းတို့ လိုက်လည်း လိုက်ပေါ့၊ ဒီနေ့ မိစံက သုံးနာရီခဲ့မှ အတန်းပြီးမှာ၊ ဘယ်မှ သွားထိုင်ဖို့ အချိန်လည်းမရဘူး။ ဘာမှာလည်း စားနိုင်မှာမဟုတ်ဘူး။ အတန်းပြီးတာနဲ့ ဖယ်ရှိကားရှိတဲ့နေရာ လိုက်ပို့ရမှာ” လို့ ပြောတယ်။

မထူးတော့ပါဘူးဆိုပြီး ပေါ်ကြီးတို့နောက်ကိုပဲ တကောက်ကောက် လိုက်ရတော့တာပဲ။

ပေါ်ကြီးက မိစံ အတန်းပြီးတော့ ကျောင်းကြိုကားရှိတဲ့နေရာကို လိုက်ပို့တယ်။ အဲဒီနေ့က ကားနည်းနည်းနောက်ကျတယ်။ မရောက်သေးဘူး။ ဒါနဲ့ ကားရပ်တဲ့နေရာကို လုမ်းမြင်နိုင်လောက်တဲ့ တရာတစားပင်အောက်က အုတ်ခုံးရှိပိုင်းမှာ ထိုင်စောင့်ကြတာ။

မိစံဆိတာက မောင်ချစ်အေးတို့နဲ့ တစ်ကျောင်းတည်း အတူတူနေခဲ့ဖူးကြတဲ့ သူငယ်ချင်းပဲ။ ဒါကြောင့် ပေါ်ကြီးနဲ့ မိစံကို ပိုင်းပြီးနောက်ကြရင်း ကျောင်ကြိုကားအလာ စောင့်နေကြတယ်။ မိစံကလည်း ကောင်းမြတ်ကို ပြန်လောင်တယ်။

“ကောင်းမြတ်၊ နင်နဲ့ ဒိန်းတပ်တပ်နဲ့ စိတ်ကောက်နေကြတာ ပြန်ကြည့်သွားပြီလား”

မိစံက မေးတယ်။ ဒိန်းတပ်တပ်ဆိတာ ကောင်းမြတ်ရဲ့ အမျိုးသမီးလေ။ ဘာဖြစ်လို့ ဒီနာမည် တွင်သွားရသလဲဆိုတော့ ကောင်းမြတ်ကြီးက သူ့ကို တွေ့လိုက်တဲ့အချိန်မှာ သူ့ရင်ထဲက တူရိယာသံစုံ မြည်ဟည်းသွားသတဲ့။ ဒါကို သူငယ်ချင်းတွေက “ဟင်ကြီးကို ထဲလိုက်သလို ဒိန်းတပ်တပ်နဲ့ မြည်နေ မှာပေါ့”လို့ ပိုင်းနောက်ကြရာက သူ့နာမည် ဒိန်းတပ်တပ် ဖြစ်လာတယ်။

ခု သူတို့နှစ်ယောက် စိတ်ကောက်နေကြတဲ့အကြောင်းကလည်း ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုကြရင်းက ဖြစ်ကြတာဆိုပဲ။

“နင်ကကော ဘာကိစ္စနဲ့ လာတာလဲ။ ကျောင်းထဲမှာ တွေ့ထားလို့လား၊ တစ်ယောက်ယောက်ကို ...”

မိစံက မောင်ချစ်အေးကို မေးပြန်တယ်။ ရယ်ကျကျလုပ်ရင်းက ...

“မဟုတ်ပါဘူး ခုမှ တွေ့များတွေ့မလားလို့”

ဘယ်လောက်တိုက်ဆိုင်သလဲ၊ အဲဒီလိုပြောနေတုန်းမှာပဲ အမျိုးသမီးတစ်ယောက်ဟာ မိစံရှေ့မှာ လာရပ်တယ်။ ပြီးတော့ “ဖယ်ရှိမလာသေးဘူးလား”လို့ မိစံကို မေးတယ်။ ပြီးတော့ မောင်ချစ်အေးတို့ဘက်ကို တစ်ချက်လှမ်းကြည့်တယ်။ စိုးမြင့်တို့၊ ကောင်းမြတ်တို့ကျတော့ မြင်ဖူးနေကြမို့ သာမန်သဘောလောက်ပဲ။ မောင်ချစ်အေးကိုကျတော့ နည်းနည်းပိုပြီး ကြာကြာဖိုက်ကြည့်လိုက်သလိုပဲ။

မျက်နှာစိမ်းတစ်ယောက်မို့ ဘယ်သူပါလိမ့်ဆိုတဲ့သဘောနဲ့ ရိုးရိုးကြည့်တာ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် တက္ကသိုလ်ရဲ့အငွေ့ကို ရှာရှိပိုန်းမောနေမိတဲ့ မောင်ချစ်အေးမှာတော့ ...

တကယ်လို့များ ကောင်းမြတ်ရဲ့ အမျိုးသမီးသာ အရင်ဦးမထားခဲ့ရင် ဒိန်းတပ်တပ်ဆိုတဲ့နာမည်ကို ရုသွားနိုင်လောက်တယ်။

အဲဒီနေ့ကစပြီး စွဲလမ်းခဲ့ပါတယ်။

CB

၃ ။ ။

နာမည်က အိအိချိတဲ့ ...။

မြန်မာစာ တတိယနှစ် ...

မိစံတို့နဲ့ ကျောင်းကြီးကား အတူတူစီးတယ်။ ရန်ကင်းမှာနေတယ်။ လောလောဆယ် အတွဲမရှိသေးဘူး။

အိအိချိနဲ့ပတ်သက်လို့ မောင်ချစ်အေး စုံစမ်းထားမျှတွေပါ။ အဲဒါတွေလည်း မိစံက တစ်ဆင့်၊ ပေါ်ကြီးက တစ်ဆင့် သိရတာ။

အဲဒီနောက်ပိုင်း မောင်ချစ်အေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းထဲကို မကြာခဏ ရောက်ဖြစ်တော့တယ်။ မိစံတို့ ပေါ်ကြီးတို့နဲ့တူတူ တရာတ်စကားပင်အောက်မှာ ထိုင်ရင်း ကျောင်းကြီးကားအလာကို စောင့်တတ်လာတယ်။ ကားထွက်သွားပြီဆိုရင်လည်း ပေါ်ကြီးနဲ့အတူ ကားကိုင်းကြည့်ရင်း ကျိန်ရစ်ခဲ့တတ်လာတယ်။ ဟုတ်တယ်လေ၊ ပေါ်ကြီးက မိစံကိုကြည့်၍ မောင်ချစ်အေးက အိအိချိကို ကြည့်တာပေါ့။

အိအိချိက ကားရဲ့ညာဘက်ခြမ်း ရေ့ဆုံးခုံတန်းမှာ ထိုင်တတ်တယ်။ အိအိချိထိုင်တဲ့နေရာရဲ့အောက်တည့်တည့် ကားကိုယ်ထည့်ပေါ်မှာတော့ “ချစ်မြားရှင်”ဆိုတဲ့ ကားနာမည်ကို ရေးထားတယ်မဟုတ်လား။ ဒါကြောင့်လည်း မောင်ချစ်အေးက အိအိချိကို နာမည်ပေးမိတယ်။

“ချစ်မြားရှင်”တဲ့။

မောင်ချစ်အေးဟာ ဆယ်တန်းမအောင်သေးတဲ့အတွက် အိအိချိကို မေတ္တာထားမိနေတာတော်ကိုယ့်ကိုယ်ကို မဝံမရဲပါ။

သို့ပေမယ့် ...

ချစ်မြားရှင်ရယ် ... “တက္ကသိုလ်ဆိုတာ ကဝေမတို့ ဖမ်းစားရာမြေ”တဲ့။

တက္ကသိုလ်မှာ အော်မြည်တမ်းတဲ့ ဥဉ္စုင်ကလေးရဲ့ အသံကို တစ်ခါကြားမိရင် နောက်တစ်ခါလာနားမထောင်နိုင်ဘဲ မနေနိုင်ဘူးလို့ ဆိုတယ် မဟုတ်လား။

ဒီလို့နဲ့ နောက်တစ်ခါ နောက်တစ်ခါ။

ရောက်တဲ့အခါတိုင်းပဲ စိတ်ပျော်ရွင်ချမ်းမြှောပါတယ်။ ဒီနယ်မြှေရဲ့ ဝင်းတံ့ခါးက ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲက ပေါ့ပါးလန်းဆန်းသွားရတယ်။ စိတ်ညွှန်ပူးစရာတွေဟာ အထဲကို ဝင်ခွင့်မရရှာလို့ ဝင်းပေါက်ဝမှာပဲ တစ်ရှစ်ပဲပဲ ကျော်ရှစ်ခဲ့ကြရရှာတယ်။

အလုပ်အားတာနဲ့ မောင်ချစ်အေးရောက်လာတတ်တာပဲ။ လာတတ်တဲ့အချိန်ကလည်း ကျောင်းကြိုကား ထွက်ခါနီးမှာပေါ့။ သူငယ်ချင်းတွေနဲ့ မတွေ့ရင်တောင် မောင်ချစ်အေးတစ်ယောက်တည်းပဲ ကျောင်းကြိုကား ထွက်သွားသည်အထိ ငေးကြည့်နေတတ်ပြီ။

စိတ်တန်ခိုးလို့ ဆိုလေမလား။ စိတ်ဆိုတာ အဆင့်အမြင်ဆုံးလျိုင်းတွေပဲလို့ ဆိုကြတယ် မဟုတ်လား။ တစ်ခါတစ်လေ ဖြေဖွဲ့သလား၊ ကိုယ့်နောက်ကနေ တစ်ယောက်က စိုက်ကြည့်နေတယ်လို့ စိတ်ထင်ပြီး လုညွှန်ကြည့်တဲ့အခါ တကယ်ပဲ စိုက်ကြည့်နေတာ တွေ့ရတာမျိုး။

ခုလည်း မောင်ချစ်အေးက ငေးစိုက်ကြည့်ဖန်များတော့ အီအိချို့ကလည်း နည်းနည်းပါးပါး အသိအမှတ်ပြုမိလာတယ် ထင်ပါရဲ့။ မောင်ချစ်အေးက အခါနှစ်ဆယ်လောက်ကြည့်ရင် တစ်ခါလောက် မသိမသာ ခက္ကတဖြေတ် ပြန်ကြည့်တတ်လာပြီလေ။

ဒီလို ...

နာရီပေါင်းများစွာ စောင့်စားပြီးမှ တစ်စကြန်လောက်သာ ပြန်လည်ရရှိတတ်တဲ့ “ဖျတ်ကန်”လေးဟာ မောင်ချစ်အေးကို ရက်ပေါင်းများစွာ မိန်းမောဖြေပြန်တယ်။

မှုံးရုံတောမှာ မျက်စိလည်ခဲ့ပါပြီ ချစ်မြားရင်။

CB

သိပ္ပါးစားသောက်ဆိုင်တန်းမှာ လက်ဖက်ရည်တိုက်ပါ့မယ်လို့ ကတိပေးလိုက်တော့မှ မိစံက ဖွင့်ပြောတယ်။

“မနေ့က ဖယ်ရှိအလာစောင့်ရင်း အီအိချို့နဲ့ တွေ့တယ်”

အဲဒီလောက် ပြောရုံရှိသေး၊ မောင်ချစ်အေး ရင်တွေခုန်လာတယ်။

“အဲဒါ ဟိုအကြောင်းဒီအကြောင်းပြောရင်း အီအိချို့က မေးတယ်၊ ဟိုတစ်ယောက်က ဘယ်ကလဲတဲ့”

“ငါ့ကို မေးတာလား”လို့ ပေါ်ကြီးက ဝင်မေးတော့ မိစံက မျက်နှာကို ရုံးမဲ့လိုက်ပြီး ...

“ဟင်း ... သူ့လား မေးမှာ၊ ဟိုက မေးတာ ချစ်အေးကိုပါ။ အရင်က မတွေ့ဖူးပါဘူးတဲ့”

“နှင်က ဘယ်လိုပြန်ပြောလိုက်သလဲ”လို့ စိုးမြင့်က ဝင်မေးတယ်။

“ငါကလား၊ တို့သူငယ်ချင်းတွေထဲကပဲလို့ ပြန်ပြောလိုက်တယ်”

“ဘာဆက်မေးသေးလဲ”

“ဟင့်အင်း၊ ဘာမှ မမေးပါဘူး”

“ဒီလောက်ဆို မဆိုးပါဘူး”လို့ ပေါ်ကြီးက မှတ်ချက်ချတယ်။ မောင်ချစ်အေးက ...

“မင်းတို့အပ်စုက ငလောင်တွေမို့လို့ သူက သိပြီးသားဖြစ်နေတာ။ ငါကျတော့ မျက်နှာစိမ်းဖြစ်နေလို့ မေးတဲ့သဘောလောက်ပဲ ဖြစ်မှာပါကွာ”

“ဘာသဘောပဲဖြစ်ဖြစ်၊ မင်းကို သတိထားမိတယ်ဆိုတာ သေချာပြီ။ ဒီတော့ ...”

နိုးမြင့်က ဆက်လုပ်တော့ ဆိုတဲ့သဘောနဲ့ မောင်ချစ်အေးကို စွေ့စွေ့ကြည့်ပြီး မျက်စပစ်ပြတယ်။

“မဖြစ်သေးဘူးထင်တယ်ကွာ၊ သူက မိစံနဲ့ ခင်မင်နေတာ။ ငါက အဲဒီလိုကြီး သွားလုပ်ရင် မိစံအဖို့ ဘယ်ကောင်းမလဲ”

မိစံက ဒီးဖျော်ရည်ကို ပိုက်နဲ့စုပ်ပြီး ငုံလိုက်တဲ့အချိန်မို့လို့ ချက်ချင်း စကားပြန်မပြောနိုင်။ လက်ကိုပဲ ခါပြတယ်။ မြန်မြန်မျိုးချလိုက်ပြီးမှ ...

“မဆိုင်ဘူး၊ မဆိုင်ဘူး။ ငါနဲ့ ဖယ်ရှိတူတူ စီးနေကြလို့သာ သိနေတာ။ သူငယ်ချင်းတွေလို့ အရမ်း ခင်နေတာ မဟုတ်ပါဘူး။ ငါကို ထည့်တွက်စရာမလိုဘူး”

“က ... ဟေ့ကောင်၊ ဆော်သာဆော်ကွာ”လို့ ပေါ်ကြီးတို့က ဝင်ပြောတော့၊ မိစံက ...

“သွားမြောက်ပေးနေပြန်ပြီ”လို့ ပေါ်ကြီးကို ပြန်ပြောရင်း ရယ်နေတယ်။

“ဟ ... ငါ နှင့်ကို လိုက်တုန်းကလည်း ဒီကောင်တွေပဲ မြောက်ပေးတာပဲ”

“ဟုတ်တယ်ဟာ၊ ငါတို့သာ မြောက်မပေးရင် ပေါ်ကြီးလည်း ခုထက်ထိ မိစံ နင်နေကောင်းရဲ့လား ဆိုတဲ့အဆင့်က တက်မှာမဟုတ်သေးဘူး”

မောင်ချစ်အေး နည်းနည်းတော့ အားတက်သွားတယ်။

သို့ပေမယ့် ... မိစံရှေ့မှာ မောင်ချစ်အေးရဲ့ ဆုံးဖြတ်ချက်ကို ပြောရမှာ ရှက်တာနဲ့ စကားလွှဲပြီး ...

“ဒါနဲ့ ကောင်းမြတ်တစ်ယောက်ကောက္ဗ”

“ဟား ... ဒီအချိန်က ထမင်းစားချိန်လေကွာ။ ဒီနှီးတပ်တပ် ထမင်းဘူးကို သွားကပ်တွယ်နေမှာပေါ့”

ကောင်းမြတ်တို့၊ ပေါ်ကြီးတို့ကို အားကျသွားမိတယ်။

အိအိချို့ရယ် ... နောင်တစ်ချိန်ကျလို့ တို့မှား အဆင်ပြသွားခဲ့ရင် မောင်ချစ်အေးအတွက် ထမင်းဘူး ချုန်ထားမှုာလားဟင်။

CB

၄ ။ ။

ပထမအကြိမ် စွန့်စားခန်းအကြောင်း ပြောချင်ပါတယ်။

အဲဒီလို့ ဆိုလိုက်ကတည်းက ဒုတိယအကြိမ် စွန့်စားခန်း၊ တတိယအကြိမ် စွန့်စားခန်းဆိုတာတွေ လာတော့မယ်ဆိုတာ သိသာပါပြီ။

တကယ်ဆိုရင် မောင်ချစ်အေးအဖို့ ကျောင်းသားမဟုတ်ပါဘဲနဲ့ တဗ္ဗာသို့လိုက် ကျောင်းတော်ကြီးထဲ လာရတာကိုက စွန့်စားခန်းတစ်ရုပ်ပါပဲ မဟုတ်လား။

ထားပါတော့လေ၊ အိအိချို့နဲ့ ပတ်သက်တဲ့ကိစ္စဟာ မဟာ့မဟာ့စွန့်စားခန်းကြီးလို့ အမွန်းတင်ရာ ကျနေပါဉိုးမယ်။

မောင်ချစ်အေးဘက်က ကြည့်ရင် သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်နေပေမယ့်၊ အိအိချို့အတွက်တော့ ဘဝခရီးလမ်းမှာ ခဏတဖြတ်လာပြီး စိတ်အနောင်အယုက်ပေးတဲ့၊ အရေးမပါတဲ့လူတစ်ယောက်လို့ ထင်ချင်ထင်နေမှာ မဟုတ်လား။

အဲဒီနောက် ဆောင်းရှုံးရှုံးတစ်ရက်။

ညက ညွှန်က်မှ အိပ်ရတယ်။ ဒါကတော့ မကြာခဏဆိုသလိုပဲမို့ မဆန်းတော့။

နာရီအနည်းငယ်လောက်လာ အိပ်လိုက်ရပေမယ့်၊ မနက်ကျတော့ လန်းလန်းဆန်းဆန်း နိုးလာခဲ့တယ်။

အေအိပ်အနေနည်းတာ အကျင့်ပါနေလို့ လန်းဆန်းနေတာတော့ မဟုတ်။ ဒီနေ့မနက် ကျောင်းထဲ သွားမယ်လို့ စိတ်ကူးထားလို့ စိတ်ကြည့်လင်နေတာပါ။

ကျောင်းရှေ့မှတ်တိုင်မှာ ဆင်းပြီး ကျောင်းဝင်းထဲ ဝင်လာခဲ့တယ်။

ခုနစ်နာရီခွဲလောက်ပဲ ရိုသေးတာမို့ ကျောင်းဝင်းထဲမှာ သိပ်မစည်ကားလှသေးဘူး။

ပြီးတော့ ...

ဒီနေ့မနက် နှင်းတွေ သိပ်ကျတယ်။ နေရာင်ကောင်းကောင်း မဖြာသေး။

တက္ကသိလ်ကျောင်းဝင်းထဲက ဆောင်းဟာ တမြားနေရာတွေက ဆောင်းနဲ့မတူဘူး၊ ပိုပြီး အေးမြတယ်။

ခါသိ ...

နှင်းတွေတောင်မှ ကျောင်းထဲက နှင်းက ပိုပြီးဝေတယ်။ ပိုပြီးလှတယ်လို့ မောင်ချစ်အေး ဆိုလိုတယ်။

နှင်းညတွေ တွဲခိုနေတဲ့ မြက်ပင်ကလေးတွေကြားက လမ်းအတိုင်း လျှောက်လာခဲ့တယ်။ သူငယ်ချင်းတွေ ပြထားခဲ့တဲ့ ဖြတ်လမ်းအတိုင်းပေါ့။

အမရဆောင်နဲ့ ရာမညာဆောင်ကို ဆက်ထားတဲ့ စကြံလမ်းကို ဖြတ်ကျော်ပြီး တောင်ငူဆောင်ဘားက ကတ္တရာလမ်းပေါ် ရောက်လာတယ်။

အဲဒီကျတော့မှ ကျောင်းသားကျောင်းသူတရာ့၏ ခပ်သုတ်သုတ် သွားနေကြတာ တွေ့ရတယ်။ နည်းနည်းပါးပါး ခပ်ကျော်ပေါ့။

များသောအားဖြင့်တော့ အနေးထည်ကလေးတွေ ကိုယ်စိန့်။ ဂျာကင်၊ တိုက်ပုံအကို့၊ ဆွယ်တာရောင်စုံ။

မောင်ချစ်အေးကတော့ တက်ထရွန် အကို့အဖြူကလေး တစ်ထပ်တည်း။ အနေးထည်ရယ်လို့မှ ဖြစ်ဖြစ် မြောက်မြောက် မရှိခဲ့ပဲ။

အရောင်တွေ လွင့်နေတဲ့ ပင်နဲ့တိုက်ပုံလေးတစ်ထည်ရယ်၊ ခုခေတ်မှာ ဘယ်သူမှ မသုံးတော့တဲ့ ကုတ်အကြိုခုပ်နှစ်းနှစ်းတစ်ထည်ရယ်၊ ဒါပဲရှိတယ်။

အင်းလေ ...

တကယ်တော့လည်း မောင်ချစ်အေးအတွက် အနေးထည် သိပ်မလို့လှပါ။ ကျင့်သားရနေလို့လား မသိ၊ ဆောင်းနဲ့နှက်ရဲ့ အအေးဒဏ်လောက်တော့ ခံနိုင်ရည်ရှိပါတယ်။

လူ့အသားဟာ ကျောက်တုံးကျောက်ခဲ မဟုတ်တဲ့အတွက် လုံးဝမချမ်းဘူးလို့တော့ မဆိုလိုပါဘူး။ ချမ်းတော့ ချမ်းတာပါပဲ။

သို့ပေမယ့် ...

အဲဒီဒဏ်ကို ခံနိုင်တာကို ပြောတာပါ။

မီးကလေး လျှော့လိုက်၊ လျှပ်လျှပ်ရားရား လုပ်လိုက်တယ်ဆိုရင် ချွေးကလေးတောင် စို့လာတတ်ပါတယ်။

ဒီလိုနဲ့ပဲ ဆောင်းရာသီပေါင်း အတော်များများကို ကျော်ဖြတ်ခဲ့ပါပြီကော်။

တောင်ငူဆောင်နားရောက်တော့ လက်ဝဲဘက်နဲ့ လက်ယာဘက် နှစ်ဖက်စလုံးမှာ အလွန်လှပတဲ့ မြင်ကွင်းနှစ်ခုကို တွေ့ရတယ်။

လက်ဝဲဘက်မှာ ဦးချိုလက်ဖက်ရည်ဆိုင်ရှိရာ ငှက်ပျောတောကလေး။ ငှက်ပျောပင်တွေဟာ နှင်းထူ အောက်မှာ ပြားပြားဝပ်နေတယ်။

မြှုတွေက ငှက်ပျောပင်တန်းကြားမှာ ယျက်သန်းနေတယ်။ မီးခိုးငွေ့တွေ ဝေနေသလိုပဲ။ မီးခိုးလိုတော့ လှပ်ရှားဝေ့ဝဲမှု မရှိ။ မြေပြင်နဲ့ လေထုကြားမှာ တိမ်တိက် အသေးစားကလေးတွေလို အကန့်လိုက် အကန့်လိုက် တည်းခြံမ်နေတယ်။ ဘယ်လောက်လှပတဲ့ မြင်ကွင်းလဲ။

လက်ယာဘက်မှာကျတော့ ...

“ငါးယောက် ... ဒါကြာင်းလည်း တက္ကသိုလ်နယ်မြတ်စွာလွှား ထူးထူးစွားစွား သာယာလှပနေတာပါ ကလား”လို့ မှတ်ချက်ချလိုက်မိပါတယ်။

တောင်ငူဆောင်ရဲ့ ဆင်ဝင်အောက်မှာ ရပ်နေတာက အီအီချို့။ ဆွယ်တာအနီရဲ့ကလေးနဲ့။ ထဘီက ပန်းနှုရောင်။

အဲဒီအချိန်မှာပဲ နေရောင်ခြည်ဟာ ရုတ်တရက် ဖြာကျလာတယ်။

မြက်ခင်းပေါ်က နှင်းစက်ကလေးတွေဟာ လက်ကနဲ့ လက်ကနဲ့ ပြီးပြက်သွားကြတယ်။

မောင်ချုစ်အေးရဲ့ ဦးနောက်ထဲမှာလည်း အတွေးတွေက ဖျတ်ကနဲ့ ဖျတ်ကနဲ့။

ခုချိန်မှာ အီအီချို့ တစ်ယောက်တည်း။

ဒါကြာင်း ...

သွားစကားပြောရမလား။ ခက်တာက အီအီချိန့် မောင်ချုစ်အေးတို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ဘယ်ဝါဆိုတာ သိတယ်၊ မျက်မှန်းတန်းမိကြတယ်။ ဒီလောက်ပဲ။

ဘယ်သူကမှုလည်း မိတ်ဆက်ပေးထားတာ မဟုတ်။ ဒါကြာင်း ခင်မင်သိကျမ်းနေကြတာလည်း မဟုတ်။ အဲဒီအခြေအနေမျိုးမှာ စကားသွားပြောလို့ ဖြစ်ပါမဲ့မလား။

တစ်ဖက်က ကြည့်ပြန်တော့လည်း လူရှင်းနေတဲ့အချိန်မျိုးမှာ အီအီချို့ကို တစ်ယောက်တည်း တွေ့ရဖို့ ဆိုတာ မလွယ်။ ခုလုံး အခွင့်အရေးမျိုး ကြံ့လို့ ဖြစ်တောင့်ဖြစ်ခဲ့။

ဘာလုပ်ရမလဲလို့ မဆုံးဖြတ်နိုင်ခင်မှာပဲ ကိုယ်ခန္ဓာက အလိုလို လှည့်ပြီးတော့ ထွက်သွားတယ်။ အီအီချို့ဘာသာ အကြောင်းရှိလို့ ထွက်သွားတာလား။ မောင်ချုစ်အေးကို မြင်လို့ တမင် ထသွားတာလား။

နှစ်ခုစလုံး ဖြစ်နိုင်တယ်။

မောင်ချစ်အေးဟာ အိအိချို့ကို စိတ်ဝင်စားနေကြောင်း အိအိချို့ကလည်း ရိပ်မိနေလောက်ပြီ ထင်ပါတယ်။ အိအိချို့ကို ငေးမောနေကြည့်တတ်တဲ့ မောင်ချစ်အေးရဲ့ မျက်လုံးတွေက တစ်ဆင့်ပေါ့။

အိအိချို့က တောင်င့်ဆောင်ဝင်ပေါက်ကနေ ယူဒသန် ဘုရားရှိခိုးကျောင်းဘက် လျှောက်သွားတယ်။

မောင်ချစ်အေး ဘာလုပ်ရမလဲ။ နောက်ကနေ လိုက်ဖို့ပဲ ရှိတော့တော့ပေါ့။

ဒါကြောင့် လိုက်တယ်။ ဟုတ်ကဲ့၊ နောက်ကနေ လိုက်တယ်။ အိအိချို့က မိန်းကလေး။ ခြေလှမ်းနေးပါတယ်နော်။ ယောက်သွားဖြစ်တဲ့ မောင်ချစ်အေးဟာ အိအိချို့ကို ဘာလို့ မီအောင်မလိုက်နိုင်ရတာလဲ။

ဧည့် ... မလိုက်နိုင်တာ မဟုတ်၊ မလိုက်ရတာပါ။

ပေါ်ကြီးတို့၊ ကောင်းမြတ်တို့၊ ဖိုးမြင်းတို့ကို အထူးပဲ တောင်းတမိတယ်။ ခုချိန်မှာ သူတို့ရှိရင် တစ်အား တက်မိမှာပဲ။ ခုဟာက သူတို့ရှိရာကို အလာမှာ အိအိချိန်း၊ ရုတ်တရက်ဆိုသလို တွေ့ရတာ မဟုတ်လား။ အစ ချီလိုက်တုန်းကတော့ အခွင့်အရေးရတဲ့အခိုက် လက်လွတ်မဆုံး စကားပြောမလိုပါပဲ။ တကယ့်တကယ် ကျတော့ စကားပြောဖို့နေနေသာသာ ဘေးချင်းယဉ်လျှောက်ဖို့တောင် မဝံတဲ့အဖြစ်။ ဒါကြောင့်သာ အိအိချို့ကို မီအောင်မလိုက်ရတာပေါ့။

“ရှိရီးလေး မောင်ပန်းမွေး၊
မောင်ပန်းမွေး ယဉ်လိုက်တယ်၊
တောကျောင်းဘုန်းကြီး မြင်လိုက်တယ်၊
လိုက်ကြပါလား တပည့်များ၊
လိုက်လိုမမီ ပြေးပြန်ပြီ၊
ရှိရီးလေး မောင်ပန်းမွေး ...”

ရွှေဘိုဆောင်ဘေးကို ရောက်တော့ အဆောင်ပေါ်က ကျောင်းသားတွေက မောင်ချစ်အေးတို့အဖြစ်ကို ရိပ်မိပုံရတယ်။ ဂိုင်းအော်ပြီး နောက်ပြောင်ကြတယ်။

အိအိချို့ ရှုက်သွားသလား။ ခြေလှမ်း ပို့သွာ်လာတယ်။ မောင်ချစ်အေးလည်း လိုက်သွာ်။ သို့ပေမယ့် လိုက်လိုမမီပါလား။

ယူဒသန် ဘုရားရှိခိုးကျောင်း မျှော်စင်ရှေ့က ဖြတ်ပြီး သီရိဆောင်ဘက် ချိုးကျွေးသွားတယ်။ ပြီးတော့ ဟော ... သီရိဆောင်ဝင်းထဲ ဝင်သွားပါရောလား။ လမ်းတစ်လျှောက်လုံး မောင်ချစ်အေးကို တစ်ချက် ကလေးတောင် လှည့်ကြည့်မသွားဘူးဆိုတာ သတိပြုလိုက်မိတယ်။

သို့ပေမယ့် စိတ်တော့ မပျော်လှသေးပါ။ အဆောင်ဝင်ပေါက်ကို လှမ်းမြင်နိုင်တဲ့နေရာကနေ စောင့်ကြည့်နေမိတယ်။ ဟုတ်တယ်လေ၊ လိုက်လာမိမှတော့ မထူးတော့ဘူး။ အိအိချို့ဟာ အဆောင်ထဲက ပြန်မထွက်ဘဲ မနေနိုင်ပါဘူး။ ကျောင်းချိန်းရင် ပြန်ထွက်လာရမှာပဲ မဟုတ်လား။

အဲ ... တစ်ခုတော့ရှိတယ်။ ခုနေခါ အီအိချို့ ပြန်ထွက်လာခဲ့ရင် စကားလိုက်ပြောမှာလား၊ မပြောဘူးလားဆုံးတာတော့ တိတိကျကျ အာမ,မခံရဲ့။ ဘာကြောင့်လဲဆုံးတော့ စောင့်ရင်းစောင့်ရင်းနဲ့ မောင်ချုစ်အေးမှာ သွေ့စွေ့တွေ တဖြည့်ဖြည့်းနည်းပါးလာလိုပါပဲ။ စောစောတုန်းကတော့ သူ့ကို တွေ့တွေ့ချင်း ဘာလုပ်ရမှန်းမသိဘဲ နောက်ကနေ စွတ်လိုက်လာမိလို့သာ ဒီအထိ ပါလာတာကိုး။

စောင့်ရင်း အချိန်ကြောလာတာနဲ့အမျှ သွေးအေးလာတော့ ကြောက်စိတ်တွေက ဝင်လာပြန်ရော့။

သီရိဆောင်ဝင်ပေါက်ကို စောင့်ကြည့်နေခဲ့တာတောင် တော်တော်ကြောသွားပြီ။ အီအိချို့ရဲ့ အရိပ် အယောင်တောင် မမြင်ရ။ အဲဒီအချိန်မှာ ...

“မြဲ ... မြဲ ပေါက်တော့မယ်”လို့ အော်သံကြားလို့ အလန်းတကြား လှမ်းကြည့်မိတယ်။ ဘေးပတ်ဝန်းကျင်မှာ ဘာမှ မရှိ။ အသံကြားတဲ့ဆီကို ကြည့်လိုက်တော့မှ ပြုးပြီးပြီးနဲ့ လျောက်လာတဲ့ စိုးမြင့်ကို တွေ့လိုက်ရတယ်။

“ဘာတွေ ငေးနေတာတုန်းကဲ့၊ မင်းကို ခဲနဲ့တောင် လှမ်းပေါက်သေးတယ်”လို့ စိုးမြင့်က ပြောရင်း အနားရောက်လာတယ်။ မောင်ချုစ်အေးက ဘာမှမဟုတ်ပါဘူးကွဲလို့ အရင်ပြောလိုက်သေးတယ်။ ပြီးတော့မှ ဒီနေ့မနက် သူငယ်ချင်းတွေဆီအလာ အီအိချို့ကိုတွေ့ပြီး နောက်က လိုက်လာတဲ့အကြောင်း၊ သီရိဆောင်ထဲ ဝင်သွားလို့ စောင့်နေတဲ့အကြောင်း ပြောပြလိုက်တယ်။ အဲဒီတော့ စိုးမြင့်က ဟားတိုက်ပြီး ရယ်တော့တာပဲ။

“ဟား ... ဟား ... ဟား ... တော်ပါပေါ့ကွာ့။ ငါ့သူငယ်ချင်း လာလိုက်ခဲ့၊ ငါ့ပြုမယ်”ဆိုပြီး ခေါ်သွားတယ်။ သီရိဆောင်ဘေးကနေ ပတ်ပြီး ခေါ်သွားတာပဲ။ တစ်နေရာ ရောက်တော့ စိုးမြင့်က ပြတယ်။ သီရိဆောင်နောက်ဘက်က စကြော်။

“အဲဒါ မာလာ၊ သီရိနဲ့ ဝိဇ္ဇာဆောင်တွေကို ဆက်ထားတဲ့ စကြော်ပဲ။ ဟိုဟာက သီရိဆောင် နောက်ဘက်က အပေါက်၊ အီအိချို့က ရှေ့ပေါက်က ဝင်ပြီး နောက်ပေါက်က ပြန်ထွက်သွားတာ ငတုံးရ”

မောင်ချုစ်အေး ရှုက်သွားတယ်။ ဆယ်တန်းတောင် မအောင်သေးတဲ့ မောင်ချုစ်အေး။ နယ်မြေ မကျွမ်းသေးဘဲ တက္ကသိုလ်ထဲကို အရဲစွန်းလာရတဲ့ အကောင်။ တက္ကသိုလ်ကျောင်းတော်သူကြီး အီအိချို့က ပညာပြသွားတာလေလားဗျား။

တတ်လည်းတတ်နိုင်ပါပေရဲ့။

CB

စိုးမြင့်က ပြန်ပြောတဲ့အခါ အေးလုံး ဟန်မဆောင်နိုင်ဘဲ ရယ်ကြတယ်။

မောင်ချုစ်အေး အရမ်းရှုက်သွားမှာ စိုးလို့သာ ဂိုင်းမဟားကြတာဖြစ်မှာပါ။

တကယ်ဆို ဟားသင့်တဲ့ကိစ္စပါပဲ။ မောင်ချုစ်အေးကလည်း ကြောင်ပေတာကိုး။

စိုးမြင့်နဲ့ မောင်ချစ်အေးတို့ မနက်က တွေ့ကြပြီးတဲ့နောက် စိုးမြင့်က အတန်းသွားတက်တယ်။ သူက စိတ်ပညာသမားဆိုတော့ အမရဆောင်မှာပေါ့။

မောင်ချစ်အေးက တစ်နေရာရာက စောင့်နေမလိုပါဘူး။ စိုးမြင့်က သူတို့အတန်းထဲ လိုက်ထိုင်စိုး ခေါ်တယ်။

“ဟာ ဖြစ်ပါမလားကွာ၊ ငါက ကျောင်းသားမှ မဟုတ်တာ”လို့ ဆိုတော့ ...

စိုးမြင့်က ...

“ဖြစ်ပါတယ်ကွာ၊ ပေါ်ကြီးဆို သူစိတ်ဝင်စားတဲ့အချိန် လာလာထိုင်တတ်တာပဲ၊ ငါကလည်း ပေါ်ကြီးတို့ အတန်း သွားထိုင်ချင်ထိုင်တာပဲ။ မင်းလိုက်လာလို့ ဘာမှ အနောင့်အယုက်မဖြစ်ပါဘူး။ ဆရာက ပိုတောင် ကျေးဇူးတင်ဥုးမယ်”လို့ ပြောတယ်။

“ဘာဖြစ်လို့လဲကွာ”လို့ ပြန်မေးတော့ ...

“ငါတို့အတန်းက အားလုံးပေါင်း ရှိတာမှ လူလေးဆယ်လောက်ရှိတာ။ တစ်ဝက်လောက်က ကျောင်းပြီးတတ်ကြလို့ အတန်းထဲမှာ လူနည်းနည်းနေတတ်တယ်ကွာ။ မင်းလိုက်လာရင် တစ်ယောက် ပိုများလာလို့ ဆရာက ကျေးဇူးတင်မယ်လို့ ပြောတာပါ”ဆိုတာနဲ့ လိုက်သွားတယ်။

စိုးမြင့်တို့အတန်းက နှစ်ချိန် ရှိတယ်။

ဆရာတွေ စာသင်သွားတာကို မောင်ချစ်အေးကတော့ ဘာမှ နားမလည်လိုက်ပါ။

တစ်ခုပဲ သိလိုက်တယ်။ ဆရာတစ်ယောက် ပြောသွားတဲ့ စကား။

“စိတ်ဆိုတာ ကန့်သတ်ထားလို့ရတဲ့အရာ မဟုတ်ဘူး။ စိတ်ကို ခြိုဝင်းခတ်ထားလို့လည်း မရဘူး။ လျှောင်အီမဲ့ထဲ ထည့်ပိတ်ထားလို့လည်း မရဘူး။ နောက်ပြီး နယ်နိမိတ် စည်းမျဉ်းသတ်မှတ်ထားလို့လည်း မရဘူး။ စိတ်ရဲ့ ပျုံနှုန်းနိုင်မှုဟာ အဆုံးအစမရှိ ကျယ်ပြန့်နိုင်တယ်။ ဒါအပြင် အချိန်ကာလရဲ့ ပြဋ္ဌာန်းမှုကိုလည်း ကျော်လွန်ဆန့်ကျင် ဖြတ်သန်းနိုင်တယ်။ ဥပမာ ပြောရရင် စင်ဗျားတို့ စိတ်အဝင်စားဆုံးအရာနဲ့ နှိုင်းယူဉ်ပြရမှာပဲ၊ ဘာလဲဆိုတော့ အချစ်ပါ။”

သိပ်သဘောကျသွားတယ်။ စိတ်ထဲမှာ ဖွဲ့ဖြဲ့မြို့မြို့ မှတ်ထားလိုက်တယ်။

အတန်းပြီးသွားတော့ ဝိဇ္ဇာဆောင်ဘက်ကို လာခဲ့ကြတယ်။

တောင်းဆောင်ကို အဖြတ်မှာ စိုးမြင့်က လိုက်ရှာဦးမလားလို့ မောင်ချစ်အေးက ခေါင်းခါ လိုက်တယ်။

ပိဋကတ်မှာ ပေါ်ကြီး ရှိတယ်။ သူက ဒဿန်ဘဏ္ဍာဒကို သူတို့အတန်းရှုံးရောက်တော့ သူထိုင်နေကျ နောက်ဆုံးခုံတန်းမှာ မတွေ့ရ။

ဖိုးမြင့်ကို မျက်မှန်းတန်းမိန္ဒတဲ့ ကျောင်းသားတစ်ယောက်က လက်ခါပြလိုက်တယ်။

သေချာပြီ။ ပေါ်ကြီး အတန်းလစ်ပြီး မိစ်ဆီ သွားလောက်ပြီ။

ဖိုးမြင့်က သူ့လွယ်အိတ်ထဲက မှတ်စုစာအုပ် အစုတ်ကလေးတစ်အုပ်ကို ထုတ်လိုက်ပြီး ဟိုလှန်ဒီလှန် လုပ်ကြည့်ပြီးမှ ...

“အေး ... မိစ်တို့အတန်းက ဒီနေ့မနက်ပိုင်း ဆယ်နာရီအထိပဲရှိတယ်။ ဒီကောင် မိစ်နဲ့ တစ်နေရာရာမှာ သွားထိုင်နေတာဖြစ်ရမယ်။ ကိစ္စမရှိဘူး၊ ဆယ့်နှစ်နာရီ ဆိုရင်တော့ ကိုမောင်စိန့်ဆိုင် ရောက်လာမှာပဲ။ လာကွာ ... ကောင်းမြတ်ဆီသွားမယ်။ ဒီကောင် ပရက်တိကယ်ရှိတယ်၊ လစ်ရဲမှာ မဟုတ်ဘူး”

သိပ္ပံ့ဆောင်တွေဘက် ထွက်ခဲ့ပြန်တယ်။ ဘူးမို့ပေး လက်တွေ့ခန်းထဲမှာ ကောင်းမြတ်ကို တွေ့ရတယ်။ အခန်းအပြင်ကပဲ လက်ဟန်ခြေဟန်နဲ့ လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်ဆိုတဲ့အကြောင်း ပြောပြီး ထွက်လာခဲ့တယ်။

သိပ္ပံ့စားသောက်ဆိုင်တန်း (အင်းဝကင်တင်းလို့လည်း ခေါ်တယ်)က ကိုမောင်စိန့် လက်ဖက်ရည် ဆိုင်မှာ ထိုင်စောင့်နေကြတယ်။ ကောင်းမြတ်က အတန်းပြီးတော့ ဒိန်းငယ်ကို ဝင်ခေါ်ပြီး ရောက်လာတယ်။

ဒိန်းငယ်ဆိုတာက ဒိန်းတပ်တပ်ကို အတိုကောက် ခေါ်တာပါ။

အဲဒီမှာ ဖိုးမြင့်က မနက်က အကြောင်း ပြောပြလို့ ရယ်ကြတာပေါ့။ ဆယ့်နှစ်နာရီကျော်မှာ ပေါ်ကြီးနဲ့ မိစ် ရောက်လာကြတယ်။

သူတို့ လျှောက်လာနေတာ မြင်တော့ ဖိုးမြင့်က ...

“အသာနေ၊ မနက်က ဒီကောင့်အတန်းကို ငါတို့ သွားရာတာ ပေါ်ကြီး မသိစေနဲ့”လို့ လက်ကုတ်ပြီး ပြောတယ်။

ပေါ်ကြီးတို့ အနားရောက်လာပြီးတော့ ...

“အမယ် ... လူတော်တော်စုံနေပါလားကဲ”လို့ စပါးရောဖွေရောလုပ်ရင်း ဝင်ထိုင်ကြတယ်။

“မင်းတို့ စားသောက်ပြီးကြပြီလား။ ၃၇၎့ ... ကိုမောင်စိန့် လက်ဖက်ရည်တစ်ခွက်ဗျို့ ...။ မိစ်က ဘာလဲ သံဘူးလား၊ ဒါဒါ သံဘူး ဝမ်း”ဆိုပြီး ကိုမောင်စိန့်ကိုရော ကုလားအဖိုးကြီးပါ မှာနေတယ်။

ဖိုးမြင့်က ပေါ်ကြီးနဲ့ မိစ်ကို ကြည့်ပြီး ခေါင်းတဆတ်ဆတ်လုပ်နေရာက ...

“ပေါ်ကြီး နောက်ကျလှည့်လားကဲ”

ပေါ်ကြီးက စားပွဲခံကို လက်ဝါးနဲ့ တစ်ချက်ရှိကြပြီး ...

“ဟာ ... ဒီနေ့ကွာ၊ သရီးအိမ့်က်ကလပ်(စံ)ကကွာ၊ နည်းနည်း အရေးကြီးတာ သင်မယ်ဆိုလို့”

“ထွေး ... အရေးကြီးတာ သင်မယ်ဆိုလို့ လစ်သွားတာပေါ့ ဟုတ်လား။ မင်းအတန်းကို ငါတို့ ရောက်ပြီးပြီ၊ ဘာမှ လာလိမ့်မနေနဲ့”

“အဲ ... မဟုတ်ဘူး။ ငါပြောတာ နားထောင်ဦးလေ၊ အရေးကြီးတာ သင်မယ်ဆိုပေမယ့် ငါက ကိစ္စ တစ်ခု ရှိနေလို့”

“ဒါနဲ့ မိစံတို့အတန်းကို သွားရော ဆိုပါတော့”

“အေးလေ ... သွားတာက ဒီလိပ်ပါ။ မဟုတ်သေးဘူးလေကွာ၊ မိစံက အတန်းရှိနေတာပဲ”

ပေါ်ကြီးက ဟိုလည်းပြော ဒီလူညွှေပြောနဲ့ လုပ်နေတယ်။ စိုးမြင်းက စောစောက မှတ်စုစာအုပ်ကလေးကို လွယ်အိတ်ထဲက ထုတ်ပြီး တစ်နေရာကို လုန်ပြလိုက်တယ်။

“ဟေ့ကောင် ပေါ်ကြီး၊ ဒီမှာ တွေ့လား။ မင်းတို့အားလုံးရဲ့ အချိန်စာရင်းတွေ ငါကူးထားတာ။ ဒီနေ့ မိစံတို့အတန်းက ဆယ်နာရီမှာ ပြီးတယ်”

ပေါ်ကြီးက စပ်ဖြဖြနဲ့ ...

“အချိန်ပိုရှိတယ်ကဲ၊ စပယ်ရှုယ်ကလပ်(စံ)”

“ဘာ ... စပယ်ရှုယ်ကလပ်(စံ) ဟုတ်လား၊ ဟားဟား ... စပယ်ရှုယ်ကလပ်(စံ)၊ ဟား ... ဟား ... ဟား ...”

ပေါ်ကြီးကို စိုးမြင်းက ဟားတော့ ကျွန်တဲ့လူတွေကလည်း လိုက်ဟားကြတယ်။

အမှန်မှာ ပေါ်ကြီးနဲ့ မိစံ တစ်နေရာရာမှာ သွားထိုင်နေကြတာကို အားလုံး သိတယ်။ ဒါကို ပေါ်ကြီးက အမှန်အတိုင်း မပြောဘဲ လူညွှေပတ်နေလို့ ဒက်ခတ်တဲ့အနေနဲ့ စိုးဟားလိုက်ကြတာ။

မိစံကတော့ ရှုက်ပြီးကလေး ပြီးနေရာက ...

“ဘူးသီးကြော်ဆိုင်မှာ ထမင်းသွားစားတာပါဟာ”တဲ့။

“အေးပါ၊ နင်တို့ဘာသာ ဘာပဲစားစားပေါ့၊ အရေးမကြီးပါဘူး။ အင်းလျားမှာ သွားထိုင်တယ်လို့ ပြောလိုက်လည်း ပြီးတာပဲ။ ပေါ်ကြီးက ရွှောက်ပတ်နေလို့ ပြောရတာ”

ပေါ်ကြီးက ...

“မင်းတို့ကို တမင်ကလိတာကွဲ၊ ဒါနဲ့ နေပါဦး၊ ရောက်လာပြန်ပြီလား”လို့ မောင်ချုစ်အေးဘက် လှည့်ပြီး မေးတယ်။

“အေး ... အဲဒါ ပြောမလိုပေါ့က”ဆိုပြီး မနက်က အကြောင်းကို စိုးမြင့်က ထပ်ပြောပြပြန်ရော။ စကားလည်းခံးရော၊ ပေါ်ကြီးက အပြတ်ဟားတော့တာပဲ။ တော်တော်ကို ကြာတယ်။

မောင်ချစ်အေးလည်း ရှက်ရှက်နဲ့ လိုက်ရပ်ရပြန်ရင်းက မျက်နှာတွေတောင် နီမြန်းလာလိမ့်မယ်
ထင်ရှု။

မိစ်က ပေါ်ကြီးကို တံတားနဲ့တွက်ဖြီး ခပ်တိုးတိုးပြောနေတယ်။ မောင်ချို့အေး ရှက်နေဖြီး၊ သိပ်မလောင်နဲ့လို့ ပြောတာ ဖြစ်မှာပေါ့။

ဒီတော့မှ ပေါ်ကြီးက မျက်နှာကို တည်လိုက်ပြီး တောင်းပန်စကားဆိုတယ်။

“ဟား ... ဆောရိုးကွာ၊ မင်းကို သက်သက်ဟားတာ မဟုတ်ဘူးနော်။ ရိုးရိုးတန်းတန်း ရယ်တာပါ”

“အေးပါက္ခ၊ ငါသိပါတယ”

တကယ်လည်း မောင်ချစ်အေး သိပါတယ်။ မောင်ချစ်အေးဟာ ဆယ်တန်းမအောင်ပေမယ့် သူငယ်ချင်း တွေက ဘယ်တော့မှ နိမ့်ခြုံပြီး မဆက်ဆံဘူး။ တန်းတဲ့ပဲ သဘောထားတယ်။

ဘယ်သူက ဘယ်နှစ်တန်းအောင်တယ်၊ ဘယ်သူက ဆင်းရဲပြီး ဘယ်သူက ချမ်းသာတယ်ဆိုတာ သူငယ်ချင်းတွေကြားထဲမှာ မရှိပါ။

သူတို့ကလည်း မကြေခဏဆိုသလိုပဲ မောင်ချစ်အေး ဆယ်တန်းမအောင်သေးဘူးဆိုတာ မေ့မေ့နေတတ်ပြီး သူတို့လို တက္ကသိုလ်ကျောင်းသားတစ်ယောက်လိုပဲ သဘောထားပြီး ဆက်ဆံတတ်ကြတာပဲ မဟုတ်လား။

မောင်ချစ်အေးကိုယ်တိုင်ကလည်း ကျောင်းထဲကိုရောက်လို့ သူငယ်ချင်းတွေနဲ့ တွေ့လိုက်ရင် ကိုယ်ကိုယ်တိုင် မေမျမှုသားတတ်တာ အမှန်ပါ။

ଅଧ୍ୟାତ୍ମିକ ପରିଚୟ ଦେଖନ୍ତିରେ ଆଜିର ମହାପ୍ରକାଶିତ ପରିଚୟ ଦେଖନ୍ତିରେ ଆଜିର ମହାପ୍ରକାଶିତ

အင်းလေ ... အိအိချိကို မြင်လိုက်ရတာနဲ့တစ်ပြိုင်နက် ကိုယ့်ကိုယ်ကို မဆိုထားနဲ့ လောက်ကြီးတစ်ခလုံးကိုတောင် မေသားတတ်ပါတယ်များ။

CB

သီရိဆောင်ရွက်မှု၊ မောင်ချုစ်အေးတစ်ယောက်၊ အလုညွှန်စားခံလိုက်ပြီးတဲ့နောက် သူငယ်ချင်းတွေက ဆုံးဖြတ်ချက်တစ်ခု ခုလိုက်ကြုတယ်။

ဒေဝါဒနာက်ကို လိုက်တဲ့ ကိစ္စမှာ မောင်ချစ်အေးကို တစ်ယောက်တည်း ထွက်မထားဖို့၊ အနည်းဆုံး တစ်ယောက်လောက်က လိုက်ပြီးစောင့်ရှောက်ဖို့။

“ပြီးတော့ ချစ်အေး လာတဲ့ အချိန်မှာ အတန်းရှိနေရင်လည်း အရေးကြီးရင် ကြီးသလို အတန်း ဖျက်ပေးသင့် ဖျက်ပေးရမယ်ကျိုး။ မင်းတို့တစ်တွေလည်း ဒီန်းကယ်တို့၊ မိစ်တို့နဲ့ ချိန်းထားပေမယ့် ဒီကောင် လာရင် ချိန်းထားတာ ဖျက်ပေးပြီး လိုက်ကူညီရမယ်”လို့ စိုးမြင့်က ပြောတယ်။

“မင်းကတော့ ရည်းစားမရှိတဲ့ ကောင်ဆိုတော့ ဒီလိုပဲ ပြောမှာပေါ့”

ပေါ်ကြီးက စိုးမြင့်ကို ပြောလိုက်တယ်။

စိုးမြင့် ပြောပုံအရရှိရင် နောက်နောင် မောင်ချစ်အေး လာတဲ့အခါ ရည်းစားနဲ့ ချိန်းထားရင်တောင် ဖျက်ပြီး လိုက်ကူညီရမယ်လို့ ဆိုတယ် မဟုတ်လား။

ကောင်းမြတ်က ဝင်ပြောပြန်တယ်။

“ပေါ်ကြီးကလဲကွာ ... မင်းနဲ့ မိစ်က နေ့တိုင်းတွေ့နိုင်တာပဲဟာ၊ ချစ်အေးလာတဲ့ရက်လောက်တော့ လိုက်ကူညီသင့်ပါတယ်။ ချစ်အေး၊ ငါ့ကိုတော့ အချိန်မရွေး လာခေါ်ကွာ၊ ငါလိုက်ခဲ့မယ်။ ပေါ်ကြီးဆိုတဲ့ ကောင်က မိစ်နားပဲ ကပ်ချင်နေတာ၊ အလကားကောင်”

ကောင်းမြတ်က ပေါ်ကြီးကို တွယ်ပြီး ပေါ်ကြီးကလည်း ပြန်ပင့်လိုက်တယ်။

“ငါကတော့ မိစ်နားပဲ ကပ်နေချင်တဲ့ ကောင်ဆိုတော့ မင်းကတော့ ဒီန်းကယ်နားကို ကပ်နေ ချင်တဲ့ ကောင် မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။ အေးပေါ့ကွာ၊ မင်းက ဒီန်းကယ်နား မကပ်ရလေ ကြိုက်လေပေါ့။ မင်းကလည်း နားပူသက်သာအောင် ခွာထုတ်ချင်နေတာနဲ့ အတော်ပဲဖြစ်သွားတာ မဟုတ်လား”

ပေါ်ကြီးက အဲဒီလို ပင့်ပေးလိုက်တော့ ဒီန်းကယ်က ကောင်းမြတ်ရဲ့ အကျိုစကို လှမ်းဆွဲပြီး ...

“ဟုတ်မှာပါ၊ သူ့ကြည့်ရတာ ခုတစ်လော တစ်မျိုးကို ဖြစ်နေတယ်”လို့ မကျေနပ်သံနဲ့ ပြောလိုက်တယ်။

ကောင်းမြတ်လည်း ...

“ဟာ ... ဟာ ... မဟုတ်တာ၊ မဟုတ်တာ”ဆိုပြီး ယောင်ကန်းကန်းဖြစ်နေတယ်။

မောင်ချစ်အေးက ...

“ငါအတွက်နဲ့တော့ မင်းတို့ ဒုက္ခမရှာပါနဲ့ကွာ၊ ကျောင်းတွေဘာတွေ ဖျက်ရတယ်ဆိုတာ ဘယ်ကောင်းမလဲ”

“ဟာ ဘာဖြစ်လဲ၊ မင်းမလာရင်လည်း တစ်ခါတစ်လေတော့ ကျောင်းလစ်ဖြစ်တာပါပဲ။ ငါတို့ မပါဘဲ နဲ့တော့ မင်းတစ်ယောက်တည်း မဖြစ်ပါဘူး။ တော်ကြာ အိအိချို့နောက်လိုက်ရင်း ပန်းချီခန်းနောက်ဘက်က မြှောင်းပေါက်ကြီးထဲ ကျွဲ့ကျေနော်းမယ်”

C B

၅ ။ ။

ဒီလိုနဲ့ပဲ ဒုတိယအကြိမ် စွန်းစားခန်း စရပ်နှစ်ပါပြီ။

အိအိချို့မှာ ထူးခြားချက်တစ်ခုရှိတယ်။

များစွာသော အချိန်တို့မှာ အိအိချို့ဟာ အဖော်မခေါ်ဘဲ တစ်ယောက်တည်း သွားလာတတ်တာ။ ဒါကို ကြည့်ခြင်းအားဖြင့် အိအိချို့ဟာ သတ္တိရှိတယ်၊ ရဲရင့်တယ်လို့ ကောက်ချက်ချလို့ရတယ်။

ချိုးကျူးပါတယ် အိအိချို့။

အဲဒီလို အိအိချို့က တစ်ယောက်ထီးတည်း လျှပ်ရှားနေတဲ့အချိန်မှာ မောင်ချစ်အေးတစ်ယောက်ကတော့ အဖော်အပေါင်းတွေကိုသာ အားကိုးနေရာ အရပ်ကူပါ လူဝိုင်းပါ၊ သတ္တိမရှိ ရှက်စရာ။

၄၉ ...

မောင်ချစ်အေးဘက်မှာ အားနည်းချက်တွေကလည်း များလှုချေလား။ အိအိချို့နဲ့ ယုဉ်လိုက်ရင် ဘယ်နေရာမှာဖြစ်ဖြစ် မောင်ချစ်အေးဘက်က တစ်ခုခုလျော့နေသလိုပါပဲ။ အိအိချို့အပေါ်မှာထားတဲ့ မေတ္တာက လွှဲရင်ပေါ့။

အင်းလေ၊ မေတ္တာဆိုတာကလဲ အိအိချို့နဲ့ မောင်ချစ်အေးကြားမှာ နှိုင်းယုဉ်လို့ ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။

အိအိချို့က မောင်ချစ်အေးအပေါ်မှာ မေတ္တာထားမယ်၊ မထားဘူးဆိုတာ သေချာတာမှ မဟုတ်ဘဲ။ နှစ်ဘက်စလုံးက အပြန်အလှန် မေတ္တာထားမှသာ မေတ္တာချင်း ယုဉ်လို့ရမှာ မဟုတ်လား။

ထားပါတော့လေ၊ ခု အဲဒီမေတ္တာကိုရဖို့ ကြိုးစားနေတာပါ။ စဉ်းစားကြည့်ရင် မထူးဆန်းဘူးလားဟင်။

အရင်က လုံးဝ မသိမကျေမးဖူးတဲ့ အိအိချို့ကို မောင်ချစ်အေးက စိတ်ဝင်စားမိတယ်။

ခုနဲ့ စကားနဲ့ ပြောရရင် အိအိချို့အပေါ် မေတ္တာထားမိပြီ။

အဲဒီလို ဆိုလိုက်ကတည်းက မောင်ချစ်အေးဘက်က မေတ္တာနဲ့ ရင်းလိုက်ရပြီ။

အိအိချို့ဆိုက ပြန်ရနိုင်တာ အလွန်ဆုံး မောင်ချစ်အေးရဲ့ မေတ္တာနဲ့ ညီမျှတဲ့ မေတ္တာ။

မနှစ်င်းကောင်း နှုန်းကောင်း၊ စီးပွားရေးလုပ်ငန်းတစ်ခု သဘောဆိုရင် အမြတ်အစွမ်းမရှိတဲ့ အလုပ်။

အခုအဖြစ်ဆိုရင် မေတ္တာနဲ့ ရင်းထားရတာတောင် မေတ္တာအရင်း ပြန်ရမယ်လို့ ကျိန်းသေမပြောနိုင်တဲ့ အခြေအနေ။

ဒါဆို ဘာလို့စားနေသေးလဲ။ ဒုံးရင်းအတိုင်း နေလိုက်ပါလားဆိုတော့ ဒီလိုလည်း မနေနိုင်။

သူ့အပေါ် ထားမိတဲ့ မေတ္တာဟာ အကျိုးအမြတ် တစ်စုံတစ်ခု ရုကောင်းစေရယ်လို့ သဘောမထားပါ။

မောင်ချစ်အေးရဲ့ မေတ္တာတွေကို အိအိချို့အပေါ် ပုံပေးလိုက်ရတာသာ ပဓနာ။

မေတ္တာကို ပစ်ပစ်ဝါရီ ငြင်းပယ်လိုက်မှာပဲ နိုးရိမ်တယ်။ လက်ခံတယ်ဆိုရင် သိပ်ဝမ်းသာရမယ်။

ဆယ်ပုံတစ်ပုံလောက် တူ့ပြန်ရင်တောင် မောင်ချစ်အေးအနိုင်း အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုဋ္ဌား၊ တလားနဲ့ ဘုန်းကြီးပျုံ၊ အုန်းသီးဆန်နဲ့ ထန်းလျက်ခဲ့။

“က ... ကိုသွင်းထားပေတော့ကွာ”

နိုးမြင်းက ကရာတေးစကားနဲ့ ပြောလိုက်တယ်။ စိတ်ရောကိုယ်ပါ အဆင်သင့်ပြင်ထား ဆိုတဲ့ သဘောပေါ့။

တောင်ငူဆောင်အောက်ထပ် လောကားရင်းနားမှာ မောင်ချစ်အေးတို့အပ်စု စောင့်နေကြတယ်။

လောကားရင်းနဲ့ အနီးဆုံးနံရုံကို မြို့ပြီးရပ်နေတာ မောင်ချစ်အေးလို့ထင်ရင် မှားပါလိမ့်မယ်။

ပေါ်ကြီးပါ။

ပြီးတော့ ...

ကောင်းမြတ်၊ နောက် နိုးမြင်း၊ အဲ ... နောက်ဆုံးကတော့ သိပါတယ်နော်။

ကျွန်ုပ် မောင်ချစ်အေး။

အပေါ်ထပ်က အခန်း တို့-၂၃ မှာ အိအိချို့တို့ အတန်းရှိတယ်။

အိအိချို့ အတန်းထဲမှာ ရှိနေတယ်ဆိုတာ သိပြီးပြီ။ ခုန် နိုးမြင်းက မယောင်မလည်နဲ့ တက်ကြည့်ခဲ့တာကိုး။

ခဏာအကြာမှာ အပေါ်ထပ်က စကားပြောသံတွေနဲ့ ခြေသံတရှပ်ရှပ်တွေ ကြားရတယ်။

အတန်းပြီးသွားပြီ။

လျေကားအတိုင်း ဆင်းလာကြတဲ့ ကျောင်းသားကျောင်းသူ တစ်ယောက်စ နှစ်ယောက်စ တွေ့နေရပြီ။

တော်တော်ကြာတဲ့ အထိ အိအိချို့ ဆင်းမလာသေး။

“စိုးမြင်း၊ မင်း ခုနဲ့ သွားကြည့်တော့ မင်းကို အိအိချို့ မြင်သွားသေးလား”

“ဟင့်အင်း ... ဘင့်ပြီးကူးနေတာပဲ”

ကောင်းမြတ်ရဲ့ အမေးကို စိုးမြင်းက ဖြေတယ်။

“ငါက မင်းကို တွေ့သွားရင် ဟိုဘက်က လှည့်ဆင်းချင် ဆင်းသွားမှာစိုးလို့”

အဲဒီအချိန်မှာ ပေါ်ကြီးက လက်ဟန်ခြေဟန်နဲ့ အိအိချို့ ဆင်းလာပြီလို့ အသိပေးလိုက်တယ်။

ဖျော်ကနဲ့ တစ်ချက်မော့ကြည့်လိုက်တယ်။

အိအိချို့ လျေကားပေါ်က ဆင်းလာပုံးဟာ သိပ်ခန့်ဉားနေတယ်။

လျေကားတစ်ထပ် နင်းပြီးဆင်းလိုက်တိုင်း မောင်ချုစ်အေးရဲ့ ကိုယ်ခန္ဓာဟာ မြေကြီးထဲ တစ်ခါကျံကျ နှစ်ဆင်းသွားသလိုပဲလို့ ထင်မိတယ်။

အရှိန်အဝါ ကြီးမားပါပေါ့။

အိအိချို့က မောင်ချုစ်အေးတို့ အားလုံးရှေ့ကနေ ခြေလှမ်းတစ်ချက်မှားဘဲ ခပ်တည်တည် ဖြတ်လျောက်သွားတယ်။

မောင်ချုစ်အေးရဲ့ ရှေ့က ဖြတ်သွားတဲ့ အချိန်မှာ ကိုယ်ကိုယိုပြီး အရှိအသေတောင် ပေးလိုက်မိသလား မသိ။

အိအိချို့ရဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေကြောင့် အားလုံး မင်သက်မိပြီး ကျွန်းခဲ့တယ်။

ခြေလှမ်း ဆယ်လှမ်း ဆယ့်ငါးလှမ်းစာလောက်ရောက်မှ ကောင်းမြတ်က အရင်ဆုံး သတိပြန်ဝင်လာပြီး လိုက်တော့ဆိုတဲ့သဘော မျက်စပစ်ပြီး လက်ဖျောက်တစ်ချက် တိုးလိုက်တယ်။

အဲဒီ လက်ဖျောက်တိုးသံဟာ မောင်ချုစ်အေးရဲ့ နားထဲမှာတော့ အပြေးပြောင့်ပဲတွေမှာ တာထွက်ဖို့ အချက်ပေးတဲ့ သေနတ်သံလို့ ဟိန်းကနဲ့ မြည်သွားတာပဲ။

မောင်ချစ်အေးရဲ့ ကိုယ်ဟာ ဆတ်ကနဲ့ တုန်သွားပြီး စက်ရှပ်တစ်ရှပ်ကို တောင့်တောင့်ဖြီး
လျှောက်နေလိုက်မိပါတယ်။

အီအီချို့နောက်ကို။

တောင့်ငူဆောင်နောက်ဘက် အပေါက်ကနေ စားသောက်ဆိုင်တန်းဘက်ထွက်၊ နောက် ညာဘက်ချိုး၊
စကြိုလမ်းအတိုင်း ဆက်လျှောက်။

မောင်ချစ်အေးကလည်း ပစ်မှတ်နောက် အလိုအလျောက်ရှာဖွေပြီး လိုက်တတ်တဲ့ တိုက်ချင်းပစ်ဒုံးပုံလို့
နောက်ကနေ တကောက်ကောက်။

ရာမည်ဆောင်ကို ဖြတ်တယ်။

ဝင်းတံခါးနား ရောက်လာတယ်။

လမ်းဖြတ်ကူးတော့မယ်။

အီအီချို့ ရပ်လိုက်တယ်။ နောက်ကို ဖျတ်ကနဲ့ တစ်ချက်လုညွှေ့ကြည့်တယ်။ ရူးရဲတဲ့ အကြည့်။

ရုတ်တရာက် မီးနီကို မြင်လိုက်တဲ့ မောင်တော်ကားတစ်စီးလို့ တုံးကနဲ့ ရပ်လိုက်မိတယ်။

အီအီချို့က လမ်းကို စတင်ဖြတ်ကူးနေပြီ။

မောင်ချစ်အေး ရပ်နော်မိခဲ့။

နောက်ကို လူညွှေ့ကြည့်မိတယ်။ ရာမည်ဆောင် ဆင်ဝင်ရွှေမှာ ရပ်နေကြတဲ့ သူငယ်ချင်းတွေ၊
ကောင်းမြတ်က ဆက်လိုက်ဖို့ အချက်ပေးတယ်။

နှစ်လျမ်းလောက် လှမ်းပြီး ပြန်ရပ်တယ်။ လူညွှေ့ကြည့်ပြန်တယ်။

ပေါ်ကြီးက လက်သီးထောင်ပြတယ်။ စိုးမြင့်က အားမလိုအားမရဟန်နဲ့။

မောင်ချစ်အေး လမ်းဖြတ်ကူးလိုက်တယ်။ လမ်းလယ်ရောက်တော့ တုံးကနဲ့ ဖြစ်သွားပြန်ပြီ။

ရက်ပေါင်းများစွာ မွေးမြှေခဲ့ရတဲ့ သတ္တိတွေဟာ ရုက်တရာက် လျှောကျသွားတယ်။

ကြောက်လာပြန်ပြီခင်ဗျာ။

အဲဒီအချိန်မှာ ကားတစ်စီး တအားမောင်းလာလို့ ကြောက်ကြောက်လန်လန်နဲ့ ဖြတ်ကူးလိုက်ရတယ်။

ဟိုဘက်ရောက်ပြီး အီအီချို့ကို တစ်ချက်လျမ်းရာကြည့်တယ်။ ကားမှတ်တိုင်မှာ ရပ်နေတယ်။

မောင်ချုစ်အေးကို တစ်ချက်စိုက်ကြည့်တယ်။ ပြီးတော့ ... ချာကနဲ့ လှည့်ပြီး ...

ဟင် ... အိအိချို့ ကမ္မရွတ်ရဲစခန်းထဲ ဝင်သွားပြီ။ မောင်ချုစ်အေး တစ်ချိုးတည်းလှည့်ပြီး ပြန်ပြီးလာ ခဲ့တယ်။ ကျောင်းဝင်းဝနား ရောက်နေတဲ့ သူငယ်ချင်းတွေဆါး ရောက်တော့ လမ်းဖြတ်ကူးလာရတဲ့ မတူဘဲ မြစ်ကြီးတစ်ခုကို လက်ပစ်ကူးပြီး ဖြတ်လာရသလို မောကြီးပန်းကြီး ဖြစ်နေရတယ်။

“ဟေ့ကောင် ဘာဖြစ်လာတာလဲ”

“ဟို ... ဟို ... လာ လာ ပြီးကြို့၊ ရဲစခန်းထဲ ဝင်သွားပြီကျ၊ သူ့ကို လိုက်နှောင့်ယှက်တယ်ဆိုပြီး ရဲကို သွားတိုင်တာကွဲ၊ လစ်ကြို့”

ပေါကြီးက သက်ပြင်းချလိုက်တယ်။

“အဲဒါ ရဲကို သွားတိုင်တာ မဟုတ်ဘူးကွဲ၊ ရဲစခန်းဝင်းထဲက ဖြတ်ပြီး အင်းစိန်လမ်းဘက်ကို သွားတာ၊ ဖြတ်လမ်းကွဲ”

သီရိဆောင်ရွက် အဖြစ်အပျက်တုန်းကလိုတော့ မရယ်ကြတော့ဘူး။ သူတို့မျက်နှာတွေက ကရာဏာ သက်တဲ့ အမူအရာမျှသာ။ သို့ပေမယ့် မောင်ချုစ်အေး ရှက်သွားမိတာပါပဲ။

ဒုတိယအကြိုမ် အရေးနိမ့်ခြင်း။

CB

မဓာရုံဝင်းထဲက ရေတွင်းဆီကို ထွက်လာခဲ့တယ်။ သံပုံးပိုင်း နှစ်လုံးကိုလည်း လက်က ဆွဲလာခဲ့တယ်။ ရေခံပို့။

မောင်ချုစ်အေးတို့ဘက်မှာ ရေနည်းနည်းရားတယ်။ သုံးရေ၊ ချိုးရေကတော့ သိပ်ကိစ္စမရှိ။

လမ်းထဲမှာ အုတ်ကန်ရှိတယ်။ သောက်ရွှေတွက်ကတော့ မဓာရုံဝင်းထဲက ရေတွင်းကို သွားခပ်ရတယ်။

မဓာရုံဝင်းက မောင်ချုစ်အေးတို့အီမံနဲ့ အတော်လှမ်းတယ်လို့ ဆိုရမယ်။

အီမံမှာ အဖေနဲ့ အမေက ရေနေ့ကြမ်းပဲ အသောက်များတယ်။ ရေနေ့ကြမ်းဆိုတာကလည်း မိုးရေ၊ ဒါမှုမဟုတ် တွင်းရေမှ သောက်လို့ကောင်းတာ မဟုတ်ဘလား။ ဒါကြောင့် မဓာရုံတွင်းရေကို လာခပ်ရတာ။

ခုန် တစ်ခေါက်ခပ်ပြီးပြီ။ နောက်နှစ်ခေါက်လောက် ခပ်ရှုံးမယ်။ ရေတွင်းမှာ မောင်ချုစ်အေးလို လာခပ်ကြတဲ့သူတွေ ရှိနေလို့ ခဏစောင့်နေရတယ်။ ရေခံရင်းနဲ့ ကိုယ့်အလှည့်စောင့်ရင်း စကားစမြည် ပြောတဲ့လူတွေကလည်း ပြောကြပေါ့။

ဒီနေရာမှာ ရပ်ကွက်ထဲက သတင်းစုံလည်း ကြားရတတ်တယ်။ ကမ္ဘာအရေးအခင်းက စပြီး မီးဖို့ချောင် အရေးအခင်းအထိ ကိုယ်သန်ရာသန်ရာ ပြောကြတာပါပဲ။

ဒီနေ့လည်း မိန်းမကြီးတစ်ယောက်နဲ့ မိန်းမလတ်တစ်ယောက်၊ ဒေါ်စုနဲ့ မအေးကြွယ်ပေါ့။

လာမယ့် တန်ဂုံးနွေနေ့မှာ လုပ်မယ့် မကြည်ထွေးရဲ့ မဂ်လာဆောင်ကိစ္စ ပြောနေကြတာပါ။

ကာယကံရှင်ကတော့ ဘယ်လိုစိစဉ်ထားတယ် မသိ။ သူတို့နှစ်ယောက်ကတော့ ...

“အုန်းနှုံးခေါက်ဆွဲလောက်တော့ ကျွေးသင့်တာပေါ့၊ ဒါမှ ၀၀လင်လင်စားရမယ်”

“ဟင် ... အုန်းနှုံးခေါက်ဆွဲ ဈေးထဲ ဝယ်စားလည်း ဖြစ်တာပဲ။ အိုက်စကရင်နဲ့ ကိတ်မှန်းဆို ပိုကောင်းမယ်။ မစားရတာတောင် အတော်ကြာပြီ”

“အို ... အိုက်စကရင်တော့ မကြိုက်ပေါင်၊ ခုခေတ် အိုက်စကရင်တွေက တစ်လုပ်စာရှိတာ။ နားဖာ ကလောင်နဲ့ ပုံစံစားရမယ့်ဟာမျိုး၊ ငါတို့တော့ အုန်းနှုံးခေါက်ဆွဲပဲ”

“က ... ဒေါ်စု၊ ခင်ဗျားအလှည့်ရောက်ပြီ၊ ဆွဲတော့လေ့များ”

မောင်ချစ်အေးက ဝင်ပြီး စကားစဖြတ်ပေးလိုက်ရတယ်။ သို့ပေမယ့် ဒေါ်စုက လေကြာမဖြတ်ချင် သေးလို့ ထင်တယ်။

“ဟေ့အေး ... ချစ်အေး၊ နင်ခပ်ချင်ခပ်လေ၊ ပြီးမှ ငါခပ်တော့မယ်”လို့ ပြောပြီး မအေးကြွယ်ဘက် လှည့်သွားတယ်။

“အဲ ... အုန်းနှုံးခေါက်ဆွဲဆိုလို့ ပြောရည်းမယ်။ အုန်းနှုံးခေါက်ဆွဲ အချက်ကောင်းတဲ့ နေရာမှာတော့ ဒေါ်စိန့်စုံတို့ညီအစ်မက ပထမတန်းပဲ။ အချို့၊ မဂ်လာဆောင်တိုန်းကလေ ငါသုံးလေးခါ ပြန်ကျော့တာတောင် ထပ်ဝင်သေးတယ်။ ပြောလက်စနဲ့ ဈေးထဲက ဟိုးဆိုင်က အုန်းနှုံးခေါက်ဆွဲကတော့ ...”

မောင်ချစ်အေးလည်း ဒေါ်စုအလှည့်ကို ကျော်ပြီး ဝင်ခပ်လိုက်ရတယ်။

ဟိုဘက်က ဘောလုံးဝါသနာအိုး ကိုခွေးကြီးနဲ့ ကိုစံတိတို့ကတော့ ရပ်ကွက်ပေါင်းစုံ ဘောလုံးပဲ အကြောင်း ပြောနေကြတယ်။

ကိုခွေးကြီးက ...

“ဟေ့ကောင် ချစ်အေး၊ မင်း ဒီနှစ် ဝင်ကစားမှာ မဟုတ်လား”လို့ လှမ်းမေးတယ်။

“ဒီနှစ်တော့ မကစားတော့ပါဘူး အစ်ကိုရာ၊ ကျွန်ုတ်တော် ထရိန်နင်ဆင်းဖို့ အချိန်ရမှာ မဟုတ်ဘူး”

“အောင်မှ ... ဟကောင်ရှာ တို့ရပ်ကွက်မှာ ဘယ်ကောင်ကများ ထရိန်နင်မှန်မှန်ဆင်းလို့လဲ။ ပွဲရှိတဲ့ နေ့မှ ဘောင်းဘီလေးကောင်းစွပ်ပြီး ထွက်ကြတာချည်းပါပဲ”

“တော်ပါပြီဗျာ ... ကျွန်တော် အလုပ်လည်း အားမှာမဟုတ်ပါဘူး”လို့ ပြောပြီး ရေပြည့်သွားတဲ့ ပုံးနှစ်လုံး ဆွဲထွက်လာခဲ့တယ်။

ဓမ္မာရုံနဲ့ အိမ်က နည်းနည်းလုမ်းတော့ အတော်ကြာကြာသွားရတယ်။ သို့ပေမယ့် ဆွဲနေကျမို့ သိပ်ကြီးတော့ အပန်းမကြီးလုပါဘူး။

အိမ်ရောက်တော့ ရေအိုးစင်နားမှာထားတဲ့ စဉ်အိုးထဲကို ရေထည့်နေတုန်း အိမ်ရှေ့ခန်းက စကားပြောသံ ကြားရတယ်။

ကွပ်ပျစ်ကလေးပေါ်မှာ ထိုင်ပြီး အဖေနဲ့ အမေ ပြောနေကြတာပါပဲ။

“ကျွန်မသားကြီးလည်း တော်တော်ပင်ပန်းနေပြီ”လို့ အမေက ပြောတယ်။ အဖေက ...

“အင်းပေါ့လေကွယ်၊ အကြီးဆုံးလည်းဖြစ်၊ ယောကျိုးလေးလည်းဖြစ်တော့ အစ်ကိုကြီး အဖအရာ ဆိုသလိုပေါ့”

“သူ့ခများ မနက်ဆိုလည်း အိမ်အလုပ် ပိုင်းကူရာ နေ့လည်ကျတော့လည်း ကားပစ္စည်း ဧည့်ကိုဝယ်ရှု ပျက်တော့လည်း ကားပြင်တဲ့ဆီမှာ ကူရနဲ့၊ ဒါတောင် တစ်ခါတစ်လေ အားလုံး အပြင်ထွက်လည်ရင် ရှင်က ပြောချင်သေးတယ်။ ကားပြင်ရင်လည်း ဒီလိုပဲ၊ အော်လိုက်ငါးကိုလိုက်၊ ခူးလိုက်ကြိမ်းလိုက်နဲ့”

အဖေ့ရယ်သံ ကြားရတယ်။ ပြီးတော့ ...

“ဒါက တတ်စေချင်လွန်းလို့ပါ၊ ဒီပညာမျိုးဆိုတာ တတ်ထားရင် ဘယ်တော့မှ ထမင်း မင်္ဂလာတိနိုင် တော့ဘူး။ ခူးတယ်ကြိမ်းတယ်ဆိုတာကလည်း စိတ်ထဲကပါလို့ မဟုတ်ပါဘူးကွာ”

ဒါက မောင်ချစ်အေးကလည်း နားလည်းပြီးသားပါ။

အဖေဟာ သူ့စိတ်တိုင်းမကျတိုင်း ခူးလေ့ရှိပေမယ့် အဖေ့အပေါ်မှာ တစ်ခါမှ စိတ်မကွက်ဖူးခဲ့ပါဘူး။

ရေအိုးစင်နားမှာ ရပ်ပြီး နားထောင်နေမိရာက နောက်တစ်ခါကြပ်ဖို့ ကျွန်သေးတာ သတိရ သွားတယ်။

အပြင်ခန်း ပြန်ထွက်မယ်အလုပ်မှာ ...

“တစ်ခုလည်း သတိထားဦးနော်၊ သားကြီးရဲ့ ပညာရေးကိစ္စ”

အဖေက ဘာမှ ပြန်မပြော။

“သားကြီးက ညံလွန်းလို စာမေးပွဲတွေ ကျေနေတာ မဟုတ်ဘူး။ သူ့မှာ စာကျက်ဖို့ အချိန်ကို ကောင်းကောင်းမရရှာလို့၊ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ သားကြီးကို ပညာလေးတော့ တတ်စေချင်တယ်”

စိတ်ထဲက အမေ့ကို သနားသွားတယ်။

အမေဟာ မောင်ချံအေးကို ပညာသိပ်တတ်စေချင်တယ်။ ဘွဲ့ရတစ်ယောက်အထိ ဖြစ်စေချင်တာ အမေ့ဆန္ဒ်။ သို့ပေမယ့် ...

အမေဟာ ဘွဲ့ရတစ်ယောက် ဖြစ်စေချင်တယ်လို့ ပြောင်ပြောင်တင်းတင်း ဖွင့်မပြောရရှာဘူး။

အဖော့ကို ကြောက်လို့ ဖွင့်မပြောတာ မဟုတ်ဘူးလေ။ အခြေအနေအရ မောင်ချံအေး ဆယ်တန်း အောင်ခဲ့ရင်တောင် တက္ကသိလ်ဆက်တက်ဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စမဟုတ်။

ဒါကြောင်း ...

ဘွဲ့ရစေချင်တယ်ဆိုတဲ့ စကားမျိုးအထိ အမေ ပြောမထွက်ဘူး။ ပညာကလေးတော့ တတ်စေချင်တယ် ဆိုတာလောက်ပဲ မယုတ်မလွန် ပြောရရှာတယ်။

ဒီနေရာမှာ မောင်ချံအေး သဘောထားကကော့။ ပြီးခဲ့တဲ့အချိန်တုန်းကတော့ ဆယ်တန်းစာမေးပွဲကို မဖြေတော့ဘူးလို့ စိတ်ကူးခဲ့တယ်။

အလုပ်များလို့ စာကြည့်ချိန် နည်းလာတာလည်း ပါတယ်။

ဒါ့အပြင် မောင်ချံအေးကိုယ်တိုင်က ပညာရေးဘက်မှာ စိတ်ဝင်စားမှု နည်းလာလို့ပဲ။ ဒါကလည်း အလုပ်ဘက်မှာ စိတ်သန်လာလို့ ဖြစ်ချင်ဖြစ်မှာပေါ့။

ထားပါလေ ...

ခုကျတော့ကော ...။

မောင်ချံအေး ဆယ်တန်းစာမေးပွဲ ပြန်ဖြေချင်လာတယ်။ အမေ့ဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘူး ဆိုတာ ဝန်ခံပါတယ်။

မျက်နှာကလေးတစ်ခုက ဖျတ်ကနဲ့ ပေါ်လာတယ်။ မျက်စီအာရုံတဲ့မှာ ...

ချံမြားရှင် မဟုတ်လား။

အဲဒီအခါကျမှ ကျောင်းထဲမရောက်တာ တစ်ပတ်နီးပါး ရှိတော့မှာပါလားဆိုတာ သတိရမိတယ်။

အလုပ်များနေလို့ မသွားဖြစ်ခဲ့။ ကိုယ်ကသာ မသွားဖြစ်တာပါ။ စိတ်က အမြှေရောက်နေတယ်။

“ချွစ်အေးရေး ...”

အဖွဲ့ခေါ်သံကြားလို့ ...

“ခင်ဗျာ”ဆိုပြီး ပြေးထွက်လာခဲ့တယ်။

“ငါ့ ... ရေခပ်နေလား၊ ပြီးပြီးလား”

“တစ်ခေါက်ကျွန်သေးတယ် အဖော့”

“အေး ... ပေါ်တာပေါ့ကွာ၊ ခဏထိုင်ပါဉိုး”

ကွပ်ပျစ်ပေါ်မှာ ဝင်ထိုင်လိုက်တယ်။ အဖေက ချက်ချင်း ဘာမှမပြောသေးဘဲ ခဏကြာမှ ...

“မင်း ဒီနှစ် စာမေးပွဲဖြေားမလား”

မောင်ချွစ်အေးကလည်း ချက်ချင်းပြန်မဖြော့။ အမေ့ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

အမေက ...

“ဖြေလိုက်ပေါ့ကွယ်၊ ဘာပင်ပန်းတာမှတ်လို့”

“ဟုတ်ကဲ့ အဖော့၊ ဖောင်တော့တင်ထားတာပဲ”

ဖြေမယ်လို့ တိုက်ရိုက်မပြောဘဲ စာမေးပွဲဝင်ခွင့်ပုံစံတော့ တင်ထားတယ်လို့ ပြောလိုက်တယ်။

“အင်း ဖြေပေါ့ကွာ၊ စာမေးပွဲနီးရင် အဖွဲ့အလုပ်တွေ မကူနဲ့၊ အေးအေးဆေးဆေး စာကျက်ချင်ကျက်”

“ဟာ ... ရပါတယ် အဖော့”

“ဘယ်ဟုတ်မလဲကွာ၊ စာကျက်တယ်ဆိုတာ စိတ်လွှတ်ကိုယ်လွှတ် ကျက်ရမှ ကောင်းတာ”

“ကြည့်လုပ်တာပေါ့ အဖော့”လို့ ပြောပြီး တစ်ဆက်တည်း ...

“ငါ့ ... အဖော့၊ ဂတ်စကက်ရိုက်ဖို့က ဝယ်ရှုံးမယ် မဟုတ်လား”

“မဝယ်နဲ့၊ ဒုံးနာဆီက တောင်းထားတယ်။ ညာနေ လာပေးလိမ့်မယ်”

“ဒါဆိုရင် ...”

“အေးကွာ၊ ဒီနေ့နဲ့လည်ပိုင်းတော့ ဘာအလုပ်မှ မရှိဘူး။ မင်း ရုပ်ရှင်လေးဘာလေး သွားကြည့်ချင် ကြည့်ပေါ့၊ ရော့ ...”

အဖောက မောင်ချုစ်အေးရဲ့ စကားကို ဖြတ်ပြောလိုက်ပြီး သူ့ဘေးက တိုင်က သံငါတ်မှာ ချိတ်ထားတဲ့ အကျိုအိတ်ထဲက ငွေစက္ကာတရီး၊ ထုတ်ယူလိုက်တယ်။

ပြီးတော့ မောင်ချုစ်အေးရဲ့ ခါးကြားထဲကို ထိုးထည့်ပေးလိုက်တယ်။

မောင်ချုစ်အေးသွားချင်တဲ့ ရုပ်ရှင်ကတော့ ...

CB

၆ ။ ။

“ဝမ်း ... တူး ... သရီး ... ဂိုး ... သွား ဟေ့ကောင်”

ပေါ်ကြီးက နောက်ကနေ တွန်းထည့်လိုက်တယ်။

မောင်ချုစ်အေးရဲ့ ကိုယ်ဟာ ဆီပိတ်နေတဲ့ ကားကြီးတစ်စင်းလိုပဲ တုံးကနဲ့ တုံးကနဲ့ ရွှေ့လျား သွားတော့တယ်။

အင်း ... ဟုတ်တယ်။ မောင်ချုစ်အေးက ကားပြင်တဲ့အလုပ်နဲ့ ပတ်သက်နေတော့ ဒီဥပမာက တော်တော်ဆီလျော်ပါတယ်။

မောင်ချုစ်အေးတို့ ပြင်နေရတဲ့ ဘတ်(စ်)ကားတွေထဲက တရီးရှိတယ်။

သူ့ဘာသာ စက်နိုးလို့ မရဘူး။ ကားတစ်စီးစင်းက နောက်ကနေ ကြိတ်ပြီးတွန်းပေးမှ စက်နိုးတယ်။ တွန်းစတတ်လို့ ခေါ်တာပေါ့။

ခုလည်း အဲဒီလိုပဲပေါ့။ တွန်းစတတ် မောင်ချုစ်အေး။

သည်နေ့ ကျောင်းကို ရောက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စိုးမြင့်တို့အတန်းမှာ လာထိုင်နေတဲ့ ပေါ်ကြီးပါ တွေ့ရတယ်။

အတန်းပြီးတဲ့အခါကျတော့ သုံးယောက်သား တောင်ငူဆောင်ဘက် ထွက်လာခဲ့ကြတယ်။

အိအိချိတိ အတန်းဘေးက မယောင်မလည် ဖြတ်လျှောက်ရင်း ကြည့်လိုက်တော့ အတန်းထဲမှာ အိအိချိ မရှိ။

မောင်ချုပ်အေးတို့သုံးယောက် တော်တော်အလုပ်ရှုပ်သွားတယ်။

အိအိချိကို လိုက်ရှာရတာပေါ့။ ကျောင်းစာသင်ခန်းတွေထဲ ချောင်းကြည့်တယ်။ မတွေ့ဘူး။

အောက်ပြန်ဆင်းပြီး တောင်ငူစားသောက်ဆိုင်တန်းဘက် သွားရှာတယ်။ မရှိဘူး။

စိတ်ဓာတ်ကျမ်းလို့ ဖြစ်သွားမိတယ်။

မျက်နှာလေးကို မြင်ချင်လွန်းလို့ ကျောင်းထဲကို အပြေးအစွား လာခဲ့ပြီးမှ အိအိချိ ကျောင်းမတက်ဘဲများ နေသလား။

မိမိက ကျောင်းကြိုကားပေါ်မှာ တွေ့တယ်လို့ ပြောသေးလားလို့ ပေါ်ကြီးကို မေးကြည့်တယ်။ အမှတ်တမ္မားပဲ။ ငါလည်း မမေးမိဘူးလို့ ပေါ်ကြီးက ပြောတယ်။

စိုးမြင့်က တစ်ခုခု သတိရဟန်နဲ့ ...

“လာကြ၊ ငါ တစ်ခါ ဟိုဘက်မှာ တွေ့ဖူးတယ်”ဆိုပြီး ရာမညာဆောင်ဘက်သွားတဲ့ စကြိုအတိုင်း ခေါ်သွားတယ်။ တစ်နေရာရောက်တော့

“ဟာ ... ဟာ ... ဟိုမှာ ...”လို့ မောင်ချုပ်အေးက အလန့်တကြားအောင်မိတယ်။ ပေါ်ကြီးက ...

“ငါတို့လည်း မြင်ပါတယ်ကဲ၊ မင်းဟာက ပန်းကန်ပြားပုံ မြင်တာကျနေတာပဲ”လို့ ပြောတယ်။

စကြိုဘေးက ဝက်သားလိပ်၊ ကြိုက်သားလိပ်ဆိုင်မှာ ထိုင်စားနေတဲ့ အိအိချိကို လှမ်းမြင်လိုက်ရလို့ ပါပဲ။ အိအိချိတစ်ယောက်တည်း။ မောင်ချုပ်အေးတို့ကို မမြင်။ ပေါ်ကြီးက ရပ်ဖို့ အချက်ပြလိုက်တယ်။

ပြီးတော့ အုတ်တိုင်တွေကို အကာအကွယ်ယူရင်း အသင့်စောင့်နေလိုက်ကြတယ်။

စားလို့ပြီးသွားပြီ။ နွေးနွေးလေးရှိနေတဲ့ ရေနွေးကြမ်းတစ်ခွက် ငဲ့သောက်တယ်။

ချက်ချင်း မထသေး။ ပေါင်ပေါ်မှာ တင်ထားတဲ့ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်တယ်။ အဲ ... ဖတ်တာ မဟုတ်ဘူး။ စာအုပ်ထဲမှာ ညျပ်ထားတဲ့ ပိုက်ဆံကို ထုတ်ယူတာ။ ဆိုင်ရွင်ကောင်မလေးကို လှမ်းပေးတယ်။ အကြွေ့ပြန်အမ်းတယ်။

အိအိချိ ထရပ်လိုက်တယ်။ တောင်ငူဆောင်ဘက် ထွက်သွားပြီ။

မောင်ချုပ်အေး ငေးကြာင်ကြည့်နေတုန်း ပေါ်ကြီးက နောက်ကနေ တွန်းလိုက်တယ်။

သူတွန်းလိုက်တဲ့အရှိန်ကို အားယူပြီး မောင်ချစ်အေး နောက်ကနေ လိုက်လာပြီ။

တောင်ငူဆောင်ရွှေ၊ အရောက်မှာ အဆောင်ထဲ ပြန်ဝင်မယ် ထင်ပေမယ့် မဝင်ဘူး။ ဘယ်ဘက် ချိုးကွေ့သွားတယ်။

ဝင်းပေါက်ကျော်တော့ ညာပြန်ကွေ့။ ဒုဂံဆောင်ရွှေက ဖြတ်ပြီး အဓိပတိလမ်းကို ဦးတည်သွားတယ်။ အဲဒီအထိ မောင်ချစ်အေးဟာ နောက်က လိုက်နောတုန်းပဲ။

အဓိပတိလမ်းပေါ် ချိုးကွေ့လိုက်ပြီး နောက်မှာသာ ရှိနေခဲ့။ ‘ကျော်မတက်ရ’ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထားတာလည်း မဟုတ်ပါဘူး။

တကယ်ဆုံးရင် မောင်ချစ်အေး နောက်ကြောင်းပြန်လှည့်ချင်လာပါပြီ။ ဟိုနှစ်ကောင်ရဲ့ မြိမ်းခြောက်စကားကြောင့်သာ။

“ဒီနေ့အထိ မင်း ခါတိုင်းလို နောက်ကလိုက်ပြီး အငွေ့ရှာပြီး ပြန်လာရုံးမရဘူး။ အနည်းဆုံး စကားတစ်ခွန်းလောက်တော့ ပြောခဲ့ရမယ်။ စကားမပြောဖြစ်ဘဲ ပြန်လှည့်လာရင် နောက်နောက် ငါတို့ ဘယ်တော့မှ မကူညီတော့ဘူး”တဲ့။

နောက်ကို လှည့်ကြည့်တယ်။ ဟင် ... ဟိုကောင်တွေ ပါမလာပါလား။ ခြေလှမ်းတုံးကနဲ့ ဖြစ်ကာနီး ဆဲဆဲမှာ ဟိုနှစ်ကောင်ကို သွားတွေ့တယ်။

သူတို့က လမ်းရဲ့ ဟိုဘက်ခြစ်း နောက်နားခပ်ကျကျ မလှမ်းမကမ်းကနေ အကဲခတ်ကြည့်ရင်းလိုက်လာတာကိုး။ သူတို့ပြောထားတာ မမမဲ့နဲ့ ဆိုတဲ့သဘော အံကြိတ်ပြကြတယ်။

အားတင်းပြီး ခြေလှမ်းကို သွာက်လိုက်တဲ့အခါ မီလှမ့်ခင် ဖြစ်လာတယ်။ အီအိချို့က မောင်ချစ်အေးလိုက်လာတာ သိမလား။ လှည့်တော့မကြည့်ပါ။

အမှုန်ဆုံး ဘေးချင်းယျဉ်ပြီးမှ စကားပြောသင့်တာ။ သို့ပေမယ့် မောင်ချစ်အေးရဲ့ ထုံးစံက ခြေတစ်လှမ်းစာလောက်တော့ နောက်ကျလိုက်ရမှာ မဟုတ်လား။

“ဒီ ... ဒီမှာ”

စကားကြီးတစ်ခွန်း အောင်မြင်စွာ ထွက်ပေါ်လာပါပြီ။

အီအိချို့ ဆတ်ကနဲ့ ဖြစ်သွားတယ်။ လန်းသွားတာ မဟုတ်။ ရုတ်တရက် ခေါ်သံကြောင့်ပါ။

တစ်ချက်စောင်းကြည့်ပြီး ပြန်လှည့်သွားတယ်။ ရှေ့ကိုသာကြည့်ပြီး လျောက်နေတယ်။

“ကျွန်ုင်တော့နာမည် မောင်ချစ်အေးလို့ ခေါ်ပါတယ်”

သိပ်သတိတွေ ကောင်းလာပြီပေါ့လေ။ မဟုတ်ဘူး။ သိုင်းကွက်တစ်ကွက်ကို အကြိမ်များစွာ လေ့ကျင့်ထားတဲ့ သိုင်းသမားတစ်ယောက်ဟာ အရေးကြံးလာတဲ့အခါ အထူးအားထုတ်စရာမလို့။ အလိုအလျောက်တဲ့ပြန်ပြီးသား ဖြစ်နေတဲ့သောာ။ စိတ်ကူးထဲမှာ ခလုတ်မတိုက်မိခင် လျှောကနဲ့ ထွက်ကျသွားတာပါ။

“ဒီလိုပါ၊ ကျွန်တော် စကားတစ်ခွန်းလောက်”

“ရပ်လိုက်”

အိအိချိုက ပါးစပ်က ပြောတာမဟုတ်။ မျက်လုံးက မောင်ချစ်အေးကို အမိန့်ပေးသလို မျက်လုံးမျိုးနဲ့ တစ်ချက်စိုက်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နှင်း ...

မောင်ချစ်အေးရဲ့ ခြေထောက်တွေက ‘ကျို’ကနဲ့ မြည်သွားသလား အောက်မေ့ရတယ်။

CB

“ဒီလောက်ဆိုရင် သိပ်မဆိုးပါဘူးကွဲ”

ကောင်းမြတ်က ပြောတယ်။ အိအိချိုရဲ့ မျက်လုံးနဲ့ တားမြစ်တဲ့ဒေါ် မခံနိုင်လို့ ရပ်တန်ကျွန်းရစ်ခဲ့ပြီးတဲ့နောက် ကောင်းမြတ်နဲ့ ချိန်းထားတဲ့ သိပ္ပါးဆောင် ဆင်ဝင်အောက်မှာ သွားစောင့်နေကြတယ်။

ကောင်းမြတ်က ဒိန်းငယ်ကို ကားမှတ်တိုင် လိုက်ပို့ပြီးတော့ ချိန်းထားတဲ့နေရာကို ရောက်လာတယ်။ ပေါ်ကြီးကလည်း မိစ် အတန်းအပြီး သွားကြိုပြီးတော့ ကျောင်းကြိုကား စောင့်နေကျေနေရာကို လာခဲ့မယ်။ ကောင်းမြတ်ရောက်လာတော့ ကျောက်လျေကားထစ်တွေပေါ်မှာ ခေါ်ထိုင်ရင်း အဖြစ်အပျက်ကို ပြန်ပြောပြတယ်။

“အေးပေါ့ကွာ၊ ဟိုအရင်အခါတွေတုန်းကထက်စာရင် အများကြီး တိုးတက်လာတာပဲ”

စိုးမြင့်က ဝင်ပြီးထောက်ခံလိုက်တယ်။

“မင်းဘာဆက်လုပ်မလဲ”

ကောင်းမြတ်က မေးတာကို မောင်ချစ်အေး မဖြေရသေးခင် စိုးမြင့်က ...

“သူ့မမေးနဲ့လေကွာ၊ ဒီကောင်က ဘယ်လိုဖြစ်နေသလဲဆိုတော့ သူများမှတ်စုစာအုပ် ဂုံးကျက်ပြီး စာမေးပွဲဖြေတဲ့ကောင်လိုပဲ”

“မင်းလိုပေါ့၊”လို့ ကောင်းမြတ်က တွယ်လိုက်တာကို ဂရမစိုက်ဘဲ ...

“အဲဒီလိုကွဲ၊ သူ့အိုင်ဒီယာ ဘာမှမရှိဘူး။ ဒီကောင့်မေးကြည့်၊ မသိဘူးလေ ဘာလုပ်ရင်ကောင်းမလဲလိုပဲ ပြောမှာပဲ။ တကယ်လို့ ဒီကောင် အိအိချိုကို ရသွားကြည့်၊ သူတော်လို့ မဟုတ်ဘူး၊ ငါတို့ကြောင့်။

အေး ... ဒီကောင် ပြေလည်သွားခဲ့ရင် ငါတိနဲ့လည်းဆိုင်တယ်။ နိုင်ငံပေါင်းချုပ်အသင်းကြီးအနေနဲ့ အပ်ချုပ်ရလိမ့်မယ်”

“မအေးပေး၊ သူမစွဲတိုင်း သူများဟာတွေ လိုက်ပြစ်မှားနေတယ်”

ကောင်းမြတ်နဲ့ စိုးမြင်း အပြန်အလှန် ပြောနေကြတာကို ဘာမှဝင်မပြောမိ။

ဟုတ်သင့်သလောက်လည်း ဟုတ်နေတာကိုး။ မောင်ချစ်အေးကပဲ သတ္တိနည်းလွန်းတာလား။ အိအိချို့ကပဲ သတ္တိကောင်းလွန်းတာလား။ နှစ်မျိုးစလုံး တစ်ပြီးငါက်တည်း ဖြစ်နေရင်တော့ အင်အားချင်းက တစ်ဖက်သတ် ဖြစ်တော့မှာပေါ့။ မောင်ချစ်အေး ကြိုးစားပါ့မယ်။

“ကဲ ... သုံးနာရီ ထိုးတော့မယ်။ ပေါ်ကြီးတို့ ရောက်နေလောက်ပြီ၊ သွားရအောင်”

ကျောင်းကြိုကားကိုထိုင်စောင့်နေကျ တရုတ်စကားပင်ဘက် လျောက်လာခဲ့ကြတယ်။

ချစ်မြားရင် ရောက်နေတာကို မြက်ခင်းပြင်ဘက် ဖြတ်အဆင်းမှာလည်းက လုမ်းမြင်ရတယ်။

“လူချစ်မြားရင်”ကို ပြောတာမဟုတ်၊ “ကားချစ်မြားရင်”ကို ပြောတာ။

တရုတ်စကားပင်အောက်မှာ ပေါ်ကြီးနဲ့ မိစ် ရောက်နေကြပြီ။ ထုံးစံအတိုင်း ပေါ်ကြီးက မဟုတ်က ဟုတ်ကတွေ လျောက်ပြောလို့ မိစ်က ရယ်ရင်း ပေါ်ကြီးကို ဆွဲဆိတ်နေတာ တွေ့ရတယ်။

“မြော် ... သိပ်အားကျေစရာကောင်းတဲ့ အတွဲ”

သူတို့မှ မဟုတ်ပါဘူးလေ။ ကောင်းမြတ်နဲ့ ဒီန်းယ်ဆိုလည်း ဒီလိုပဲ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာများကြတာ နှစ်ပေါင်းများစွာရှိပြီ။

ငယ်သူငယ်ချင်းမို့ သိခဲ့ရတဲ့အကြောင်းက ကောင်းမြတ်ဟာ ဒီန်းယ်ကို ငါးတန်းတုန်းကစာပြီး စိတ်ဝင်စားခဲ့တာဆိုပဲ။ ချစ်တယ် ကြိုက်တယ်ဆိုတဲ့အဆင့်တော့ မဟုတ်။

ဒီကောင်ကောင်မလေးဟာ ပါးဖောင်းဖောင်းကလေးတွေနဲ့ တစ်မျိုးပဲလို့ သူ့စိတ်က ထင်မိတယ်တဲ့။

အဲဒီက စတာပေါ့။ တဗ္ဗာသို့လိုစရောက်တဲ့နှစ်မှာ သူတို့နှစ်ယောက် တရားဝင် ကြိုက်သွားကြတာပဲ။

သူတို့တစ်တွေဟာ ကြိုက်နေကြတာကြာဖြိုဖြစ်ပေမယ့် ကြည့်လိုက်ရင် ခုမှ စကြိုက်တဲ့ သမီးရည်းစား တွေလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် အမြဲ ကြိုင်ကြိုင်နာနာ ယုယုယယ်နဲ့။ တကယ်တော့လေ၊ တဗ္ဗာသို့လိုမှာ ရှိတဲ့ အတွဲတွေဟာ ဒီအတိုင်းလိုလိုချည်းပါပဲ။

မောင်ချစ်အေးတို့ အနားရောက်သွားတဲ့အချိန်မှာ မိစ်က မောင်ချစ်အေးကို လုမ်းနှုတ်ဆက်ပြီးတော့ ...

“အခြေအနေ အတော်တိုးတက်နေပြီလို့ ကြားတယ်”

“အလကားပါဟာ၊ ဒီလောက်လည်း မဟုတ်ပါဘူး”လို့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောမိတယ်။

“ဟုတ်တာပေါ့၊ အခုခို ဘာပဲဖြစ်ဖြစ် ဟိုက နင် သူ့ကို စိတ်ဝင်စားနေတာ သိသွားပြီပဲ။ ဆက်ကြွိုးစားပေါ့”

“နင်ကလည်း ဖယ်ရှိပေါ်မှာတွေ့လို့ စကားကြုံရင် နည်းနည်းပါးပါး ဝင်ပင့်ပေးပေါ့”လို့ ပေါ်ကြီးက ပြောတယ်။

မိစံက စိတ်ချပါလို့ ပြန်ပြောတယ်။

မောင်ချစ်အေးဟာ သူတို့နဲ့ စကားသာပြောနေရပေမယ့် မျက်လုံးတွေက ဂနာမဏီမြိမ်ဘူး။ အိအိချို့များ ရောက်နေမလားလို့ ကားဆီကို မသိမသာ လှမ်းလှမ်းကြည့်မိတယ်။ ထိုင်နေကျနေရာမှာတော့ မရှိသေး။

အိအိချို့ဟာ ဒီနေ့ကိစ္စအတွက် ဘယ်လို့သဘောထားမလဲ။ ခုလို မိစံတို့နဲ့ အတူတူ လာထိုင်နေတာ ကကော၊ မျက်နှာပြောင်တိုက်ပြီး လာနေသလိုများ ဖြစ်နေမလား။

“ငါသွားတော့မယ်”

ပြောပြောဆိုဆို ထရပ်လိုက်တယ်။

“ဟာ ... ဘယ်လိုဖြစ်သွားတာလဲ”လို့ ဝိုင်းမေးကြတယ်။

“ဘာမှမဖြစ်ပါဘူး။ ငါက မိစံနဲ့ ခုလို စကားပြောနေတာ သူတွေ့သွားရင် မကောင်းဘူး”

“အောင်မာ ... ကြီးကြီးကျယ်ကျယ်၊ မင်းနဲ့ မိစံကို သူက အထင်လွှဲသွားမှာစိုးလို့လား”

“ဟာ ... မဟုတ်ပါဘူး။ ငါဆိုလိုတာက ဒီလိုမဟုတ်ပါဘူး”

မောင်ချစ်အေးက လက်ကာပြီး ပျော်ပျော်သလဲ ရှင်းနေတယ်။

“ဒီလိုပါကွာ၊ မိစံက သူနဲ့လည်း ဖယ်ရှိကား တူတူစီးတာဆိုတော့ မျက်နှာပူစရာ ဖြစ်နေမှာစိုးလို့ပါ”

“မဆိုင်ပါဘူး”လို့ မိစံက ဝင်ပြောတယ်။

“နင်နဲ့ ငါနဲ့ ပြောကြဆိုကြတဲ့အခါ သူ့အကြောင်းတွေ ထည့်ပြောမှာပဲလို့ သူသိနေမှာပဲ”

“သို့ ... သိဟာ”

“နင်းအတွက် မျက်နှာပူစရာ ...”

မိစံက “ဟာ”ဆိုပြီး စိတ်မရည်တဲ့ အမှုအရာနဲ့ ...

“ဒီမှာ ချစ်အေး ... ရှင်းရှင်းပြောရရင် အိအိချိနဲ့ ငါနဲ့ သိပ်မရင်းနှီးလို့သာ။ ရင်းနှီးရင် ငါနင့်ကိုယ်စား ပြောပေးတယ် သိလား။ အဲဒီတော့ နင် လုပ်စရာရှိတာသာ ဆက်လုပ်။ ငါက နင့်ကို ဖြောက်ပေးတယ်လို့ သူထင်သွားလည်း ငါကရမစိုက်ဘူး။ တကယ်လို့ နင့်အကြောင်း သူက စပိုးပြောလာရင်တောင် နင့်စိတ်ထား ကောင်းကြောင်းတွေ နင်တော်တဲ့အကြောင်းတွေ ပြောပြုပါမယ်၊ ဒါပါ”

ဒီအချိန်မှာ ကောင်းမြတ်က လက်ကုတ်တယ်။

ပြီးတော့ ... တစ်နေရာကို မေးငါ့ပြတယ်။ ကြည့်လိုက်တော့ ဘွဲ့နှင့်သာင်ရွှေ၊ အရိုင်းလေးနားကားဆီကို လျှောက်သွားနေတဲ့ အိအိချို့။

မျက်နှာထားက လူမြန်ရရ တည်တည်ဖြစ်၍မြတ်။

ဒီနေ့တစ်နေ့လုံး စိတ်အနှောင့်အယျက်ဖြစ်စရာဆိုလို့ တစ်ခုတစ်လေမှတောင် မတွေ့ခဲ့တဲ့ ဟန်ပန်မျိုး။

မောင်ချစ်အေးကို လိုက်နောင့်ယုက်တဲ့ လူတစ်ယောက်အဖြစ်နဲ့တောင် အသိအမှတ် မပြုလေသလားဗျာ။

CB

? " "

တောင်ငူဆောင် ဆင်ဝင်အောက်က စောင့်နေတယ်။

အိအိချို့ ထွက်လာတယ်။ အကျိုးအဖြူး၊ ထဘီအညီး။

မောင်ချစ်အေးကို တစ်ချက်ကလေးတောင် လုညွှေကြည့်မသွား

CB

တရှတ်စကားပင်အောက်မှာ ထိုင်နေကြတယ်။

ပေါ်ကြီး၊ မိစံ၊ ကောင်းမြတ်၊ ဒီန်းငယ်၊ စိုးမြင့်နဲ့ မောင်ချစ်အေး။ ကျောင်းကြိုကား မလာသေး။

အိအိချို့တို့က ငုစပ်ပင်အောက်မှာ။

CB

အိအိချို့က နည်းပြတန်း ဖြေနေတယ်။ မောင်ချစ်အေးတို့အုပ်စု အခန်းအပြင်က ကြည့်နေကြတယ်။

စိုးမြင့်က ပေါ်ကြီးကို လှမ်းနောက်လိုက်တယ်။ ပေါ်ကြီး ရယ်လိုက်တာ အသံကျယ်သွားလို့ အခန်းထဲက ကျောင်းသားကျောင်းသူတွေက လုညွှေ့ကြတယ်။

နည်းပြဆရာမက မကျေနပ်တဲ့ မျက်နှာထားနဲ့ လှမ်းကြည့်လိုက်လို့ တစ်ယောက်နဲ့တစ်ယောက်လက်ကုတ်ပြီး လစ်ထွက်ခဲ့ရတယ်။

CB

ပေါ်ကြီးက စီးပွားရေးတဗ္ဗာသို့လ်က ကောင်မလေးတစ်ယောက်ကို သွားသွားငမ်းနေတယ်လို့ စိုးမြင့်က ထောင်ထားလို့ မိစံက စိတ်ကောက်နေတယ်။

ပေါ်ကြီးက အမျိုးမျိုးချော့ပေမယ့် မရ။

မောင်ချုစ်အေးတို့ အနားရောက်သွားတော့ ပေါ်ကြီးကို မိစံက “ဘာမဟုတ်ရမှာလ”ဆိုပြီး ဗိုက်ခေါက်ကို ကြိုတ်ပြီးလိမ့်ဆွဲနေတာ တွေ့ရတယ်။

“အား ... လွှတ်ပါစ၊ ညီဝင်းမောင်ဆီ သွားတာပါ။ နံရုံကပ်စာထောင်ကိစ္စပါ”လို့ ပေါ်ကြီးက ဖြေရှင်းပေမယ့် မရဘူး။

စိုးမြင့်က အဲဒီအချိန်မှာ ရောက်လာလို့ ပေါ်ကြီးက ထပြီး စိုးမြင့်ရဲ့ အကြိုရင်ဘတ်ကိုဆွဲ ...

“ခွေးမသား၊ မင်းထောင်တာ မင်းရှင်းပေး၊ မရှင်းရင် သေပေတော့”

စိုးမြင့်က ...

“တစ်ခါတည်းပါ မိစံရာ၊ ခွင့်လွှတ်လိုက်ပါ”လို့ ပြောတာနဲ့ ပေါ်ကြီးက စိုးမြင့်ရဲ့ဆံပင်ကို ဆောင့်ဆွဲတော့မှ စိုးမြင့်က သူနောက်တာဖြစ်ကြောင်း မိစံကို ရှင်းပြနေတယ်။

အိအိချိုက ကျောင်းကားပေါ် ရောက်နေပြီ။

CB

အိအိချိုကို အပန်းဖြေရှင်းသာရှေ့နှာ တွေ့လိုက်တယ်။

စိုးမြင့်နဲ့ မောင်ချုစ်အေး နောက်ကလိုက်ကြည့်ကြတယ်။

အပန်းဖြေရှင်းသာထဲ ဝင်သွားတယ်။

အားကစားကွင်းဘေးက ဖြတ်ပြီး စားပွဲတင် တင်းနှစ်ခုံတွေကိုကျော့ ပြီးတော့ အိမ်သာထဲ ဝင်သွားတာပါလား။

တင်းနှစ်ရိုက်တာ ကြည့်သလိုလိုလုပ်ရင်း မယောင်မလည် စောင့်နေရတယ်။

အိအိချို့ ပြန်ထွက်လာပြီး အဓိပတိလမ်းကိုဖြတ်၊ စာကြည့်တိုက်ထ ဝင်သွားတယ်။

စာကြည့်တိုက်ရွှေ၊ လောကားရင်းမှာ ထိုင်စောင့်တယ်။ တော်တော်ကြာတဲ့အထိ ပြန်ထွက်မလာလို့ အထဲမှာ ထိုင်ပြီး စာဖတ်နေတာလားလို့ ထင်မိတယ်။

အထဲလိုက်ဝင်ကြည့်မယ်အလုပ်မှာ အိအိချို့ ပြန်ပြီးထွက်လာတာတွေ့ရတယ်။

တစ်ယောက်တည်းမဟုတ်၊ သူငယ်ချင်းနှစ်ယောက်ပါ ပါလာသေးတယ်။

မောင်ချုပ်အေးကို တစ်ချက်ကလေးတောင်မှ မျက်လုံးဝင့်လို့ ကြည့်မသွား။

C B

ချစ်မြားရှင်က ချစ်မြားရှင်ကို မမိဘူး။

ရှုပ်သွားသလား။

ဆိုလိုတာက အိအိချို့ ကျောင်းကြိုကားကို မမိလိုက်ဘူးလို့ ပြောတာပါ။

အိအိချို့တစ်ယောက် ကျောင်စာ၊ မင်စာတွေနဲ့ အလုပ်ရှုပ်နေလို့ ကျောင်းဆင်းနောက်ကျသွားရတယ်။

ကျောင်းကြိုကားရှိရာကို အိအိချို့ ခပ်သုတ်သုတ် သွားနေတယ်လေ။

နိုဂုဏ်တည်းက မောင်ချုပ်အေးဟာ အိအိချို့ရဲ့ ခြေလှမ်းတွေကို မမိနိုင်တာ။ ခုလုံး အသွက်လှမ်းနေတော့ ပိုမမိတော့ဘူးပေါ့။

ကျောင်းကြိုကား ရပ်နေကျနေရာကို လှမ်းမြင်လိုက်ရတဲ့အခိုန်မှာပဲ ကားကြီးက တရွေ့ရွှေ့ ထွက်ခွာသွားတယ်။

အိအိချို့ ကားမမိတော့။ ဘတ်(စံ)ကားနဲ့ ပြန်ရတော့မယ်။

တစ်ယောက်တည်း။

အချိန်သိပ်တိကျတဲ့ ယာဉ်မောင်းကြီး ဦးစိတ်တို့။

ကျေးဇူးပါပဲ။

“ဒါအကွက်ကောင်းပဲ သူငယ်ချင်း၊ ဘတ်(စံ)ကားနဲ့ မင်းပါလိုက်သွား”

“ဟာ ... ဘာလို့လိုက်ရမှာလဲ”

“သူနေတဲ့အမိမ သိရတာပါ။ ခုဟာက မိစ် ပြောပုံအရဆိုရင် ဖယ်ရှိစီးနေတဲ့အခါ ရန်ကင်းဈေးကျေရင် ဆင်းပြီး တိုက်တန်းကလေးတွေကြားထဲ ဝင်ဝင်သွားတတ်တယ်တဲ့။ ဒီလောက်ပဲ သိရတာ။ တိုက်တန်းမှာ နေတာလည်း ဖြစ်နိုင်တယ်။ တိုက်တန်းကနေ ဖြတ်ပြီး ကျောက်ကုန်းဘက်သွားတာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ မင်းလိုက်သွားရင် သူ့အမိမ သိရမှာပါ။”

“ဟာ ... အမိမသိတော့ ဘာလုပ်ရမှာလဲ”

“ဖွတ်တဲ့မှာပဲ၊ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့အမိမကို သိအောင်ကြိုးစားရမှာပါ။ဟာ၊ ဒါလောက်မှ နားမလည်ဘူးလား”

“ဒါဆို မင်းပါလိုက်ခဲ့ကွာ”

စိုးမြင့်က တစ်ခွန်း ဆဲလိုက်တယ်။

“ဟိုကောင်တွေလို့ ရည်းစားရှိရင် ငါ ခုလောက် ဝဋ္ဌခံရမှာ မဟုတ်ဘူး”လို့လည်း ဆက်ပြောတယ်။

ဟုတ်တယ်လေ၊ ဒီနေ့ညနေပိုင်းမှာ ပေါ်ကြီးကလည်း မိစ်နဲ့ အရေးကြီးတဲ့ကိစ္စ တိုင်ပင်စရာရှိလို့ဆိုပြီး လစ်သွား။ ကောင်းမြတ်ကလည်း ဒိန်းငယ်ကို ကုလားဒိန်တစ်ကောင် လိုက်နောင့်ယုက်နေလို့ တာမွေလောက် အထိတော့ လိုက်ပို့ရမယ်လို့ အကြောင်းပြသွားတော့ မောင်ချုစ်အေးနဲ့လိုက်ဖို့ စိုးမြင့်တစ်ယောက်ပဲ ကျွန်တော့ တာပါ။”

အိအိချိုက ရှေ့ကသွား၊ မောင်ချုစ်အေးတို့က ခပ်လှမ်းလှမ်းကနေ နောက်က လျှောက်လိုက်လာရင်း တိုင်ပင်နေကြတာ။ မန္တလေးဆောင်ရွှေနားကိုရောက်တော့ စိုးမြင့်က ...

“ဟေ့ကောင် ချုစ်အေး၊ ငါလည်း ဒီတစ်သက် စွဲမှာမဟုတ်ဘူး။ မင်းလည်း ဒီအချိုးမျိုးနဲ့ဆို အိအိချိုကို ရမှာမဟုတ်ဘူး။ ဒီတော့ မထူးပါဘူးကွာ၊ မင်းနဲ့ ငါနဲ့ပဲ ယူလိုက်ကြရအောင် ... ဟား ဟား ဟား ဟား ...”

“အေပေး၊ တော်တော် ပေါက်ကရ ပြောတဲ့ကောင်၊ မိန်းမစိတ်ပေါက်လာလို့ ထင်တယ်”ဆိုပြီး မောင်ချုစ်အေးလည်း ရယ်နေလိုက်တယ်။

ရန်ကင်းဘက်သွားတဲ့ ဆယ့်ခြောက်ကားမှတ်တိုင်မှာ လူအုပ်က မနည်းဘူး။ လုံးဝ လူမပါတဲ့ ဘတ်(စ်)ကားအလွတ်နဲ့ တင်ရင်တောင်မှ ကျပ်ကျပ်သပ်သပ် ဖြစ်နေလိမ့်မယ်ထင်တယ်။ လာလိုက်တဲ့ ကားတွေ ကလည်း မှတ်တိုက်မရောက်ခင်ကတည်းက တိုးလိုးတွဲလောင်း ပါလာနှင့်တာချည်းပဲ။

အိအိချိုကလည်း ကားတစ်စီး ရပ်တိုင်းရပ်တိုင်း တက်ဖို့ ရပ်ဖို့ ကြိုးစားရာတယ်။ မရ။ မောင်ချုစ်အေးတို့အနေနဲ့ကတော့ ကုပ်ကပ်တွယ်ပြီး လိုက်သွားရင် ဖြစ်နိုင်တယ်။ သို့ပေမယ့် အိအိချို တက်လို့ မရတာနဲ့ မောင်ချုစ်အေးတို့လည်း နောက်ပြန်ဆုတ်နေကြပြန်တယ်။

အဲဒီအချိန်မှာ စိတ်ပျက်စရာ အဖြစ်တစ်ခု ဖြစ်သွားရသေးတယ်။ ဒိအိချိပါ၊ လူည်းတန်းဘက်က လာနေတဲ့ တက္ကာစီကား အလွတ်တစ်စီးကို လက်တားလိုက်တယ်။

“ဟိုက် ... သွားပြီထင်တယ် ဟော့ကောင်၊ ဒီတစ်ခါလည်း မျက်ခြေခြတ်ပြန်ပြ”

အိအိချိနဲ့ ကားသမား ဈေးစကားပြောနေတယ်။ အိအိချိသာ တက္ကာစီနဲ့ ထွက်သွားရင် ဘယ်နည်းနဲ့မှ လိုက်လို့မီမှာ မဟုတ်တော့။

တော်သေးတယ်၊ ကားဆရာက ခေါင်းခါလိုက်တာ တွေ့ရတယ်။ ပြီးတော့ မောင်းထွက်သွားတယ်။ အိအိချိ မလိုက်ဖြစ်တော့။ ဘတ်(စံ)ကား ပြန်စောင့်တယ်။

ဆယ့်မြောက်ကားတစ်စီး ဆိုက်လာတယ်။ အမြေအနေ သိပ်မဆိုးဘူး။ အိအိချိက လူအုပ်ကြားထဲ ကနေ တိုးရေ့တက်သွားလို့ အပေါ်ရောက်သွားပြီ။

မောင်ချုပ်အေးတို့ကတော့ တြေားမိန်းကလေးတွေ တက်သာအောင် ရှောင်ပေးနေရတာနဲ့ပဲ မတက် ဖြစ်သေး။

အဲဒီအချိန်မှာ ကားဂိုယာထိုးသံ ကြားလိုက်ရတယ်။ ကားထွက်တော့မယ်။

“ဟော့ကောင် တက်တက် ... ရအောင်တက်”

စိုးမြင်းက မောင်ချုပ်အေးကို အတင်းတွန်းတင်လိုက်တယ်။ တံခါးဘောင်ကို လက်တစ်ဖက်အမိမှာ ကားက ဆောင့်ထွက်လိုက်တယ်။

မောင်ချုပ်အေးလည်း ယိုင်သွားပြီးမှ ခြေနင်းခုံပေါ် ခြေထောက်ထောက်မိတော့တယ်။

စိုးမြင်းကတော့ မတက်သာတော့။ ကျော်ခဲ့ပြီ ...။

ကားက ကျောင်းလမ်းမှာ ရပ်တယ်။ ဘီအိစိမှာ မရပါဘူး။ အင်းလျားမြှုင်မှာ ရပ်တယ်။

ရပ်လိုက်တိုင်း တက်လာတဲ့လူတွေက မနည်း။

အင်းလျားမြှုင်က အထွက်မှာ ကားက အရှိန်မြှင့်လိုက်တယ်။ မောင်ချုပ်အေးဟာ ခြေထောက် တစ်ဖက်တည်း ထောက်မိထားတယ်။

ဒါတောင် ပြည့်ပြည့်ဝဝမဟုတ်။ ခြေဖျားထောက်မိတယ်ဆိုရုံကလေး။ လက်နှစ်ဖက်က ကိုင်ထားတယ် ဆိုပေမယ့် ဟီးနိုးကား တံခါးဘောင်တွေက သံပိုက်လုံး လက်ကိုင်ကို ကိုင်ရတော့ မမြှုံးဘူး။

ကျွေ့တစ်ကျွေ့ကို ရောက်လို့ ကားစောင်းပြီဆိုရင် လက်နှစ်ဖက်က ပတ္တာလို့ လည်လည်ပြီး ကိုယ်က ကားဘော်ဒီနဲ့ သွားသွားဆောင့်မိတယ်။ ဘေးကလူရဲ့ ကိုယ်လုံးကြီးကလည်း မောင်ချုပ်အေးဘက် ပိပိလာတယ်။

အင်းလျားဖြိုင်ကျွဲ့က အဆိုးဆုံး။ အဲဒီကျွဲ့က ရှည်တယ်။ မောင်းရတာ အကြောဆုံး။ ဒီတော့ ကားက တစ်ချိန်လုံး စောင်းနေလိုက်တာ လက်အံဘွဲ့တောင် သေလာတယ်။

စိတ်ကို တင်းပြီး ကိုယ်ကို တောင့်ခံထားလို့သာ။ နှဲမြို့ရှင် ပြုတ်ကျွဲ့သွားနိုင်တယ်။

အိအိချို့ရယ် ... မောင်ချုစ်အေးဟာ ဒီလောက်ထိ စွန်းစွန်းစားစား လိုက်လာခဲ့ရတာကို ထောက်ထား ဉားတာစေချင်တယ်။ ခုနေခါများ မောင်ချုစ်အေးတစ်ယောက် ကားပေါ်က ပြုတ်ကျြားပြီး သေသွားခဲ့ရှင် အချုစ် အတွက် အသက်စွန်းသွားရရှာတာပါလားလို့ သိစေချင်တယ်။

အိအိချို့ကများ မောင်ချုစ်အေးကို စိုးရိမ်တကြီးနဲ့ လှမ်းကြည့်နေမလားလို့ ကားထဲကို ရှာကြည့်မိတယ်။

ဘာမှုမဆိုင်ဘူး။ အိအိချို့ ဘယ်ချောင်းကြား တိုးဝင်နေမှန်းတောင် မသိ။ မြင်ကို မမြင်ရပါ။

“**သွေး** ... ငါ့နယ်၊ ဒီလောက် သေရေးရှင်ရေးထဲမှာတောင် စိတ်ကူးက ယဉ်ချင်သေးတဲ့ကောင်ပ”လို့ ကိုယ့်ကိုယ်ကို ပြုးမိသေးတယ်။

ဒီလိုနဲ့ ရှန်ကင်းရွေး မှတ်တိုင်ရှု၊ ရောက်လာတယ်။ ကားပေါ်က ဆင်းပြီး မယောင်မလည် စောင်းကြည့်နေလိုက်တယ်။

လူတွေကြားထဲက အိအိချို့ ဆင်းလာတယ်။ လမ်းဖြတ်ကူးသွားတယ်။

စိုးမြင်း ပါမလာလို့ မောင်ချုစ်အေး အားလျော့နေ့မိတယ်။ အိအိချို့နောက်ကို လိုက်စိုး စိတ်က မရပြန်။ အိုး ... ဒီလောက် သက်စွန်းဆံဖျား လိုက်ခဲ့ရပြီး မသေကောင်း မပျောက်ကောင်း အဖြစ်မျိုး ကြံခဲ့ရတာ၊ တစ်ခုခုတော့ အရာထင်အောင်လုပ်ရမယ်။

အိအိချို့နောက်ကို လိုက်လာခဲ့တယ်။

မိစ် ပြောထားတဲ့အတိုင်း ဈေးကလေးကြားက ဝင်ပြီးတော့ ကုန်းမြင့်ပေါ် တက်သွားတယ်။ ကျောက်ကုန်းဘက် ဆင်းစိုး ဖြစ်ရမယ်။

မြန်နိုင်းကလေးတစ်ခုကို ကျွဲ့လိုက်တယ်။

အဲဒီနားမှာက ဘုန်းကြီးကျောင်းရယ်၊ ခြိုဝင်းကျွဲ့တွေရယ်ပဲ ရှိတယ်။

ဟုတ်တယ်၊ လူသိပ်ရှင်းတယ်။

သတ္တိကို ခဲယဉ်းစွာ မွေးယူပြီး အိအိချို့ကို မိအောင်လိုက်ရတယ်။

အကျွဲ့ကလေးတစ်ခုမှာ မိတယ်။

ဘေးချင်းယွှေ့မိအောင် ကြိုးစားရတာဟာ ခုနားက ကားခိုစီးရတာထက်တောင် ပင်ပန်းသေးတယ်။

“ဒီ ... ဒီမှာ”

လုညွှေမကြည့်။

“ကျွန်တော် မောင်ချစ်အေးပါ”

ဘာမှ မထူးခြား ...။

“ကျွန်တော် တစ်ခု ပြောပါရစေ”

ဂရတောင်မစိုက်။ ခွဲးကလေးတစ်ကောင် အမြိုးကလေး နှံပြီး ဘေးက လိုက်လာရင်တောင် လုညွှေကြည့်ဖော်ရည်းမယ်ထင်ရဲ့။

မချင့်မရဲ့ ဖြစ်လာရတယ်။

“ဒီမှာ အိအိချို့ရယ် ... ကျွန်တော် မအိအိချို့ကို စကားပြောခွင့်ရဖို့ ကြိုးစားခဲ့တာ ကြာပါပြီ။ မအိအိချို့လည်း သိမှာပါလေ။ ကျွန်တော် မအိအိချို့ကို ...”

“ဒီမှာ ...”

အိအိချို့ စကားတစ်ခွန်း ထွက်လာတယ်။ အသံက ခပ်ပြတ်ပြတ်။ ငယ်ကြောက်ဖြစ်တဲ့ မောင်ချစ်အေးဟာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လာတယ်။

“ကျွန်မ လုံးဝ စိတ်မဝင်စားဘူး”

သူ့အသံကို အရောင်ဆိုးထားတယ်။ အစိမ်းရောင် ...။

C B

၈ ။ ။

စိတ်ဓာတ်က အနိမ့်ဆုံးကို ရောက်နေတယ်။

“စိတ်မဝင်စားဘူး”တဲ့ ...။

ဘာကို ဆိုလိုတာလဲ။ အချစ်အကြောင်းကို စိတ်မဝင်စားဘူးလို့ ဆိုလိုတာလား၊ မောင်ချစ်အေးကို စိတ်မဝင်စားဘူးလို့ ဆိုလိုတာလား ...။

ဘာပဲဖြစ်ဖြစ် သာယာနာပျော်ဖွယ် စကားမျိုးမဟုတ်တာတော့ သေချာတယ်။

မောင်ချစ်အေး ကျောင်းထဲကို မသွားချင်တော့။

ဒီလိုပြောလိုက်လို့ အိအိချိအပေါ် လုံးဝစိတ်ကုန်သွားလို့လားဆိုတော့လည်း မဟုတ်ပြန်ပါ။

စိတ်ဓာတ်ကျတာရော၊ အားငယ်တာရောပေါ့။ အိအိချိဆီက နောက်တစ်ခါ ခုလို ပစ်ပစ်ခါခါ စကားမျိုးကို ကြားရဖို့ မောင်ချစ်အေးရဲ့နားက မဝံမရဲဘူး။

အိအိချိနဲ့ ပတ်သက်လာရင် မဖြစ်ခင်ကတောင် ကြိုတင်ပြီး စိတ်ဆင်းရဲရပါတကား ...။

စိတ်မဝင်စားဘူးလို့ ပြောလိုက်တဲ့နောက စိတ်ညစ်ညစ်နဲ့ အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ အဖေမရှိဘူး။

အမေက ပြောတယ်။ အဖေက ညာယ်မှ မသွားနဲ့။ ကားပြင်စရာရှိတယ်လို့ မှာသွားတယ်တဲ့။

အဲဒီအချိန်က ထမင်းစားချိန် ညနေစောင်း ရောက်နှင့် နေပြီ။ သိပ်မစားချင်ပေမယ့် အမေက ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား မေးနေမှုံးလို့ ဝင်စားလိုက်ရတယ်။

ဟင်းကောင်းကျွေးကောင်း မစားနိုင်ပေမယ့် ရှိသမျှလေးကို ဖွယ်ဖွယ်ရာရာဖြစ်အောင် လုပ်ပေးတတ်တယ်။

အင်းလေ ... အမေချက်ပြီဆိုရင် ဘာဟင်းနဲ့ဖြစ်ဖြစ် မောင်ချစ်အေး ထမင်းစားလို့ မြန်ပါတယ်။ အရင်တုန်းက ပြောတာ။

ခုတေဘာ့ ထမင်းတစ်ပန်းကန်ကို ဆေးစားသလို ကျိုတ်မှုတ်ပြီး မျိုးချုလိုက်ရတယ်။

ထမင်းစားပြီးတော့ အိမ်မှာ မနေချင်တာနဲ့ လမ်းထပ်က အုတ်ခုံကလေးမှာ ထွက်ထိုင်နေလိုက်တယ်။

ခက္ကာတော့ ပေါ်ကြီးရယ်၊ စိုးမြင့်ရယ်၊ ကောင်းမြတ်ရယ် လာကြတယ်။

နေ့လယ်က အဖြစ်အပျက်ကို မေးကြတယ်။

ဝမ်းသာစရာမဟုတ်တဲ့ အကြောင်းအရာတစ်ခုကို လုံးစွေ့ပတ်စွေ့ ပြန်ပြောရတာ ဘယ်လောက် ပင်ပန်းလိုက်သလဲ။

“အင်း ... ဒါကတော့ ဒီလိုပြောမှာပဲ။ ဘာပဲပြောပြော ဆက်ပြီးသာလိုက်”

“တော်ပါပြီကွာ”

“ဟာ ... မင်းက ဘယ်လိုလဲကွာ၊ ပျော်ည့်လှချည်လား”

ကောင်းမြတ်က ဝေဖန်တယ်။

“ဘူးက ငါ့ကို လုံးဝ အဖက်မတန်သလို ဆက်ဆံ့တာပဲကွာ။ အရမ်းစိမ်းကားတာပဲ”

“ဟာ ... အစကတော့ ဒီလိုပဲပေါ့ကွာ၊ ကိုယ့်ကို လိုက်စကားပြောတဲ့လူကို လူည့်ကြည့်ပြီး သွားဖြီးပြန်ရှုံးမှာလား”

စိုးမြင့်က ဝင်ပြောပြန်တယ်။

“ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ သူနဲ့ ငါ ဖြစ်နိုင်မယ် မထင်ပါဘူးဘွား။ ငါ နောက်ဆုတ်လိုက်တာ ကောင်းပါတယ်”

“တော်တော်ခက်ပါလား၊ မင်းဟာက ဘာမှတောင် သေသေချာချာ မဟုတ်သေးဘဲနဲ့ အရှုံးပေးစိုး အရင်စဉ်းစားနေတာပဲ”

“ငါ့ဘက်က အစစအရာရာ အရှုံးချည်းပါပဲလေ၊ ငါက ဆယ်တန်းတောင် မအောင်သေးတဲ့လူ၊ သူက တက္ကသိုလ်ကျောင်းသူတိုး”

“ဟေ့ကောင်၊ ဒါတွေ ထည့်တွက်နေလို့ ဘယ်ရမလဲ။ ဒါမျိုးတွေ ဖြစ်သွားကြတာ ပုံလို့၊ မင်းကလည်း ခုဆယ်တန်းမအောင်သေးပေမယ့် ဒီနှစ်အောင်အောင် ကြိုးစားပေါ့ကွာ”

“မဖြစ်ပါဘူးဘွား၊ နေပါစေတော့”

ပေါ်ကြီးက မောင်ချစ်အေးပုံခုံးကို လှမ်းပုတ်ပြီး ...

“မင်းက တော်တော် အသည်းငယ်တဲ့ကောင်ကွာ။ မိန်းကလေးဆိုတာ အစကတော့ ဒီလိုပဲကွာ။ ကောင်းမြတ်တုန်းကဆိုရင် မင်းထက်တောင် ဆိုးသေးတယ်။ စလိုက်ခါစ မိန်းငယ်က ပါးကျိုးသွားချင် သလားလို့တောင် ပြောတာခံရသေးတာပဲ။ နောက်တော့လည်း ဖြစ်သွားတာပဲ မဟုတ်လား”

“အောင်မှ၊ ငါ့ကျတော့ ပြောတယ်။ မင်းတုန်းကရော ... မိစ်ကို လိုက်စကားပြောတာလေ၊ မိစ်က မင်းကို ရုပ်ကိုက စပ်ဖြေဖြနဲ့ ရူးကြောင်ကြောင် လာလုပ်လို့မရဘူးလို့ ပြောလိုက်သေးတယ် မဟုတ်လား”လို့ ကောင်းမြတ်က ပြန်ပြောတယ်။

“အေးလေ၊ ထားပါတော့။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ မိစ်က ငါ့ကို ပြန်ကြိုက်တာပဲ မဟုတ်လား။ ဒီကောင်ကသာ ဟိုက ဒီလောက်လေး ပြောရုံနဲ့များ၊ ချစ်အေး ဆက်သာလုပ် သူငယ်ချင်း၊ ငါတို့ ...”

မောင်ချစ်အေး ခေါင်းကို တွင်တွင်ခါလိုက်တယ်။

“ငါ့ကို ထပ်ပြီး မတိုက်တွန်းကြပါနဲ့တော့ဘွား။ ငါ သိပ်စိတ်ညွှန်နေတယ်။ လောလောဆယ် ဘာမှ မစဉ်းစားချင်ဘူး”

သူတို့ အားပေးစကားတွေ ပြောနေသေးတယ်။

မောင်ချစ်အေးက ခေါင်းကိုပဲ ယမ်းပြုပြီး နေလိုက်တယ်။

ညာက်ကျတော့ အဖေနဲ့အတူ ကားပြင်တဲ့နေရာမှာ ဝင်ပြီးကူညီတယ်။

ကားပြင်တဲ့နေရာမှာတော့ စိတ်က ညွှန်ချင်တိုင်းညွှန်လို့ မဖြစ်တော့ ကားပြင်တဲ့ဆီမှာ အာရုံဝင်စားနိုင်အောင် ကြိုးစားစိတ်သွင်းထားမိတယ်။

ပြင်ရတာက အီဆူဗူး ကာဘရက်တာတစ်လုံး၊ ဂျပန်လုပ် ကာဘရက်တာကို အမေရိကန်ဖြစ်ချက်ဗလက်ကားမှာ တင်လို့ရအောင် ပြုပြင်ထားတာ။

အထိုင်တွေကိုပြောင်း၊ ဆီပိုက်တွေပြင်နဲ့ မူရင်းပုံစံကနေ နည်းနည်းပြောင်းနေဖြူ။

ကာဘရက်တာရဲ့ ချို့ယွင်းချက်ကို သိတယ်။ ဆီကောင်းကောင်းမလိုက်ဘူး။ အဲဒီ ချို့ယွင်းချက်က ဘယ်နေရာက ဖြစ်နေတယ်ဆိုတာသာ မသိတာ၊ အဲဒါ ရှာရမယ်။

ဖလုပ်ဘောက အပြစ်လား၊ စလိုးဂျက်က အပြစ်လား၊ ဆီပိုက်တွေ ဆက်တဲ့နေရာမှာ လေဟာ နေသလား၊ ဝါရာတွေက လုံရဲ့လား။

အစိတ်အပိုင်းတွေကို တစ်စစ် ဖြုတ်ကြည့်၊ အပြစ်ရှာ၊ ဖြစ်နိုင်မယ်ထင်တာတွေ ပြုပြင်၊ ပြီးတော့ အကုန်ပြန်ဆင်၊ စမ်းသပ်ကြည့်၊ မကောင်းသေးဘူး။ အဲဒီလို လေးငါးခါ ဖြုတ်လိုက်၊ တပ်လိုက်၊ ပြင်လိုက် လုပ်ပေမယ့် မရသေး။ ဘယ်အစိတ်အပိုင်းရဲ့ ချို့ယွင်းချက်ဆိုတာလည်း တိတိကျကျ မသိဘူး။

အဖော်မျက်နှာ နှစ်ပြုလာတယ်။ ဈေးလည်း ပြန်လာတယ်။ နောက်တစ်ကြိမ် ထပ်ဖြတ်ရပြန်တယ်။ ညွှန်က်စတောင်ပြုလာပြီ။ မီးကိုင်းကို ကိုင်ပြီး ပြေားရတဲ့ မောင်ချစ်အေးလည်း လက်အံသေစ ပြုလာပြီ။

အဲဒီအချိန် ...

CB

၉။

ဆရာမ စာသင်တာကို ဧော်ကြည့်နေတဲ့ မျက်နှာကလေးရယ်။

ကျောင်းကားရှိတဲ့နေရာကို ကြော်ရရ လုမ်းလျောက်သွားနေတဲ့ အိအိချို့။

သနပ်ခါးကလွှဲပြီး အနီတွေ အနက်တွေ အပြာတွေ လုံးဝတင်မထားတဲ့ မျက်နှာ။

ပုံစံရှိုးရှိုး အကျိုးလက်တို့အဖြူနဲ့၊ ပုံစံရှိုးရှိုး ခပ်မြိုင်းမြိုင်း အရောင်သာများတဲ့ တက်ထရွန် ထဘီပြောင် ကိုသာ ဝတ်တတ်တဲ့ သွယ်လျလျ ကိုယ်လုံးကလေး။

ဒါတွေနဲ့ တစ်ဆက်တည်းမှာ ...

မောင်ချစ်အေးကို စူးစူးရဲ့ကြည့်လိုက်တဲ့ မျက်လုံးတွေနဲ့ တိကျပြတ်သားတဲ့ စကားတွေ ပြောလိုက်တဲ့ နှုတ်ခမ်း ...။

C B

“ဟေ့ကောင် ... မင်းမီးပြရမယ့်နေရာက ဒီမှာကဲ၊ တစ်လွှဲတွေ လျောက်မထိုးနဲ့ ...”

အဖောင်းကို မောင်ချုစ်အေး လန့်ဖျုပ်ပြီး သတိဝင်လာတယ်။ အဖော်မျက်နှာကို လှမ်းကြည့်လိုက်တော့ သိပ်စိတ်တို့နေပုံရတယ်လေ။ အဖောက ...

“မင်း ဘာဖြစ်နေသလဲ၊ အလုပ်ထဲမှာ စိတ်မဝင်စားဘူးလား၊ ဒါဆို သွားတော့ ...”လို့ ခပ်ဆတ်ဆတ်ပြောတယ်။

“မဟုတ်ပါဘူး အဖော် စာမေးပွဲဖြေဖို့ကိစ္စ စဉ်းစားနေမိလို့ပါ”

မောင်ချုစ်အေးက ပါးစင်ထဲတွေ့ရာ ပြောလိုက်တာပါ။

အဖောကတော့ ချက်ချင်း မျက်နှာထားပြောင်းသွားတယ်။ လေသံကလည်း ရုတ်တရက် ဖျော့ပျောင်းသွားတယ်။

“အေးကွာ ... တော်တော်လည်း ညွှန်က်နေပြီ။ တော်ကြစို့၊ မနက်ကျမှ ဆက်လုပ်တာပေါ့ ...”

“ရပါတယ် အဖောရာ ...”

“မင်းရပေမယ့် အဖေ အိပ်ချင်ပြီက”ဆိုပြီး မောင်ချုစ်အေးပုခုံးကို တစ်ချက်လှမ်းပုတ်တယ်။ ပြီးတော့ လှည့်ထွက်သွားတယ်။

မောင်ချုစ်အေး သိပါတယ်။ အဖေ အိပ်ချင်မှာ မဟုတ်သေးပါဘူး။

မောင်ချုစ်အေး အနားရအောင် သက်သက်ထွက်သွားတာ ဖြစ်မှာပါ။

ဒီလိုအချိန်မှာ မောင်ချုစ်အေးကရော ဘယ်မှာလာ အိပ်ချင်ပါမလဲ။

ဒါနဲ့ ကာဘရက်တာကို မောင်ချုစ်အေးတစ်ယောက်တည်းပဲ ဆက်ပြီး ပြင်ကြည့်နေလိုက်တယ်။

အဲဒီလိုနဲ့ ဘယ်လောက်ကြာသွားသလဲ မသို့၊ ဘယ်လောက်ပင်ပန်းသွားသလဲ မသို့။

ကားပြင်တဲ့နေရာဘေးမှာရှိတဲ့ ကွပ်ပျော်ပေါ်က ဖျာစုတ်ကလေးပေါ်မှာ မောင်ချုစ်အေးတစ်ယောက် ခွေခွေကလေး အိပ်ပျော်သွားမိတယ်။

ဘယ်လောက်ပဲ တွေးစရာ များနေများနေ၊ တကယ်ပင်ပန်းလာတဲ့အခါတော့လည်း ကိုယ်ခန္ဓာက မနေနိုင်တော့ဘူးပေါ့။

သို့ပေမယ့် ...

အိပ်ရာက နှီးနှီးချင်း သတိရမိတာက ကာဘရှုက်တာအကြောင်း မဟုတ်၊ သူငယ်ချင်းတွေ တိုက်ထွန်း အားပေးသလို အိအိချို့ကို ဆက်ပြီး ကြီးစားရင် ကောင်းမလားဆိုတဲ့အတွေးပါ။

ချစ်မြားရင်ရယ် ...

ဒါတောင်မှ ခင်ဗျားက မောင်ချစ်အေးကို လုံးဝအဖက်လုပ်သေးတာ မဟုတ်ဘူးနော်။ တကယ်လို့များ အိအိချို့က မောင်ချစ်အေးကို တစ်ချက်လောက်များ ပြီးပြမယ်ဆိုရင် အရားကြီးများတောင် ဖြစ်ရချည်ရဲ့။

CB

၁၀။

ကျောင်းဘက်ကိုမရောက်တာ လေးငါးရက်လောက်ရှိပြီ။ ကြာရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ ဆိုပြီး နေပေမယ့် မရဘူး။

မောင်ချစ်အေးတို့အိမ်ရှု့မှာ တရုတ်စကားပင် တစ်ပင်ရှိတယ်။ အိမဲ့ထဲကို ဝင်တိုင်း၊ အိမဲ့ထဲက ထွက်တိုင်း မြင်နေရတယ်။ မြင်တိုင်းလည်း ကျောင်းထဲက တရုတ်စကားပင်ကို သတိရတယ်။ အဲဒီအခါ အတွေးတွေက ဆက်ပြီး ပုံးလွင့်သွားရော်။

ဘတ်(စံ)ကားကြီးတွေကို မြင်တိုင်း အိအိချို့တို့စီးတဲ့ ကျောင်းကြီးကား ချစ်မြားရင်ကြီးကို သတိရတယ်။ အဲဒီအခါ စိတ်တွေက လှပ်ရှားလာမိပြန်ရော်။

အတွေးစတိုင်း အတွေးစတိုင်းရဲ့ အဆုံးသတ်ကတော့ သက်ပြင်းချသံတွေပဲပေါ့။

သည်နေ့လည်း ခိုပ်ရာက အစောကြီး နှီးနေတယ်။ နေရောင်တောင် ကောင်းကောင်းမဖြူသေးဘူး။ ဆောင်းနှောင်းနေပြီ။

သို့ပေမယ့် ...

နှင်းတွေက သိပ်သိပ်သည်းသည်း ကျနေတယ်။

ဒါဒိဒါချိနာက်ကို ပထမဆုံးအကြိမ် လိုက်ခဲ့တဲ့နေ့ကို သွားသတိရတယ်။

ကျောင်းထဲကို ပြန်သွားချင်တဲ့စိတ်နဲ့ မသွားတော့ဘူးလို့ တင်းခံထားခဲ့တဲ့စိတ်နဲ့ အပြန်အလှန် လွန်ဆွဲနေကြပြန်တယ်။

မျက်နှာသစ်၊ ထမင်းကြော် တစ်ပန်းကန်စား၊ ရေစွေးကြမ်းသောက်ပြီးတဲ့အခါမှာ လက်က တိုင်မှာ ချိတ်ထားတဲ့ အကြိုဆီ အလိုလိုရောက်သွားမိတယ်။

အကြိုဝတ်ပြီး ထွက်လာခဲ့တယ်။

ကားမှတ်တိုင်မှာ ရပ်နေတဲ့အထိ ဘယ်ကိုသွားမယ်လို့ တိတိကျကျ ဆုံးဖြတ်ချက် မချုပ်သေး။ ဘတ်(စိ)ကားတစ်စီးလာလို့ တက်စီးလိုက်တယ်။

ကားပေါ်ရောက်တဲ့အထိ စိတ်က ချိတ္ထချတ္ထပဲ။

နောက်ကနေ ပုခုံးကို လာတို့လို့ လုညွှေကြည့်လိုက်တော့ မြင်ရှိန်ကို တွေ့လိုက်တယ်။

သူက အရင် မောင်ချစ်အေးတို့နဲ့ တစ်တန်းတည်းနေခဲ့တဲ့ သူငယ်ချင်း၊ ခုတော့ စက်မှုတဗ္ဗာသို့လိုက်ရောက်နေပြီ။

“ဘယ်သွားမလိုလဲဘူး”

သူက မေးတယ်။

“ဘယ်မှမဟုတ်ပါဘူးဘွား၊ ပျင်းလို့ထွက်လာတာပါ”

မြင်ရှိန်က သူတို့ စက်မှုတဗ္ဗာသို့လိုက်လည်ဖို့ ခေါ်တယ်။ မောင်ချစ်အေး စဉ်းစားတယ်။

စက်မှုတဗ္ဗာသို့လိုက် တစ်ခါမှ မရောက်ဖူးသေးဘူး။ ပြီးတော့ ချိန်မှာ မောင်ချစ်အေးအဖို့ ဝိဇ္ဇာသိပုံ တဗ္ဗာသို့လိုက် သွားချင်တဲ့စိတ် ရှိနေသလို မသွားလည်း မသွားချင်ဘူး။ မြင်ရှိန်ကလည်း သူတို့ဆီ အတင်း ခေါ်နေတယ်။

“လိုက်မယ်ဘွား”လို့ ပြောလိုက်တယ်။

မြန်မာနိုင်ငြင် နံပတ်ရှစ်ကားကို ပြောင်းစီးတယ်။

ဘီပါဒိုင်မှတ်တိုင်ကျတော့ ဆင်းပြီး စက်မှုတ္ထာလွှာသို့လ်ကျောင်းဝင်းထဲ ဝင်ခဲ့တယ်။

ခမ်းနားလိုက်တာ။

ဝိဇ္ဇာသို့ပုံးတ္ထာလွှာသို့လ်က အဆောက်အအုံတွေက ရှေးဆန်းပြီး ခန့်ညားတယ်။

ကျယ်ဝန်းတဲ့ ဝင်းကြီးထဲမှာ နေရာကို ဖြန့်ယူထားပြီး ကြားထဲမှာ သစ်ပင်ကြီးတွေ၊ ပန်းမန်တွေ၊ မြက်ခင်းတွေနဲ့ ဝေဝေဆာဆာ ရှိနေတယ်။ ဒီနည်းနဲ့ အရှိန်အဝါကို ကျယ်ပြန့်စွာ ယူထားတယ်။

စက်မှုတ္ထာလွှာသို့လ် အဆောက်အအုံတွေကတော့ လှုတယ်။ နေရာကို ကျစ်ကျစ်လစ်လစ်ယူထားပြီး သစ်လွင်တောက်ပတဲ့ အရှိန်အဝါနဲ့ ထိန်းထားတယ်။

၅၉ ... အားကျေစရာ။

“ဟေ့ကောင် ... မင်း ကျောင်းကိစ္စ ဆက်မလုပ်တော့ဘူးလား”

မြင့်ရှိန်က မေးတယ်။ ကျောင်းကိစ္စဆိုတာ စာမေးပဲ မဖြေတော့ဘူးလားဆိုတဲ့သဘောပါ။ စကားလုံးလောင် သူရွေးပြီး ပြောလိုက်တာပေါ့။

မောင်ချစ်အေး အားငယ်နေမှုစိုးလို့ ထိန်းထိန်းသိမ်းသိမ်း ပြောတာဖြစ်မယ်။

“အေးကွား၊ ဒီနှစ်တော့ ဖြေမယ် စိတ်ကူးတယ်”

“လုပ်စမ်းပါကွား၊ ငါ ဆယ်တန်းတုန်းကဆို အတန်းထဲမှာ မင်းက စာတော်တာပဲကွား။ မင်း စာမေးပဲ မအောင်ဘူးဆိုတော့ ငါ အံ့သွားရတယ်”

“အေးပါကွား၊ ဒီနှစ်တော့ အောင်မယ် ထင်တာပဲ”လို့ ပြောပြီး လွယ်ထိတဲ့ကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိတယ်။ မောင်ချစ်အေးဟာ ကျောင်းသားတစ်ယောက် မဟုတ်တော့ပေမယ့် ကျောင်းသားစိတ် မကုန်သေးလို့လားတော့ မသိ၊ အမြိတ်နဲ့ လွယ်အိတ်လွယ်လေ့ရှိတယ်။

မြင့်ရှိန်က မောင်ချစ်အေးကို စက်မှုတ္ထာလွှာသို့လ်ကျောင်းဝင်းထဲ လိုက်ပြတယ်။

ပင်မ စာသင်ဆောင်၊ လက်တွေ့ခန်း၊ ဓာတ်ခွဲခန်း၊ အလုပ်ရုံတွေ၊ စက်မှုတ္ထာလွှာသို့လ်က ကျောင်းသား ကျောင်းသူတွေနေတဲ့ အဆောင်တွေ။ ဝိဇ္ဇာသို့ပုံးတ္ထာလွှာသို့လ်မှာလို့ ရွှေဘို့၊ စစ်ကိုင်း၊ အင်းဝ စတဲ့ နာမည်မျိုးတွေ မဟုတ်ဘူး၊ ရှိုးရှိုးပဲ။ အေား ဘီ၊ စီ၊ ဒီ၊ အီး၊ အက်(ဖြို့)၊ ဂျိလို့ မှည့်ထားတယ်။ မိန်းကလေးတွေ နေတဲ့အဆောင် ကတော့ ရှိုးဟော(လ်)ပေါ့။

“ကဲ ... ဟိုဘက် ဆင်းရအောင်။ ကင်တင်းမှာ တစ်ခုခု သွားစားမယ်ကွား။ ပြီးရင် ရှိုးဟော(လ်)ဘက် လှည့်လို့ရတာပေါ့”

စားသောက်ဆိုင်ရောက်တော့ မြင့်ရှိန်က ဘာစားမလဲ မေးတယ်။ မန်က်က ထမင်းကြော် စားလာခဲ့သေးလို့ မဆာကြောင်း၊ လက်ဖက်ရည်လောက်ပဲ သောက်မယ်လို့ ပြောပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြတယ်။

လက်ဖက်ရည်သောက်ရင်း အထက်တန်းကော်မူးတုန်းက သူငယ်ချင်းတွေအကြောင်း ပြောဖြစ်တယ်။

ကောင်းမြတ်တို့ ပေါ်ကြီးတို့အကြောင်းလည်းပါတယ်။ ဒိန်းငယ်တို့ မိစ်တို့နဲ့ အဆင်ပြေတုန်းက အကြောင်း။

“အေးကွာ၊ သူငယ်ချင်းအချင်းချင်း ပြန်ဖြစ်ကုန်ကြတာ ကောင်းတာပေါ့။ ဒါနဲ့ စိုးမြင်းကော”

“ဒီကောင်ကတော့ မစွဲသေးဘူးကွာ ငါ့လိုပဲ”လို့ မောင်ချစ်အေးက ပြောတော့ မြင့်ရှိန်က ...

“အေးလေ ... ငါကလည်း ငါ့လိုပဲလို့ ပြောရမှာပဲ”ဆိုပြီး ရယ်မိကြသေးတယ်။

မြင့်ရှိန်က မောင်ချစ်အေးနဲ့ စကားပြောနေရာက ဆိုင်အပေါက်ဝာက်ကို ကြည့်ဖြီး ပြုးပြလိုက်တယ်။

အဲဒီဘက်က မောင်ချစ်အေး ကျောပေးထားတဲ့ဘက်ဆိုတော့ မမြင်ရဘူး။ မောင်ချစ်အေး လှည့်ကြည့်မိတယ်။

“ဟင် ... အိအိချို့”

မောင်ချစ်အေး အရမ်းအုံထဲသွားတယ်။ အိအိချို့ကလည်း မောင်ချစ်အေးကို မြင်လိုက်ရလို့ အုံထဲသွားသလား မသိ။ အိအိချို့နဲ့အတူ ပါလာတဲ့ အမျိုးသမီးတစ်ယောက်က မြင့်ရှိန်ကို ပြန်ပြီးပြုးပြတယ်။

“ဘယ်လိုများ ရောက်လာတာလဲဗျာ”

မြင့်ရှိန်က မေးတယ်။ အိအိချို့နဲ့ ပါလာတဲ့ အမျိုးသမီးက တစ်ဖက်က စားပွဲမှာ ဝင်ထိုင်ရင်း ...

“သူငယ်ချင်းတစ်ယောက်ဆီ လာတာလေ။ လွင်လွင်တဲ့၊ ကိုမြင်းရှိန်များ သိမလား မသိဘူး။ ကမ်မစ်ကယ် သွားခြီးယားက”

“အမှတ်တမဲ့ပဲ၊ မြင်ရင်တော့ သိမလား မသိဘူး”

မြင့်ရှိန်ရဲ့အသိ အမျိုးသမီးက မောင်ချစ်အေးဘက်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်တယ်။

အိအိချို့ကလည်း မောင်ချစ်အေးကို တစ်ခါန်စီ လှမ်းကြည့်တယ် ထင်တယ်။

“ဒါ ကျွန်းမသူငယ်ချင်းလေ၊ ရာဇ်းကပဲ။ ဘားမိမိ သွားရီးယားက အိအိချို့တဲ့”

မြင့်ရှိန်သူငယ်ချင်း အမျိုးသမီးက မိတ်ဆက်ပေးတယ်။

မြင့်ရှိနိုင်ကလည်း မောင်ချစ်အေးနဲ့ ပြန်ပြီး မိတ်ဆက်ပေးလိုက်တယ်။

“ချစ်အေး၊ ဒါ ငါ့သူငယ်ချင်း အမ်စီက ဆွေဆွေတဲ့”

ပြီးတော့ မောင်ချစ်အေးရဲ့ ပုံခုံးကို လှမ်းပုတ်ပြီး ...

“မဆွေ ... ဒါကတော့ ကျွန်တော့သူငယ်ချင်း ချစ်အေးတဲ့။ ကျွန်တော်တို့နဲ့ အတန်းအတူတူ နေခဲ့ကဗောပေါ့”

မြင့်ရှိနိုင်ကတော့ မောင်ချစ်အေးကို အားနာလို့ စကားရောချလိုက်တာပဲ။

သူဆိုလိုတာက ဆယ်တန်းတုန်းက အတူတူပဲလို့ ဆိုလိုတာ။

သို့ပေမယ့် ...

သူမြေပြာလိုက်ပုံက စက်မှုတက္ကသိုလ်မှာ အတန်းတူတူပဲဆိုတဲ့သဘောမျိုး ဖြစ်သွားတယ်။

ဒါကြောင့် ...

မောင်ချစ်အေး မျက်နှာအထားရဲက်သွားတယ်။

ဘာပဲဖြစ်ဖြစ် ခုချိန်မှာ မောင်ချစ်အေး တစ်ခုပဲ သတိထားလိုက်မိတယ်။

ဒိုဒိုချို့က မောင်ချစ်အေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြီးပြတယ်။

ဟုတ်တယ်။

သူပြီးပြတယ်။

မောင်ချစ်အေး ရင်ထဲမှာ ဗလောင်ဆူသွားတယ်။

ဒီကောင်ကတော့ ရူးရတော့မယ် ထင်ပါရဲ့။

CB

ရူးလည်း ရူးခဲ့ရတာပါပဲ။

ဒိုဒိုချို့ဆီက အပြီးကလေးတစ်ခုကို ရတနာထုပ်လို့ ရင်မှာပိုက်ပြီး ပြန်လာခဲ့ပါတယ်။

သဲနေကျတော့ သူငယ်ချင်းတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လျှောက်ခေါ်ပြီး ပြောပြတယ်။

အေးလုံးက ဝမ်းသာကြတာပါပဲ။

ဖိုးမြင့်ကတော့ တစ်ခု သတိပေးတယ်။

“အိအိချိအနေနဲ့ မိတ်ဆက်ပေးတာကို ပပ်တည်တည်ကြီးလုပ်နေရင် ရိုင်းရာကျမှာဖိုးလို့သာ ပြုးပြရတာကော့ မဖြစ်နိုင်ဘူးလား”

စိတ်ထဲက ထင့်သွားမိပြန်တယ်။

တစ်ခုတော့ရှိတယ်။

အိအိချိဟာ စိတ်ထဲက မပါဘဲ အလုပ်တစ်ခုခုကို ဟန်ဆောင်လုပ်တတ်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး။

“ဒီလိုရိုတယ်ကဲ့။ အိအိချိရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ဟန်အမှာအရာကို ကြည့်ခြင်းအားဖြင့် သူ့စိတ်ထားဟာ တိကျပြတ်သားပုံရတယ်။ စည်းကမ်းကြီးပုံလည်းရှိတယ်။ ဒါကြောင့် ချစ်အေးက သူ့ကို အတင်းလိုက်စကားပြောတာကို မကြိုက်ဘူး။ လူကြိုးလူကောင်းဆန်တဲ့နည်းလည်း မဟုတ်ဘူး။ သက်သက် လိုက်နောင့်ယုက်တဲ့ သဘောလို့ သူထင်လိမ့်မယ်။ ခုလို တစ်ယောက်ယောက်က မိတ်ဆက်ပေးလို့ သိကျမ်းရတာကျတော့ ယဉ်ကျေးတဲ့အပြုအမူမို့ သူလက်ခံတယ်ဆိုတဲ့သဘော ဖြစ်နိုင်တယ်”

ကောင်းမြတ်က ထောက်ပြပြန်တယ်။

ဘာပဲဖြစ်ဖြစ်လေ ...။

နောက်တစ်နေ့ ကျောင်းထဲကို သွားတဲ့အခါကျတော့ သိရတာပါပဲ။

မောင်ချစ်အေးတစ်ယောက် ဝိဇ္ဇာသိပုံနယ်မြေထဲ ပြန်လည်ခြေချခဲ့မိပြန်တယ်။

စိတ်ထဲမှာတော့ အိမ်ကို စိတ်ကောက်ပြီး အိမ်က ဆင်းမယ်လို့ ထွက်သွားပြီးမှ ညနေကျတော့ မနေနိုင်လို့ ပြန်လာတဲ့လူလို့ မဝံမရနဲ့ ရှုက်တက်တက်ကလေး ဖြစ်နေတယ်။

သူငယ်ချင်းတွေ တစ်ယောက်မှ မခေါ်ဘဲ တစ်ယောက်တည်း လာခဲ့တယ်။

သူငယ်ချင်းတွေ တရန်းရန်းနဲ့ဆို အိအိချိက မျက်စိနောက်မယ်။ မိန်းကလေးတစ်ယောက်ကို လိုက်နောက်ပြောင်တဲ့ပုံစံမျိုး ဖြစ်နေလို့ သူကြိုက်ချင်မှ ကြိုက်မယ်လို့ သူငယ်ချင်းတွေက အကြံောက်ပေးကြတယ်။

အသင့်တော်ဆုံးအချိန်ကို ရွေးထားတယ်။

အိအိချိတို့ နောက်ဆုံးအတန်းချိန် ပြီးမယ်အချိန်။ စောင့်မယ့်နေရာက အိအိချိ ကျောင်းကြိုကားဆီလာမယ့်လမ်း တစ်နေရာရာက ...။

အသေချာဆုံးဖြစ်တဲ့ တောင်ငူဆောင် ဝင်ပါက်ဝနားက အုတ်ခုံမှာ ထိုင်စောင့်နေလိုက်တယ်။

ကျောင်းသားကျောင်းသူတရီး၊ တောင်ငူဆောင်ထဲက ထွက်လာတာ တွေ့ရတယ်။

ခဏအကြာမှာ အကြီးအဖြုံး ထဘီနက်ပြာရောင်ကို လုမ်းမြင်ရတယ်။

အီအီချို့ လာပါပြီ။

မောင်ချုစ်အေးကို ခပ်လုမ်းလုမ်းက မြင်မိသလားတော့မသိ။ မောင်ချုစ်အေးရဲ့ ရင်မှာတော့ ဝါဌ္ဇာ
တစ်ပုဒ်ရဲ့ ဓာတ်သိမ်းခန်းရောက်ခါနီးမှာ ဘာဖြစ်မလဲ၊ ဘာဖြစ်မလလို့ ဖတ်ရင်း စိတ်မောရသလိုပါပဲ။

အီအီချို့ စကားလုမ်းပြာနိုင်တဲ့ အကွာအဝေးကို ရောက်လာတယ်။

မောင်ချုစ်အေးကို သူမြင်သွားတယ်။

မောင်ချုစ်အေး ထရပ်ပြီး ...

“မအီအီချို့ပါလား၊ အတန်းပြီးသွားပြီလား”

“ဟုတ်ကဲ့”လို့ ပြောပြီး သူမြှုံးပြပါတယ်။

CB

၁၁ ။ ။

အံ့သမယ်ဆိုရင် မအံ့သသင့်ဘူးလား။

အခြေအနေက ရက်ပိုင်းအတွင်းမှာ ပြောင်းတိပြောင်းပြန် ဖြစ်သွားရတယ်။

အီအီချို့ဟာ မောင်ချုစ်အေးကို တုံ့ပြန်အသိအမှတ်ပြုချင်တဲ့သဘောထား ပြလာခဲ့တာဟာ စိတ်ဓာတ်ကို
မိုးပုံးပုံးဖောင်းထဲ ထည့်ပေးလိုက်သလိုပါပဲ။

တဗ္ဗာသိုလ်ကျောင်းထဲကို လုံးဝ ခြေမချေတော့ဘူးလို့ ဆုံးဖြတ်အံ့ခဲ့ဆဲ အခြေအနေကနေ အမိပတိ
လမ်းမကြီးဟာ ချောင်းမကြီးတစ်ခု ဖြစ်လာတော့မလောက် မောင်ချုစ်အေးရဲ့ ခြေရာတွေ ထပ်လာခဲ့ပြန်ပါတယ်။

မောင်ချုစ်အေးမှာ နည်းနည်း အပြောင်းအလဲလေးတွေ ဖြစ်လာသေးတယ်။

အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ချင်လာတယ်။ ရှိရင်းစွဲကလေးတွေကိုပဲ စင်စင်ကြယ်ကြယ် လျှော့ဖွံ့ဖြိုးနဲ့ မြတ်ဖိုးပူကြီးနဲ့ တိုက်ပေါ့။

အလုပ်ကိုလည်း ပိုမြို့ ကြိုးစားလုပ်တယ်။ အကြောင်းကတော့ မျှန့်ဖိုးပဲဖိုးကလေး ပိုရအောင်လို့။

တစ်ခါတစ်လေ အသေးအဖွဲ့ ပြင်စရာပြုစရာ ရှိတဲ့အခါ အဖောက မလိုက်တော့၊ မောင်ချစ်အေးပဲ သွားရတယ်။

အိမ်ကိုလည်း ပြန်ပေး၊ တရာ့တစ်ဝက်ကိုလည်း ကျောင်းသွားဖို့ စရိတ်အဖြစ် သုံးရတာပေါ့။

နောက်တစ်ခုက ...

မောင်ချစ်အေး ဆယ်တန်းစာမေးပွဲ ပြန်ဖြေဖို့ ပြင်ဆင်ရတယ်။ စာတွေ ပြန်ကြည့်၊ သချုပ်မှစ C B ၁တွေ ပြန်တွေကို လိုအပ်တဲ့ စာအုပ်တွေ လိုက်ငါး စသည်ဖြင့် ...။

အိအိချို့က မောင်ချစ်အေး နှုတ်ဆက်တာကို ပြန်နှုတ်ဆက်ဖော်ရလာပြီးတဲ့ နောက်ရက်တွေမှာ ကျောင်းထဲကို မကြာခဏ ရောက်ဖြစ်တယ်။ အိအိချို့ကို နှုတ်ဆက်ခွင့်ရအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစား နေတယ်။

အင်းလေ ... အမျိုးမျိုး ဖန်တီးယူရတာပေါ့။

တစ်ခါတစ်လေ လမ်းသွားရင်း ဆုံးမြသလိုဖြစ်အောင်၊ တစ်ခါတစ်လေလည်း တောင်ဗူးဆောင်ကို ဖြတ်သွားရင်း အတန်းပြီးလို့ ထွက်လာတဲ့ အိအိချို့တွေ့အောင်၊ တစ်ခါတစ်လေကျတော့ ကျောင်းကြိုကားဆီ အသွား လမ်းတစ်နေရာမှာ ထိုင်နေတဲ့ မောင်ချစ်အေးကို မြင်ရအောင် ...။

အမှန်တော့ ...

အဲဒါတွေ အားလုံး တစ်ခုမှ မတော်တဆ ကြံးကြံးက်တာတွေ မပါဘူး။ တမင်ဖန်တီးယူတာတွေလေ။

အဲဒီလို ဆုံးတဲ့အခါတိုင်း ပြီးပြန်တ်ဆက်ဖြစ်ကြတယ်။

“အတန်းမရှိဘူးလား”

“ဟော ... ဘယ်သွားမလို့လဲ”

“ဖယ်ရှိမမိမှာဖိုးလို့ သွားဦးမယ်နော်”

“ဟုတ်ကဲ့”စတဲ့ စကားမျိုးတွေ တစ်ခွန်းစ နှစ်ခွန်းစ ပြောဖြစ်လာကြတယ်။

တစ်ရက်ကျတော့ ...

အိအိချိ ကျောင်းကြိုကား မမိဘူး။ ဘတ်(စ်)ကားနဲ့ ပြန်ဖို့ မှတ်တိုင်ကိုအသွား၊ အကွက်ချောင်းနေတဲ့ မောင်ချုစ်အေးဟာ လမ်းချလတ် တစ်နေရာကနေ ပေါ်လာပြီး မမျှော်လင့်ဘဲ ဆုံးတွေ့ဟန်နဲ့ ...

“ဘယ်သွားမလို့လဲ မအိအိချိ”

“သော် ... ကိုချုစ်အေး၊ ဖယ်ရှိ မမိတာနဲ့ ဘတ်(စ်)ကားနဲ့ပဲ ပြန်ရမယ်လေ”

“အတော်ပဲ၊ ကျွန်ုင်တော်လည်း ပြန်မလို့”ဆိုပြီး စကားရေ့ဖွံ့ဖြိုးရောလုပ်ရင်း သူနဲ့ယဉ်ဥျှေး လျှောက်လာခဲ့တယ်။

အိအိချိဟာ မနှစ်လိုတဲ့ပုံစံ မပြောဘူး။

မှတ်တိုင်ရှိရာကို လျှောက်လာကြရင်း စကားနည်းနည်း ပြောဖြစ်ကြသေးတယ်။

အမှန်က မောင်ချုစ်အေးအနေနဲ့ နံပတ်ကိုးကားဖြစ်ဖြစ်၊ ကြည့်မြင်တိုင်ဘက်ပတ်တဲ့ ဆယ့်ခြောက်ကား ဖြစ်ဖြစ် စီးရမှား။

သို့ပေမယ့် ...

အိအိချိစီးတဲ့ ရန်ကင်းဘက်သွားတဲ့ ဆယ့်ခြောက်ကားကိုပဲ စီးလိုက်တယ်။

အိအိချိအတွက် ကားခကိုလည်း မောင်ချုစ်အေးကပဲ ပေးလိုက်ပါတယ်။

သည်လိုနဲ့ တစ်စတစ်စ ဂိုလို့ ရင်းနှီးလာခဲ့ရပါပြီ။

CB

၁၂ ။ ။

မောင်ချုစ်အေး အရဲစွဲနှုန်းလိုက်တယ်။

အိအိချိတို့ အတန်းနားကနေ မသိမသာ လုမ်းကြည့်လိုက်တော့ မကြာခင်ကမှ အတန်းပြီးသွားမှန်း သိလိုက်တယ်။

အခန်းထဲမှာ ကျောင်းသူလေးငါးယောက် စကားပိုင်းဖွဲ့ပြောရင်း ထမင်းစားနေကြတယ်လေ။

မောင်ချုစ်အေး သိလိုက်တယ်။

သည်အချိန်ဆို အိအိချိ တောင်းရှုံးဆောင် စားသောက်ဆိုင်တန်းမှာ ရှိနေမှာပဲ။

အဆောင်နောက်ဘက် အပေါက်က ထွက်ပြီး စားသောက်ဆိုင်တန်းတွေဘက် လာခဲ့တယ်။

အသုပ်စုံဆိုင်မှာ အီအီချိုကို တွေ့ရတယ်။ မောင်ချုစ်အေးကို မဖြင့်ဘူး။ သူ့အနားသွားပြီး နှုတ်ဆက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဆေးလိပ်ဆိုင်ကို ကျွဲ့ပြီး အီအီချိုနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကုလားထိုင်ကို လက်ထောက်ပြီး ရပ်လိုက်တဲ့အခါမှာ အီအီချိုက ထမင်းသုပ်စားနေရာက မော်ကြည့်လိုက်တယ်။

“**ငါ၎င် ... ကိုချုစ်အေး၊ စားပါဉိုးလား**”

မကောင်းတတ်လို့ မေးရပုံမျိုး မဟုတ်။ တကယ် စိတ်ပါလက်ပါ မေးတာဖြစ်ရမယ်။

မောင်ချုစ်အေးလည်း ခုံကိုဆွဲပြီး ဝင်ထိုင်မိလျက်သား ဖြစ်သွားတယ်။

“**ဘာစားမလဲ**”လို့ မေးတယ်။

“**ဟင့်အင်း ... မစားတော့ပါဘူး၊ လက်ဖက်ရည်ပဲ သောက်တော့မယ်။** အီအီချိုကော လက်ဖက်ရည် သောက်မလား”

“**ဟင့်အင်း ... သံပုရာရည်တစ်ခွက် သောက်မယ်၊ မှာပေးပါ**”

ခပ်လျမ်းလျမ်းက ဖြတ်သွားတဲ့ အအေးဆိုင်က စားပွဲထိုးကလေးကို လျမ်းချေပြီး ...

“**သံပုရာရည်နှစ်ခွက်လောက်ပေးပါ**”

အီအီချိုက မောင်ချုစ်အေးကို တစ်ချက်လျမ်းကြည့်ပြီး ပြောတယ်။

“**ခုန်တော့ လက်ဖက်ရည်သောက်မလို့ဆို**”

“**တော်ပြီဗျာ၊ သံပုရာရည်ပဲ သောက်တော့မယ်။** နွောက်ရောက်တော့မယ်ဆိုတော့ ပူလာပြီဗျာ”

အီအီချိုက ထမင်းသုပ်ကို လက်စသတ်လိုက်တယ်။

အီအီချိုဟာ မောင်ချုစ်အေးနဲ့ အတူတူထိုင်နေတဲ့အတွက် ရှက်ခွဲ့ဟန်။ အနေရခက်ဟန် မရှိ။ အဲဒါတွေက မောင်ချုစ်အေးဆီမှာသာ ရှိလို့နေတာ။ **ပြီးတော့လည်း အီအီချိုရဲ့ မျက်နှာထားက မောင်ချုစ်အေးကို အလိုက်မသိရန်ကောလို့ မကျေနပ်ဟန် မနှစ်မြို့ဟန် မဟုတ်ဘူး**

သံပုရာရည်နှစ်ခွက် လာပို့တယ်။

အီအီချိုဘက် တစ်ခွက်တွန်းပို့လိုက်ပြီး မောင်ချုစ်အေးရဲ့ ခွက်ထဲက တစ်ငံယူငံလိုက်တယ်။

အဲဒီတော့မှာ စိတ်လှပ်ရှားတာ နည်းနည်းပြီးမြှင့်သွားတယ်။

ဒါနောင့် စကားစပြောရတယ်။

“ညနေဘက် အတန်းမရှိတော့ဘူးလား”

“ဆယ့်နှစ်နာရီ လေးဆယ်မှာ ကျွဲ့တိရိယယ် ရှိသေးတယ်”

မောင်ချစ်အေးက ဟိုတစ်နေ့က ကျောင်းကားမမိတာ သွားသတိရလို့ ...

“ဒီနေ့ကော ကျောင်းကားမီပါမလား”

“မိပါတယ်၊ ဒီနေ့တော့ ကိုချစ်အေး ကားခ မကုန်ရတော့ပါဘူး”လို့ ပြောပြီး ပြီးလိုက်တယ်။

သူ့အတွက် မောင်ချစ်အေးက ဘတ်(စံ)ကားခ ပေးခဲ့တာကို အမှတ်တရပြောတာ။

ခဲလို အနောက်အပြောင် အချွန်းအပြက်စကားတွေ ပြောဖော်ရလို့ အားတက်လာမိတယ်။

“ဦးစိတ်တို့ကြီးက သိပ်တိကျောပဲနော်”

“ရင် ...”

“သော် ... မအိအိချို့တို့စီးတဲ့ ကျောင်းကားကို မောင်းတဲ့ အဘိုးကြီးကို ပြောတာလေ”

“ကိုချစ်အေးက ဒီနာမည်တောင် သိနေပြီး”

အိအိချို့နဲ့ ပတ်သက်နေလို့ စုံစမ်းထားတာလို့ ထင်သွားမလား။ တကယ်လည်း ဟုတ်ပါတယ်။

အိအိချို့နဲ့ ပတ်သက်ရင် အသေးအဖွဲ့က အစ သိထားဖို့ ကြိုးစားနေတာပါ။

ဒါနောင့် ...

“ကားနာမည်လည်း သူနဲ့ တော်တော်လိုက်တယ်နော်။ ဟဲ ... ဟဲ ... ဟဲ ... ချစ်မြားရှင်တဲ့”

အိအိချို့က ရယ်တယ်။

တကယ်တော့ ချစ်မြားရှင်ဆိုတဲ့နာမည်က အိအိချို့မှ လိုက်တာလို့ စိတ်ထဲက ပြောလိုက်တယ်။

“ဟုတ်တယ်၊ ကိုချစ်အေးရဲ့”

“ခင်ဗျာ”

မောင်ချုစ်အေး စိတ်ထဲက ပြောလိုက်တာကို အိအိချိများ သိသွားလားလို့ ရှုတ်တရက် ကြောင်သွားမိတယ်။

“ဦးစိတ်တို့ကြီးက တကယ်တိကျတာပဲ။ ကားထွက်ချိန်ရောက်ပြုဆိုရင် တစ်မိနစ်တောင်မှ မစောင့်တော့ဘူး။ ကျွန်ုမတို့၊ ကျိုတို့ရှိယယ်ကလပ်(စံ)တွေကလည်း တစ်ခါတစ်လေ နောက်ကျတ်တော့ တာချို့ရက်တွေ မမိမှန်းသိလို့ လမ်းကပဲ စောင့်ပြီး ဖြတ်တားရင် သိပ်ကျေနပ်ချင်တာ မဟုတ်ဘူး။ မွှေ့မွှေ့နဲ့ ဆောင့်ဆောင့်ပြီး ရှုတာပဲ”

“ကျောင်းကား မမိတော့လည်း ဘာဖြစ်လဲ၊ ဘတ်(စံ)ကားနဲ့ပဲ ပြန်ပေါ့။ ကျွန်ုတော်လည်း ကားခ ထပ်ကုန်ရတာပေါ့”

ပြောင်သလို နောက်သလိုနဲ့ သွေးတိုးစမ်းလိုက်တဲ့ စကား။ အိအိချို့က ဘာမှပြန်မပြော။ ပြုးယောင်ယောင်ကလေးပဲ။ ပြီးတော့ လက်ပတ်နာရီကို မသိမသာ င့်ကြည့်လိုက်တယ်။

“ဆယ့်နှစ်နာရီတောင် ထိုးနေပြီ”လို့ ခပ်တိုးတိုးရော့တိုးပြီး စားပွဲပေါ်မှာ ချထားတဲ့ ပိုက်ဆံအိတ် ကလေးကို ဖွင့်မလို့လုပ်နေတယ်။

“နေပါစေ၊ ကျွန်ုတော် ပေးလိုက်မယ်”

“အို ... မဟုတ်တာ၊ ကျွန်ုမ စားတာက ပိုများတာပဲ”

“ဒီတစ်ခါတော့ ကျွန်ုတော် ပေးပါရစေ။ နောက်တစ်ခါ စားမှ မအိအိချို့ ပေးပေါ့”

မောင်ချုစ်အေးရဲ့ စကားက နောက်တစ်ကြိမ် ခုလို စားသောက်ဆိုင်မှာ ထိုင်ကြညီးနဲ့ ဆိုတဲ့သဘော။ အိအိချို့က ရယ်တယ်။

CB

၁၃ ။ ။

“ခွေးကောင် ... အဆင်ပြောနေလို့ ငါတို့တောင် သိပ်ကရှုမဖိုက်တော့ဘူး မဟုတ်လား”

တွေ့တွေ့ချင်း ပေါ်ကြီးက ဆီးပြီးဟောက်လိုက်တယ်။

“ဟုတ်ပါဘူးဘွား”လို့ ရယ်ကျကျပြောရင်း အုတ်ခုပေါ်မှာ ဝင်ထိုင်လိုက်တယ်။

“ဘာမဟုတ်ပါဘူးလဲ၊ ခါတိုင်းဆိုရင် အိအိချို့ဆီ တစ်ယောက်တည်း မသွားရဲလို့ ငါတို့ဆီ အရင်ဝင်ပြီး လာလာခေါ်ပြီးတော့ ...။ အဲဒီတုန်းက မျက်နှာက ခုလို မဟုတ်ပါဘူး။ ခုတော့ ဟိုကို အရင်ဝင် ဖူးမြော်ပြီး အချိန်ပိုမှ ငါတို့ဆီ လာဖော်ရတော့တာပေါ့ ဟုတ်လား”

“ဒီကောင်က ငါတို့ကို အိမ်သာလို သဘောထားတာကျ။ ဗိုက်နာတဲ့အချိန်ကျမှ သတိရတာ။ ကိစ္စစိစ္စ တွေလည်း ပြီးရော အမြန်ဆုံး ပြန်ထွက်ချင်သလိုမျိုးပေါ့”

ထိုးမြင့်ကပါ ဝင်ထောင်လိုက်ပြန်တယ်။

အဲဒီအချိန်မှာ ကောင်းမြတ် ရောက်လာပြီး ...

“ဟာ ... ချုစ်အေးပါလား၊ အိအိချို့ဆီ မသွားရဲလို့ ငါတို့ကို လာခေါ်တာ မဟုတ်လား။ နောက်ကနေ လိုက်ပြီး တွေ့န်းစတတ် လုပ်ပေးရမလားကွဲ”လို့ လာရိုနေသေးတယ်။

“မင်းတို့ကလဲကွာ၊ ငါ မင်းတို့ကို လာမခေါ်တာက ဒုက္ခမပေးချင်တော့လို့ပါ။ ပြီးတော့ မင်းတို့ပဲ ငါတစ်ယောက်တည်း သွားရမယ်ဆို၊ သူငယ်ချင်းတွေနဲ့ တရုန်းရှုန်း မသွားသင့်တော့ဘူးဆို”

“အေးပါ၊ မင်းကို သက်သက်နောက်တာပါကျ။ အခု ဆိုစမ်း၊ ဘယ်အခြေအနေတွေအထိ ပြောပြီးပြီလဲ”

မောင်ချုစ်အေးက အခြေအနေတွေကို ပြောပြုလိုက်တယ်။

အိအိချို့နဲ့ မောင်ချုစ်အေးတို့ရဲ့ ရင်းနှီးမှု အတိုင်းအတာ။

ဒီနေ့ စားသောက်ဆိုင်တန်းမှာ ဆုံးခဲ့တဲ့အကြောင်း။

“ဟာ ... ကောင်းလှချဉ်လား ... မင်းအခြေအနေက၊ အိုကေ ဆက်လုပ်”

“ဘာဆက်လုပ်ရမှာလဲ”

“ဖွင့်ပြောလိုက်တော့လေ”

“ဟာ ... မဖြစ်သေးဘူး။ ခုဖြစ်နေတာက ဒီလိုကွာ၊ သူနဲ့ငါနဲ့က ဟိုအရင် ငါဘူးကို လိုက်စကားပြောဖို့ ကြိုးစားခဲ့တာတွေ၊ သူငါ့ကို ပစ်ပစ်ခါခါ လုပ်ခဲ့တာတွေ ပြန်အစမဖော်မိကြဘူး။ တစ်ယောက်နဲ့တစ်ယောက် ဘာမှမဖြစ်ခဲ့ကြသလို နေခဲ့ကြတာ။ အရင်က လုံးဝ မသိခဲ့ကြဘဲ မြင့်ရှိန် မိတ်ဆက်ပေးမှ စသိကြသလိုချည်း နေနေကြတာ။ ဒါကြောင့် ဖွင့်ပြောရခက်နေတာ”

“ဟာ ... ဘာဆိုင်လဲ။ မင်း ခုအတိုင်းကြီး နေသွားတော့ကော ဘာထူးမှာလဲ။ ဘာလဲ၊ မင်းက ပြီးခဲ့တဲ့ ကိစ္စတွေကို သူကပဲ ပြန်အစမဖော်ပေးရှုံးမှုလား။ ကိုချုစ်အေး ရှင် ကျွန်းမကို လိုက်စကားပြောတာ မှတ်မိလား၊ ခု ထပ်ပြောချင်ပြောလေလို့ စ၊ ပြောမှ မင်းက ပြောတော့မှာလား”

“ဒီလိုလည်း မဟုတ်သေးပါဘူးကွာ၊ ငါ မပြောရဘူးကွဲ”

ကောင်းမြတ်က ...

“ဒီမှာ ချစ်အေး”ဆိုပြီးတော့ ...

“ရှင်းရင်းလေးကွာ၊ အစပိုင်းမှာ အိအိချိုက မင်းကို သက်သက်လိုက်နောင့်ယူက်တဲ့လူလို့ ထင်တယ်။ နောက်တော့ မင်းကို သူစိတ်မဝင်စားပါဘူးလို့ ကောလိုက်တဲ့အခါ မင်းသိပ်ထိခိုက်သွားတာ သူတွေ့မယ်။ မင်းကို သနားသွားမယ်။ ဒီအချိန်မှာ မြင့်ရှိန်က မိတ်ဆက်ပေးလို့ သိသွားရမယ်။ မင်းနဲ့ တွေ့ဖန်များတော့ မင်းကို စိတ်ဝင်စားလာမယ်။ ဒီမှာ ဟေ့ကောင်း၊ သူ့နောက်ကို တကောက်ကောက်လိုက်ခဲ့တဲ့ လူတစ်ယောက်ကို ခုလုံ သူနဲ့အတူတူ ဆိုင်မှာထိုင်တဲ့ အခွင့်အရေးပေးတာ ဘာသောက်လဲ။ ရှင်းပါတယ်။ နောက်တစ်ကြိမ် ဖွင့်ပြောရင် လက်ခံတော့မယ့်သောပဲ”

မောင်ချစ်အေး ဘာမှ ပြန်မပြော။

ကောင်းမြတ်ပြောတာ ဖြစ်နိုင်တဲ့အလားအလာတွေ ရှိတယ်။

သို့ပေမယ့် ...

ဒီအတိုင်း မယုံကြည့်ရဲသေးဘူး။ စိတ်ထဲက တစ်စုံတစ်ခုအတွက် ထင့်နေသလိုပဲ။

ပေါ်ကြီး စဉ်းစားသလိုလုပ်နေရာက ...

“ငါတစ်ခုပြောမယ်ကွာ၊ ချစ်အေးအပေါ်မှာ သူ့သောထား ဘယ်လိုရှိတယ်ဆိုတာ မိစ်ကို နည်းနည်း တိုးခေါက်ကြည့်ခိုင်းလိုက်ရင် မကောင်းဘူးလား”

“ဟာ ... မလုပ်လိုက်ပါနဲ့။ မိစ်နဲ့ သူက အဲဒါမျိုးတွေ ဖွင့်ပြောရအောင် ရင်းနှီးသေးတာ မဟုတ်ဘူး။ ကျောင်းကားတူတူစီးလို့သာ သိကျော်းနေတဲ့အဆင့်လောက်ပဲ ရှိတာ မဟုတ်လား။ အိအိချိုးအနေနဲ့ကလည်း ခုလိုင်း ရင်းရင်းနှီးနှီး ဆက်ဆံနေတာကို ဘယ်သူ့မှ လျောက်ပြောတာ မဟုတ်ဘူးဟာ”

“အိအိချိုးဟာ ဆုံးဖြတ်ချက်တစ်ခုကို ဘယ်သူ့မှ အကြံ့ဗောက်မတောင်းဘဲ သူ့သောနဲ့သူ ဆုံးဖြတ်တတ်တယ် ထင်တယ်ကွာ။ ဒါဆိုရင်တော့ မိစ်အနေနဲ့လည်း မသိလိုက် မသိဘာသာ နေလိုက်တာ ကောင်းပါတယ်”

ကောင်းမြတ်က ဝင်ပြောလိုက်တယ်။

“ဒါဆို မင်းက ဘာဆက်လုပ်မှာလဲ”လို့ စိုးမြင့်က မေးတယ်။

“ငါ စဉ်းစားနေတုန်းပဲကွာ”

CB

၁၄ ။ ။

ဘတ်(နဲ့)ကားကြီးနှစ်စင်းပေါ်မှာ လူတွေအပြည့်။ ပန်းချီအသင်းရဲ့ ပျော်ပွဲစားခရီးပေါ့။

ပျော်ပွဲစားလို့ လွယ်လွယ်ခေါ်လိုက်တာပါ။ တကယ်က ပျော်ပွဲစားသက်သက် မဟုတ်။

ပတ်ဝန်းကျင် ရှုမျှော်ခင်းတွေကို လက်တွေ့ကွင်းဆင်းလေ့လာဖြီး ရေးဆွဲလေ့ကျင့်ဖို့လည်း ပါတယ်။

ဖိုးမြင့်က ပန်းချီအသင်းဝင်။ ပေါ်ကြီးနဲ့ ကောင်းမြတ်က အသင်းဝင် မဟုတ်ပေမယ့် ဖိုးမြင့်နဲ့
ပတ်သက်ပြီး ပန်းချီအသင်းကိစ္စတွေမှာ ဝင်ပါလေ့ရှိတယ်။

သူတို့ ကွင်းဆင်းကြတော့မယ်ဆိုတော့ အညွှန်သည်အဖြစ် မောင်ချစ်အေး၊ မိစ်၊ ဒိန်းငယ်
စသည်ဖြင့် ...။

အဲ ... စသည်ဖြင့်လို့ ပြောရတာကတော့ ဒီခရီးမှာ အထူးအညွှန်သည်တော်တစ်ယောက် ပါလာလို့ပါပဲ။

ဖိုးမြင့်က အကြံ့ဗြိုက်ပေးတယ်။

အိအိချို့ကိုပါ ခေါ်ခဲ့ဖို့။

လိုက်လိမ့်မယ်လို့ မထင်ဘူး။

“ခေါ်သာခေါ်ကြည့်ပါ။ လိုက်မယ်လို့ သဘောတူရင် မင်းဘက်က တစ်ဝက်သေချာပြီ။ ဟိုကျရင်
ဖွင့်ပြောလိုက်တော့။ ကျန်တစ်ဝက်ကို ထပ်ရလိမ့်မယ် ...”တဲ့။

အိအိချို့ကို ပြောပြတယ်။

လိုက်မယ်လို့ မမျှော်လင့်ဘူး။

အကြောင်းတစ်ခုပြုး ငြင်းလိမ့်မယ်လို့ ထင်ခဲ့တယ်။

ပြောကြည့်တဲ့အခါကျတော့ ...

“စာမေးပွဲတော့ နှီးနေပြီ။ ဒါပေမယ့် လိုက်ခဲ့မယ်လေ၊ စိတ်အပန်းဖြေတာပေါ့”တဲ့။

အိအိချို့က ခဏသာ စဉ်းစားပြီး လိုက်ခဲ့ဖို့ သဘောတူလိုက်တယ်။

အိအိချို့ကို စာမေးပွဲ နှီးနေပြီးဆိုတာ မှန်တယ်။

ခဲ့သို့ ...

အဲဒီအချိန်မှာ မောင်ချစ်အေး ဖြေရမယ့် ဆယ်တန်းစာမေးပွဲက သိပ်အရေးကြီးနေပြီ။

သိပ်နီးကပ်နေပါပြီ။

ကိစ္စမရှိ ...။ ဒီခရီးဟာလည်း သိပ်အရေးပါတဲ့ စာမေးပွဲတစ်ခုဖြစ်ဖို့ မဟုတ်လား။

တက္ကသိုလ်စာမေးပွဲတွေလို့ သဘောထားပြောရရင် ဒီနေ့ ဖြေရမှာက အမှတ်ငါးဆယ်ဖိုး။ ကျန်တဲ့
ငါးဆယ်က ရခဲ့ပြီးပါပြီ။

တစ်ဝက် သေချာပြီတဲ့လေ။

ကားပေါ်မှာ သုံးယောက်တန်းထိုင်ခုံမှာ အိအချို့ရယ်၊ မိစ်ရယ်၊ ဒီန်းငယ်ရယ် ထိုင်ကြတယ်။

ဒီဘက်က နှစ်ယောက်တန်းထိုင်ခုံတွေမှာတော့ ပေါ်ကြီးနဲ့ စိုးမြင်က တစ်ခုံ၊ မောင်ချံအေးနဲ့ ကောင်းမြတ်က တစ်ခုံထိုင်ကြတယ်။

သာဓာကန်ကို ရောက်တဲ့အခါကျတော့ သစ်ပင်ရိပ်ကောင်းတဲ့နေရာတစ်ခုကို ရွေးလိုက်ကြတယ်။

ခက္ကတဖြုတ် အမောဖြေ၊ ပြီးတော့ ထမင်းစားကြတယ်။ ကြက်သားနဲ့ အာလူးဟင်း၊ ပဲသီးကြော်နဲ့ ခရမ်းချဉ်သီး ငါးပိချက်။

CB

ထမင်းစားအပြီးမှာ ခဏနော်ပြီးတော့ ကစားနည်း သုံးလေးခု ကစားကြတယ်။

ပါဆယ်ကိမ်းလို့ခေါ်တဲ့ တစ်ယောက်တစ်လုညွှေ့စီထွက်ပြီး စာရွက်ပေါ်မှာ ပါတဲ့အတိုင်း ခိုင်းတာကို လုပ်ပြရတာလည်း ပါတယ်။ သတင်းပို့ကစားနည်းလည်း ပါတယ်။

နောက်တစ်ခုက ...

အုပ်စုလေးစု ခွဲလိုက်ပြီး ကိုယ့်အုပ်စုနဲ့ကိုယ် ထိုင်ရတယ်။ အုပ်စုလေးစုကိုလည်း နာမည်တွေ ပေးလိုက်တယ်။

မောင်ချံအေးတို့အုပ်စုက ကျိုးကန်းအုပ်စု၊ ခေါင်းဆောင်က စိုးမြင့်။

အုပ်စုခေါင်းဆောင်တွေက ကိုယ့်အုပ်စုရဲ့ရှေ့မှာ ထွက်ပြီး ရပ်နေရတယ်။

ဒိုင်လူကြီးလေးယောက်က အုပ်စုခေါင်းဆောင်တွေကို စာရွက်ပေါ်မှာ ရေးထားတဲ့ မြို့တစ်မြို့ရဲ့ နာမည်ကို ပြလိုက်တယ်။ အဲဒီ မြို့နာမည်ကို အုပ်စုခေါင်းဆောင် လုပ်တဲ့လူတွေက အသံလုံးဝမထွက်ဘဲ ဟန်အမူအရာနဲ့ အမိပို့ယ်ပေါ်အောင် သရုပ်ဖော်ရတယ်။

ဒါကို ကျွန်ုတဲ့လူတွေက ကြည့်ပြီး ဘာမြို့ချို့တာ ပြောပြရတယ်။

အရင်ဆုံးနဲ့ မှန်တဲ့အုပ်စုက အမှတ်ပို့ရတာပေါ့။

ဥပမာ လေးမျက်နှာမြို့ခို့ရင် သရုပ်ဖော်တဲ့လူတွေက မျက်နှာကို လက်ညီးနဲ့ထိုးပြ၊ လက်လေးချောင်း ဆောင်ပြပေါ့။ အဲဒါကို တချို့က ညောင်လေးပင်မြို့လို့ ပြောတဲ့လူက ရှိသေးတယ်။

တစ်ခါကျတော့ ဘယ်မြို့နာမည်ကို ပြလိုက်သလဲ မသိဘူး။ သရုပ်ဖော်ရမယ့်လူတွေ တော်တော် ပြသနာတက်ကုန်ကြပုံရတယ်။

ခေါင်းကုတ်တဲ့လူကကုတ်၊ ဒုက္ခပဲလို့ ရော်တဲ့လူက ရော်တ် ဖြစ်ကုန်တယ်။ မောင်ချုစ်အေးတို့ရဲ့ အုပ်စုခေါင်းဆောင် စိုးမြင့်ကတော့ ခပ်ပြောင်ပြောင်ပဲ။ သူ သရုပ်ဖော်ရမယ့် မြို့နာမည်ကို ပိုပိုပြင်ပြင် သရုပ် ဖော်ပြတော့တယ်။

လက်နှစ်ဖက်ကိုယ့်က်၊ ခြေထောက်နှစ်ချောင်းကြားမှာထားပြီး အပေါ်ကို မ,သလို လုပ်ပြတယ်။

ရယ်သံတွေဆုံးတာ ဆူညံးနေတာပဲ။ မောင်ချုစ်အေးတို့အုပ်စုက အဖြေမှန်ကို အရင်ဆုံးရလိုက်တယ်။ မူဇာမမြို့။

ဒါတောင် တချို့က ဂျမြို့လို့ ပြောတဲ့သူက ရှိသေးတယ်။

CB

ကစားပွဲတွေပြီးတော့ အမောဖြေကြတယ်။

နောက်တော့ ပန်းချို့သမားတွေ ရှုခင်းတွေကို လက်တွေ.လေးကျင့်ရေးဆွဲဖို့ ဆရာတွေနဲ့ ထွက်သွားကြတယ်။

စိုးမြင်လည်း ပါသွားတယ်။ ဧည့်သည်ဖြစ်တဲ့ မောင်ချုစ်အေး၊ ပေါ်ကြီး၊ ကောင်းမြတ်၊ ဒီန်းငယ်၊ မိစံ၊ အိအိချို့တို့ကတော့ ဘုရားပေါ် တက်လာခဲ့ကြတယ်။

ဘုရားမူးပြီးတော့ သာဓကန်ကြီးနဲ့ ကမ်းစပ်ဘက် ဆင်းလာခဲ့ကြတယ်။

ကန်စပ်က ကျောက်တုံးတွေပေါ်မှာ ဂိုင်းထိုင်ပြီး စကားပြောကြတယ်။

ခက်ကြာတော့ ပေါ်ကြီးနဲ့ မိစံက တစ်တွဲ၊ ကောင်းမြတ်နဲ့ ဒီန်းငယ်က တစ်တွဲ၊ အလျှို့လျှို့ ထလစ် ကုန်ကြရော့။ မောင်ချုစ်အေးနဲ့ အိအိချို့ နှစ်ယောက်တည်း ကျွန်းခဲ့တယ်။

အိအိချို့က ရေကန်ထဲကို ငေးကြည့်နေတယ်။

မောင်ချုစ်အေးက ကိုယ်လိုရာစကားကို ပြောဖို့ ဘယ်လိုဆွဲယူရမလဲလို့ စဉ်းစားရင်းက စကားလုံး တွေကို စီစဉ်နေတယ်။

“အိအိချို့ ...”

လှည့်ကြည့်တယ်။

“ပျင်းနှုပြီလား”

အိအိချိုက ပြုးပြီး ...

“မပျင်းပါဘူး”

“ကျွန်တော် မအိအိချိုကို အားနာနေမိတယ်”

“ဟင် ... ဘာဖြစ်လို့လဲ”

“သော် ... ခုလာကြတာ ကျွန်တော်တို့နဲ့သာ သိကျမ်းတဲ့ အသိုင်းအစိုင်းမဟုတ်လား၊ မအိအိချိုက စိမ်းနေမှာပေါ့။ အဲဒီကြားထဲမှာ အနေရှာက်နေမလားလို့ပါ”

“ကိစ္စမရှိပါဘူး၊ ကျွန်မ နေတတ်ပါတယ်။ ပြီးတော့ ကိုချစ်အေးတို့လည်း ပါသားပဲ။ ကျွန်မ မပျင်းပါဘူး”

“ဟုတ်မှာပေါ့လေ”

“ဘာကိုလဲ ကိုချစ်အေး”

“သော် ... ဒီလိုပါ၊ မအိအိချိုက အဖော်မရှိလည်း နေတတ်တယ်ဆိုတာ ကျွန်တော် ခန့်မှုန်းမိလို့ပါ။ ကျောင်းထဲမှာဆိုရင် မအိအိချိုက အဖော်မပါဘဲ တစ်ယောက်တည်း သွားလာနေကျ မဟုတ်လား”

“အဲဒါ ကျွန်မအကျင့်ပဲ။ ငယ်ငယ်ကတည်းက တစ်ယောက်တည်း နေချင်တတ်တယ်”

“မအိအိချိုက သိပ်သွေးကောင်းတယ်နော်”

အိအိချို ချက်ချင်း ပြန်မဖြေဘူး၊ ခကာ စဉ်းစားတယ်။ ပြီးမှ ...

“ဒီလောက်လည်း မဟုတ်ပါဘူးလေ။ အိမ်မှာက အစ်ကိုတွေချည်းပဲ၊ ကျွန်မက တစ်ဦးတည်းသော သမီးဆိုတော့ အိမ်မှာ တစ်ယောက်တည်းပဲ။ အဲဒီအကျင့်ပါနေလို့လား မသိဘူး။ ကျောင်းရောက်တော့လည်း သူငယ်ချင်းအပေါင်းအသင်းရယ်လို့ သိပ်မရှာမိဘူး။ ဖယ်ရှိပေါ်မှာလည်း ဒီလိုပဲ၊ ဘယ်သူနဲ့မှ သိပ်ကြာကြာ စကားမပြောတတ်တာ မဟုတ်ဘူး။ ကိုချစ်အေးတို့သူငယ်ချင်း မိစံကတော် ဘယ်လိုတင်မလဲ မသိဘူး။ မာနကြီးတယ် ထင်ချင်ထင်မှာ”

“ဒီလိုတော့ မထင်ပါဘူးလေ၊ စကားနည်းတယ်လို့ပဲ ထင်ကြတာပေါ့”

အိအိချို ပြောနေတဲ့စကားတွေက ဘယ်သူနဲ့မှ အပေါင်းအဖော် မလုပ်တတ်တဲ့အကြောင်းဆိုတော့ မောင်ချစ်အေးတစ်ယောက်ကိုမှ ထူးထူးခြားခြား ခင်မင်္ဂလာပါတယ် ဆိုတဲ့ သဘောလား။

“နောက်တစ်ကြာင်းကလည်း ကျွန်မက အပျော်အပါး သိပ်ဝါသနာပါတာ မဟုတ်ဘူး။ သူငယ်ချင်း တွေနဲ့ ရုပ်ရှင်သွားတာတို့၊ ဈေးလျောက်ဝယ်တာတို့ သိပ်မလုပ်ဖြစ်ဘူး။ အားရင် တစ်ယောက်တည်း စာဖတ်ပြီး နေချင်တယ်”

“မအိအိချို့က ရည်မှန်းချက်ကြီးတယ် ထင်တယ်”

မောင်ချစ်အေးကို တစ်ချက်စိုက်ကြည့်တယ်။

ပြီးတော့ ... ခေါင်းညိတ်ပြတယ်။

“ဟုတ်တယ် ကိုချစ်အေး၊ ကျွန်မက သူများတွေလို တက္ကသိုလ်မှာ ကျောင်းလာတက်တာက ဘွဲ့တစ်ခု ရရင် ပြီးရောဆိတဲ့သော့နဲ့ မဟုတ်ဘူး။ ကျွန်မ အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲအောင်ချင်တယ်။ မဟာဝိဇ္ဇာ ဆက်တက်ချင်တယ်။ ကျောင်းမှာ ဆရာမ ပြန်လုပ်ချင်တယ်။ ပြောရင် ကိုချစ်အေး ရယ်မလား မသိဘူး။ ကျွန်မ ရည်မှန်းချက်က ပါမောက္ဗြီးဖြစ်ချင်တာ”

မောင်ချစ်အေး ကြက်သီးထသွားတယ်။

ဘာကြောင့်မှန်းတော့ ရှတ်တရက် မသိ၊ ဘာကြောင့်လို့ စဉ်းစားဖို့လည်း အချိန်မရ။

အီအိချို့က မေးလိုက်တယ်။

“ကိုချစ်အေးကရော ဘာရည်မှန်းချက် ရှိနေလ”

ရှတ်တရက် မဖြေတတ်၊ ရည်မှန်းချက်တွေက အများကြီး။

သို့ပေမယ့် ...

နေရာတိကျမှု မရှိပါ၊ ထွေပြားလွန်းလှတယ်။

ဒါမှမဟုတ် ...

ကျွန်တော့ရည်မှန်းချက်ကတော့ အီအိချို့၊ အချစ်ကို ရဖို့ပါပလို့ စကားအကွက်နင်းပြီး ပြောရ မှာလား။ ပြောလို့ မထွက်နိုင်သေး။

“အင်းလေ ... ကိုချစ်အေးတို့အဖို့ကတော့ ရည်မှန်းချက်ရယ်လို့ ထားနေစရာတောင် မလိုပါဘူး။ ပန်းတိုင်က အဆင်သင်ရှိပြီးသား မဟုတ်လား”

မောင်ချစ်အေးက တအဲတဲ့ လှမ်းကြည့်မိတယ်။

အဖွင့်အပိတ်စကားကို ဆိုလေသလား။ မတောင်းရသေးတဲ့ အဖြေကို ကြိုတင်ပေးလိုက်တာလား။

အိအိချို့က ဆက်ပြောပြန်တယ်။

“ဒါပေမယ့်နော်၊ ကိုချစ်အေးက ကျွန်ုင်မတို့ ရန်ကုန်တ္ထာသို့လ်ထဲမှာပဲ မကြာခကာ တွေ့ရတယ်။ သိပ်ကျောင်းမပြီးပါနဲ့နော်၊ ကိုချစ်အေးတို့ဆိုမှာက စာတွေ သိပ်ခက်တယ်ဆုံး”

မောင်ချစ်အေး ထိုင်နေတဲ့ ကျောက်တုံးကြီးက သွက်သွက်ခါအောင် လှပ်ခါသွားသလိုပဲ။

အိအိချို့ဟာ ကန်ရေပြင်ကို လိုင်းတံ့ခိုးထန်ဖြီး ပွဲက်ပွဲက်ဆူလာစေမယ့် စကားကို ဆက်ဖြီး ...

“အင်းလေ ... ဘာပဲဖြစ်ဖြစ် ကိုချစ်အေးတို့လို့ စက်မှုတ္ထာသို့လ်ကျောင်းသားတွေဟာ နောက်ဆုံးတော့ အင်ဂျင်နှစ်ယာကြီးတွေ ဖြစ်လာကြမှာပဲ မဟုတ်လား”

CB

သူငယ်ချင်းတွေက အခြေအနေ ဘယ်လိုလဲ မေးတယ်။

တကယ်တော့ မေးသာမေးရတယ်။ သူတို့ သိပြီးဖြစ်လိမ့်မယ်။ မောင်ချစ်အေးရဲ့ မျက်နှာရိုပ် မျက်နှာကဲကို ကြည့်ပြီးတော့ပေါ့။

တစ်ခုတော့ရှိတယ်။ သူတို့ထင်သလို မဟုတ်ဘူး ဆိုတာ။

သူတို့က ဘယ်လိုထင်မလဲ။

မောင်ချစ်အေးက အိအိချို့ကို ဖွင့်ပြောမယ်။ အိအိချို့က ငြင်းလိုက်တယ်လို့ ထင်ကြလိမ့်မယ်။

မဟုတ်ပါဘူး၊ လုံးဝ ဖွင့်မပြောရသေးဘူး။

အိအိချို့ကလည်း ခုထိ မောင်ချစ်အေးကို ငြင်းပယ်တဲ့စကား မပြောသေးဘူး။

သို့ပေမယ့် ...

ငြင်းပယ်လိုက်တာထက် အဆဆယ်ပြန် ဆိုးပါတယ် မဟုတ်လား။

သာမန်အားဖြင့်ဆိုရင် ဘာမှမကြီးကျယ်တဲ့ အဖြစ်အပျက်ကလေးတစ်ခု။ မေ့လျော့သင့်လောက်ပြီဖြစ်တဲ့ ...

အမှတ်တမဲ့ စကားလေးတစ်ခွန်း ...။

စက်မှုတ္ထာသို့လ်က စားသောက်ဆိုင်မှာ အိအိချို့နဲ့ ဆုံးတုန်းက မြင့်ရှိန် မိတ်ဆက်ပေးခဲ့တဲ့စကား။

“သူက ကျွန်ုင်တော်သူငယ်ချင်း ချစ်အေးတဲ့၊ ကျွန်ုင်တော်တို့နဲ့ အတန်းအတူတူ နေခဲ့တာပေါ့။”

အမှတ်တမဲ့ပဲ နေခဲ့မိတယ်။

သို့ပေမယ့် ခုချိန်မှာ ဒီစကားလေးကြောင့် အကြီးမားဆုံးပြသုနာနဲ့ ရင်ဆိုင်နေရပါပေါ့လား။

ဧည့် ... ဒီတုန်းကသာ မောင်ချံစေအေးက မြင်ရှိနိုင် ဆိုလိုတာက ဆယ်တန်းတုန်းက အတူတူလို့ ပြောတာပါ၊ စက်မှုတဗ္ဗာသို့လို့မှာ အတန်းအတူတူလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်ုတော် ဆယ်တန်းမအောင်သေးပါဘူးလို့ ဝင်းရှင်းခဲ့မိရင် ခုလောက် မှားစရာ အကြောင်း မရှိနိုင်ဘူး။

ခုတော့ အားလုံး လွန်ကုန်ခဲ့ပြီ။

“ဒီတော့ မင်းကို စက်မှုတဗ္ဗာသို့လို့ကလို့ သူထင်သွားတာပေါ့”

ပေါ်ကြီးက မေးတယ်။

မောင်ချံစေအေး ခေါင်းတောင် ပြန်မည်တဲ့ပြီဘူး။

“မင်း ဘာဆက်လုပ်မလဲ”

“ငါမသိဘူးကွဲ”

“အကောင်းဆုံးကတော့ မင်း အမှန်အတိုင်း ဖွင့်ပြောလိုက်ဖို့ပဲ။ ဆုံးဖြတ်ဖို့က သူကိစ္စ”

နိုးမြင်းက အကြံ့ဗော်ပေးပြန်တယ်။

မောင်ချံစေအေး ဘာမှပြန်မပြောမဲ့။

ကောင်းမြတ်က ...

“ခက်တယ်ဘာ ... သူဘက်က ခုလောက်ထိတောင် ထင်ထားခဲ့ပြီးမှ အမှန်အတိုင်း ဖွင့်ပြောလိုက်ရင် ဘာဖြစ်လာမယ်ဆိုတာ အဖြေက ရှိပြီးသားလို့ ဖြစ်နေတယ်။ သူ နားလည်ခွင့်လွတ်နိုင်ရင် သိပ်ကောင်းမှာပဲ”

မောင်ချံစေအေး ခေါင်းခါလိုက်တယ်။

ခွင့်လွတ်မှာ မဟုတ်ပါဘူးကွာ ဆိုတဲ့သဘောလား၊ မင်းပြောတာ မဟုတ်သေးဘူး ဆိုတဲ့သဘောလား၊ အမှန်အတိုင်း ဖွင့်မပြောနိုင်သေးဘူး ဆိုတဲ့သဘောလား၊ မောင်ချံစေအေးကိုယ်တိုင် မသိ။

“ငါ ဘာမှ မဆုံးဖြတ်ချင်သေးဘူးကွာ၊ သိပ်စိတ်ရှုပ်တယ်”

သူငယ်ချင်းတွေနဲ့ ခွဲပြီး အိမ်ကို ပြန်လာခဲ့တဲ့ လမ်းတစ်လျောက်မှာ ဘာကိုမှ ပြတ်ပြတ်သားသား မဝေခဲ့နိုင်ခဲ့။

အမှန်ကို ဖွင့်ပြောလိုက်လို့ ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကို မောင်ချစ်အေး ရှင်မဆိုင်ရဘူး။ သည်လို့ အမှန်ကို ဖုံးကွယ်ပြီး ဟန်ဆောင်ဘဝနဲ့ ဆက်နေသွားလို့လည်း မောင်ချစ်အေးမှာ ဆန္ဒမရှိဘူး။

C B

ရပ်ကွက်ထဲကိုဝင်တဲ့ မမြန်လမ်းကလေးအတိုင်း ဝင်လာခဲ့တယ်။

မောင်ချစ်အေးတို့အိမ်ရှိတဲ့ လမ်းတို့ကလေးရဲ့ထိပ် အုတ်ခုံမှာတော့ မောင်ချစ်အေးရဲ့ ညီအငယ်ဆုံး ချစ်ထွေး ထိုင်နေတာ မြင်ရတယ်။

သည်ကောင့်ကို တစ်အိမ်လုံးက အချစ်ဆုံး၊ အလိုအလိုက်ဆုံး။ ယောကျားကလေးကလည်းဖြစ်၊ အငယ်ဆုံးလည်းဖြစ်လို့ အားလုံးက ဖူးဖူးမှတ်ထားတာ။ မောင်ချစ်အေးကိုယ်တိုင်ကလည်း သည်ကောင့်ကို အချစ်ဆုံး။

“ဟေ့ကောင် ချစ်ထွေး”

အနားရောက်တော့ မောင်ချစ်အေးက သူ့ခေါင်းကို ပံ့ဖွ့့ဖွာတ်ရင်း ခေါ်လိုက်တယ်။

သူ့မျက်နှာလေးက ငယ်နေရာတယ်။

အမြဲလို့ ပျော်ခွင့်နေတတ်တဲ့ မျက်နှာလေး။ အစဉ် ခုန်ပေါက်နေတဲ့ ညီလေး။

“ဟင် ... ညီလေး ဘာဖြစ်လို့လဲဟင်၊ ဘာဖြစ်လို့ မှိုင်နေတာလဲ”

မေးလိုက်တော့မှ ပိုပြီး ဝမ်းနည်းသွားသလို မျက်ရည်တွေ ပဲလာတယ်။

မောင်ချစ်အေး စိုးရိမ်သွားတယ်။

“ညီလေး ... ဘာဖြစ်လို့လဲ၊ ပြောလေ”

မျက်ရည်တွေ ပဲကျလာတယ်။

ရှိက်သံတွေကြားက ...

“မေမေ ... မေမေက ...”

“ဘာဖြစ်လဲဟင် ... မေမေ ... ဘာဖြစ်လဲ”

“မေမေက မလိုက်ရဘူးတဲ့”

သူင့်နေပြန်ပြီ။

ငိုနေရင်းက ရှိက်သံတစ်ချက်၊ စကားတစ်လုံးနှစ်ဦးနဲ့ ပြန်ပြောတယ်။

“ဒီတန်ကွဲနေ့ကျရင် ... ကျရင် ... ကျွန်တော်တို့အတန်း ... အတန်းက တိရစ **C B** ဘန်ရုံကို
လေ့လာရေး သွားမှာတဲ့။ အဲဒါ ... အဲဒါ မလိုက်ရဘူးတဲ့ ... ပိုက်ဆုံး ပိုက်ဆုံး မရှိဘူးတဲ့”

ညီလေးဟာ ရှိက်ကြီးတင် ငိုနေတယ်။

မောင်ချစ်အေး စိတ်မကောင်းဖြစ်သွားတယ်။ သူ့ပုံခုံးလေးကို ဖက်ထားလိုက်ပြီး ...

“လိုက်ရမှာပေါ့ ညီလေးရာ၊ အစ်ကိုကြီး ပိုက်ဆံပေးမယ် ဟုတ်လား”

ညီလေးရဲ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိရင်းက အိမ်ထဲဝင်လာခဲ့တယ်။

အမေနဲ့ ညီမလေးတွေကတော့ ထမင်းဂိုင်းစားနေကြတယ်။

ချစ်ထွေးက အမေ့ကို တစ်ချက်လှမ်းကြည့်ပြီး အိမ်အပြင်ကို ခုန်ပေါက်ထွက်ပြီးသွားတယ်။

အမေတို့ထမင်းဂိုင်းကို လှမ်းကြည့်လိုက်မိတယ်။

ဘာဟင်းမှ မပါ။

ခရမ်းသီး၊ ဂေါ်ဖိုထုပ်၊ မှန်လာ့ စတဲ့ အသီးအရွက်တွေကို ရောပြုတ်ထားတဲ့ တို့စရာတစ်ခွက်နဲ့
ငါးပိုရည်ဖျော် ပန်းကန်ကြီးတစ်လုံး။

မောင်ချစ်အေး ယောင်ယမ်းပြီး ကြောင်အိမ်ကို ဆွဲဖွင့်ကြည့်မိတယ်။

ကြောင်အိမ်ထဲမှာတော့ သီးသန့်ဖယ်ထားတဲ့ ပန်းကန်တစ်ချပ်။

ဘဲပြုတ်နှစ်လုံး။

သီလိုက်ပြီ။

အဖေတစ်လုံး၊ မောင်ချစ်အေးတစ်လုံး။

ရင်ထဲက နှင့်သွားတယ်။

ထမင်းဂိုင်းကို ပြန်ကြည့်မိပြန်တယ်။

သည်မြင်ကွင်းတွေဟာ မောင်ချစ်အေး မြင်နေကျ။ သည်မျက်နှာတွေဟာ မောင်ချစ်အေး တွေ့နေကျ။
သည်ပတ်ဝန်းကျင်တွေဟာ မောင်ချစ်အေး ကျင်လည်နေကျ။

သို့ပေမယ့် ဘဝသစ်တစ်ခုကို ခုမှစပြီး ကြံ့တွေ့လိုက်ရသလိုပါပဲလား။

CB

၁၅ ။ ။

နွှေ့ရာသီ ...

ရန်ကုန်တူးသိလိပရိဂက်တစ်ခုလုံးမှာရှိတဲ့ သစ်ပင်တွေက ရွက်ဟောင်းတွေကို အပြိုင်အဆိုင် ခြေချွေကြတယ်။

မနက်အစောကြီးကတည်းက ကျောင်းဝင်းထဲ ရောက်နေခဲ့တယ်။ တောင်ငူဆောင်က အတန်းမှာ ရှာကြည့်တယ်။ အိအိချို့ မရှိ။ သူထိုင်နေကျ စားသောက်ဆိုင်တန်းမှာလည်း မတွေ့ရ။ အိအိချို့ ကျောင်းမှ တက်ပါရဲ့လား။

တောင်ငူဆောင် ဝင်ပေါက်နားက အုတ်ခုံမှာ ထိုင်စောင့်နေမိပြန်တယ်။

အတန်းပြီးသွားလို့ ကျောင်းသားကျောင်းသူတရှို့ ထွက်လာကြတာ လှမ်းမြင်ရတယ်။ အိအိချို့ မပါဘူး

သူငယ်ချင်းတွေဆီ သွားရင်ကောင်းမလားလို့ စိတ်ကူးကြည့်တယ်။ ခုချိန်မှာ သူငယ်ချင်းတွေကို မတွေ့ချင်သေး။ ဒါကြောင့် ကျောင်းဝင်းထဲအနှင့် လျှောက်သွားနေမိတယ်။

အိအိချို့နောက်ကို လိုက်ခဲ့တဲ့ ရွှေဘိုဆောင်ဘေးက လမ်းတစ်လျှောက်၊ ဟိုမှာ သီရိဆောင်၊ မောင်ချုစ်အေးကို တစ်ခါက လှည့်စားတဲ့နေရာ။

ယူဒသန် ဘုရားရှိခိုးကျောင်း မျှော်စ်ကြီး၊ ပိဋ္ဌာဆောင်၊ မြက်ခင်း၊ အိအိချို့ကို ထိုင်စောင့်ခဲ့ဖူးတဲ့ တရုတ်စကားပင်အောက်က အုတ်ခုံုံုင်းကလေး၊ ဘွဲ့နှင့်သာင်ခန်းမ၊ သစ်ပုပ်ပင်ကြီး။

နောက်တစ်ကြိမ် ပြန်ရောက်ခွင့် မကြုံနိုင်တော့တဲ့ အရပ်ဒေသတစ်ခုကို ရောက်နေရသလို အရာရာကို အထပ်ထပ် လေ့လာမှတ်သားနေရသလိုပါပဲလား။

စာကြည့်တိုက်ရှေ့ကို ရောက်လာခဲ့ပြန်တယ်။ လျောကားထစ်ပေါ်မှာထိုင်ရှင်း ကံ့ကော်တောဘက် ဧေးနေမိပြန်ရော့။

ရှုတ်တရာက် မိုးအုံသွားတယ်လို့ ထင်ရတယ်။ မဟုတ်ဘူး၊ နွေ့ခြီးရဲ့ နေခြည်ဟာ ကောင်းစွာ ဖြေလျက်ပဲ။ ကံ့ကြမ္ဗာရဲ့ အရိပ်မည်းက ဖုံးလွမ်းလိုက်တာ ထင်ပါရဲ့။

အဓိပတ်လမ်းတစ်လျှောက် ကူးနှေ့ရွှေ့ရွှေ့ လျောက်လှမ်းလာနေတာ အိအိချို့။ သူငယ်ချင်းတစ်ယောက်က နောက်ကနေ တွန်းလိုက်သလို မောင်ချုစ်အေး ဆတ်ကနဲ့ ထရပ်လိုက်တယ်။

၆၇။ ... တစ်သက်တာ လွှဲရနိုးအတွက် နောက်ဆုံးအကြိမ် တိုက်ဆိုင်မှုလို့ ဆိုရမလား။ အိအိချို့က စာကြည့်တိုက်ကို ချိုးဝင်လာခဲ့ပြီ။

မောင်ချုစ်အေးကလည်း အိအိချို့ဆီကို လျောက်သွားနေတယ်။ ရှေ့ကိုသွားနေတာမှ ဟုတ်ပါရဲ့လား။ ဆန့်ကျင်ဘက် အရပ်မျက်နှာဆီကို ကျောခိုင်းလျောက်သွားနေသလိုပါပဲ။

ကံ့ကော်ပင်အပ်ကလေးအောက်မှာ ဆုံးတယ်။

မောင်ချစ်အေးကို မြင်တော့ အိအိချိုက ပြီးပြတယ်။

“ကျွန်တော် မအိအိချိုကို လိုက်ရှာနေတာ”

“ဟုတ်လား၊ ဘာကိစ္စပါလိမ့်”

အိအိချိုရဲ့မျက်နှာကို လုမ်းကြည့်မိတယ်။ အမှာအရာ ထူးခြားမှု မရှိ။ နဂါးနေဖြစ်တဲ့ တည်းပြုမိခြင်း။

“မအိအိချိုရဲ့ အတန်းကို ရောက်သေးတယ်”

“**သော်** ... ဟုတ်လား။ ကျွန်မ ဒီနေ့ ကျောင်းမတက်ဘူးလေ။ ကိစ္စတစ်ခုရှိလို့ စက်မှုတ္ထားသို့လို့ သွားနေတာ”

မောင်ချစ်အေး ဆတ်ကနဲ့ တုန်သွားတယ်။

“ကိုချစ်အေးကိုတောင် တွေ့မလားလို့ ရှာကြည့်သေးတယ်”

“မအိအိချို ...”

အိအိချိုက လက်ကာပြပြီး ဆက်ပြောတယ်။

“ကျွန်မ ဒီနေ့ စက်မှုတ္ထားသို့လို့သွားရတဲ့ အကြောင်းက ကိုမြင်းရှိနိုင်နဲ့ သွားတွေ့တာပါ။ ဒါဆို ကိုချစ်အေး သဘောပေါက်ပြီးနော်”

“ကျွန်တော် ...”

အိအိချိုက ရယ်လိုက်တယ်။ ရယ်သံကို မကြားသော်လည်း အသံကိုသာ ...

“ကိုချစ်အေးရယ်၊ ရှင့်ရဲ့ ဟန်ဆောင်လိမ်ညာထားတဲ့ ဘဝကြီးကို စွန်းလွတ်လိုက်ပါတော့။ ရှင် အေးအေးဆေးဆေး ကားပြင်နေတာ ကောင်းလိမ့်မယ်ထင်တယ်။ ဒါလည်း အင်ဂျင်နီယာပေါ့ရှင်၊ မဟုတ်ဘူးလား”

အိအိချိုရဲ့ မျက်နှာပေါ်မှာ တစ်ခါမှ မမြင်ရဖူးတဲ့ အရိပ်။ ပြီးတော့ ...

“ဒီမှာ ကိုချစ်အေး၊ ရှင်ဟာ ကိုယ်နဲ့ မတန်တဲ့နေရာမှာ ဘာဖြစ်လို့ လာရှုပ်ချင်ရတာလဲ”

မောင်ချစ်အေးကို ဆုပ်ကိုင်မွှေ့ယမ်းပြီး တ္ထားသို့လို့နယ်မြေရဲ့ အပြင်ဘက်ကို ကိုင်ပေါက်လွှင့်ပစ်လိုက်တဲ့ စကား။

အိအိချို လှည့်ထွက်သွားတယ်။ မောင်ချစ်အေး နေရာမှာ အကြာကြီး ရပ်နေမိတယ်။

ဟိုးမှာ သစ်ပုပ်ပင်ကြီး။ ဒီအပင်ကြီးသာ မေ့ပင်ကြီးဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။

သို့ပေမယ့်လေ ...

မေ့ပင်ကြီးအောက်မှာပဲ တသသ သတိရနေရမယ့် အဖြစ်သာ ဖြစ်ပေလိမ့်မယ်။

အဝေးတစ်နေရာကို သွားရတော့မယ့် သားငယ်က မိခင်အိုကြီးကို စိတ်မချသလို သစ်ပုပ်ပင်ကြီးရဲ့ မျက်နှာဟာ ကြည့်လို့မဝနိုင်အောင်ပါပဲလား။

အရာရာကို ကျော့ခိုင်းဖို့ လှည့်ထွက်လာခဲ့တယ်။

သို့ပေမယ့် ...

သေဒက်ကျခံထားရတဲ့လူဟာ ကြိုးစင်ကို မကြည့်ဘဲ မနေနိုင်ဘူး။

နောက်ဆုံးတစ်ခေါက်ရယ်လို့ လှည့်ကြည့်မိတယ်။

ငါစပ်ပင်အောက်မှာ ရပ်ထားတဲ့ ချစ်မြားရှင် အမည်ရှိ ကျောင်းကြိုကားကြီးဆီကို ဟိုးလွန်ခဲ့တဲ့ အခါတွေတုန်းကလို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေတဲ့ အီအခါချို့။

CB

ဒတိယပိုင်း

၁ ။ ။

ဘဝဆိတာ ကက်ဆက်တိပ်ခွဲလို နောက်ပြန်လှည့်ပြီး အစကနေ ပြန်ဖွင့်လို ရနိုင်တဲ့အရာမျိုး မဟုတ်ပါ။ ဘဝတစ်လျှောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ စက္ကန့်တွေကို အစားထိုးလို့ ရနိုင်တာမှ မဟုတ်ဘဲ။ အချိန်

တွေဟာ သူ့ရဲ့ မူလအမြန်နှစ်းအတိုင်း ရှုံးဆက်သွားနေတာပါ။ ဘတ်(စံ)ကားတွေလို ခရီးသည်ကို စောင့်ခေါ်တတ်တာမျိုး မဟုတ်ဘူးလေ။

သို့ပေမယ့် အချိန်ကို တိုင်းတာတဲ့ နာရီဆုံးတဲ့အရာတွေကတော့ တိကျချင်မှ တိကျတတ်တာပါ။ တချို့နာရီတွေက မြန်နေတတ်တယ်။ တချို့က နေးနေတတ်တယ်။ မြန်နေတဲ့ နာရီတစ်လုံးနဲ့ နောက်ကျနေတဲ့ နာရီတစ်လုံးတို့ဟာ အချိန်ကြောလာတာနဲ့အမျှ ဗြားနားချက်က ပိုပြီး ကြီးမားလာမှာပဲ။

ဒီအချိန်၊ မောင်ချစ်အေးတို့နှစ်ယောက်ရဲ့ ဘဝတွေကလည်း ဒီအတိုင်းပါပဲ။ အခြေအနေ အဆင့် အတန်းက ကြောလေ ကွာခြားလာလေ ဖြစ်တော့မှာပါ။

ဒီအချက်ကို ပထမဆုံး စသိလိုက်ရတာကတော့ ...

ဒီအချို့က မောင်ချစ်အေးကို စက်မှုတူကြော်သို့လ်ကျောင်းသားတစ်ယောက်လို့ထင်ပြီး လိုက်လိုက် လျောလျော ဆက်ဆံ့တယ်။ ဒါကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့မိတယ်။ ပျော်ပွဲစားခရီးမှ အဖြစ်မှန်ကို သိခဲ့ရတယ်။ တုန်လှပ်ချောက်ချားမှုနဲ့အတူ ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်။

နောက်တော့ ဘဲဥတစ်လုံးက အဆုံးအဖြတ်ပေးခဲ့ပါတယ်။ မောင်ချစ်အေးတို့အိမ် ထမင်းဂိုင်းက အမေနဲ့ ညီမတွေက ငါးပိရည်၊ တို့စရာနဲ့စားပြီး အဖေနဲ့ မောင်ချစ်အေးအတွက် ဘဲဥပြုတစ်လုံးနှင့် သုန္တထားတာ တွေ့ရတယ်။

အဲဒီ ဘဲဥပြုတစ်လုံးဟာ မောင်ချစ်အေးကို စိတ်ကူးယဉ်အိပ်မက်ကမ္မာထဲကနေ လက်တွေ့ဘဝဆီကို တရာ်တိုက် ပြန်ဆွဲခေါ်ခဲ့တာပါပဲ။

မောင်ချစ်အေး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ မောင်ချစ်အေးဟာ တက္ကာသို့လ်ကျောင်းသား တစ်ယောက် မဟုတ်တဲ့အကြောင်း၊ ဆယ်တန်းတောင် မအောင်သေးတဲ့သူတစ်ယောက်သာဖြစ်တဲ့အကြောင်း၊ စားဝတ်နေရေးအတွက် ရှန်းကန်လှပ်ရှားနေရတဲ့ ဝပ်ရှေ့ဆရာတ်တစ်ယောက်ရဲ့သားဖြစ်တဲ့အကြောင်း ဖွင့်ဟ ဝန်ခံထားတဲ့ စာတစ်စောင်ရေးတယ်။ အဲဒီစာကို အိတ်ထဲထည့်ပြီး အိအချို့ရှိရာ တက္ကာသို့လ်ကျောင်းဝင်းထဲ လာခဲ့တယ်။

သို့ပေမယ့် ဒီအကြောင်းတွေကို အိအချို့က ကြိုတင်သိထားနှင့်ခဲ့ပြီးလေ။ ဒါကြောင့်လည်း ရေးထားတဲ့စာကို မပေးဖြစ်ခဲ့ပါ။ တရားခံတစ်ယောက်လုံးကို မိနေမတော့ သဲလွန်စ ထပ်ရှာနေစရာ မလိုတော့ဘူး မဟုတ်လား။

ဒီအချို့က မောင်ချစ်အေးအပေါ် ရုတ်တရက် လိုက်လိုက်လျောလျော ဖြစ်လာခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်ခဲ့ရင် တစ်စုံတစ်ခု မှားယွင်းလွှဲချော်နေပြီးဆိုတာ ရိုပ်မိသင့်ပါတယ်။ သို့ပေမယ့် မောင်ချစ်အေးရော သူငယ်ချင်းတွေပါ သံသယမဖြစ်ခဲ့မိကြဘူး။ အကောင်းဘက်ကိုပဲ မြင်ကြတယ်။

မိစံကတော့ နည်းနည်း ဘဝင်မကျ ဖြစ်ခဲ့မိဖူးတယ်။ အိအချို့အနေနဲ့ ရုတ်တရက် အချိုးပြောင်း သွားတာ သဘာဝမကျဘူးလို့ ထင်တယ်။ ပေါ်ကြီးကို ပြောပြတော့တောင် အတွေးခေါင်တယ်ဆိုပြီး ပေါ်ကြီးက ဟားခဲ့သေးတယ်တဲ့။

ဒီအကြောင်း တြွေးသူငယ်ချင်းတွေကို ပြောပြတဲ့အခါ စိုးမြင့်က ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆတယ်။ သူ့အထင်က အီအိချိဟာ မောင်ချစ်အေးကို ပညာပေးချင်လို့ အချိုသပ်ပြီး လှည့်စားနေတာ ဖြစ်နေမလားဆိုပြီး စိုးရိမ်မိတာပါ။ ပေါ်ကြီးတို့ ကောင်းမြတ်တို့က စိုးမြင့်ဟာ ထုံးစံအတိုင်း ကြောင်တောင်တောင်တွေ လျောက်တွေးနေတာဆိုပြီး ဂိုင်းဟောက်ခဲ့ကြသေးတယ်တဲ့။

နောက်ပြီး အီအိချိက မောင်ချစ်အေးကို စက်မှုတ္ထာလွှာသို့လို့ အထင်မှားနေတဲ့ အကြောင်းကို မြင့်ရှိနိုင်က ကြိုသိနေခဲ့တယ်။ တစ်ရက်မှာ အီအိချိဟာ သူငယ်ချင်းရှိရာ စက်မှုတ္ထာလွှာသို့လို့ သွားရင်း စကားပေါ်မိပြီးတော့ “ကိုချစ်အေးက စက်မှုတ္ထာလွှာသို့လို့ကျောင်းသားသာဆိုတယ်၊ ရန်ကုန်တ္ထာလွှာသို့လို့ မှာပဲ တွေ့တွေ့နေရတယ်”လို့ ပြောသွားတယ်။ အဲဒီစကားကို မြင့်ရှိနိုင်က တစ်ဆင့်ကြားရတဲ့အခါ နားလည် မှုတွေ လွှဲကုန်ပြီဆိုတာ သိလိုက်တယ်။ ဒီအတိုင်း ဆက်ထားလို့ မဖြစ်ဘူး။ နောင်အဖြစ်မှုန်ပေါ်လာရင် မောင်ချစ်အေးအတွက် ထိခိုက်နစ်နာစရာ ဖြစ်လာနိုင်တယ်။ ဒါကြောင့် စောစောစီးစီး သတိပေးသင့်တယ်လို့ ဆုံးဖြတ်ပြီး မောင်ချစ်အေးဆီး လာခဲ့သေးတယ်။

အဲဒီအချိန်မှာ မောင်ချစ်အေးဟာ ဆယ်တန်းစာမေးပွဲ ပြန်ဖြဖို့ ကျောင်းစာအပ်တွေ ပြန်ရှား၊ ပြန်စုပြီး စာတွေ ကြိုးကြိုးစားစား ကျက်မှတ်နေတယ်။ မြင့်ရှိနိုင် ရောက်လာတဲ့အချိန်မှာ အမေကတောင် “မင်းသူငယ်ချင်းတော့ ဒီနှစ် ထူးထူးမြားမြားကို ကြိုးစားနေတာပဲ။ အောင်တော့မယ်နဲ့တူတယ်”လို့ အားရ ကျေန်ပွဲ ပြောလိုက်တာ မှတ်မိနေသေးတယ်။

မြင့်ရှိနိုင်ကလည်း လာရင်းကိစ္စကို ပြောဖို့ခက်သွားတယ်။ ပြောလိုက်လို့ မောင်ချစ်အေး စိတ်အနောင့် အယုက်ဖြစ်သွားရင် စာကျက်တာကို ထိခိုက်သွားမှာစိုးရတယ်။ ပြီးတော့ မောင်ချစ်အေးရဲ့ ပုံစံကလည်း သိပ်တက်ကြွနေတယ်လေ။ ဒါကြောင့် မြင့်ရှိနိုင်လည်း မပြောရက်ဘဲ ဖြစ်သွားရတာ။

မောင်ချစ်အေးကလည်း အခြေအနေမှုန်ကို မသိဘဲ “ဒီနှစ် အောင်မှဖြစ်မယ်၊ ဒါမှ အီအိချိနဲ့ လိုက်ဖက် ညီမှား။ အခုခုရင် ငါ့အခြေအနေ သိပ်ကောင်းနေဖြို့ကွဲ၊ ဒီတစ်ခါ အခြေအနေပေးရင် ဖွင့်ပြောလိုက်တော့မယ်လို့ စိတ်ကူးတယ်”ဆိုပြီး ဝင့်ဝင့်ကြားကြား ပြောနေမိသေးတယ်။ ပြန်စဉ်းစားရင် ရှက်စရာကောင်း လိုက်တာ။

“ဘာပဲဖြစ်ဖြစ် မင်းကို ငါတောင်းပန်ပါတယ်ကွာ”

မြင့်ရှိနိုင်က ပြောတယ်။

“ဘာကြောင့် တောင်းပန်ရမှာလဲ”

“သူနဲ့ မင်းကို စိတ်ဆက်ပေးတုန်းက ငါက ရှည်ပြီး တစ်တန်းတည်းပဲ၊ ဘာညာနဲ့ ပြောမိတော့ နားလည်မှုတွေလွှဲပြီး ခုလို့ ပြဿနာတွေ ဖြစ်ရတာ မဟုတ်လား။ ငါ့ကြောင့် ဖြစ်ရတာလို့ ဆိုနိုင်တော့ ...”

“မင်းနဲ့ မဆိုင်ပါဘူး။ မင်းက ငါ့မျက်နှာမာယ်ရအောင် ကာကွယ်ပြီး ပြောခဲ့တာပဲ။ မင်းစောနာကို ငါနားလည်ပါတယ်။ တကယ်တော့ ငါ့အပြစ်နဲ့ ငါပါကွဲ၊ ငါဟာ ကိုယ့်အခြေအနေကို အမှန်အတိုင်း မဖြင့်ဘဲ မတန်မရာ သွားမှန်းခဲ့မိတာပါ”

ပြဿနာဖြစ်ပြီးတဲ့ နောက် မောင်ချုစ်အေး ဘယ်ကိုမှ မသွားဘဲ အိမ်မှာပဲ အလုပ်တွေ ဖိလုပ်နေ လိုက်တယ်။ ဆုံးနေကျ သူငယ်ချင်းတွေက စိုးရိမ်ပြီး အိမ်ကို ရောက်လာကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြင်ရှိနိုင်ကလည်း သတင်းကြားပြီး ရောက်လာခဲ့တယ်။

“သူက ကိုချုစ်အေးအကြောင်း အမှန်အတိုင်း သိချင်တယ်ဆိုပြီးမေးတော့ ငါလည်း ပြောမပြလို့ မဖြစ်ဘူးလေ”

“အေးလေ ... အမှန်အတိုင်းပဲ ပြောရမှာပါ။”

မောင်ချုစ်အေးက မြင်ရှိနိုင်ရဲ့အပြစ် မဟုတ်ကြောင်း ထောက်ခံချက်ပေးလိုက်တယ်။ မြင်ရှိနိုင်က ဆက်ပြီး ...

“အကြောင်းရုံ သိသွားတဲ့အခါ သူ့မျက်နှာထားက တော်တော်တင်းမာသွားတာကွာ။ ရှုက်လည်း တော်တော်ရှုက်သွားပုံရတယ်။ သူ အလိမ်ခံလိုက်ရသလို ဖြစ်သွားတာကိုး”

“ဘာဆိုင်သလဲကွာ၊ ဘယ်သူက သူ့ကို လိမ်လို့လဲ။ ချုစ်အေးက ကျွန်တော် စက်မှုတဗ္ဗာသို့လဲ ကျောင်းသားပါလို့ ပြောလို့လား။ သူ့ဘဝသာ အဓိပ္ပာယ်ကောက် လွှဲခဲ့တာပဲဟာ။ ဒါကို ချုစ်အေးအပြစ် လာလုပ်လို့ရမလား”

ပေါ်ကြီးက မကျေမချမ်း ဝင်ပြောတယ်။

“ဘာပဲဖြစ်ဖြစ်လေ၊ ငါကလည်း ကျောင်းထဲမှာ မင်းတို့နဲ့ ရောနောနေတော့ တဗ္ဗာသို့လဲကျောင်းသား ဟန်ဆောင်သလို ဖြစ်သွားတာတော့ အမှန်ပဲလေ”

မောင်ချုစ်အေးက ပြောတော့ ပေါ်ကြီးက ...

“အမယ် ခုချိန်ထိ မင်းက သူ့ကို ကာကွယ်နေတုန်းပဲလား။ သူကတော့ မင်းကို ညာတာလို့လား”

ကရဏာအေါသောနဲ့ ပြောတယ်။ စိုးမြင်းက ဝင်ပြီး ...

“ခုချိန်ကျမှ အဲဒါတွေ ပြန်ပြောမနေပါနဲ့တော့ကွာ။ ဟောကောင် ချုစ်အေး၊ ဒီနှစ် ဆယ်တန်းစာမေးပွဲ ကိုတော့ ဖြေဖြစ်အောင် ဖြေဖို့ ငါတိုက်တွေ့န်းချင်တယ်”

“ဘာလဲ၊ မင်းက ငါ စိတ်လေသွားလိမ့်မယ်လို့ ထင်လို့လား။ ငါ စာတွေ ကြိုးစားကျက်ခဲ့တာ သူ့ကြောင်းဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး မျှော်လင်ချက် မရှိတော့တာနဲ့ စာမေးပွဲ မဖြေတော့ဘူးဆိုရင် ငါလောက် မိုက်မဲတဲ့ကောင် ဘယ်ရှိတော့မလဲ။ ငါ ဖြေဖြစ်အောင် ဖြေမှာပါ။ အောင်တာ မအောင်တာတော့ မပြောနိုင်ဘူး”

စိုးမြင်းက မောင်ချုစ်အေးပုံခုံးကို ပုံတိုး ...

“အေးကွာ ... မင်းစိတ်ဓာတ်ကို ချီးကျူးပါတယ်”

“ချစ်အေး၊ မင်း ဂုဏ်ထူးတွေ အများကြီးရအောင် ကြိုးစားပြီးဖြေကွာ”လို့ ကောင်းမြတ်က အားပေးစကား ပြောတော့၊ ပေါ်ကြီးက ...

“ဟုတ်တယ်ဘာ၊ အမှတ်ကောင်းကောင်းရအောင်လုပ်ပြီး ဆေးတက္ကသိုလ်တက်ဘာ။ အဲဒါဆို မင်းက သူ့တက်သာသွားပြီ၊ ဒီအခါကျမှ သူက မင်းကို အောက်ကျိုးလာရမယ်”

သူငယ်ချင်းတွေက မောင်ချစ်အေး စိတ်သက်သာရာရအောင် စိတ်ကူးတည့်ရာပြောပြီး အဖတ်ဆည်ဖို့
ကြိုးစားနေကြတာပါ။

မောင်ချုပ်အေးက မရှိဖြုံးပြုးပြီး ခေါင်းကို ဖြည့်းဖြည့်းယမ်းခါလိုက်တယ်။ ပြီးတော့ ဝါးရုံပင် ထိပ်ဖျားဆီ လှစ်းငြေးကြည့်ရင်း ပြောတယ်။

“မဖြစ်နိုင်ပါဘူးကွာ၊ ဘတ်(စံ)ကား မမိရင် နောက်ကနေ ပြီးလိုက်ပြီး ချိကပ်တက်လို့ရတယ်။ လေယဉ်ပုံ မမိရင်တော့ ဘာမှုလုပ်လို့မရှိနိုင်ဘူးလေး။ ငေးကြည့်ရင်း ကျန်ရှင်ခဲ့ရုပါပဲကွာ”

CB

မောင်ချစ်အေးမှာ ပညာပါရမီ မပါဘူးလို့ ဆိုရမယ်။ ဖြေရမယ့် ခြာက်ဘာသာမှာ ငါးဘာသာကို ပိုင်ပိုင်နိုင်နိုင်ရတယ်။ အက်လိပ်စာ တစ်ဘာသာပဲ အားနည်းတာ။ ကံဆိုးချင်တော့ အဲဒီနှစ်မှာပဲ အက်လိပ်စာ မေးခွန်းက တော်တော်ခက်တယ်။ ဒါနဲ့ပဲ မောင်ချစ်အေး စာမေးပွဲကျပြန်တယ်။

တစ်ခု ပြောစရာရှိတာက အီအီချိန့်ပတ်သက်ပြီး မျှော်လင့်ချက်မရှိတော့တာကလည်း တွန်းအားလွှာဖေတဲ့ အချက်တစ်ခုကိုတာ ဝန်ဆံပါတယ်။ နောက်တစ်ခုကတော့ မောင်ချစ်အေးသာ ဆယ်တန်းအောင်ခဲ့ရင် အဖေတိုက တက္ကသိလ်ကို မဖြစ်မနေ တက်ခိုင်းမှာ သေချာပေမယ့် လွယ်တော့မလွယ်လူဘူး။ အိမ်ရဲ့ စီးပွားရေးအခြေအနေက မိသားတစ်စု စားလောက်ရုပ်ရှိတာ။ မောင်ချစ်အေးကို ကျောင်းဆက်ထားရမယ်ဆိုရင် အဖေ အရမ်းပင်ပန်းလိမ့်မယ်။

သားအကြီးဆုံးအနေနဲ့ အိမ်ရဲတာဝန်ကို ပုဂ္ဂိုလ်ပြောင်းယူဖို့ အချိန်ရောက်ပြီလို့ ထင်တယ်။ အရင်ကလည်း အဖွဲ့အလုပ်ကို ကူလုပ်ပေးနေကျပါ။ အုပ်သာက အပြည့်အဝ တာဝန်ယူချင်တဲ့သဘော။ အဖေကတစ်သက်လုံး ပင်ပင်ပန်းပန်း ကားပြင်ခဲ့ရလို့လား မသိ။ မျက်စိက သိပ်မကောင်းချင်တော့ဘူး။ မျက်မှန်တပ်ပေမယ့် သေးသေးဖဲ့ဖဲ့လေးတွေ ကပ်သီးကပ်သပ်လုပ်ရမယ့်ဟာမျိုးတွေကျရင် အခက်တွေ့လာဖြို့။ အဖွဲ့ကိုနားဖို့ပြောတော့ ...

“ဘာလဲ၊ မင်းက ငါ့ကို အနီးကြီးဖြစ်ပြီး အိမ်ငံးမစွမ်းဖြစ်နေပြီ ထင်လိုလား။ ဝပ်ရှာ့ဆရာဒိတ္ထခွဲတစ်ချောင်းကိုင်နိုင်သေးရင် အလုပ်ဖြစ်သေးတာပါပဲကဲ”လို့ ပြန်ပြောတယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကိုယ် တစ်သက်လုံး လုပ်လာတဲ့အလုပ်ကို ရုတ်တရက် ရပ်ပစ်လိုက်ဖို့ဆိုတာ ဘယ်လူယ်ပါမလဲ။

မောင်ချစ်အေးသူငယ်ချင်းတစ်ယောက်ရဲ့ အဖော်လိုပေါ့။ သူက သူ့ပိုင်တဲ့ ဘတ်(စ်)ကားကြီးကို သူကိုယ်တိုင် မောင်းခဲ့တာ။ အသက်ကြီးလာတော့ သားသမီးတွေက သူ့ကို အနားပေးလိုက်တယ်။ သားဖြစ်သူက ကားမောင်းတဲ့တာဝန်ကို ဆက်ယူတယ်။ အဘိုးကြီးလည်း နှစ်ပေါင်းလေးဆယ်လောက် နေ့စဉ် ကားမောင်းခဲ့ရာက ရှုတ်တရာက နားလိုက်ရတော့ မနေတတ် မထိုင်တတ် ဖြစ်နေတာပေါ့။

တစ်နေကုန် ဘာအလုပ်မှ မရှိဘဲ ယောင်ချာချာ ဖြစ်နေရော့။ အကျင့်က ပါနေတော့ ထိုင်ရင်တော် ဘတ်(စ်)ကားမောင်းနေတဲ့အခါမှာလို ကုလားထိုင်ကို တစောင်းမြို့ပြီး ထိုင်တတ်တာ။ တစ်ခါတစ်လေ တုတ်တစ်ချောင်းကို ဂိုယာထိုးသလို ဟိုယမ်းဒီယမ်း လုပ်နေတတ်သတဲ့။ နောက်ဆုံးတော့ သားဖြစ်သူက မန်ကိုပိုင်း တစ်ခေါက်လောက် အာသာပြု မောင်းခိုင်းလိုက်တော့မှုပဲ နေသာထိုင်သာရှိသွားသတဲ့။

အခု အဖော်လည်း ဒီအတိုင်းပဲပေါ့။ နားခိုင်းပေမယ့် မနေနိုင်။ မောင်ချစ်အေး ကားပြင်နေတဲ့အခါ အနားမှာ လာထိုင်ပြီး ဟိုကိုင်ဒီကိုင် ဝင်လုပ်တတ်တယ်။ ဒါနဲ့ပဲ ပေါ့ပေါ့ပါးပါးကိစ္စတွေ အဖော်ကို လုပ်ခိုင်းပြီး ပင်ပန်းမယ့်အလုပ်တွေ မောင်ချစ်အေးက လုပ်ရတယ်။

အဖေ ရှိနေတာကလည်း တစ်ခုတော့ ကောင်းတယ်။ မောင်ချစ်အေးက ကားပြင်တဲ့ကိစ္စကို တော်တော် ကျမ်းနေပြီခိုပေမယ့် တစ်ခါတစ်လေ အင်ဂျင်က ပညာပြနေတဲ့အခါ အဖော်အကူအညီကို ယူရတယ်။ ဒီနေရမှာ သမ္မာက စကားပြောတာပဲ။ အဖောက အင်ဂျင်သံကို နားထောင်လိုက်ရှုနဲ့ ချွှတ်ယွင်းချက်က ဘယ်နေရာမှာလဲ ဆိုတာ တတ်အပ်ပြောနိုင်တယ်။ ဆီလိုင်းက ဖြစ်တာလား၊ ပလပ်က ညာနေလို့လား၊ ကျိုင်ကြောင့်လား၊ ဘားတွေမလုံလို့လား စသည်ဖြင့်ပေါ့။ သူမှန်းတဲ့အတိုင်း မှန်သွားတဲ့အခါကျရင်လည်း ကလေးတစ်ယောက်လို ပျော်မြူးနေတတ်တယ်။ အဖော်ဆီက ပညာတွေ အများကြီးရတယ်။ ဒီပညာမျိုးက ကျောင်းမှာ သင်လို့မရဘူး။ လက်တွေ့လုပ်ရင်း လေ့လာယူရတာမျိုးပဲ။

ဒီလိုနဲ့ မောင်ချစ်အေးဟာ အဖေ စိတ်ချုလက်ချု မျက်နှာလွှဲနိုင်တဲ့အဆင့်အထိ ရောက်လာတယ်။ အဖော်အနေနဲ့လည်း အလုပ်က လုံးဝအနားယူရမယ့် အခြေအနေကို ရောက်လာတယ်။

အမေဆုံးသွားတဲ့အချက်ကြောင့်ပါပဲ။ အဲဒီနောက်မှာတော့ အဖောက စိတ်ရောလူပါ တော်တော် ကျသွားတယ်။ အလုပ်ကိုလည်း သိပ်စိတ်မဝင်စားတော့ဘူး။ မောင်ချစ်အေး ကားပြင်တဲ့အခါ အခြားလုပ်စရာ မရှိလို့သာ လာထိုင်ကြည့်နေပေမယ့် အာရုံဝင်စားပုံ မရဘူး။ ခါတိုင်း ဘေးက ကြည့်ရင်း ...

“နှပ်ကို သေသေချာချာ ကျပ်ကျ၊ ဒီနေရာက အရေးကြီးတယ်”

“အင်ဂျင်သံကို သိပ်သဘောမကျသေးဘူးကျ၊ ဆီအလိုက်မမှန်ဘူးထင်တယ်”

“တိုင်မင် နည်းနည်းမြှင့်နေတယ်ကွဲ”

“စလိုးချလိုက်ဦး”

“ဘယ်ရင်သံ ကြားတယ်မဟုတ်လား” စသဖြင့် မောင်ချစ်အေး သိပြီးသား တတ်ပြီးသားတွေကိုပဲ အကျင့်ပါပြီး ဝင်ဝင်ပြောနေကျ။ ခုကျတော့ ဘာမှမပြောတော့ဘဲ တွေတွေကြီးပဲ ငေးကြည့်နေတတ်တယ်။ တစ်ခါတစ်လေ မောင်ချစ်အေးက “ပလပ်တွေ ဖြုတ်ဆေးလိုက်ရင် ကောင်းမယ်နော် အဖေ”ဆိုတာမျိုး

ပြောရင်တောင် ရှုတ်တရက် မကြားသလိုဖြစ်နေပြီးမ “ဟေး... ဘာလဲကွာ၊ ဘာပြောတာလ” ဆိုပြီး
ထပ်မေးရတယ်။

တစ်ခါတော့ အဖောက အမှတ်တရ ပြောတယ်။

“ပုံးအရင် ... မင်း ကားပြင်တာကို ဂရမစိုက်ဘ တွေးနေငေးနေလို့ အဆူခံရတာ မှတ်မိသေးလားကွာ”

“အဲဒီလို ဆူဆူဆဲဆဲ သင်ခဲ့လို့လည်း ကျွန်ုတ် အချေလောက်ထိ ကျွမ်းကျင်လာတာပေါ့ အဖော့”

အဖောက ခဏ တွေးနေပြီးမှ ...

“အဲဒီတုန်းက မင်း ရည်းစားပူမိနေလို့လားကွာ”

မောင်ချုစ်အေးက ပြီးလိုက်ပြီး ...

“ဒါတွေက ပြီးသွားပါပြီ အဖော့”

“အဖောကတော့ မပြီးသေးဘူးကွာ။ အေးလေ ... အချေတော့ မင်းကို အဖေ ကိုယ်ချင်းစာတတ်လာပါပြီ”

မောင်ချုစ်အေး အဖော့ကို သနားသွားတယ်။

နောက်ပိုင်းကျတော့လည်း ဓမ္မာရုံမှာ ရပ်ကွက်ထဲက လူကြီးတွေနဲ့ ညာနေတိုင်း တရားဆွေးနွေးတဲ့
အလုပ်ကို လုပ်ဖြစ်သွားတယ်။ ဒီတော့မှပဲ ငေးငေးငိုင်ငိုင် မရှိတော့ဘဲ အဆင်ပြေသွားတော့တယ်။

CB

မောင်ချုစ်အေးမှာ ပညာပါရမီ မပါဘူးလို့ ဆိုခဲ့ဖူးတယ်နော်။ တကယ်ဆိုရင် ကျောင်းပညာပါရမီ
မပါဘူးလို့ပဲ ပြောသင့်တယ်။ ဆယ်တန်း မအောင်ပေမယ့် အသက်မွေးဝမ်းကျောင်းပညာမှာတော့ ဂုဏ်ထူးတွေ
တစ်သီကြီးနဲ့ အောင်ခဲ့တယ်လို့ ဆိုရမှာပဲ။

ပညာရဲ့သဘောကိုလည်း မောင်ချုစ်အေး ပိုပြီးနားလည်လာတယ်။ ပညာဆိုတာ အတတ်တစ်ခုကို
ကျွမ်းကျင်ခြင်းကို ခေါ်တာပဲ။ ဘွဲ့ရမှ ပညာတတ်လို့ ခေါ်လို့ရတာ မဟုတ်ဘူး။ အသက်မွေးဝမ်းကျောင်းပညာ
တစ်ခုကို ခြေခြေဖြစ်ဖြစ် တတ်ကျွမ်းတဲ့သူကိုလည်း ပညာတတ်လို့ ခေါ်လို့ရတာပဲ။ ကိုယ့်အလုပ်ကို
တကယ်ကြီးစားပြီး အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် ဖိနပ်ချုပ်တဲ့လူပဲဖြစ်ဖြစ်၊ ထိုးပြင်တဲ့လူပဲဖြစ်ဖြစ်
ပညာရှင်လို့ အခေါ်ခံထိုက်တယ် ထင်တာပဲ။

တစ်ခုတော့ ရှိတာပေါ့လေ။ အဲဒီလို ပညာရှင်မျိုးကတော့ ဘွဲ့ရတဲ့လူတွေလို့ လက်မှတ်ပြလိုက်တာနဲ့
အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ အခွင့်အရေးမျိုး မရနိုင်ဘူး။ အလုပ်နဲ့ သက်သေပြရတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်ကျမ်းကျင်တဲ့ ကိုစွာမှာတော့ ကိုယ်ဟာ ဆရာပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အကောင်းဆုံး နမူနာကတော့ ကိုခင်မောင်ဖွေးပေါ့။ နာမည်ကသာ ခင်မောင်ဖွေး၊ အသားကတော့ မည်းလိုက်တာ အထက်ဆင်ကတောင် အရှုံးပေးရမယ်။ တစ်ခါက သံကြန်တွင်းမှာ မောင်ချုပ်အေးဆီ သူ ရောက်လာတယ်။ သူ့မျက်နှာက အရောင်ဖျော့တော့တော့ ဖွေးတေးတေးဖြစ်နေလို့ နေများမကောင်းလို့လားလို့ မေးကြည့်တော့ ...

“မဟုတ်ပါဘူးကွာ၊ အရက်မှုးလာတဲ့ သူငယ်ချင်းတွေက နောက်ပြောင်ပြီး မျက်နှာကို အိုးမည်း သုတေသနတိလိုက်လိုပါ”တဲ့။

အဲဒီလောက်ထိ မည်းတဲ့ပုဂ္ဂိုလ်ပဲ။

သူက မော်တော်ကားစက်ပြင်ဆရာပါ။ အတန်းပညာအရည်အချင်းကတော့ ငါးတန်းခြောက်တန်းထက် မပိုဘူး။ မြန်မာစာကို ဖတ်တဲ့သူ နားလည်ရုံလောက်တော့ ရေးတတ်တယ်။ လျှောက်လွှာတွေ ဘာတွေ ဆိုရင်တော့ မောင်ချုပ်အေးကို လာရေးခိုင်းတတ်တယ်။ အိုးထိပ်စာကတော့ မတတ်သလောက်ပဲ။ တစ်ခုပဲ ရှုတယ်။ သူ့အလုပ်နဲ့ပတ်သက်တဲ့ မော်တော်ကားနာမည်တွေနဲ့ ကားပစ္စည်းတံဆိပ်၊ အင်ဂျင်းပိုင်တံဆိပ်တွေ ကိုတော့ အသေမှတ်ထားလို့ ဖတ်တတ်နေတယ်။ ဘာပဲဖြစ်ဖြစ် အတန်းပညာနဲ့ ပတ်သက်ရင်တော့ ရေးတတ် ဖတ်တတ်ဆိုတာလောက်သာရှိတယ် ဆိုရမယ်။

သို့ပေမယ့် ကားစက်ပြင်တဲ့နေရာမှာတော့ တော်တော်ကြီးကို ကျမ်းကျင်တယ်။ အဖေတို့ ကားကြီး အင်ဂျင်ကို ပိုင်းပိုင်သလိုမျိုးပဲ သူကလည်း ကားလေးအင်ဂျင်းပိုင်းမှာတော့ စပယ်ရှယ်လစ်ပါပဲ။ တာချို့ ဆရာဝန်တွေ လူနာရဲ့၊ အသားအရောကို ကြည့်ရှုနဲ့ ဘာရောက်ဖြစ်နေတယ်ဆိုတာ ခန့်မှန်းနိုင်တဲ့သောမျိုးပေါ့။ ကိုခင်မောင်ဖွေးကလည်း အင်ဂျင်သံကို နားထောင်ရုံနဲ့ ပြစ်ချက်ကို တန်းပြောနိုင်တယ်။ တစ်ခါက ကားတစ်စီးရဲ့ စက်သံကို နားထောင်ပြီး “ခင်ဗျားကားရဲ့ တိုင်မင်ဘတ်ကြီးကို တစ်လအတွင်း အသစ်လဲမှ ဖြစ်မယ်”လို့ ပြောလိုက်တယ်။

ကားပိုင်ရှင်ကလည်း အလုပ်များနေတော့ သတိမေ့နေတယ်။ သုံးပတ်လောက်အကြာမှာ တိုင်မင် ဘတ်ကြီး ပြတ်သွားရော့။ ကံကောင်းလို့ အင်ဂျင်နာမသွားတာ။ ဒီလိုကျမ်းလို့လည်း သူ့ဆီမှာ လာပြင်တဲ့ ကားတွေ များတာပဲ။

သူ့ဆီလာတဲ့လူတွေထဲမှာ ဆရာဝန်တွေလည်းပါတယ်။ အရာရှိတွေလည်းပါတယ်။ တရားသူကြီး၊ ရှေ့နေ့၊ လုပ်ငန်းရှင်၊ သဘော်သား စသည်တို့လည်းပါတယ်။ အင်းပေါ့လော့။ ဒီလိုလူတွေမှုလည်း ကားကောင်းကောင်း စီးနိုင်ကြတာကိုး။

ဒီလူတွေအားလုံးက ကိုခင်မောင်ဖွေးကို တလေးတစား ဆက်ဆံကြတယ်။ တချို့ကဆိုရင် ဆရာ လိုကောင် ခေါ်ကြသေးတယ်။ တစ်ခါတစ်လေများ သူကတောင် အပေါ်စီးကနေ ပြောဆိုဆက်ဆံလိုက် သေးတယ်။ တစ်ခါတုန်းက အရာရှိကြီးတစ်ယောက်ရဲ့ကားကို အင်ဂျင်ကိုင်ပေးရတယ်။ ပတ်ကားကိုင်ထားတာမို့ အသားမကျခင် ခပ်စီးစီးဖြစ်နေလိမ့်မယ်၊ သတိထားပြီး ချော့မောင်းပါ။ တစ်ပတ်လောက်ကြာရင် ပြန်လာပြီး ကျူးနှင်းလုပ်ပါလို့ မှာလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီအရာရှိက အရေးတကြီးကိစ္စ ပေါ်လာလို့ဆီပြီး နှယ်မြို့တစ်မြို့ကို ညာတွင်းချင်း မောင်းထွက်သွားတယ်။ လမ်းမှာတင် အင်ဂျင်းမျိုးဖြစ်ပြီး ထိုးရပ်သွားရော့။

ကိုခင်မောင်ဖွေးက သူ့စကား နားမထောင်ရကောင်းလားဆိုပြီး အပြစ်တင်တယ်။ ဟိုပူရှုလ်ကြီးကလည်း မျက်နှာင်ယေးလေးနဲ့။ ကိုခင်မောင်ဖွေးက ဒီကားကို သူ ထပ်မပြင်ပေးနိုင်ဘူးလုပ်လို့ တောင်းတောင်းပန်ပန်နဲ့ ချော့မော့ရသေးတယ်။

ကဲ ... ငါးတန်းမြောက်တန်းလောက်သာတတ်တဲ့ လူတစ်ယောက်ကို အရာရှိကြီးတစ်ယောက်က တလေးတစား ဆက်လံရတယ်ဆိုတာ ဘာမြောက်လဲ။

သူ့ပညာကြောင့်ပေါ့။ သူ့အလုပ်ကို တန်ဖိုးရှိအောင် ကြိုးကြိုးစားစား ဖြစ်စီးစီးလုပ်လိုပေါ့။

ဒါကိုကျဉ်းပြီး မောင်ချစ်အေးဟာ ကိုယ့်ရဲ့စိတ်ဓာတ်ကို ဖြင့်တင်ဖို့ အင်အားတစ်ခုရလဲတယ်။

မောင်ချစ်အေး ပိုင်နိုင်ကျွမ်းကျင်တာက ကားကြီးအင်ဂျင်တွေပဲ။ ဘတ်(စံ)ကားတို့၊ လော်ရီကားတို့မှာ တင်တဲ့ ခြားက်လုံးထိုး၊ ရှစ်လုံးထိုး ချက်ဗလက်တို့ ဖို့မြင်တို့ပေါ့။ တကယ်ဟဲဗီးကြီးတွေ။ ပြီးတော့ ဓမ္မတ်ဆီ အင်ဂျင်တွေ။ ခုနားက်ပိုင်းမှာ ကားကြီးတော်တော်များများက ဒီယော်အင်ဂျင် ပြောင်းတင်နေကြပြီ။ ဓမ္မတ်ဆီ အင်ဂျင်ကြီးလိုင်းကို ကိုင်တဲ့ မောင်ချစ်အေးတို့ အလုပ်ပါးလာတယ်။

ဒီအချိန်မှာ ကိုခင်မောင်ဖွေးနဲ့ တွေဖြစ်သွားတာပဲ။ သူက ပညာတော်ပေမယ့် နေရာအတည်တကျ မရှိဘူး။ အမိမိတွေ လိုက်ပြင်ရတော့ ကသီလင်တနိုင်တာပေါ့။ အလုပ်လည်း တွင်သင့်သလောက် မတွင်ဘူး။ ဒါနဲ့ပဲ မောင်ချစ်အေးဟိုအလုပ်ရုံးမှာ ပေါင်းလုပ်ကြဖို့ သဘောတူကြတယ်။ သူကလည်း မောင်ချစ်အေးကို ကားလေးအင်ဂျင်လိုင်း ပြောင်းကိုင်ဖို့ တိုက်တွန်းတယ်။

မောင်ချုစ်အေးဟာ ကိုခင်မောင်ဖွေးဆီက ပညာတွေကို အများကြီး လေ့လာခွင့်ရခဲ့တယ်။
မောင်ချုစ်အေးတို့ ကိုင်နေကျ ကားကြီးအင်ဂျင်တွေက ရှိုးရှင်းတယ်။ နောက်ဝင်တဲ့ ကားလေးအင်ဂျင်တွေက
ရှုပ်ထွေးတယ်။ ဘာပဲဖြစ်ဖြစ် အခြေခံကတော့ အတူတူပါပဲ။ လေ့ကျင့်အားရယ်၊ ဓာတ်ဆီငွေ့ရယ်ကို
အချိုးညီညီပေါင်းစပ်ပြီး မီးပွင့်ပေါက်ကဲခြင်းနဲ့ အင်ဂျင်ကို လည်ပတ်စေတာချည်းပါပဲ။ တိုင်မင်ကို ပင်နယ်နဲ့
လည်တာ၊ ချိန်းကြီးကို ဆဲတာ၊ ဘတ်ကြီးနဲ့ မွေ့တာ၊ မီးပေးတဲ့စနစ်ကို ပွိုင့်အစား မက်ဂနက်သုံးတာ၊ ဒိုင်စီ
ထည့်တာ စသည်ဖြင့် ပြောင်းလဲလာတာပဲ။ နောက်ပိုင်းလာတဲ့ကားတွေမှာ ခေတ်မိပစ္စည်းတွေ ထပ်ပြီး တပ်ဆင်
လာလို့ ရှုပ်ထွေးခက်ခဲ့တယ်လို့ ထင်ရတာပါ။

မောင်ချစ်အေးက အခြေခံကို ပိုင်နိုင်ပြီးသားဆိုတော့ မကြာခင်မှာပဲ ခေတ်ပေါ်ကားလေးအင်ဂျင်တွေ
ကိုလည်း ကျမ်းကျင်လာခဲ့ပါတယ်။ အချင့်တိတိအတွင်းမှာ တိုးတက်ခဲ့ရတာကလည်း ကိုခင်မောင်ဖွေးရဲ့
အကျင့်စရိတ်တစ်ခေကြာင့်ပါပဲ။

သူက ပညာတော့တော်တယ်။ သို့ပေမယ့် ခြေမလိမ့်ဘူး။ အပြင်ကို လှစ်ကနဲ့ လှစ်ကနဲ့ လစ်ထွက်သွားတော်တယ်။ အပေါင်းအသင်းလည်းများတယ်။ တော့လုံးပဲလည်း ဝါသနာပါတယ်။ ဉာဏ်ကျရင်မောင်ချစ်အေးတို့ မြို့နယ်အစပ်မှာရှိတဲ့ ရေကန်ကြီးမှာ ငါးသွားမှားတာလည်း ရှိသေးတယ်။

သူက မိန်းမကိစ္စတော့ ကင်းတယ်။ အချို့ရေးကို စိတ်မဝင်စားလို့တော့ မဟုတ်။ ဟိုတစ်ချိန်တုန်းက မိန်းကလေးတစ်ယောက်ကို အရှုံးအမှုး ချွဲခဲ့မိမှုးတယ်။ ကောင်မလေးကတော့ အသားမည်းလွန်းတဲ့ ကိုခိုင်မောင်ဖော်ဖော်ကို လုံးဝ စိတ်မဝင်စား။ ကိုခိုင်မောင်ဖော်ဖော်က မရမက ခါ်းကပ်တဲ့အခါမှာ ကောင်မလေး

စိတ်ညွစ်လာတယ် ထင်ပါရဲ။ တစ်ရက်မှာတော့ ကိုခင်မောင်ဖွေးကို စာတစ်စောင် ပြန်ပေးတယ်။ ကိုခင်မောင်ဖွေးလည်း ဝမ်းသာအားရနဲ့ ဖွင့်ဖတ်ကြည့်တော့ ကဗျာတို့လေးတစ်ပုဒ်ကိုပဲ တွေ့ရတယ်။

“လုပ်ကိုယ့်
ကျွန်းလာ
ပြန်ပါလေတော့ မီးသွေးသည်”

အဲဒီအချိန်ကစပြီး ကိုခင်မောင်ဖွေးဟာ မိန်းမတွေ့ကို စိတ်နာသွားခဲ့တာပဲတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ကြံ့မှုကြံ့တတ်ပလေတယ်။ အချို့ကံခေသူနှစ်ပေါ်က လာတွေ့ကြတာလေ။ တစ်ခုတော့ရှိတယ်။ မောင်ချုစ်အေးက သူ့လို မိန်းမတွေ့ကို စိတ်နာနေတာတော့ မဟုတ်ဘူး။

ကိုခင်မောင်ဖွေးဟာ ကားပြင်နေရင်းက အပေါင်းအသင်းတွေ လာခေါ်ရင်လည်း လိုက်သွားတာပဲ။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ တမ္မားမော်ထိုင်ပြီး စကားပြောနေတတ်တယ်။ တစ်ခါတစ်လေကျတော့ ...

“ဒီနေ့ ဘဏ္ဍာအခွန်နဲ့ စီးပွားကူးသန်းပဲ ရှိတယ်။ ပွဲကြီးပွဲကောင်းပဲဗျာ၊ လွတ်သွားလို့ မဖြစ်ဘူး”ဆိုပြီး ဘောလုံးပဲ သွားကြည့်ချင်ကြည့်တာ။ တစ်ခါတစ်လေမှာလည်း ...

“ကန်ထဲမှာ ငါးလင်ပန်းတစ်ကောင် ဝင်မွေနေတယ်ဗျာ။ ဒီကောင့်ကို မိအောင်ဖမ်းမှဖြစ်မယ်။ နှိမ့်ဆိုကန်ထဲက ငါးတွေ အကုန်လျှောက်စားပစ်မှာ စိုးရတယ်”လို့ ပြောပြီး ညနေ နည်းနည်းစောင်းတာနဲ့ ငါးများတဲ့ ထမ်းပြီး ရေကန်ကြီးဘက် ထွက်သွားတတ်တယ်။

ဒီလိုအခါမျိုးမှာ မောင်ချုစ်အေးကပဲ ပြင်လက်စ ကားကို ဆက်ကိုင်ပေးရတယ်။ ဒါကြောင့်လည်း အလေ့အကျင့်ပို့ရပြီး အချိန်တို့အတွင်းမှာ အောင်မြင်တဲ့ မက္လာင်းနှစ်တစ်ယောက် ဖြစ်ခဲ့တာပေါ့။

ကားကြီးအင်ဂျင်ကိုင်ရတာနဲ့စာရင် ကားလေးပြင်ရတာက အများကြီးသက်သာတယ်လို့ဆိုရမယ်။ ကားကြီးစက်ပစ္စည်းတွေက ကြီးကြီးမားမား လေးလေးလုလုတွေချည်းပဲ။ အင်ဂျင် အတင်အချလုပ်တဲ့အခါ ချိန်းဘလောက်ကြီးနဲ့ ခက်ခက်ခဲ့လဲ လုပ်ယူရတာ။

ပြီးတော့ ခေတ်ဟောင်းက အင်ဂျင်တွေဆိုတော့ အပိုပစ္စည်းကလည်း မရှိသလောက် ရှားနေပြီး အလားတူ ဆိုတာမျိုးကို ကြက်တန်းလို့နေရာက ဆိုင်တွေမှာ ခြေတိအောင် မွေနောက်ပြီး ရှာယူရတယ်။ ပစ္စည်းအသစ်လည်း မရတ်တဲ့ဘူး။ အဟောင်းထဲက လတ်တဲ့ဟာကိုပဲ ပြပြင်မွမ်းမံပြီး သုံးရတာများတယ်။

အင်ဂျင်ကလည်းဟောင်း၊ အပိုပစ္စည်းကလည်းဟောင်းဆိုတော့ အမျိုးအစားတူတာ ရရင်တောင် အမကိုက်တတ်ဘူး။ ကြီးနေရင် ကျောက်နဲ့တိုက်၊ တံစွဲးနဲ့စား၊ တွင်နဲ့သ၊ သေးနေရင် ဝရိန်ဖို့၊ တစ်ခါတစ်လေ ဘယ်လိုမှ ရှာမရတဲ့ပစ္စည်းဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်နည်းတစ်လမ်း ကြံ့ဖန်ပြီး ထွင်ထည့်ရတာပဲ။ အတော်လက်ဝင်တယ်။ အင်ဂျင်တစ်လုံး ကိုင်ပြီးဆိုရင်လည်း တစ်မော်တစ်မော်ကြာတတ်တယ်။ ဘရိတ်ဆုံးတို့၊ ဝါရှာတို့ဆိုရင် ပြည်တွင်းဖြစ်တွေပဲ သုံးခဲ့ရတာ။ ကြာရည်မခံဘူး။ တစ်ခါတစ်လေ စမ်းသပ်နေတုန်းမှာတောင် ပေါက်သွား ပျက်သွားလေ့ရှိတယ်။

အင်ဂျင်စိုင်ဆိုရင်လည်း ပက်ကင်ပုံးလိုက် ဝယ်လို့မလွယ်ဘူး။ ဓာတ်ဆီဆိုင်တွေမှာ ပါပါထက စုပ်ထုတ်ပေးတာကို သုံးရတာ။ ဒါတောင် အပြည့်မရဘူး၊ ခွဲတမ်းနဲ့။ များသောအားဖြင့်တော့ အပြင်ဆိုင်တွေက ပုလင်းနဲ့ထည့်ရောင်းတာတွေကို ဝယ်သုံးရတယ်။ အရည်အသွေးက မကောင်းရတဲ့အထဲ အရောအနွောက ပါလိုက်သေးတယ်။ အဖေဆိုရင် သူတို့ အရင်က သုံးခဲ့တဲ့ ရဲ(လ်)တံဆိပ် အင်ဂျင်စိုင်အကြောင်း တသေ ပြောတတ်တယ်။ အိမ်မှာတောင် ပုံးအဟောင်းတွေ ရှိသေးတယ်။

ခုနောက်ပိုင်း ကားလေးအင်ဂျင်တွေ ကိုင်ရတာကျတော့ သိပ်အဆင်ပြောသားပြီ။ အပိုပစ္စည်းတွေက ပေါတာကိုး။ ပစ္စည်းအမျိုးနှစ်ဆယ်လောက်ကို ဆိုင်တစ်ဆိုင်ထဲမှာ စုံအောင်ဝယ်လို့ရတယ်။ လိုရင် တစ်မျိုး နှစ်မျိုးပဲ။ ပစ္စည်းတွေက အသစ်ဆိုတော့ အရင်လို စားနော၊ ဖို့နော၊ သာနေစရာ၊ မလိုဘူး။ တပ်လိုက်တာနဲ့ ဂျပ်ကနဲ့ ဖစ်ဆိုက်ပဲ။ ပြီးတော့ ဘားကရှင်းတာကအစ လက်ဖဝါးတွေ အသားမှာတက်တဲ့အထိ ကိုယ့်ဘာသာ လုပ်ရတာမျိုး၊ မဟုတ်တော့ဘူး။ ဘားကရှင်းတဲ့ဆီ သွားအပ်လိုက်ရှုံးပဲ။ ကာဗျူးကိုက်တာ ကိုင်တဲ့လူဆိုလည်း သပ်သပ်ရှိတယ်။

ဒီတော့ မက္ခင်းနစ်အနိုင် အများကြီး ဝန်ပေါ့သွားတယ်။ လုပ်ရကိုင်ရတာ အဆင်လည်းပြောတယ်။ မြန်မြန်လည်းမြန်မြန်တယ်။ အင်ဂျင်စိုင်တို့ ဘရိတ်ဆီတို့ဆိုရင်လည်း ပေါသလား မမေးနဲ့။ တံဆိပ်မျိုးစုံ ကြိုက်ရာ ရွေးဝယ်။ အင်ဂျင်စိုင်ဝယ်ရင် ဆပ်ပြောတို့၊ တိရှုပ်တို့ လက်ဆောင်ပေးတာမျိုးတောင် ရှိတယ်။

လုပ်ရကိုင်ရတာ သက်သာသလို လက်ခကျတော့လည်း ကားကြီးကိုင်ရတာထက် ပိုရတယ်။ ကားမော်ဒယ်မြင်းလေ ဈေးပိုရလေပဲလို့တောင် ပြောနိုင်တယ်။ မြန်မြန်လည်းပြီး၊ ငွေလည်းပိုရဆိုတော့ တွက်ခြေကိုက်တာပေါ့။

ဒီလိုနဲ့ပဲ မောင်ချစ်အေးရဲ့ စီးပွားရေးအခြေအနေဟာ ကောင်းတဲ့ဘက်ကို ဦးတည်လာခဲ့ပါတယ်။

CB

J || ||

“ရှင် ကားပြင်နေတာပဲ ကောင်းလိမ့်မယ်ထင်တယ်”လို့ အိအိချို့က ပြောခဲ့တယ်နော်။

မောင်ချုစ်အေးက အီအိချို့ရဲ့စကားကို ပြောတောင်တဲ့သူပါ။ နှုတ်က ဖွင့်ပြောတာ မဆိုထားနဲ့၊ မျက်လုံးနဲ့ အမိန့်ပေးတာကိုတောင် နာခဲ့တာ မဟုတ်လား။

ဟိုအရင်အခါနီက အီအိချို့နောက်ကို မောင်ချုစ်အေး လိုက်လာတော့ အီအိချို့က ပြတ်ကနဲ့ စူးစုံရဲ့ တစ်ချက်လိုက်ကြည့်လိုက်တယ်လေ။ အသံထွက်မလာပေမယ့် “ရပ်လိုက်”လို့ အမိန့်ပေးလိုက်သလိုပါပဲ။ ဒီအခါမှာ မောင်ချုစ်အေးဟာ မီးနိုက် မြင်လိုက်တဲ့ ဒရိုင်ဘာတစ်ယောက်လို့ ဘရိုတ်ကို ဒက်စတော့ နှင့်လိုက် မိတော့တာပဲလေ။

အခုလည်းပဲ မောင်ချုစ်အေးဟာ အီအိချို့ရဲ့ ပြဋ္ဌာန်းချက်အတိုင်း ကားပြင်နေပါတယ်။ အီအိချို့ကို သတိရတဲ့အခါတိုင်း ကားပြင်တယ်။ ထူးဆန်းတယ်နော်။ အလွမ်းကို တုံ့ပြန်တဲ့နေရာမှာ တချို့က အရက်သောက်တယ်၊ တချို့က တေပေလေလွင့်တယ်၊ တချို့က တွေဝေးငိုင်တယ်၊ တချို့က ဒေါသနဲ့ ရမ်းကားတယ်။

လွမ်းလို့ ကားပြင်တယ်ဆိုတဲ့လူကတော့ မောင်ချုစ်အေးတစ်ယောက်ပဲ ရှိမယ်ထင်ပါတယ်။

မောင်ချုစ်အေး အမြင်ကတော့ ခုလို့ ကားပြင်နေတာဟာ အီအိချို့ကို ချုစ်နေဆဲဖြစ်ကြောင်း သက်သေ ပြနေတာပဲလို့ ထင်တယ်။ များများလွမ်းလေ၊ များများကားပြင်လေ၊ များများတိုးတက်လာလေပဲပေါ့။ ဒီလို လွမ်းနည်းပျိုးကိုတော့ အီအိချို့လည်း ထောက်ခံချက်ပေးနိုင်မှာပါ။ မောင်ချုစ်အေးဟာ အလွမ်းနဲ့ အကျိုး ပေးတယ် ထင်ပါရဲ့။

CB

ကိုခင်မောင်ဖွေးဟာ ခြေများတယ်လို့ ပြောခဲ့တယ်နော်။ တကယ်ပါပဲ။ မောင်ချုစ်အေးက ကျွမ်းကျင်လေ သူက အပြင်ထွက်ချင်လေပဲ။

“အင်ဂျင်ကိုင်တဲ့နေရာမှာ စွဲစပ်သေချာတာကတော့ ခင်ဗျားနဲ့ ကျွန်းတော် တူတူလောက်ပဲ။ ဒါပေမယ့် စိတ်ရှုည်တဲ့နေရာမှာတော့ ခင်ဗျားက သာတယ်”လို့ ကိုခင်မောင်ဖွေးက မောင်ချုစ်အေးကို ပြောတယ်။ အဲဒီလို ချိုးကျိုးပြီးနောက် ...

“ဒီကားတော့ ခင်ဗျားပဲ လက်စသတ်လိုက်ပါတော့ဗျား။ ခင်ဗျားကို ကျွန်းတော် စိတ်ချပါတယ်။ အုနာတွေကလည်း ခင်ဗျားလက်ရာကို သဘောကျေနေကြပြီ”ဆိုပြီး မောင်ချုစ်အေးနဲ့ ထားခဲ့၊ သူကတော့ အပေါင်းအသင်းတွေနဲ့ လိုက်သွားရော့။ အပေါင်းအသင်းဆိုတာလည်း ကားသမားတွေပဲ များပါတယ်။ သူ့ဆီမှာ ကားလာပြင်တဲ့လူတွေထဲမှာ မော်တော်ကားဝယ်ရောင်းသမားတွေ ပါတယ်။ သူတို့က ကားတစ်စီး ဝယ်ဖို့ သွားကြည့်တဲ့အခါ အင်ဂျင်အနေအထား စစ်ဆေးပေးဖို့အတွက် ကိုခင်မောင်ဖွေးကို ခေါ်သွား တတ်တယ်။ အဆင်ပြေတဲ့အခါ သူ့ကို ပညာကြေးပေးတာပေါ့။

သူကလည်း ဒီလို သွားလာနေရတာကို ပျော်တယ်။ ဒီလိုနဲ့ပဲ သူလည်း ကားပွဲစားလိုင်းဘက် ကူးသွားပြီး ဝပ်ရော့ကို မောင်ချုစ်အေးဆီ လွှဲခဲ့တော့တာပဲ။ သူက မောင်ချုစ်အေးကိုလည်း ဆွယ်သေးတယ်။

မောင်ချစ်အေး ခေါင်းခါလိုက်တယ်။ ဟူတ်တယ်လေ၊ အီအိချိက “ရှင် ကားပြင်နေတာပဲ ကောင်းလိမ့်မယ်ထင်တယ်”လို့သာ ပြောခဲ့တာ။ “ခွဲစားလုပ်နေတာ ကောင်းလိမ့်မယ်ထင်တယ်”လို့ ပြောခဲ့တာမှ မဟုတ်ဘူး။

မလုပ်ဘူးဆိုပေမယ့် ပွဲစားသဘောမျိုး ဖြစ်သွားတာတော့ ရှိတာပေါ့။ မောင်ချစ်အေးက ဝယ်ရောင်း
ပွဲစားတွေနဲ့ ခင်မင်နေမှန်းသိတဲ့ ကားအုံနာတရုံးက သူတို့ကား လာပြင်ရင်း ကားရောင်းချင်တဲ့အကြောင်း
သတင်းပေးသွားတတ်တယ်။

မောင်ချစ်အေးက ကိုခင်မောင်ဖွေးတို့ကို ပြောပြ၊ အရောင်းအဝယ်ဖြစ်ရင် သူတို့ရတဲ့ ပွဲခထဲကနော မောင်ချစ်အေးကို ခွဲပေးတတ်တယ်။ မောင်ချစ်အေးက မယူချင်ဘူး ပြောတော့ ...

“မယူလို့ မရဘူး။ သံချောင်းခေါက်တဲ့လူ၊ လိပ်စာပေးတဲ့လူကို ရှယ်ယာခွဲပေးရတာ ထုံးစံပဲ”ဆိုပြီး
အတင်းပေးတယ်။

ဒီလိန္ဒာ၊ တစ်လ တစ်ခါ နှစ်ခါ ဆိုသလို အပိုဝင်ငွေလေး ရလာပြန်တယ်။ ဒါအပြင် ကိုခင်မောင်ဖွေးက နောက်ထပ်တစ်ဆင့်တက်ပြီး စည်းရုံးလာပြန်တာက ...

“ခင်ဗျားမှာ စွဲပိုင်းလျှော့လျော့လျော့ ရှိလာပြီပဲ။ ကားလေးတစ်စီးလောက်တော့ ဆွဲထားဖို့ကောင်းတယ်”ဆိုပြီး ကားဝယ်ခိုင်းပြန်ရော့။ သူတိုက်တွန်းတာနဲ့ ဆေးဘော်ဒီ သန်းပြီး အင်ဂျင်ကျနေတဲ့ ပတ်ဘလစ်ကာလေး တစ်စီးကို ဖျော်ချောင်းချောင်းနဲ့ ဝယ်ဖြစ်သွားတယ်။ အင်ဂျင်က အရေးမကြီးဘူးလေ။ ကိုယ့်ဘာသာ လုပ်ယူလို ရတယ်။

ကံကောင်းချင်တော့ မောင်ချစ်အေး ကားဝယ်ပြီး မကြာခင်မှာပဲ ကားဖျေးတွေ တရိပ်ပိုပ်
တက်လာတယ်။ မောင်ချစ်အေးရဲ့ကားလည်း ဖျေးကောင်းရလို့ ရောင်းလိုက်တယ်။ တော်တော်လေး စားလိုက်
ရတယ် ဆိုပါတော့။

ဒီလိန့် နောက်တစ်စီး ထပ်ဝယ်၊ မြတ်ရင် ပြန်ရောင်း။ ဆိုးတော့မဆိုးဘူး။ ကားလည်း စီးရတယ်၊ ဝင်ငွေလည်း တစ်ဖက်တစ်လမ်းက ပိုရတယ်။ စက်ပြင်ဆရာရဲ့ ကားဆိုတော့ အင်ဂျင်ပိုင်း စိတ်ချုရတယ်ဆိုပြီး အေးပိုရတတ်သေးတယ်။

C.B

မောင်ချစ်အေးရဲ့ စီးပွားရေးအခြေအနေဟာ တော်တော်ကောင်းလာပြီ။ အလုပ်ရုံမှာလည်း ပြင်မယ့် ကားတွေက ရက်ချိန်းနဲ့ကို တန်းစီထောင်းနေရတဲ့ အခြေအနေ ရောက်လာပြီ။ လက်ထောက်တပည့်နှစ်ယောက်နဲ့ ပညာသင်ချာတိတ်နှစ်ယောက် ရှိလာပြီ။

မောင်ချစ်အေး ခုလိုအောင်မြင်လာတာဟာ ကိုခင်မောင်ဖွေးရဲ့ အကူအညီလည်းပါတယ်။ အဖော့ရဲ့ ကျေးဇူးလည်းပါတယ်။ မောင်ချစ်အေးဟာ ကားပြင်တဲ့အခါမှာ အဖော့ရဲ့မှုအတိုင်း လိုက်နာတယ်။ အဖော့သွန်သင်တာကိုလည်း မမော့ဘူး။

“အင်ဂျင်တစ်လုံးကို ကိုင်တဲ့အခါမှာ ခွဲစိတ်ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်အပေါ်ထားတဲ့ စိတ်မျိုးနဲ့ လုပ်ရမယ်ကွဲ”လို့ အဖောက ဆိုတယ်။ ကိုယ့်ဆီ အလုပ်လာအပ်တဲ့လူတွေအပေါ်မှာလည်း စေတနာထားရမယ်။ ကိုယ်ပြင်ပေးလိုက်တဲ့ကားက ကောင်းသွားလို့ ကားပိုင်ရှင်ပျော်သွားတာကို ကြည့်ပြီး ကိုယ်လည်း စိတ်ချမ်းသာရတယ်။

ကားတစ်စီး ပြင်ပြီးလို့ ကားပိုင်ရှင် လာယူပြီးဆိုရင် အဖောက ...

“ခင်ဗျားရဲ့ မျက်နှာကို နောက်တစ်ခါ မမြင်ချင်ဘူး”လို့ ပြောလေ့ရှိတယ်။

ရုတ်တရက်တော့ ဟိုလူတွေ လန်းသွားကြတာပေါ့။ အဖောက ဘာများအလိုမကျတာရှိလို့ ခုလိုဘုကျကျ ပြောတာလဲလို့ ထင်ကြတယ်။ နောက်တော့မှ အဖော ပြင်ပေးလိုက်တဲ့ကားဟာ နောက်တစ်ကြိမ် ပြန်လာစရာ မလိုလောက်အောင် ကောင်းသွားရမယ်လို့ အာမခံတဲ့စကားမှန်း သိပြီး ကျေနပ်သွားကြတယ်။

မောင်ချစ်အေးက အဖော့လို့ ပါးစပ်က ထုတ်မပြောပါဘူး။ ကားတစ်စီး ပြင်ပြီးလို့ ပိုင်ရှင်က လာယူတဲ့ အခါ ကားထွက်ခါနီးမှာ ကားဘော်ဒီကို ပုတ်ပြီးနှုတ်ဆက်လိုက်တာလောက်ပါပဲ။

အခုလို ကားတွေကို နောက်တစ်ခါ ပြန်မလာရအောင် ပြင်ပေးလိုက်တဲ့အတွက် တစ်ခါပဲ စားရမှာပေါ့၊ ကိုက်ပါ့မလားလို့ ထင်စရာရှိတယ်။ ဒီလိုမဟုတ်ဘူး၊ မောင်ချစ်အေး စိတ်တိုင်းကျပြင်ပေးလိုက်လို့ လျည့်ကြည့်စရာ မလိုလောက်အောင် ကောင်းသွားတဲ့ ကားပိုင်ရှင်တွေက သူတို့ရဲ့ အသိမိတ်ဆွေတွေကို ကားပျက်ရှင်မောင်ချစ်အေးဆီမှာ ပြင်ဖို့ ထောက်ခံလမ်းညွှန်ပေးကြတယ်။ တရာ့ဆို ကိုယ်တိုင်လိုက်လာပြီး မိတ်ဆက်ပေး အပ်နှုပ်ပေးကြတယ်။ သတ္တာသားတစ်ယောက်ဆုံးရင် ...

“ကျွန်ုတ်သာ လေယာဉ်ပုံ ဝယ်စီးရင်လည်း ကိုချစ်အေးဆီမှာပဲ ပြင်မှာပဲ”လို့တောင် ပြောသေးတယ်။

မောင်ချစ်အေးအိမ်က တော်တော် ဟောင်းနှစ်းအိုမင်းနေပြီး ဒါကြောင့် နှစ်ထပ်တိုက်ခံအိမ်အဖြစ် ပြင်ဆောက်လိုက်တယ်။ ဘေးကပ်လျက်မှာရှိတဲ့ ပေအစိတ် မြေကွက်ကို ဝယ်ပြီး အလုပ်ရုံဆောက်တယ်။

အဖော့နဲ့ အငယ်ဆုံးကောင် ချစ်ထွေးတို့က အပေါ်ထပ်မှာ နေကြတယ်။ အောက်ထပ်မှာတော့ မောင်ချစ်အေးရဲ့အခန်းရှိတယ်။ အလုပ်သမားတွေက အလုပ်ရုံထဲမှာပဲ အိပ်ကြတယ်။ နှမတွေက အိမ်ထောင်တွေ ကျပြီး သီးခြားနေနေကြပြီး စားရေးသောက်ရေးနဲ့ အိမ်မှုကိစ္စလုပ်ဖို့ အဒေါကြီးတစ်ယောက်ကို လခ ကောင်းကောင်းပေးပြီး ခေါ်ထားတယ်။

အဒေါကြီးရဲ့ အမိကတာဝန်ကတော့ ဟင်းကောင်းကောင်းချက်ဖို့ပဲ။ အဖော့ဘာ အသက်ကြီးလာတာလည်းတစ်ကြောင်း၊ တစ်သာက်လုံး ချိုးခြီးချွေတာခဲ့ရတာကလည်း တစ်ကြောင်းကြောင့် ထင်တယ်။ ခုချို့မှာ အစားကောင်းကို မက်မောတတ်လာတယ်။ မောင်ချစ်အေးကလည်း ကျွေးနိုင်တဲ့အခြေအနေ ရောက်လာတော့ အဖော့စားချင်တာမှန်သူ့ ကျွေးတယ်။ တစ်ခါတစ်လေကျတော့ အဖော့ ...

“မင်းတို့အမေဟာ ဒီလို ကောင်းကောင်းစားမသွားရရှာဘူး”လို့ တမ်းတမ်းတတ ပြောတတ်သေးတယ်။

အိမ်မှာ ဟင်းကောင်းကောင်းချက်ရတဲ့ နောက်အကြောင်းတစ်ခုကတော့ ချံထွေးကြောင့်ပါပဲ။ ဒီကောင်က ငယ်ငယ်ကတည်းက အစားကောင်း မက်တတ်တဲ့ကောင်။ မောင်ချို့အေးတို့ မိသားစုထဲမှာ ဒီကောင်ဟာ ကံအကောင်းဆုံးပဲ။ သူအချုပ်လေးရောက်တဲ့အချိန်မှာ စီးပွားရေးက အဆင်ပြေလာတာကိုး။

ခုခိုရင် ချံထွေးဟာ ငယ်ငယ်ကလို ဘဲဉာဏ်တစ်ခြမ်းပဲ စားရလို့၊ ပလပ်စတစ်ဘောလုံးကလေး ပူဆာတာ မရလို့ ရုံးကြီးတင် ငါရတဲ့ကောင်လေး မဟုတ်တော့ဘူး။

ပြည့်ပြည့်စုစုနဲ့ နေထိုင်စားသောက်ဝတ်ဆင်နိုင်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်နေပြီ။ ဂျင်းဘောင်းဘိ လိုချင်တယ်ဆို ချက်ချင်း၊ ဝေါက်းရှူးလိုချင်တာဆို ချက်ချင်း၊ ဝေါ့ခဲ့မန်းကက်ဆက်လိုချင်တယ်ဆို ချက်ချင်း၊ ကွန်ဗျူဗျာလိုရင်တယ်ဆိုတာတောင် နှစ်ဆယ့်လေးနာရီအတွင်း ဝယ်ပေးခဲ့တာ။ မောင်ချို့အေးက အသားကုန် လိုက်လျောတာကြောင့် အဖောကတောင် ...

“ဒီကောင့်ကို သိပ်အလိုမလိုက်နဲ့ကွဲ။ တော်ကြာ ပေါ်ကြာ့လေးဖြစ်ပြီး ပျက်စီးသွားဦးမယ်”လို့ ဟန့်တားသေးတယ်။

မောင်ချို့အေးကတော့ ကိုယ်ငယ်ငယ်က ဘဝနဲ့ နှိုင်းယုံ့၊ ကိုယ်ချင်းစာကြည့်ခဲ့တာပါ။ မောင်ချို့အေး သူအချုပ်တုန်းက ဒီလို အခွင့်အရေးမျိုး မရခဲ့ဘူး။ လူငယ်တစ်ယောက်အနေနဲ့ ပျော်ပျော်ပါးပါး မနေခဲ့ရဘူး။

ကျောင်းက ပြန်ရောက်တာနဲ့ အဖွဲ့အလုပ်ကို ကူလုပ်ရတယ်။ ရေခံပုံရတယ်။ မကြာခဏဆိုသလိုပဲ လမ်းမှာ ထိုးပုပ်နေတဲ့ကားကို အဖော်အတူ သွားပြင်ပေးရတယ်။ ညည်နက်သန်းခေါင် ဖြစ်ချင်လည်းဖြစ်မယ်။ ခုက်ခုက်တုန်းအောင်ချမ်းတဲ့ ဆောင်းမန်က ဝေလီဝေလီးလည်း ဖြစ်ချင်ဖြစ်မယ်။ အိပ်လို့ကောင်းတုန်း လာနိုးလို့ အိပ်ရေးမဝတဝနဲ့ မျက်လုံးကို ပွုတ်သပ်ပြီး လိုက်ချင်လည်း လိုက်သွားရမယ်။

အဝတ်အစားကောင်းကောင်း မရှိခဲ့ဘူး။ အီအိချိနဲ့တွေ့ပြီးမှ အသုံးစရိတ်ကို ချွေတာပြီး ရှုပ်အကျိုး အဖြူလေးနှစ်ထည် ဝယ်ဖြစ်ခဲ့တာ။ အီအိချို့ကတော့ မောင်ချို့အေးဟာ အကို့အဖြူတစ်မျိုးတည်းကိုပဲ မြတ်မြတ်နိုးနိုး ဝတ်တတ်တဲ့လူလို့ ထင်ခဲ့လေမလား မသို့။

ရှစ်တန်းလောက်တည်းက အဖွဲ့အလုပ်မှာ ဝင်ကူခဲ့ရတော့ ကစားချိန်ရယ်လို့ သိပ်မရှိခဲ့ဘူး။ မောင်ချို့အေးက ဘောလုံးကန်တာ ဝါသနာပါတယ်။ အတော်အသင့်လည်း ထူးချွန်ပါတယ်။ သို့ပေမယ့် အမြဲကန်နိုင်တာ မဟုတ်ဘူး။ အလုပ်အားတဲ့အချိန်ကလေးကျမှ ပြီးကန်ရတာ။ တစ်ခါတစ်လေ ဘောလုံးကန်ဖို့ သွားခါနီးကျမှ အရေးပေါ်အလုပ်က ပေါ်လာတဲ့အခါ ငါတောင်ငါးချင်တယ်။

လူငယ်တို့သဘာဝ လမ်းထိပ်အုတ်ခုံမှာ ဂစ်တာတိုး၊ သိချုပ်းဆိုး၊ ပိုင်းဖွဲ့စကားပြောတာမျိုး တစ်ခါတစ်လေမှ ဝင်ပါနိုင်တယ်။ လမ်းထိပ်က ပုံးလွင့်လာတဲ့ ဂစ်တာသံကို နားထောင်ရင်း အဖော်ကားပြင်တဲ့ ဘေးမှာ ငါတ်တုတ်ထိုင်ပြီး မီးပြေားခဲ့ရတဲ့ညတွေ အများကြီးပေါ့။

လက်ဖက်ရည်ဆိုင်လည်း တစ်ခါတစ်လေမှ ထိုင်ဖြစ်တာပါ။ လက်ဖက်ရည်သောက်ကြတဲ့အခါ သူများ တိုက်တာကိုချည်း အမြဲသောက်နေလို့ မဖြစ်ဘူးလေ။ ကိုယ်ကလည်း တစ်လျှည့်ပြန်တိုက်မှ ကောင်းမှာပေါ့။ မောင်ချုစ်အေးမှာ အဲဒီလောက် သုံးနိုင်စွာနိုင်တဲ့အင်အား မရှိဘူး။

ပညာရေးမှာကော့။ သူများတွေလို့ ကျျှရှင်ယူဖို့ ဝေးလို့။ စာကျက်ချိန်ကိုတောင် အလုပ်ချိန်ထဲက ဖဲ့ပေးမှရတာ။ အဖေတို့က မောင်ချုစ်အေးကို မညှာမတာ ခိုင်းချင်ကြတာတော့ မဟုတ်ပါ။ သို့ပေမယ့် သူတို့လည်း ဘယ်တတ်နိုင်မလဲ။ အလုပ်သမားငှားဖို့ အခြေအနေ မပေးတော့ သားအကြီးဆုံးဖြစ်တဲ့ မောင်ချုစ်အေးကာပဲ အလိုက်သိစွာ ကူညီခဲ့ရတာပါပဲ။

ချုစ်ထွေးအလျှည့်မှာတော့ အဲဒီလို့ ချို့ချို့တဲ့တဲ့ မဖြစ်ရအောင် အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့တာပါ။ မောင်ချုစ်အေးကလည်း တတ်နိုင်တဲ့အခြေအနေမှာ ရှိနေပြီကိုး။ ဒီကောင်ကလည်း အစ်ကိုရဲ့အထာကိုသိတော့ “ဟိုဟာ လိုချင်တယ်၊ ဒီဟာ ဝယ်ပေးပါဦး”ဆိုပြီး မကြာခဏဆိုသလို ပူဆာတတ်တယ်။ မောင်ချုစ်အေးကလည်း လိုက်လျောာတာ များပါတယ်။

အဲဒီအတွက် ချုစ်ထွေးဘက်က ပြန်လည်တုံးပြန်လာတဲ့ကိစ္စကတော့ ထိုက်တန်တယ်လို့ ဆိုရမယ်။ ဒီကောင်က ဉာဏ်ကောင်းတဲ့အချက်ပါပဲ။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွင်ခွင့် နေတတ်ပေမယ့် စာကိုတော့ ကြိုးစားတယ်။

ဒီကောင် ဆယ်တန်းရောက်တော့ သူတို့သူငယ်ချင်းငါးယောက်စုပြီး စာသင်ရိုင်းလုပ်ချင်တယ် ပြောတယ်။ နာမည်ကြီး ဆရာ ဆရာမတွေကို ပညာကြေး ကောင်းကောင်းပေးပြီး သင်ခိုင်းလိုက်တယ်။ ပင်ကိုယ်ကလည်း စာတော်တဲ့လူဆိုတော့ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးခဲ့နဲ့ အောင်တယ်။ အမှတ်ထွေးကလည်း ကောင်းတော့ ဆေးတာကြားသို့လိုပ်ဝင်ခွင့်ရနိုင်တဲ့ အခြေအနေပဲ။

သို့ပေမယ့် ဒီကောင်က ဆေးကျောင်း မတက်ချင်ဘူး။ သူ ဝါသနာပါတာက ကွန်ပျူးတာ။ ဒီမှာတင်ပဲ အဖေနဲ့ သူနဲ့ ငြင်းကြွေးကြတော့တာပဲ။ အဖေ အသက်ငါးဆယ်ကျော်မှ ဒီကောင့်ဂို့ မွေးခဲ့တာဆိုတော့ သူတို့ နှစ်ယောက်ဟာ သားအဖနဲ့ မတူဘူး။ မြေးအဘိုးလို့ ဖြစ်နေတယ်။ ဒီကောင်ကလည်း အဖေးကို ကြောက်တာ မဟုတ်ဘူး။ အဖေဆူရင်လည်း ဟီးဟီးဟဲ့ဟဲ့နဲ့ ရူးသလိုပေါ်သလို လုပ်ပစ်တတ်တာ။

အခုကိစ္စမှာလည်း ဒီကောင်က ...

“ဒါဆိုလည်း ဒီကိစ္စ ကိုကြီးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပေါ့”ဆိုပြီး မောင်ချုစ်အေးဘက် လွှဲချဲလိုက်တယ်။ ဒီကောင်က လူလည်ပဲ။ မောင်ချုစ်အေးက သူ့ဘက်ပဲ လိုက်မယ်ဆိုတာ သိနေတာကိုး။ မောင်ချုစ်အေးကလည်း စာသင်တယ်ဆိုတာ သူ ဝါသနာပါတဲ့ ဘာသာရပ်ကို သင်မှ စိတ်ဝင်စားမှုရှိပြီး ထူးချွန်နိုင်တယ်။ သူ ဝါသနာ မပါတာကို အတင်းသင်ခိုင်းရင် စိတ်လေပြီး စာမေးပွဲကျတာတွေဘာတွေ ဖြစ်နိုင်တယ်လို့ ဝင်ပြောတော့ အဖေလည်း သဘောတူလိုက်ရတာပေါ့။

ဒီလိုနဲ့ ချုစ်ထွေးလည်း ကွန်ပျူးတာတကြသို့လ် တက်ခွင့်ရသွားတယ်။

ဘာပဲဖြစ်ဖြစ် အဖေတို့ အမေတို့ရဲ့ ဆန္ဒတစ်ခုတော့ ပြည့်ဝသွားတာပေါ့။ သူတို့က (အထူးသဖင်း အမေက) မောင်ချုစ်အေးကို ဘွဲ့ရပညာတတ် ဖြစ်စေချင်တယ်။ ကံမပါလို့ မဖြစ်ခဲ့ဘူး။ အခုတော့ ချုစ်ထွေးက

ဒီအခွင့်အရေးကို ရခဲ့ပြီ။ မောင်ချုစ်အေးကလည်း အဖေတို့ အမေတို့၊ ဆန္ဒအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ဝမ်းသာရှုက်ယူတယ်။ ချုစ်ထွေးရဲ့ အောင်မြင်မှုကို အမေ မြင်တွေ့မသွားရရှာတာကိုတော့ စိတ်မကောင်းဘူး။

C B

မောင်ချုစ်အေးမှာ အိမ်ရှိတယ်။ ကားရှိတယ်။ ဝင်ငွေကောင်းတဲ့လုပ်ငန်းရှိတယ်။ သာမန်အားဖြင့်ဆိုရင် ပြည့်စုံတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီလို့ ဆိုနိုင်တယ်။ သို့ပေမယ့် တစ်ခုခု လိုအပ်နေသလို အမြိတမ်း ခံစားရတယ်။

ခုအချိန်မှာ အိအိချိုဟာ မောင်ချုစ်အေးကို သတိတောင်ရမှာ မဟုတ်တော့ပါဘူး။ မောင်ချုစ်အေးရဲ့ နာမည်ကိုတောင် မေ့တော့တော့ ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေါ့လေ။ အလုပ်ရှင်သူငွေးတစ်ယောက်ဟာ သူအလုပ်ဖြူတ်ပစ်ခဲ့ဖူးတဲ့ အလုပ်သမားတစ်ယောက်ကို သတိမရတော့သလိုမျိုးပေါ့။

သို့ပေမယ့် အလုပ်ဖြူတ်ခဲ့ရတဲ့ အလုပ်သမားကတော့ သူငွေးကို ဘယ်မေ့နိုင်ပါမလဲ။ အမြိတမ်း နာနာကြည်းကြည့် သတိရနေမှာပဲ။ မောင်ချုစ်အေးကတော့ အိအိချိုကို စိတ်နာနေတာ မဟုတ်ပါ။ လွမ်းလွမ်း ဆွတ်ဆွတ်၊ တမ်းတမ်းတတာ၊ တသသ အောက်မေ့သတိရနေတာပါ။

တကယ်ဆိုရင် အလုပ်ဖြူတ်ပစ်တယ်လို့တောင် ပြောလို့မရပါ။ စကတည်းက အလုပ်ကို ခန့်တော် မခန့်ခဲ့ဘူးလို့ ဆိုရမှာ မောင်ချုစ်အေးမှာ အိအိချို လိုချင်တဲ့ အရည်အချင်းတွေမှ မရှိတာ၊ ‘ပညာအရည်အချင်း’ ဆိုတဲ့ အချက်တစ်ချက်ထဲနဲ့ ပယ်လိုက်ဖို့ လုံလောက်နေပါပြီ။ အင်တာဗျားဖြေခွင့်လေးရလိုက်တာကိုပဲ ကံကောင်းတယ် ဆိုရမယ်။

“လွမ်းစရာကို နာစရာနဲ့ ဖြေရတယ်”လို့ ဆိုကြတယ်။ မောင်ချုစ်အေးကတော့ အိအိချိုနဲ့ ပတ်သက်လို့ ဘယ်လိုပဲ (ပစ်ပစ်ခါခါ အပြောခံ၊ အလုပ်ခံရသည်ဖြစ်စေ) စိတ်နာစရာရယ်လို့ မယူဆခဲ့ဘူး။ ဒါကြောင့် ဖြေနေစရာလည်း မလိုဘူး။ ဖြေလည်း မဖြေချင်ဘူး။ မောင်ချုစ်အေးမှာ ဒီအလွမ်းကလေးတစ်ခုပဲ အဖတ်တင်ကျွန်းရစ်ခဲ့တာပါ။

လွမ်းပါရစေ အိအိချို။

C B

နှစ်အတော်ကြာအောင် ကွဲကွာနေတဲ့လူတစ်ယောက်နဲ့ ဒီနေ့မှာ ရုတ်တရက် ပြန်ဆုံးရလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ကားတစ်စီး သွားကြည့်ဖို့ ထွက်လာရင်းနဲ့ တွေ့ခဲ့ရတာပါ။

မောင်ချစ်အေးတို့အလုပ်က ဝိရော့ဆိုတော့ အကြမ်းခံတဲ့ ပစ်ကပ်ကားတွေပဲ ဝယ်စီးဖြစ်တယ်။ အင်ဂျင်းပိုင်စက်လက်နဲ့ ပစ္စည်းတွေ၊ အင်ဂျင်ဟက်တွေ ဘလောက်တွေ တင်ရတာမျိုးဆိုတော့ ဆလွန်းကားနဲ့ မကိုက်ဘူးလေ။

သို့ပေမယ့် ချစ်ထွေးက ...

“ကိုကြီးရာ၊ ဒီတစ်ခါ ကားလဲရင် ဆလွန်းကား ဝယ်စမ်းပါ။ စီးဖူးတယ်ရှိတာပေါ့”လို့ ပြောလာတယ်။

“ဆလွန်းကားဆိုရင် ပစ္စည်းတင်လို့ မကောင်းဘူးကွဲ။ ကားပစ္စည်းဆိုတာ ညစ်ညစ်ပတ်ပတ်တွေ များတာ၊ ဆလွန်းကားက အပေအတေ မခံဘူးကွဲ”

“ဗုံးကားဆိုရင် ရပါတယ်။ နောက်ခန်းမှာ ပစ္စည်းတင်လို့ရတာပဲ”

ဒီကောင် တစ်ခါတစ်လေ ကျောင်းကို ကားယူသွားတာဆိုတော့ နည်းနည်း သားသားနားနားလေး စီးချင်တယ် ထင်ပါရဲ့။

ဒီနေ့တော့ ကိုခင်မောင်ဖွေးက သတင်းတစ်ခု ဝင်ပေးသွားတယ်။ သမိုင်းလမ်းဆုံးနားမှာ ဧပါရ့စ် တစ်စီးရှိတယ်။ ဆေးဟော်ဒီ သင့်တယ်။ အင်ဂျင်ပြန်လုပ်ရမယ်။ ဟိုင်းလပ်လေးချိတ်နဲ့ အလိုက် နည်းနည်းပါးပါးရရင် လဲချင်တယ်တဲ့။ မောင်ချစ်အေးမှာ ဟိုင်းလပ်လေးချိတ်ရှိတယ်။ ဒီတော့ အတော်ပဲပေါ့။

ကိုခင်မောင်ဖွေးကတော့ သဘေားသားတစ်ယောက်အတွက် လီမိတက်ကားတစ်စီး ရှာပေးဖို့ ရှိနေလို့ မလိုက်နိုင်ဘူး။ သို့ပေမယ့် ဟိုကားကို သွားကြည့်ပြီးပြီ။ လက်ခံနိုင်စရာ အနေအထားရှိတယ်။ သွားကြည့်လိုက်ပါ ဆိုတာနဲ့ မောင်ချစ်အေး တစ်ယောက်တည်းပဲ ထွက်လာခဲ့တယ်။

သမိုင်းလမ်းဆုံးဆိုတော့ မောင်ချစ်အေးတို့ဘက်ကနဲ့ သွားရင် တဗ္ဗာသို့လို့ရိုပ်သာလမ်းကို ဖြတ်သွားရတယ်လေ။ ရန်ကုန်တဗ္ဗာသို့လို့ရေ့ရောက်တော့ လှည့်မကြည့်ဘဲ မနေနိုင်ဘူး။

ဝင်းထရုံ သံတိုင်တွေ တရိုပ်ရိုပ်ကျွန်းခဲ့သလို အတိတက် အဖြစ်တွေကိုလည်း တရေးရေး မြင်ယောင်မိတယ်။ အင်ဂျင်းပိုင်းခွဲလေးကိုင်ပြီး ကျောင်းဝင်းထဲကို ယောင်ချာချာ ဝင်လာမိတဲ့အချိန်ကစပြီး ကိုယ်နဲ့ မဆိုင်တဲ့နေရာမှာ လာမရှုပ်ချင်စမ်းပါနဲ့လို့ တားမြစ်နယ်မြေအဖြစ် ကန့်သတ်ခံလိုက်ရတဲ့အထိပေါ့။

ခဲ့သံ ... ခဲ့တော့ အိအိချို့လည်း တဗ္ဗာသို့လို့မှာ ဆရာမကြီးဖြစ်နေပြီပေါ့။ နောက်ဆုံး ကြားခဲ့ရတာက နည်းပြဆရာမ ဖြစ်နေပြီတဲ့။ ခဲ့လောက်ဆိုရင် အနည်းဆုံး လက်ထောက်ကထိကတော့ ဖြစ်နေလောက်ရောပေါ့။ ရန်ကုန်တဗ္ဗာသို့လို့မှာပဲလား။ တဗ္ဗားတဗ္ဗာသို့လို့တွေမှာလားတော့ မသိနိုင်ဘူး။ ခဲ့လောလောဆယ်မှာတောင်တဗ္ဗာသို့လို့တဲ့က စာသင်ခန်းထဲမှာ ကျောင်းပြီးတတ်တဲ့ ကျောင်းသားတွေကို ငောက်ငမ်းနေလေမလား မသိ။

မောင်ချုစ်အေးအဖို့ကတော့ ဒီအိချိနဲ့ ပတ်သက်ခဲ့သမျှတွေဟာ အချိန်ကြောလာလေ မျှန်ဝါးလာလေ ဖြစ်ရမယ့်အစား ပိုပြီး ပိုပိုပြင်ပြင် သတိရလာလေပါပဲ။ အိအိချိက နှင့်ထုတ်လိုက်လို့ တက္ကသိုလ်နယ်မြေထဲ ကနေ ခေါင်းစိုက်စိုက်ချုပြီး ထွက်လာခဲ့တာ မနေ့ညနေတုန်းကလေလားလို့တောင် စိတ်ထဲမှာ ထင်လိုက်မိပါသေးတယ်။

အမရဆောင်နားက တောင်ပိန္ဒာပင်ကြီးကို ရိပ်ကနဲ့ လုမ်းမြင်လိုက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ အတွေးတစ်မျိုး ဝင်လာခဲ့တယ်။ ဒီနေ့ အိအိချိကို ပြန်တွေ့ရလိမ့်မယ်လို့ ထင်လိုက်မိတာပါပဲ။ ဖြစ်နိုင်ခြေက တော်တော်နည်းပါတယ်။ သို့ပေမယ့် ဒါမျိုး တစ်ခါတစ်ခါ ထူးထူးခြားခြား ဖြစ်တတ်တယ်လေ။ မတွေ့တာ ကြာဖြေဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကို ရှုတ်တရက် သတိရလိုက်မြို့ပြီး မကြာခင်မှာ အဲဒီသူငယ်ချင်းနဲ့ သွားဆုံးတတ်တာမျိုးပေါ့။

သမိုင်းလမ်းဆုံးနားက ရပ်ကွက်တစ်ခုတဲ့မှာ ကိုခင်မောင်ဖွေး ညွှန်ပြတဲ့ အီမ်ကို လိုက်ရှာတယ်။ မတွေ့ဘဲ မျက်စိုလည်းနေတယ်။ ရပ်ကွက်တဲ့မှာ ဟိုလမ်းဝင် ဒီလမ်းထွက်၊ ဟိုမေးဒီမေး လှည့်ပတ် မောင်းနေရင်းက တစ်နေရာကို ကားကို ရှုတ်တရက် ဘရိတ်နှင့်လိုက်မိတယ်။

လူကို တွေ့လို့မဟုတ်။ ကားတစ်စီးကို တွေ့လို့ပါ။ ရှာနေတဲ့ ဆူပါရှုံးကားလည်း မဟုတ်။ အိမ်တစ်အိမ်ရှေ့က ကွက်လပ်မှာ ရပ်ထားတဲ့ ဘတ်(စံ)ကားအိုကြီးတစ်စီးကို တွေ့လိုက်ရလို့ပါပဲ။ ဟုတ်တယ်၊ ချံမြားရှင်ပဲ့။ အိအိချိ စီးခဲ့တဲ့ ဖယ်ရှိကားကြီးပေါ့။

အိအိချိကိုယ်တိုင်ကို တွေ့လိုက်ရတဲ့အတိုင်းပဲ့။ မောင်ချုစ်အေး ဟန်မဆောင်နိုင်ဘူး။ ကားပေါ်က ဆင်းပြီး ဘတ်(စံ)ကားကြီးဆီ လျောက်သွားမိတယ်။

ကားနံပါတ်ကို မြင်လို့သာ မှတ်မိတာ။ ဒါမှမဟုတ်ရင် သိမှာမဟုတ်ဘူး။ ဘတ်(စံ)ကားကြီးက အတော်ယိုယွင်းနေပြီ။ ဒီနေရာမှာ ထိုးရပ်ထားတာ ဘယ်လောက်ကြာဖြေးလဲမသိ။ ရှေ့စီးလုံးတစ်လုံးက မရှိတော့။ တစ်လုံးကလည်း အပြင်ကို တွေ့လောင်းထွက်ကျနေတယ်။ နောက်ဘီးတစ်လုံးက ပြားချုပ်နေပြီး ရှေ့ဘီးတွေက မောက်ထဲကို တာယာမြပ်အောင် ကျွဲ့ကျနစ်ဝင်နေတယ်။ ဆေးတွေ ကွာနေတဲ့နေရာကကွာ၊ ကွက်တဲ့နေရာကကွာ၊ ကွက်နဲ့နေရာကကွာက်ဖြစ်နေတဲ့အပြင် ဖုန်တွေ အလိမ်းလိမ်း တက်နေသေးတယ်။ ရှေ့မှန်က တစ်ခြမ်း မရှိတော့။ ကျွန်းတဲ့တစ်ခြမ်းကလည်း အက်နေပြီ။ ဘေးပြတ်းပေါက်တွေက သစ်သားအံထိုးတံခါးတွေက တချို့လည်း တင်ထားတယ်။ တချို့လည်း မရှိတော့လို့ ထင်တယ်။ ဟောင်းလောင်းဖြစ်နေတယ်။

ကားရဲ့ ညာဘက်ခြမ်း ရှေ့နားမှာ ရပ်လိုက်တယ်။ ကားကိုယ်ထည်ပေါ်က စွဲစွဲမြှေ့မြှေ့ မှတ်မိနေတဲ့ နေရာကို လက်နဲ့ဖွတ်သပ်ပြီး ဖုန်တွေကို သုတ်လိုက်တယ်။ ဆေးတွေ ကွာနေတဲ့နေရာကကွာ၊ ကွက်တဲ့နေရာက ကွက်နေပေမယ့် “ချံမြားရှင်”ဆိုတဲ့ စာတန်းကလေးကတော့ မျှန်ဝါးဝါး ရှိနေဆဲပါပဲ။

စာတန်းကလေးကို တယုတယ ပွတ်သပ်ကြည့်နေရင်းက ဟိုအရင် အိအိချိ ထိုင်နေကျနေရာကို မျက်လုံးက ရောက်သွားတယ်။ မောင်ချုစ်အေး ခြေထောက်တွေက ကားရှေ့ပေါက်ကနေ အလိုအလျောက် တက်လုမ်းမြို့ပြီးသား ဖြစ်သွားတယ်။ အိအိချိ ထိုင်ခဲ့တဲ့နေရာလေးကို ငေးစိုက်ကြည့်နေမိတယ်။ သစ်သားပြား ထိုင်ခဲ့အခင်းပေါ်မှာ ဖုန်မှုန်တွေ အထပ်လိုက် တင်နေတယ်။ ပွတ်သပ် ဖယ်ရှားပေးလိုက်ချင်စိတ်က တားမရအောင် ပေါ်ပေါက်လာတယ်။ လက်ကို လုမ်းလိုက်တဲ့အခိုက်မှာပဲ ...

“ဟေ့ ... ဟေ့ ... ဘာလပ်နေတာလ”

နောက်ဘက်က အောင်သံကြားလို့ လှမ်းကြည့်လိုက်တော့ ...

“ဟင် ... ဦးစိတ်တိ”

“ဘာကွဲ”

“ဟာ ... ကန်တော့ ကန်တော့ ... ကျွန်တော် ယောင်သွားလိုပါ”လို့ ပြောရင်းက ကားပေါ်က ပြန်ဆင်းလိုက်တယ်။

ဦးစိတ်တိကြီးက မောင်ချစ်အေးကို ရူးစိုက်ကြည့်နေတယ်။ သူတောင် တော်တော်အိမင်းသွားပါရောလား။ အရင်က ကွက်တိကွက်ကျားလောက်သာ ဖြူခဲ့တဲ့ ဆံပင်တွေက ခုတော့ တစ်ခေါင်းလုံး ဖွေးနေဖြို့။ သူမောင်းခဲ့တဲ့ ဖယ်ရှိကားကြီးနဲ့အတူ သူ့ကိုယ်ခန္ဓာကလည်း ယိုယွင်းလာခဲ့ဖြို့ ထင်ပါပဲ့။

“နေစမ်းပါဦးကွဲ၊ ငါ့ကို ဒီနာမည်ခေါ်တယ်ဆိုတော့ မင်းဟာ အရင်က တဏ္ဍာသိုလ်ကျောင်းသားဖြစ်ခဲ့ရမယ်”

“ကျောင်းသားတော့ မဟုတ်ပါဘူး ဦးလေးရာ၊ သူငယ်ချင်းတွေရှိရာကို လာရင်းက ကျောင်းထဲရောက်ရောက်နေတာပါ”

“ဒါနဲ့ ငါ့ကားပေါ် မင်း ဘာတက်လုပ်တာလ”

“သတိရလို့ပါ”

မောင်ချစ်အေး လွှတ်ကနဲ့ ပြောလိုက်မိတယ်။

“ဘာကို သတိရတာလ၊ ရည်းစားလား”

“တစ်ဖက်သတ်ပါ ဦးလေးရာ”လို့ စိတ်ထဲက ပြန်ပြောလိုက်တယ်။ နှုတ်ကတော့ ...

“ဒီကားကြီး ဘာကြောင့် ခုလိုဖြစ်သွားရတာလ”

“ကရိုင်းကျိုးသွားလို့ကွဲ။ ကံဆိုးတယ်ပြောရမှာပေါ့ကွာ၊ အဲဒီအရိုန်ကြောင့် ဂိယာပင်နယံတွေလည်း ပဲ့ကုန်တယ်။ ကရောင်းစပယ်ဖူးလည်း ကြွေးသွားတယ်”

“ပြန်မပြင်ဘူးလား”

“ဒီကားတွေရဲ့ စက်ပစ္စည်းတွေက ရှားကုန်ပြီလော့။ လိုက်ရှာလိုရရင်တောင် မတရားစွေးကြီးမှာ။ ပြန်ဖို့ပြန်သပြီး သုံးရင်လည်း ကြာရည်ခံမှာ မဟုတ်ဘူး။ ငါကလည်း အသက်က ကြီးလာတော့

သိပ်အားကြီးမာန်တက် မလုပ်နိုင်တော့ဘူး။ ဒါနဲ့ ဒီအတိုင်း ထိုးရပ်ထားရာကနေ အခု အခြေအနေဖြစ်သွားတာပဲ”

ဘယ်သူမှ ဂရုစိုက်ဖော်မရတော့တဲ့ သူ့ကားကြီးအကြောင်းကို စိတ်ဝင်တစား မေးနေလို့လား မသိ။ ဦးစိတ်တိုကြီးက စိတ်ရည်လက်ရှည် ရှင်းပြနေတယ်။

“ဒါဆိုလည်း ရောင်းလိုက်ပါလား ဦးလေးရဲ့”

“ဟကောင်ရဲ ... ဒီလောက် ဂျီးဂျီးကျနေတဲ့ ကားကို ဘယ်သူက ဝယ်မှာလဲက္ဗ္ဗ္ဗ္”

“အခုအချိန်မှာ ဦးလေးကားကို ရောင်းရင် ဘယ်လောက်ရမယ် ထင်သလဲ”

သူက ခဏ စဉ်းစားပြီး ...

“နှစ်သိန်း သုံးသိန်းရရင် ကံကောင်းပေါ့က္ဗ္ဗ္ဗ္ဗ္”

မောင်ချစ်အေး ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းပဲ ချလိုက်တယ်။

“ကျွန်တော် ငါးသိန်းပေးမယ်။ ရောင်းမလား”

သူ ရှုတ်တရက် အံ့ဩသွားတယ်။ ပြီးမှ ...

“ဟာ ... ဟေ့ကောင်၊ လာနောက်မနေနဲ့”

သက်သက် လာနောက်နေတယ်ထင်ပြီး မျက်နှာထားတင်းသွားတယ်။ ပင်ကိုယ်က စိတ်တိုတတ်တဲ့လူ ဆိုတော့ မောင်ချစ်အေးကို ဟောက်ထုတ်ဖို့ ဟန်ပြင်လိုက်စဉ်မှာ ...

“တကယ်ပြောတာပါ။ ဦးလေး မယုံရင် ... အဲ ... ခဏလေးနော် ...”

မောင်ချစ်အေး သူ့ရဲ့ကားဆီကို ခပ်သုတ်သုတ်သွားတယ်။ ဆူပါရှိတော်မှာ အဆင်ပြေရင် စရိတ်ပေးသင့်ပေးရုအောင်ဆိုပြီး ယူလာတဲ့ ငွေတစ်သိန်းကို ဒက်ရှုံးဘုတ်အံပုံးထဲက ထုတ်ယူပြီး ဦးစိတ်တိုကြီးဆီကို ပြန်သွားတယ်။

“ရော့ ဦးလေး။ စရန် တစ်သိန်း ယူထားပါ။ ညာနေကျရင် ကျွန်တဲ့ငွေကို အပြီးအပြတ် လာပေးပါ့မယ်”

ဦးစိတ်တိုက လက်ထဲရောက်လာတဲ့ ငွေတစ်သိန်းကို ကြောင်တောင်တောင် ကြည့်နေတယ်။ လူလိမ့်ဆိုရင်လည်း ငွေတစ်သိန်းပေးပြီးတော့ မလိမ့်တန်ရာဘူးလို့ တွေးနေသလား မသိ။ ခဏကြာမှ ...

“နေစမ်းပါဦး။ မင်းက ဒီကားကြီးကို ဘာကြောင်း ခုလို မတန်တဆေးပေးပြီး ဝယ်ချင်ရတာလဲ”လို့ အံ့ဩဟန်မပြောသေးတဲ့ လေသံနဲ့ မေးတယ်။

မောင်ချစ်အေးက ‘ချစ်မြားရင်’ဆိုတဲ့ စာတန်းလေးကို လက်နဲ့ ပွတ်သပ်လိုက်ပြီး ...

“ဟောဒီ စာတန်းလေးကြောင့်ပေါ့ ဦးလေးရယ် ...”

သူက မျက်မှောင်တစ်ချက်ကုတ်လိုက်ပြီးမှ ဦးစိတ်တို့ ပါသတဲ့ စကားတစ်ခွန်းကို ပြောလိုက်တယ်။

“မင်း ... အရားပဲ”

CB

ကားကြီးကို ဦးစိတ်တို့ဆီကနေ မောင်ချစ်အေးတို့အိမ်အထိ ဆွဲယူဖို့တောင် အကော်ကြီးစားရတယ်။ အမိက အရေးကြီးတာက ဘီးတွေကောင်းဖို့၊ ဘရိတ်မိဖို့နဲ့ စတီယာရင် ကောင်းကောင်းအလုပ်လုပ်ဖို့ပဲ။

တာယာတစ်လုံးကို ဟက်တက်ကွဲနေတယ်။ ကျွဲတန်စွဲလုံးက ကျေနေပြီ။ အသစ်လဲရတယ်။ ဘရိတ်တွေက ဂျမ်းဖြစ်နေပြီ။ ရွှေဘရိတ်တွေက လောလောဆယ်မှာ အရေးမကြီးသေးတဲ့အတွက် ရှူးတွေဖြေတဲ့ ဆီပိုက်တွေ ပိတ်ပစ်လိုက်တယ်။ နောက်ဘရိတ်ကိုတော့ တတ်နိုင်သလောက် မိအောင် ပြန်ပြင်ရတယ်။ နှစ်ချက် တော့ရင် မိတဲ့အဆင့်လောက်ရအောင် လုပ်ရတယ်။ ခိုင်နေတဲ့ စတီယာရင်နဲ့ အောက်ပိုင်းတွေကို အမဲဆီထည့်၊ အင်ဂျင်းဝိုင်ထိုးပြီး ကစားလာအောင်လုပ်ရတယ်။

ဒီလိုနဲ့ ကားကြီးကို တြော်ကားတစ်စီးနဲ့ ဆွဲသွားနိုင်တဲ့ အခြေအနေအထိဖြစ်အောင် လုပ်ရတယ်။ ဦးစိတ်တို့ကလည်း ဝင်ကူပါတယ်။ ကားကြီးကို ဆွဲယူသွားတဲ့နောကတော့ နောက်ကနေ ငေးကြည့်ရင်းကျိုးခဲ့တာ မောင်ချစ်အေးတောင် စိတ်မကောင်းဖြစ်မိသွားသေးတယ်။ အင်းပေါ့လေ၊ တစ်သက်လုံး လက်တဲ့ လုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လိုပဲ သူလည်း သံယောဇ် ရှိရှာမှာပေါ့။

အဖောကတော့ ကားကြီးကို သိပ်သဘောကျေနေတယ်။

“ခေတ်နောက်ကျေတယ်ပဲ ပြောပြော ... ကားဆိုရင် ဒါမျိုးမှ ငါက သဘောကျေတာကွာ။ ကြည့်မမေ့တဲ့ထည့်နဲ့ ခိုင်ခိုင်ခန်းခန်း လုပ်ထားတာ။ မင်းတို့ခေတ်က ကားတွေလို့ ကချော်ကချွတ် မဟုတ်ဘူး”

“အဖောက်မယ်မှန်းသိလို့ ဝယ်လာတာ”လို့ မောင်ချစ်အေးက နောက်သလိုသလို ပြောလိုက်တယ်။ အဖောက ကားကြီးကို ကြည့်နေရင်းက ...

“အင်း ... ဒီလိုကားကြီးမျိုးတစ်စီး ဝယ်နိုင်အောင် ကြီးစားမယ်လို့ ကတိပေးပြီး မင်းအမေကို လက်ထပ်ယူခဲ့တာပေါ့။ ဆုံးသာသွားရော မဝယ်နိုင်ခဲ့ပါဘူးကွာ။ ခုချိန် မင်းအမေသာရှိရင် ရှင်မဝယ်နိုင်ပေမယ့်ကျပ်သားက ဝယ်နိုင်တယ်ဆိုပြီး ဂုဏ်ယူနေမှာပဲကွာ”

“ကားမဝယ်နိုင်ပေမယ့် အမေကိုတော့ ရအောင်ယူနိုင်ခဲ့တယ် မဟုတ်လား။ အဖောက ကံကောင်းပါတယ်၊ ကိုယ်ချစ်တဲ့မိန်းမကို လက်ထပ်ခွင့်ရဲ့တာ မဟုတ်လား”

“အေးကွာ ... မင်းအမေလို မိန်းမမျိုးကတော့ ရှာပါတယ်”လို့ အဖောက ကျေနှပ်တဲ့လေသံနဲ့ ပြောတယ်။

အဖောက ကျေနှပ်နေပေမယ့် ချွစ်ထွေး ကျောင်းက ပြန်လာလို့ ကားကြီးကိုလည်း ဖြင့်ရော၊ ပြသနာ ရှာတော့တာပဲ။

“ဟင် ... ဘယ်လိုဖြစ်တာလဲ။ ပြောတော့ဖြင့် ဆူပါရမ် ရှာနေတယ် ဘာညာဆိုပြီး၊ ခုတော့ ဘာကြီး ဝယ်လာတာလဲ”

“ဒီကားကြီးက နှယ်နှယ်ရရ မဟုတ်ဘူးကွဲ။ တကယ်ကောင်းတာ”

“ဘာကောင်းရမှာလဲ၊ ကားစုတ်ကြီးပဲ”

မောင်ချွစ်အေး နည်းနည်းတင်သွားတယ်။ ဒါကြောင့် ...

“ဟေ့ကောင် ... ကားစုတ်ကြီးဆိုတဲ့ စကားလုံးကို မသုံးနဲ့”လို့ ခပ်ထန်ထန် ပြောလိုက်မိတယ်။

ချွစ်ထွေးက ...

“စုတ်လို့ စုတ်တယ်ပြောတာပဲ”လို့ ဆောင့်ကြီးအောင့်ကြီး ပြောပြီး ထွက်သွားတယ်။

အင်း ... ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူ့အမြင်အရတော့ ကားစုတ်ကြီးပါပဲ။ မောင်ချွစ်အေး အတွက်သာ နတ်ပန်းရထား ဖြစ်နေတာ။

မောင်ချွစ်အေး အိမ်ထဲ ဝင်လိုက်သွားတဲ့အခါမှာ အဖောက ချွစ်ထွေးကို ဆူနေတာ တွေ့လိုက်ရတယ်။

“အစ်ကိုလုပ်တဲ့သူက ပင်ပင်ပန်းပန်း ရှာဖွေကျေးနေတာကို ကျျးဇူးတင်ဖော်မရဘူး။ ကားစုတ်ကြီး ဝယ်လာတယ်လေး ဘာလေးနဲ့၊ မင်းက သူငွေးသားလား”

ချွစ်ထွေးဆိုတဲ့ကောင်က အဖော့ကို သိပ်ကြောက်တာ မဟုတ်တော့ ...

“သူငွေးသား မဖြစ်ခဲ့ပေမယ့် သူငွေးညီတော့ ဖြစ်နိုင်ပါတယ်”လို့ မထိတရို ပြောပြီး အပေါ်ထပ် တက်သွားတယ်။ မောင်ချွစ်အေးလည်း ဒီကောင့်ကို နည်းနည်းတော့ ချော့လိုက်ဦးမှပဲလို့ စိတ်ကူးပြီး လိုက်တက်သွားတယ်။

ဒီကောင်က သူ့အခန်းထဲမှာ ကွန်ပျိုးတာကို ကလိုနေတယ်။ မောင်ချွစ်အေးက သူ့ဘေးနား သွားရပ်ပြီး ...

“ဒီလိုရှိတယ်ကဲ ညီလေးရဲ၊ ဒီကားကြီးကို ဝယ်ရတာက သေသေချာချာ ပြန်ပြင်ပြီး ဖယ်ရီစွဲရင် အပိုဝင်ငွေရနိုင်တယ်။ အဲဒီအခါကျမှ ဆလွန်းကားကောင်းကောင်းတစ်စီး ဝယ်စီးတာပေါ့ကဲာ့။ ဟုတ်လား”

ချစ်ထွေးက လူည့်မကြည့်ဘူး။ “ရပါတယ်”လို့သာ ပြောတယ်။

“ငါ့သိ ... ဒါနဲ့ ဟေ့ကောင်၊ ကြေးအိုး မသောက်ရတာ ကြာပြီက္ခာ။ သွားသောက်ရအောင်၊ ဘယ့်နှယ်လဲ”လို့ ထပ်ဆွယ်ကြည့်သေးတယ်။

ချစ်ထွေးက ...

“ကျွန်ုင်တော် ဘယာကြော်သုတ် သွားစားမလို့”လို့ တမင်ခွဲ့ပြောလို့က်တယ်။

CB

ဒီကားကြီးကို ပြင်ရတာ သိပ်မလွယ်လှေား။ ခေတ်ပေါ်ကားလေး ငါးစီးလောက် ပင်ပန်းတယ်။ ကားလေးတွေက ပေါ့ပေါ့ပါးပါးတွေ၊ အပိုပစ္စည်းလည်း ပေါ်တယ်။ ဖြုတ်၊ တပ် လုပ်ရုံလောက်ပဲ။

ဒီကားကြီးကတော့ အလွန်လက်ဝင်တာ။ အချိန်ကလည်း အရမ်းကုန်တယ်။ လူလည်း အတော် ပင်ပန်းတယ်။ မောင်ချစ်အေးတစ်ယောက် ဒီကားကြီးကို ပြင်ဆင်ဖို့ လုံးပန်းရင်းနဲ့ တစ်နေ့တစ်နေ့ အချိန်တွေ ကုန်နေတာပါပဲ။

သို့ပေမယ့် မဂ်လာဆောင်ခါနီး လူတစ်ယောက်လိုပေါ့။ ပြင်ရဆင်ရာ ဝယ်ရခြစ်းရာ စီစဉ်ရနဲ့ အလုပ်တွေ များပေမယ့် မောက်လို့ မထင်ဘူး။ ပျော်တောင် ပျော်နေသေးတယ်။

ဒီကားကြီးတွေက ခုတိယကမ္မာစစ် လက်ကျွန်ုင်ကားတွေဆိုတော့ ပစ္စည်းတွေက မရှိသလောက် ရှားနေပြီ။ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကလည်း အမိကနေရာတွေပဲ။ ကျိုးသွားတာတွေကို ပြန်ဆက်၊ ပဲ့သွားတာတွေကို ဝိုင်ဖို့ ပြန်သပြီးသုံးရင် ဖြစ်ပေမယ့် သိပ်စိတ်မချုပ်တော့ဘူး။ နောက်တစ်ခါ ပြန်ထိုးမှာပဲ။ ပြီးတော့လည်း မောင်ချစ်အေးက ဒီကားကြီးကို အပြစ်လုံးဝကင်းစင်တဲ့အထိ ကောင်းသွားစေချင်တာ။

တချို့ကတော့ ဒီအင်ဂျင်ကို ဘာလို့ ပြန်သုံးတော့မှာလဲ၊ ဒီဇော်အင်ဂျင်အသစ် တင်လို့က်ပါလားလို့ အကြံပေးကြတယ်။ ဒါလည်း မဟုတ်သေးဘူး။ မောင်ချစ်အေးက အော်ရိုကျင်နယ်အင်ဂျင်ကိုပဲ ပြန်သုံးချင်တယ်။ အင်ဂျင်အသစ် ပြောင်းလို့က်ရင် နှလုံးအစားထိုး လဲလှယ်လို့က်သလို ဖြစ်သွားမှာပေါ့။

လိုအပ်တဲ့ ပစ္စည်းတွေကို ရန်ကုန်မြို့အနဲ့ လိုက်ရှာရတယ်။ ဟိုအရင် အဖော်ဆီ ကားလာပြင်ဖူးတဲ့ ဘတ်(စ်)ကားသမားတွေဆီမှာလည်း စုစုမံးရတယ်။ မလွယ်ပါဘူး။ ရှားရားပါးပါး ကရိုင်းရပ်တစ်ချောင်းတော့ ရပါရဲ့၊ ဆိုက်ကုန်နေတာကြီး ဖြစ်နေတယ်။ ဈေးကလည်း မတန်းတဆ တောင်းနေသေးတယ်။ မတတ်နိုင်ဘူး၊ တဗြားဟာ ရှာလို့မရရင်လည်း ပြန်ဖို့ပြီး သုံးသင့်သုံးရအောင် ဝယ်ထားလို့က်တယ်။

ဒီကိစ္စမှာ ကိုခင်မောင်ဖွေးလည်း မနေရဘူး။ သူ့ကိုလည်း ရှာခိုင်းရတယ်။ သူကတောင် ...

“ခင်ဗျားနယ်ဗျာ၊ ဘာစိတ်ကူးပါက်ပြီး ဒီကားစုံကြီးကို ဝယ်ရတာလဲ”

လာပြန်ပြီ။ ကားစုတ်ကြီးတဲ့။ သူကတော့ မောင်ချစ်အေးရဲ့ညီလေးမဟုတ်တဲ့အတွက် ဟောက်လို့တော့ မရပါဘူး။ သို့ပေမယ့် ...

“တစ်နေ့ကျရင် ရွှေထက်ပိုပြီး တန်ဖိုးရှိမယ့် ကားကြီးဗျာ”လို့တော့ ပြန်ပြောလိုက်တယ်။ ကိုခင်မောင်ဖွေးက ...

“ခင်ဗျား အတော်ကြောင်တာပဲ”လို့ ပြောပေမယ့် လိုအပ်တဲ့ပစ္စည်းတွေတော့ ကူဗြီးရှာပေးပါတယ်။ တစ်ရက်မှာတော့ ကိုခင်မောင်ဖွေး ရောက်လာပြီး ...

“က ... ကျွန်ုတ်နဲ့လိုက်ခဲ့”လို့ ပြောတယ်။

အင်းတကော်အထိ လိုက်သွားရတာ။ ဟိုရောက်တော့ ချစ်မြားရှင်နဲ့ အမျိုးအစားချင်းတူတဲ့ ကားကြီး တစ်စီးကို တွေ့ရတယ်။ သူက ဘတ်(စံ)ကားတော့ မဟုတ်ဘူး။ သစ်လုံးတင်ဖို့ လုပ်ထားပုံရတဲ့ ထပ်ကားကြီးပဲ။ အလုပ်အကိုင်လည်း မကောင်း၊ ပြန်ပြင်ဖို့လည်း ငွေမလိုက်နိုင်တော့လို့ ကားရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်ကလေး ချိတ်ထားရုံးတူပါတယ်။

မောင်ချစ်အေးတို့ လိုအပ်နေတဲ့ ပစ္စည်းတွေပဲ ရွှေးယူမယ်။ ရမလားမေးတော့ ပိုင်ရှင်က ဒီလိုတော့ မရဘူး။ ကားတစ်စီးလုံး ဝယ်မှ ရောင်းမယ်လုပ်နေတယ်။ မောင်ချစ်အေးက ခဏာပဲ စဉ်းစားတယ်။ ပြီးတော့ ကိုခင်မောင်ဖွေး လက်ကုတ်နေတဲ့ကြားကပဲ ...

“ဝယ်မယ်ဗျာ ...”လို့ ပြောလိုက်တယ်။

ဖြုတ်လို့ ရှိနိုင်သမျှ ပစ္စည်းတွေ ဖြုတ်ပြီး သယ်ယူလာခဲ့တယ်။ ကျွန်ုတ်ကိုတော့ ကြိုက်သလိုသာ လုပ်ပေတော့ဆိုပြီး ပိုင်ရှင်ကို ပေးထားခဲ့တယ်။

“ခင်ဗျား ဒီလောက်ကြောင်တတ်မယ်လို့ အရင်က မထင်ခဲ့ဘူး”လို့ ကိုခင်မောင်ဖွေးက ပြောတယ်။

“နောင်ဆို ဒီထက်ပိုပြီး ကြောင်းမယ်”

မောင်ချစ်အေးက နောက်သလို ပြောင်သလို ပြန်ပြောတယ်။

ဘာပဲဖြစ်ဖြစ် လိုချင်တဲ့ပစ္စည်းတွေ ရတဲ့အတွက် ဝမ်းသာနေ့တယ်။ တချို့ပစ္စည်းတွေက အချ လောလောဆယ် မလိုသေးပေမယ့် နောင်တစ်ခိုန် လိုအပ်လာရင် ရှာရခိုက်နေမှာ။ ခုတော့ အရန်အပိုပစ္စည်း အဖြစ် အဆင်သင့် ဆောင်ထားနိုင်ပြီ။

တကယ်တော့လည်း တချို့ပစ္စည်းအစိတ်အပိုင်းတွေက သံသား သိပ်ကောင်းတာ။ တော်ရုံတန်ရုံနဲ့ မပျက်နိုင်ပါဘူး။ ဒုတိယကမ္မာစစ်တုန်းကတည်းက သုံးခဲပြီး ခုထိ ခိုင်ခန့်နေတာသာကြည့်။ မောင်ချစ်အေး အတွက်ကတော့ တတိယကမ္မာစစ်ဖြစ်ရင်တောင် မပူရတော့ဘူးလေ။

ကားကြီးကို အင်ဂျင်ကိုင်တဲ့အခါကျတော့ အဖေက ဆိုင်းသံကြားရင် ခြေလှပ်လက်လျှပ် ဖြစ်လာတတ်တဲ့ ဘတ်မင်းသားဟောင်းကြီးလိုပဲ။ အေးအေးဆေးဆေး မနေနှစ်တော့ဘူး။ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ဒီအင်ဂျင်မျိုးတွေကို အဖေအနေနဲ့ မျက်စိမ့်တဲ့ပြီးတော့တောင် ပြင်နိုင်စွမ်းရှိတယ် မဟုတ်လား။ ဒါနဲ့ အဖေးကို အင်ဂျင်ကိုင်ရာမှာ ကြီးကြပ်ပေးပါလို့ ဖိတ်ခေါ်လိုက်တယ်။

အဖေ ငယ်မူပြန်နေပုံကို ကြည့်ပြီး မောင်ချုစ်အေးပါ တက်ကြွလာတယ်။ အဖေက ကျမ်းတဲ့အပြင် ခုအချိန်မှာ စက်ကိုရိယာ အကူအညီတွေလည်း သုံးနိုင်လာတော့ ပိုပြီးအဆင်ပြေတယ်။

“ဒီကောင်ကြီးကို ငါ့တာဝန်ထား။ မင်း တဗြားလုပ်စရာရှိတာလုပ်”လို့ အဖေက ပြောတယ်။

သို့ပေမယ့် မောင်ချုစ်အေးကလည်း ကိုယ်တိုင် ဂရစ်က် လုပ်လိုက်ချင်သေးတာ။ ဒါကြောင့် တဗြားလာအပ်ထားတဲ့ ကားတွေကို ဖိတ်ချုရတဲ့ တပည့်တွေနဲ့ ဓမ္မထားပြီး လိုအပ်မှ ကိုယ်တိုင်ကြီးကြပ်တယ်။ ကားကြီးကိုတော့ အဖေနဲ့အတူ ဖို့စိုးစီးလုပ်တယ်။

အင်ဂျင် လုံးပြီးတဲ့အခါကျတော့ အဖေက ပန်ကာချက်အရင်းနားကနေ ကိုင်လျက် ခပ်ဆဆ တစ်ချက်တွန်းလှည့်ကြည့်ပြီး ...

“ဟေ့ကောင် ... သုံးလေးချက် မွေ့ရင် နိုးရမယ်ကဲ့ လောင်းမလား”

မောင်ချုစ်အေးက ရယ်ပြီး ...

“အဖေပဲ နိုင်မှာပဲဟာ၊ ကျွန်တော် အရှုံးပေးပါတယ်”

တကယ်လည်း အဖေပြောတဲ့အတိုင်းပါပဲ။ စတတ်တာ မော်တာကို လေးကြိမ်မြောက် လှည့်လိုက်တဲ့ ခုချိန်မှာပဲ အင်ဂျင်က ရူးကနဲ့ နှီးသွားတယ်။ စက်သံမှန်လာတဲ့အခါ အဖေက နားထောင်ပြီး ...

“တော်တော်ကောင်းတဲ့ အင်ဂျင်ပဲကဲ့ တစ်တော့ပဲ”လို့ ကျေနပ်အားရတဲ့လေသံနဲ့ ပြောတယ်။

မောင်ချုစ်အေးအဖို့ကတော့ ရပ်နေတဲ့ နှုလုံး ပြန်ခုန်လာသလိုပါပဲ။

ကားကြီးရဲ့ ဘော်ဒီက တော်တော်ခွဲနေပြီ။ ခွေးနေတဲ့အပိုင်းတွေကို ဗာထေးဖြတ်ဆက်လုပ်ရင်ရနိုင်ပေမယ့် မကြိုက်ဘူး။ တစ်စီးလုံးနီးပါးကို သံပြားအသစ် ပြန်ရှိက်နဲ့ ဆုံးဖြတ်လိုက်တယ်။ ဘော်ဒီရုံးသွားထိုးပြန်ရင်လည်း မျက်စိအောက်မှာ မဟုတ်လို့ ကိုယ်တိုင်ကြီးကြပ်နိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် ဘော်ဒီဆရာတွေကို ငွေပိုပေးပြီး အိမ်မှာ ခေါ်လှပ်ခိုင်းတယ်။ ပြတင်းပေါက်တံခါးတွေ အသစ်တပ်တယ်။ ထိုင်ခုံတွေကတော့ ကောင်းသေးတယ်။ ဆေးအသစ် ပြန်သုတေရာ့ပဲ။ ထိုင်ခုံလက်တိုင်တန်းတွေနဲ့ ဒရိုင်ဘာခုံနောက်ဘက် အကာနေရာက ကြေးပိုက်တွေကတော့ တစ်ခုမှ မရှိတော့ဘူး။ ဖြတ်အခိုးခံရတာ ဖြစ်မယ်။

အဲဒီကြေးပိုက်မျိုးတွေက အတော်ရားနေဖြီ။ သံချောင်းတွေပဲ ပြန်ထည့်ပါလားလို့ ဘော်ဒီဆရာက အကြံပေးပေမယ့် မောင်ချုစ်အေးကတော့ မကြိုက်ဘူး။ သူ့နိုက် အတိုင်းပဲ ဖြစ်စေချင်တာ။ ဒါကြောင့် ကြေးဝါပိုက်တွေ မရရအောင် လိုက်ရှာတယ်။ နောက်ဆုံးတော့ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ သွားတွေ့တယ်။ အိမ်အလှဆင်တဲ့ ပစ္စည်းရှို့ ရွှေးကြီးပေးဝယ်လိုက်ရတယ်။

“ဘတ်(စံ)ကားပဲ ဆရာရယ်၊ ပေါင်းဆေးပဲ သုတေပါ”လို့ ဆေးသမားက ပြောတယ်။

မရဘူး။ အကောင်းစားမှုပြတ်ဆေးကိုပဲ ကုတ်တင်များများနဲ့ စပယ်ရယ် မှုပြတ်ခိုင်းလိုက်တယ်။ ဒီလိုနဲ့ ကားကြီးဟာ လက်စသတ်လုန်းနှိုး ဖြစ်လာပြီ။ နောက်ဆုံး တစ်ဆင့်ပဲ ကျွန်တော့တယ်။

ဘော်ဒီပေါ်မှာ “ချံမြားရှင်”ဆိုတဲ့ စာတန်းရေးထိုးဖို့ပဲပေါ့။

ဆေးတွေ ခြစ်မထုတ်ဆင်က ရိုက်ထားတဲ့ ဓာတ်ပုံကို ပြလိုက်တော့ ပန်းချီဆရာက ...

“ဒီစာလုံးမျိုးက ဒိတ်အောက်နေဖြီ။ ခပ်သွက်သွက်ပုံစံလေး ရေးပါလား”လို့ ပြောသေးတယ်။

မောင်ချုစ်အေးက နိုင်စာလုံးပုံစံအတိုင်း၊ အဲဒီအရွယ်အစား၊ အဲဒီအရောင်အတိုင်း တစ်သောမတိမ်း တူအောင် ရေးပေးပါ။ ပန်းချီခွဲခကို ပိုပေးပါမယ်လို့ ပြောလိုက်တယ်။

အားလုံးပြီးသွားတော့ ကားကြီးဟာ အခုမှ စက်ရုံက ထုတ်လိုက်တဲ့ အသစ်စက်စက်အလား အောက်မေ့ရတယ်။ ဖိတ်ဖိတ်တောက် လက်နေတာပဲ။ ခန့်ခွန့်ညားညား လှလှပပကြီး ရပ်နေတယ်။ ကြည့်လို့ မဝန်းင်အောင်ပါပဲလား။

မောင်ချုစ်အေးရဲ့ ဘဝမှာ အထူးခြားဆုံး အောင်မြင်မှုပဲ။ အမက်မောဆုံး ပိုင်ဆိုင်မှုလို့ ထင်မှတ်မိတယ်။ ဘုရင်နောင်မင်းတရားကြီးရပ်ထုစတိုင်မျိုးနဲ့ လက်ပိုက်ပြီး ကားကြီးကို မိန့်မိန့်ကြီး ကျောပစ္စာ ကြည့်နေတော်း တစ်စုံတစ်ယောက် ပုံစံးကို လာပုတ်လို့ လှည့်ကြည့်လိုက်တော့ ...

ထိုးမြင်း။

CB

၄ ။ ။

အဖေက သူတို့ခေတ်က ကားဝယ်ရင် လုပ်လေ့ရှိတဲ့အတိုင်း ရွှေညာင်ပင် သွားပြချင်တယ်လို့ ပြောတယ်။ အဖေ့ဆန္ဒကို လိုက်လျော့လိုက်တယ်။ ကားကြီးကိုလည်း စမ်းမောင်းကြည့်ချင်သေးတာကိုး။

ဒါနဲ့ အလုပ်သမားတွေပါ တင်ခေါ်ပြီး ထွက်လာခဲ့တယ်။ အမိမှာ ချုစ်ထွေးတစ်ကောင်ပဲ ကျွန်ခဲ့တယ်။ ဒီကောင်ကတော့ ကားကြီး ဝယ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခုထက်ထိ သိပ်မကြည့်လင်လှသေးဘူး။ ကားကြီးကို ဆေးမှုတ်ပြီးကာစ ဒီကောင် ကျောင်းက အပြန်မှာ မောင်ချုစ်အေးက လုမ်းခေါ်ပြီး ...

“ဟေ့ကောင်၊ သားနားတယ် မဟုတ်လား ...”လို့ မေးတော့ ...

“အဲယားကွန်း ဝယ်တပ်လိုက်ရင် ကောင်းမယ်ဆိုပြီး ငါ့တော့တော့ ပြောခဲ့သေးတယ်။

သူ့အမြင်မှာတော့ ဘာမှမဟုတ်တဲ့ ကားစတ်ကြီးလို့ ထင်နေမှာ အမှန်ပဲ။ ဒါကြောင်း ရွှေညာင်ပင် သွားဖို့ ခေါ်တော့ ကျောင်းစာတွေ လုပ်စရာ ရှိသေးတယ်လို့ အကြောင်းပြီး နေခဲ့တယ်။ ရွှေညာင်ပင်က အပြန်ကျတော့ ကားကြီးကို အဖေက မောင်းတယ်။ တော်တော် သဘောကျသွားပုံရတယ်။

“တော်တော်ဆွဲတဲ့ကားပဲကွဲ၊ စီယာတိုင်ကလည်း ပေါ့ပေါ့လေး။ ကားနဲ့တောင် မလိုက်ဘူး။ ငါတော့ အရမ်းသဘောကျသွားပြီ”လို့ ပြောတယ်။

အဖေ့လေသံက ဈွေးမလောင်းကို ချီးကျျီးနေသလိုမျိုးပဲလို့ မောင်ချုစ်အေး ထင်နေမိတယ်။

ကားကြီး ပြီးသွားတဲ့ အထိမ်းအမှုတ်အဖြစ် အားလုံးကို ဒန်ပေါက်ထမင်း ဝယ်ကျွေးတယ်။ အလုပ်သမားတွေကို ပုဆိုး တစ်ယောက်တစ်ထည်စီ ဆုချုတယ်။ သူတို့က ဝမ်းသာပြီး ...

“ဒီကားကြီးက လာဘ်ကောင်းတယ်ကွဲ”လို့ ပြောကြတော့ မောင်ချုစ်အေး ကျေန်ပိမိတယ်။ ပြီးတော့ ...

“က ... ဟေ့ကောင်တွေ၊ မင်းတို့ကို မှာထားရှိုးမယ်။။ နောက်ကို ကားကြီး ... ကားကြီးလို့ မခေါ်နဲ့၊ သူ့မှာ နာမည်ရှိတယ်။ ချုစ်မြားရှင်လို့ပဲ ခေါ်ရမယ် ကြားလား”

ပျော်တတ်တဲ့တစ်ယောက်က ...

“ချုစ်မြားရှင်တဲ့ဟေ့”လို့ အော်လိုက်တော့ အားလုံးရိုင်းပြီး လက်ခုပ်တီးကြတယ်။

CB

ဉာဏ်ကျတော့ ချုစ်မြားရှင်အတွက် အောင်ပွဲခံတဲ့အနေနဲ့ စိုးမြင့်ကို ဘီယာလိုက်တိုက်တယ်။
သူက ...

“မင်းပုံစံက ဘတ်(ချု)လာနိုက် လုပ်တာကျနေတာပဲ”လို့ မောင်ချစ်အေး တက်ဖြေနှေပုံကို ဖြည့်ပြီး ပြောတယ်။

“အေးကွာ ... တကယ့် ဘတ်(ချု)လာနိုက်လို သဘောထားလိုက်ပေါ့”

ပေါ်ကြီးနဲ့ မိစံက တစ်တွဲ၊ ကောင်းမြတ်နဲ့ ဒီနှုန်းငယ်က တစ်တွဲ၊ အိမ်ထောင်တွေ ကျကျနှုန်းကြုံပြီး စိုးမြင့်ကတော့ မောင်ချစ်အေးလို လူပျို့ကြီးပါပဲ။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။ အလုပ်များတဲ့ ကြားကပဲ တစ်ခါတစ်ခါ ရောက်အောင် ကြိုးစားပြီး လာတတ်တယ်။

တစ်ခါတစ်လေမှ တွေ့ရတာဆိုတော့ ပြောစရာစကားတွေက အများကြီးပဲ။ ကျန်တဲ့သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး ကြားရသမျှ သတင်းတွေ ဖလှယ်ကြတယ်။ ပေါ်ကြီးက ကလေးနှစ်ယောက်၊ ကောင်းမြတ်က နှစ်ယောက်ခဲ့တဲ့။

“မင်းကိုတော့ ချိုးကျျိုးတယ်၊ တဗြားလူဆို ခုလိုအချိန်မှာ အရက်သမား ဖြစ်နေလောက်ပြီ။ မင်းကတော့ ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ်”လို့ စိုးမြင့်က ပြောတယ်။

မောင်ချစ်အေးက အရက်မသောက်တတ်လို့ အချို့ရည်ပဲ မှာသောက်တာကို ကြည့်ပြီး ပြောတာ။

“အိအိချို့က အရက်သောက်တာ မကြိုက်ဘူးကွဲ”လို့ စိတ်ထဲကနေ ပြန်ပြောလိုက်တယ်။

သာမန်အားဖြင့်ဆိုရင်တော့ သူငယ်ချင်းနှစ်ယောက် ဆုံးကြတဲ့အခါ အိအိချို့အကြောင်းကို တတ်နိုင်သမျှ မပြောမိအောင် ရောင်ကြတယ်။ ပြောတော့ရော ဘာထူးမှာလဲ။ သူအကြောင်း ပြောမိတဲ့အခါ စကားဂိုင်းက ထိုင်းမြိုင်းသွားတတ်တာကြောင့်လည်း တစ်ကြောင်းပေါ့။ ဘောလုံးသမားတစ်ယောက်တောင်မှ ဟက်တက်ကွဲအောင် ရုံးခဲ့တဲ့ ဘောလုံးပွဲအကြောင်းကို မြို့နှုန်းရည်ရှက်ရည် ပြန်ပြောချင်စိတ်မျိုး ရှိတတ်လို့လား။

ဒီနေ့တော့ ချစ်မြားရှင်နဲ့လည်း ပတ်သက်နေတာတစ်ကြောင်း၊ ဘီယာများသွားတာလည်းတစ်ကြောင်း ကြောင့်ထင်တယ်။ စိုးမြင့်က စကားစလာတယ်။

“မင်းကိုတော့ ငါကြောင်လို့ပဲ ပြောရမလား။ အစွဲအလမ်းကြီးနဲ့ စိတ်ရောဂါရနေတယ်လို့ပဲ ဆိုရမလား။ အချစ်ကြိုးသူ သွားကြိုးသူအဖြစ်ပဲ ချိုးကျျိုးရမလား မသိဘူး။ လူကို မရတာနဲ့ သူစီးခဲ့တဲ့ ဖယ်ရှိကားကြီးကို မတန်တဆ ဈေးပေးဝယ်ပြီး အပုံစားပြင်ထားတယ်ဆိုတော့ ...”

“ရူးနေတယ်လို့ပဲ သတ်မှတ်လိုက်ပေါ့ကွာ။ ငါမှာလည်း ဒီတစ်ခုပဲ ရူးစရာရှိတာကိုး”

သူက အမြှုပ်တစိစီ ထနေတဲ့ ဘီယာခွက်ကို မြောက်ကြည့်ပြီး ...

“အင်း ... ပုံပြင်တွေထဲကလို ဥစ္စာစောင့်နဲ့တွေ့ပြီး ရူးသွားတဲ့လူလိုပေါ့ကွာ။ အေးလေ ... အချစ်ရူး ဆိုတော့လည်း ခွင့်လွှတ်သင့်ပါတယ်”လို့ ပြောပြီး ရယ်နေတယ်။ ဘီယာကို ကျိုးကျလိုက်ပြီးတော့ ...

“မောင်တော်ကားလောက်ပဲ ရလိုက်တာတောင် ဒီလောက် ဂရုစိုက်နေ့ရင် လူကိုသာ လက်ထပ်ခွင့် ရလိုက်လို့ကတော့ ဘယ်လို့နေမလဲ မသိဘူး။ ခေါင်းပေါ် ရွက်ထားလိမ့်မယ် ထင်တယ်”

“ဒီလောက်တော့လည်း မဟုတ်ပါဘူးဘွား”

“ဘာလဲ၊ ကုန်းပိုးထားရုံးလောက်ပဲပေါ့၊ ဟုတ်လား”

မောင်ချုစ်အေး ပြုးရုံးသာ ပြုးနေလိုက်တယ်။ ကုန်းပိုးဖို့ နေနေသာသာ ဖိန်ပ်တောင် ကိုင်ခွင့်မရခဲ့ဘူး မဟုတ်လား။

CB

သူက အတော်ညွှန်နက်တဲ့အထိ ဖိုးမြင်နဲ့ စကားပြောနေလို့ အိပ်ရာထ နောက်ကျေတယ်။ မျက်နှာ သစ်ပြီး မှန်ဟင်းခါးဆိုင် သွားဖို့ ထွက်လာတဲ့အခါ ချံမြားရှင်ရဲ့ ရွှေ့မှန်တွေကို ရေဆေးနေတဲ့ မန်းနီးကို တွေ့လိုက်ရတယ်။

သူက မောင်ချုစ်အေး ဝပ်ရွှေ့မှာ ပညာသင်အဖြစ် ရောက်နေတဲ့ ကောင်လေးပေါ့။ လခစားအဆင့် မဟုတ်သေးဘူး။ ထမင်းကျွေး၊ မှန်းဖိုးလေးဘာလေး ပေးပေါ့။ ဒီကောင်က ခိုင်းလို့ကောင်းတယ်။ ဖင်ပေါ့တယ်။ အလိုက်သိတတ်တယ်။ မောင်ချုစ်အေးကိုလည်း တုန်နေအောင် ကြောက်တယ်။ တစ်ခါတစ်ခါ စိတ်ကူးတည့်ရာ ပါက်ကရ လျှောက်လုပ်တတ်တာ တစ်ခုပဲ။

အခုလည်း မောင်ချုစ်အေးခါးက မျက်နှာကောင်းလိုချင်လို့ထင်တယ်။ မခိုင်းရဘဲ ကားမှန်ကို ရေဆေး နေတယ်။ သူက အထုပ်ထဲက ဆပ်ပြာမှုနဲ့တွေ့ကို လက်ခုပ်ထဲ ထည့်ပြီး မှန်ကို ပွတ်မယ်အလုပ်မှာ ...

“ဘာ ... ဟေ့ကောင်၊ ဘာလုပ်တာလဲ”

မောင်ချုစ်အေးအသံကြားတော့ လန်းပြီး လုညွှေကြည့်တယ်။

“မှန်မှာ ဖုန်တွေ ကပ်နေလို့ ရေဆေးမလို့ ဆရာ”

“ဆပ်ပြာမှုနဲ့ ဆေးတော့ မှန်ကွက်ကုန်မှာပေါ့ကွဲ”

“ရပါတယ် ဆရာရဲ့။ ကားအကောင်းစားမှ မဟုတ်တာ”

“ဘာပြောတယ်”

မောင်ချုစ်အေးရဲ့ လေသံက မာဆတ်ဆတ် ဖြစ်သွားလို့ ဒီကောင် တုန်ကနဲ့ ဖြစ်သွားတယ်။ မောင်ချုစ်အေးကို မျက်လုံးကလေးပြုးပြီး ကြည့်နေတယ်။

“နော်း”လို့ ပြောပြီး အိမ်ထ ပြန်ဝင်ခဲ့တယ်။ အခန်းထဲက မှန်ဆေးရည်ဗုံးကို ပြန်ယူတယ်။ မန်းနီးကို လုမ်းပေးပြီး ...

“ဒါနဲ့ဆေး၊ ပြီးရင် တွေ့ကရာ အဝတ်နဲ့ မသုတ်နဲ့။ အဲ ... နော်း”ဆိုပြီး အိမ်ထ ပြန်ဝင်၊ မောင်ချုစ်အေးရဲ့ မျက်နှာသုတ်ပဝါ ယူပြီး ပြန်ထွက်လာ ...

“ရော့ ... အဲဒါနဲ့သုတ်”

မန်းနီးက မျက်နှာသုတ်ပဝါကို အုကြောင်ကြောင် ကြည့်နေတယ်။ မောင်ချုစ်အေးက ဆက်ပြောတယ်။

“ဒီကားကို မနက်တစ်ခါ၊ ညနေတစ်ခါ ဖုန်သုတ်ရမယ်။ ကြော်မွေးတံမြက်စည်း ငါပြန်လာရင် ဝယ်ခဲ့တယ်။ ပြီးတော့ သုံးရက်တစ်ခါ ရေဆေးရမယ်။ ဒါ မင်းတာဝန်ပဲ ကြားလား”

“ဟုတ် ... ဟုတ်ကဲ့ ဆရာ”

မန်းနီးရဲ့ စိတ်ထဲမှာ အတော်ထူးဆန်းနေလိမ့်မယ်။ အိမ်က ဟိုင်းလပ်ကားကိုတောင် ဒီလောက် ဂရုမစိုက်ခဲ့ဘူး မဟုတ်လား။ မောင်ချုစ်အေး လုညွှေထွက်မယ်လုပ်ပြီးမှ တစ်ခု သတိရသွားပြီး ...

“ပေါ် ... ဟော ... ဟော ... ဒေါ်ကောင်၊ ဒီနော်က စပြီး မင်းကို လခစားအဖြစ် ခန့်လိုက်ပြီ။ တစ်လ ငါးထောင် ပေးမယ်။ ဒီကားကိုသာ ဂရုစိုက်ပြီး အမြဲတစ်း ရှင်းသနဲ့နေအောင် ထားရမယ်။ ညကျရင်လည်း ဒီကားပေါ်မှာ မင်းစောင့်အိပ်ရမယ်”

မန်းနီးရဲ့ မျက်နှာ ဝင်းပသွားပြီး ...

“တကယ်လား ဆရာ”လို့ ဝမ်းသာအားရ မေးတယ်။ မောင်ချုစ်အေးက ရောင်းဆတ်ပြပြီး ထွက်လာ ခဲ့တယ်။

“အင်း ... ဒါကြောင့်လည်း ချံမြားရင်ပြီးက လာဘ်ကောင်းတယ်လို့ ပြောကြတာကိုး”

မန်းနီးရဲ့ စကားကို ကြားလို့ မသိမသာ လုညွှေကြည့်လိုက်တော့ ကားခေါင်းကို တယုတယ ပွတ်သပ် နေတာ တွေ့လိုက်ရတယ်။

CB

၅ ။ ။

မောင်ချစ်အေး သဘောအတိုင်းသာဆိုရင်တော့ ချစ်မြားရှင်ကို ဂိုဒ္ဓိဝါင်ထဲမှာပဲထားပြီး အရိပ်တက္ကည်ကြည် နေချင်တာပါပဲ။ သို့ပေမယ့် မဖြစ်သေးဘူး။ ဘတ်(စံ)ကားကြီးတစ်စီးကို ငွေကုန်ကြေးကျခြင်ဆင်ပြီးမှ ဒီအတိုင်းသိမ်းထားတယ်ဆိုရင် သူများတွေက ဘယ်လိုထင်မလဲ။

ခုတောင်မှ ငွေများများရမယ့် အလုပ်တွေပစ်ပြီး ဒီကားကြီးကိုပဲ ကရဣစိက်နေတဲ့အတွက် နားမလည်နိုင်အောင်ဖြစ်နေကြပြီ။ ဘာစိတ်ရူးပေါက်လို့ ခုလိုလုပ်နေတာလဲလို့ ထင်ကြေလိမ့်မယ်။

နောက်တစ်ချက်ကလည်း ကားဆိုတာ လမ်းပေါ်မှာ သွားလာနေမှ အဓိပ္ပါယ်ရှိတယ်။ ကားပီသတယ်။ ဒါမှမဟုတ်ရင်လည်း အောင်းထဲမှာပဲ အမြဲထည့်ခံထားရတဲ့ မြင်းတစ်ကောင်လို့ ဂုဏ်သိက္ဌာမဲ့သွားမှာပေါ့။

ဒါပြောင့် ချစ်မြားရှင်အတွက် အလုပ်တစ်ခုကို ရှာရတယ်။ ကားသိပ်မနာတဲ့ ပေါ့ပေါ့ပါးပါး အလုပ်မျိုးဖြစ်ဖို့လိုတယ်။ ကံအားလျော်စွာပဲ မိတ်ဆွေကားသမားတွေ စီစဉ်ပေးလို့ ဖယ်ရှုလမ်းကြောင်းတစ်ခု ရလိုက်တယ်။ တက္ကည်ကျောင်းသူကျောင်းသားတွေအတွက်တော့ မဟုတ်ဘူး။ မူလတန်းကလေးတွေကို ကြို့လုပ်ပေးရမှာ။

အမှန်အတိုင်း ဝန်ခံရရင်တော့ ချစ်မြားရှင်ကို မောင်ချစ်အေးကိုယ်တိုင် မောင်းချင်တာ။ သို့ပေမယ့် မသင့်တော်လို့ ဒါရိုင်ဘာတစ်ယောက် ရှာရတယ်။

ဒါရိုင်ဘာခန်းတဲ့နေရာမှာလည်း မောင်ချစ်အေးကိုယ်တိုင် စိတ်ကြောက် အင်တာဗျျှေးလုပ်ပြီး ရွေးခဲ့တာ။ အသက်ငယ်တဲ့လူကျတော့လည်း စိတ်လိုက်မာန်ပါ ခပ်ကြမ်းကြမ်းမောင်းမှာစိုးရတယ်။ အသက် သိပ်ကြီးပြန်တော့လည်း မျက်စိမ့်စွဲတာနဲ့၊ တုန်းတုန်းချိချိနဲ့ဆိုရင် မဖြစ်ဘူး။ ဒါပြောင့် လူလတ်ပိုင်းကို စဉ်းစားတယ်။

ကားမောင်းဖို့ လာဆက်သွယ်တဲ့လူတွေကိုလည်း မေးခွန်းတွေ မေးရသေးတယ်။

“ဒီလိုကားမျိုး မောင်းဖူးသလား”

“မမောင်းဖူးဘူး၊ ဒိုင်နာပဲ မောင်းဖူးတယ်”

“ဒါဆို မဖြစ်ဘူး”

နောက်တစ်ယောက်။

“ဒီလိုကားမျိုး မောင်းဖူးသလား”

“မောင်းဖူးတာပေါ့၊ လိုင်းကားမောင်းခဲ့တာပဲ”

“ဒါဆိုရင်တော့ မဖြစ်ဘူး။ လိုင်းကားသမားတွေက အမောင်းကြမ်းတယ်”

နောက်တစ်ယောက်က ဘတ်(စံ)ကားတော့ မောင်းဖူးတယ်။ သို့ပေမယ့် သူမောင်းဖူးတာက ဟီးနီး ဘီးအမ်ဖြစ်နေတယ်။

နယ်အဝေးပြီးကား မောင်းဖူးတယ်ဆိုတဲ့ လူတစ်ယောက်လည်း လာသေးတယ်။ လူက လေတော့ ခပ်ကြွားကြွားပဲ။ ရန်ကုန်-ပြည် ကားလမ်းကို မျက်စိမ့်တိပြီးတော့တောင် မောင်းနိုင်တယ်လို့ဆိုတယ်။ သူပြောတာ အမှန်ပါပဲ။ ကားမောင်းရင်း အိပ်ဗိုက်ပြီး ကားလမ်းဘေးထိုးကျသွားလို့ ပြုတဲ့လဲ ဖြစ်နေတာကိုး။

စိတ်တိုင်းကျနိုင်တဲ့လူမျိုးကိုတော့ လက်တွေ့မောင်းခိုင်းပြီး မောင်ချုစ်အေးက ဘေးကထိုင် အကဲ ခတ်တယ်။ ကားသမားတဲ့က သူတို့ကျမ်းကျင်ကြောင်း ပြတဲ့အနေနဲ့ အရှိန်နဲ့ ကွွဲပြတာတို့၊ ကလပ်ကို အားမကိုးဘဲ လီဗာဗုတ်ပြီး ဂိယာချိန်းပြတာတို့ လုပ်ပြကြတယ်။ ဒါမျိုးက အန္တရာယ်ရှိတယ်၊ ကားနာတယ်။ ဒါကြောင့် ပယ်တယ်။

ဖြစ်နိုင်လောက်တဲ့လူတစ်ယောက်တော့ တွေ့ပါရဲ့။ သူက အိမ်ထောင်နဲ့ ကဲ့နေတာမို့ မောင်ချုစ်အေးတို့ ဆီမှာပါ ညာအိမ်မယ် ပြောတယ်။ ကာကို အမြဲဂရိုက်နိုင်မှာ ဖြစ်လို့ လက်ခံလိုက်တယ်။ သို့ပေမယ့် သူက ညာတိုင်း ဘီအီးတစ်ပိုင်းလောက် မသောက်ရရှင် မနေနိုင်တဲ့လူ ဖြစ်နေပြန်ရော့။

မောင်ချုစ်အေးရဲ့ အလုပ်သမားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေတဲ့မှာ အရက်မသောက်ရာ ဆေးလိပ်မဖွားရ၊ ကွမ်းမစားရ၊ (ဒါတွေဟာ အီအီချို့ မကြိုက်တဲ့ ကိစ္စတွေဖြစ်ကြောင်းကိုတော့ သူတို့ကို မပြောပြပါ။) တွေးလူတွေကို အရက်သောက်ခွင့်မပေးဘဲ သူ့ကျမှ အထူးခွင့်ပြုချက်ပေးလို့ မဖြစ်ဘူး။ တော်ကြာ တွေးကောင်တွေကပါ မြည်းစမ်းကြည့်လာရင် ခက်တယ်။ ဒါနဲ့ တစ်လခ အဆုံးခံပြီး ရပ်စဲလိုက်ရ ပြန်တယ်။

ကားမောင်းချင်တဲ့လူက ပေါ်ပေမယ့် ကားကြီးကို ကျမ်းကျမ်းကျင်ကျင် မောင်းနိုင်တဲ့လူက ရှားတယ်။ ဒီကြားထဲ မောင်ချုစ်အေးရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်တာတွေက ရှိနေတော့ အဆင်မပြောဘူး။

ဦးစိတ်တိုကြီးကိုပဲ သွားခေါ်ပြီး ပြန်မောင်းခိုင်းရင် ကောင်းမလားတောင် စဉ်းစားမိသေးတယ်။ သို့ပေမယ့် မဖြစ်နိုင်ဘူး။ ဦးစိတ်တိုကြီးက တော်တော်အသက်ကြီးပြီ။ အိမ်ချင်းကလည်း ဝေးတယ်။ မနက် အစောကြီးရောက်အောင် လာနိုင်ဖို့ မလွယ်ဘူး။ သူကလည်း အေးအေးဆေးဆေး နားနေပြီဆိုတော့ ဒုက္ခပေးရာ ကျလိမ့်မယ်။

နောက်ဆုံးတော့ ကံအားလျော်စွာပဲ ဒရိုင်ဘာတစ်ယောက် ရလိုက်တယ်။ သူမောင်းနေတဲ့ ဖယ်ရှိကား ရောင်းဖြစ်သွားလို့ အလုပ်မရှိဘဲဖြစ်နေတာ။ အခု ဆွဲရမယ့် ဖယ်ရှိလမ်းကြောင်းကိုလည်း သိပြီးကျမ်းပြီးသား ဆိုတော့ အဆင်ပြေသွားတယ်။ မောင်ချစ်အေး လိုချင်တဲ့ အချက်အလက်တွေနဲ့လည်း ကိုက်ညီတယ်။

ပထမဆုံး ဖယ်ရှိထွက်မယ့်နေ့မနက်မှာ ကားမထွက်ခင် ကျောင်းစတက်ရမယ့် သူငယ်တန်းကလေး တစ်ယောက်ကို စိတ်မချသလို တာဘွတ်တွေတ်မှာနေတဲ့အတွက် ဒရိုင်ဘာက ပြီးစေ့ကြည့်တာကိုတော့ ခံလိုက်ရသေးတယ်။

CB

ဒီနေ့ ကျောင်းပိတ်ရက်မို့ ချစ်မြားရှင် အနားရတယ်။ မောင်ချစ်အေးက နေ့စဉ် အနည်းဆုံး တစ်ကြိမ်တော့ ချစ်မြားရှင်ကို သွားကြည့်လေ့ရှိတယ်။ မောင်ချစ်အေးရဲ့ စိတ်ထဲမှာတော့ ချစ်မြားရှင်ကို မော်တော်ကားကြီးတစ်စီးလို့ မထင်ချင်ဘူး။ အိမ်သူအိမ်သားတစ်ယောက်လိုပဲ ယူဆတယ်။

ဒါမျိုး တရှို့လူတွေမှာလည်း ဖြစ်တတ်တာပါပဲ။ အဖော်သူငယ်ချင်း ကားဆရာတြီးတစ်ယောက်ဆိုရင် နှစ်ပေါင်းများစွာ မောင်းခဲ့ရတဲ့ ကားကြီးကို လုပ်ဖော်ကိုင်ဖက် တစ်ယောက်လို သဘောထားသတဲ့။ မနက်ငါးနာရီလောက်ထပြီး စက်နှိုးတဲ့အခါ ...

“သူငယ်ချင်းရေ ... ထတော့ကျွား၊ လုပ်ငန်းခွင် ဝင်ရအောင်”လို့ ပြောတတ်တယ်။

စက်က နှိုးရခက်နေရင် ...

“မင်းက တယ်အပျင်းထူးသကိုး။ အိပ်ရေးမဝသေးဘူးလားကွဲ ဟေ ...”ဆိုပြီး ရော့တတ်သေးတာ။

ဒီလိုပါပဲ။ တစ်ခါက မောင်ချစ်အေး ဆိုက်ကားစီးသွားရင်း ကုန်းတက်ကို ကြိုးပြီးနှင့်ရတဲ့အခါမှာ ဆိုက်ကားဆရာက “ဖော်သားကြီး ရန်းလိုက်ကွဲ”လို့ ကြုံးဝါးတာ ကြားဖူးတယ်။

မောင်ချစ်အေးရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူရှုစ်တန်းလောက်ကတည်းက စီးခဲ့တဲ့ စက်ဘီး ကလေးကို အမွှာညီအစ်ကိုလို သဘောထားတယ်ဆိုပဲ။ တစ်ခါတော့ သူ့ရည်စားကို စက်ဘီးပေါ်တင်နင်းသွားရင်းက ကားတစ်စီးနဲ့ တိုက်မိမလိုဖြစ်တော့ လမ်းသေးဆွဲအချုမှာ ပစ်လဲသွားရော့။ ဒီအခါမှာ သူက ခြေတွေလက်တွေ ပွန်းပဲသွားတဲ့ သူ့ရည်စားကို သတိမရဘဲ သူ့စက်ဘီးလေးရဲ့ ခွေတွန်းလိမ်ကောက်ကျွေးသွားတာ တွေကို စပ်တသပ်သပ်ဖြစ်နေတယ်။ ကောင်မလေးက စိတ်ဆိုးပြီး အဆက်ဖြတ်တာ ခံလိုက်ရတယ်လေ။

မောင်ချစ်အေးက သူတို့ထက် ပိုတယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ မနက်အိပ်ရာထနီးတိုင်း ချစ်မြားရှင်ကို နှုတ်ဆက်နေကျုံ။ တစ်ခါတစ်လေ ညာက် အိပ်ပါနီးမှာ တစ်ခါတော်သွားကြည့်လိုက်သေးတာ။

ဒီနေ့လည်း အိပ်ရာကနီးတော့ ချစ်မြားရှင်ကို သွားနှုတ်ဆက်တယ်။ ကားကို လှည့်ပတ်ကြည့်တယ်။ ကျေနပ်အောင် စစ်ဆေးပြီးမှ ကားပေါ်ကို ရှေ့ပေါက်က တက်လိုက်တယ်။ အိအိချို့ ထိုင်ခဲ့တဲ့ ရှေ့ဆုံးခုံတန်းကလေးကို ကြည့်တယ်။ ခုံပေါ်မှာ ကြက်မွေးစကလေးတစ်ခု ကပ်နေလို့ ယူပြီးလွင်ပစ်လိုက်ရသေးတယ်။

ကားပေါ်က ပြန်ဆင်းတယ်။ လက်ဖက်ရည်ဆိုင်သွားဖို့ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ ...

“ကိုကြီး ... ကိုကြီး”လို့ နောက်က ချစ်ထွေး ခေါ်သံကြားလို့ လှည့်ကြည့်ပြီး ရပ်စောင့်နေလိုက်တယ်။

“လက်ဖက်ရည်ဆိုင် သွားမလို့ မဟုတ်လား”လို့ ပြောပြီး လိုက်လာတယ်။

ဒီကောင် မောင်ချစ်အေးကို ရှာင်ဖယ်ဖယ် လုပ်နေတာ ကြာဖြီ။ ချစ်မြားရင်ကို ဝယ်ဖြီးကတည်းကပဲ။ ခုမှ ထူးထူးဆန်းဆန်း ပြန်ရောနေတာ။ ကောနတော့ ပိုက်ဆံပြတ်နေပြီးထင်တယ်။

ဆိုင်ကိုရောက်တော့ ချစ်ထွေးက ပေါက်စီတစ်လုံးကုန်အောင် အရင်စားလိုက်သေးတယ်။ ပြီးမှ ...

“ကိုကြီးကို ကျွန်တော် ပြောစရာရှိတယ်”

“ဘာလ၊ ပိုက်ဆံတောင်းမလို့လား”

“အဲဒီကိစ္စက ပြီးမှ ပြောမှာပါဗျာ”

“ဒါဆို အခုပြောမှာက ဘာကိစ္စလဲ”

“ချစ်မြားရင်ကို ကားစုတ်ကြီးလို့ ပြောခဲ့တဲ့ကိစ္စကို တောင်းပန်မလို့”

“ကိစ္စမရှိပါဘူးကွာ၊ မင်းမသိလို့ ပြောခဲ့တာပဲ”

မောင်ချစ်အေးက ကိုယ့်အမိပါယ်နဲ့ကိုယ် ပြောလိုက်တယ်။ သူက ပြီးစော့ ပြန်ကြည့်နေတယ်။

“မင်းကို ဘယ်သူက ဘာတွေပြောလို့လဲ”

“ကိုကြီးစိုးမြင့် ပြောပြတာ”

“ဟာ ... စိုးမြင့်ဆိုတဲ့ကောင်ကွာ ...”

“ဒီလိုပါ ကိုကြီးရ။ ကျွန်တော် ချစ်မြားရင်ကို ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုကြီးကို မကျေမနပ်နဲ့ အပြစ်တင်တဲ့စကားပြောတော့ ကိုကြီးအပေါ် တစ်မျိုးမမြင်သင့်ဘူးဆိုပြီး ရင်းပြတာ ...”

“ဒါတွေက ပြီးခဲ့ပါပြီကွာ”လို့ မောင်ချစ်အေးက အရေးမကြီးဟန်ဆောင်ပြီး ဖုံးကွာယ်ဖို့ ကြီးစားပေမယ့် သူက ဆက်ပြီးပြောတယ်။

“ကိုကြီးနဲ့ အဲဒီအစ်မကြီးနဲ့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ပြောပြပါလား။ ကိုကြီးစိုးမြင့်က အဲဒီ အစ်မကြီးကို မရလို့ ဒီကားကြီးကို အလွမ်းပြောဝယ်တာ ဆိုတာလောက်ပဲ ပြောပြတာ။ အသေးစိတ် သိချင်တယ်”

“ဒီလိုကိစ္စမျိုးဆိုတာ ကိုယ်တွေ့ခဲ့တဲ့ ရပ်ရှင်တစ်ကားလို ပြန်ဖောက်သည်ချလို့ ကောင်းတာမျိုး မဟုတ်ပါဘူးကွာ။ မသိချင်စမ်းပါနဲ့”

“ဘယ်ဟုတ်မလဲ ကိုကြီးရာ အကြောင်းစုံ သိထားတော့ ကျွန်တော်လည်း သင်ခန်းစာယူပြီး ဒါမျိုးမဖြစ်အောင် ရောင်လို့ရတာပေါ့”

ဘာကြောင်မှန်း မသိဘူး။ ချစ်ထွေးကို ပြောပြချင်စိတ် ပေါ်ပေါ်က်လာမိတယ်။ တစ်ယောက်တည်း ကြိုတ်ပြီး မျိုးသိပ်ခဲ့ရတာကြာလို့ အသံထွက်ခံစားချင်လာတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါနဲ့ ဖြစ်ခဲ့ပျက်ခဲ့ပုံကို ပြောပြီး ...

“မင်းကတော့ ဒီလိုအဖြစ်မျိုး ကြိုမှာမဟုတ်ပါဘူးကွာ။ မင်းက တက္ကသိုလ်ကျောင်းသားအစစ်ပဲ”လို့ ဆက်ပြောလိုက်တယ်။

ချစ်ထွေးက ခေါင်းတည်းတည်းတည်းတည်းမှ ...

“သူများတွေကတော့ လူကြောင်ကြီးလို့ ထင်ကြမှာပဲ။ ကျွန်တော်ကတော့ ကိုကြီးကို သိပ်လေးစား သွားပြီ။ ခုခေါတ်မှာ ဒီလို သွားတရားကြီးမားတဲ့ လူမျိုး ရှားနေပြီ ကိုကြီးရာ ကိုကြီးရဲ့ အချစ်ဟာ ရှာဂျာနဲ့ ဘုရင်က တာ့ရုံးမဟာ ဆောက်ပြီး အလွမ်းဖြေသလို တကယ်ရှိခဲ့ပဲ”

ဒီကောင် လာရိုနေတာလို့ ထင်လိုက်မိသေးတယ်။ မဟုတ်ဘူး၊ တကယ်အတည်ပြုနေတာ။

“ဘာပဲဖြစ်ဖြစ်များ၊ ဘယ်သူတွေ ဘာပဲပြောပြော ချံမြားရှင်ကို ဝယ်တဲ့ကိစ္စ ကျွန်တော် အပြည့်အဝ ထောက်ခံလိုက်ပြီ”

မောင်ချစ်အေး ပြီးရုံးသာ ပြီးနေလိုက်တယ်။ ချစ်ထွေးက ဆက်ပြောတယ်။

“ဒီလိုကိစ္စမျိုးဟာ ရပ်ရှင်ဓာတ်ကားလို ပြန်ပြောပြလို့ ကောင်းတာမဟုတ်ဘူးလို့ ခုနဲ့ ကိုကြီး ပြောတယ်နော်။ တစ်ခုရှိတာက ဒါဟာ ရုပ်မြင်သံကြားဓာတ်လမ်းတွဲတစ်ခုလိုပဲ လောလောဆယ် ကြော်ပြာ ထိုးနေတဲ့ အချိန် ဖြစ်ချင်ဖြစ်မှာပေါ့။ ဓာတ်လမ်းက ပြန်ဆက်လာချင်လာသိုးမှာ ...”

မောင်ချစ်အေးက သက်ပြင်းကို မသိမသာချလိုက်ပြီး ...

“ဒီလောက်ရည်ကြာတဲ့ ကြော်ပြာမျိုးတော့ ရှိမယ် မထင်ပါဘူးကွာ ...”

CB

မြို့ထဲရောက်တဲ့အခါ အဖော်ကြိုက်တတ်တဲ့ အစားအစာမျိုးတွေ့ရင် ဝယ်လာလေ့ရှိတယ်။ ဒီနေ့တော့ ခုးရင်းသီးအလုံးလှလှကြီးတွေတွေလို့ ဝယ်လာခဲ့တယ်။ ရွေးလည်းကြီးတယ်၊ တကယ်လည်း ကောင်းတယ်။ ရွှေဒ်းရောင်တောက်နေတာ မြင်ကတည်းက အရသာရှိမယ်ဆိုတာ သိသာနေပြီ။ အစွဲက သေးသေးလေးတွေ၊ အနွှေးက ကြီးပြီး အသားထူးတယ်။

အဖေက ဒုးရင်းသီးကို မြန်ရည်ယှက်ရည် စားနေတာကြည့်ပြီး ဝမ်းသာမိတယ်။ တရှို့လူကြီးတွေ ဒီအရွယ်ဆို အစားရှောင်နေရပြီ။ သွေးတိုးရှိလို့၊ နှလုံးရောဂါရိလို့၊ အဆီအအိမ့် ရှောင်ရတာ၊ အချိုအင်းရှောင်ရတာမျိုး ဖြစ်နေပြီ။ အဖေကတော့ ခုထိ ရောဂါရိလို့ ထူးထူးတွေတွေ မရှိသလောက်ပဲ။ အမေ ဆုံးပြီးခါစတုန်းက နည်းနည်းကျွေးသပ္ပါနိပေမယ့် ခုတော့ မျက်စိမျှန်းတာရယ်၊ တစ်ခါတစ်လေ ကူးလေးဘာလေး နာချင်တာကလွှဲရင် ဒေါင်ဒေါင်မြည်သေးတယ်လို့ ဆိုရမယ်။ စားကောင်းသောက်ကောင်းတုန်းပဲ။ မောင်ချုစ်အေးက ကျွေးနိုင်မွေးနိုင်လာတဲ့ အချိုန်းမှာ အဖေက စားနိုင်သောက်နိုင်သေးတယ်ဆိုတော့ ကုသိုလ် ထူးတဲ့ သားအဖလို့ ပြောရမှာပါပဲ။

အဖေက လက်သုတ်ပဝါကို ယူပြီး သုတ်လိုက်တယ်။ ပန်းကန်ထဲမှာ ဒုးရင်းသီး ပိုကြီးကြီး ခပ်လှလှ နှစ်မွှာကျုန်နေသေးတယ်။

“ကုန်အောင်စားလိုက်လေ အဖေ”လို့ မောင်ချုစ်အေးက ပြောတော့ ...

“ချုန်ထားလိုက်ပါကွာ၊ ဟိုဒင်းအတွက် ... အဲ ...”ဆိုပြီးတော့မှ တခစ်ခစ်ရယ်နေတယ်။

“ဘာရယ်တာလဲ အဖေက”

“ငါလည်း အသက်ကြီးလို့ သူငယ်ပြန်နေပြီလား မသိဘူး။ မင်းတို့အမေအတွက် ချုန်ထားဦးမှပဲလို့ ယောင်ပြီး စိတ်ကူးလိုက်မိလို့ကွာ။ မင်းတို့အမေက ဒုးရင်းသီး သိပ်ကြိုက်တာကိုး”

မောင်ချုစ်အေး ကရာဏာပြုးပြုးမိတယ်။ ချုစ်တွေးကတော့ ...

“အမေသာရှိရင် ကျွန်းတဲ့ ဟာ ကျွန်းတော့ကျွေးမှာပဲ။ အမေက ကျွန်းတော့ကို အချုစ်ဆုံးပဲကိုး”လို့ ပြောပြီး ဒုးရင်းသီးတစ်မွှာကို ဆတ်ကနဲ့ နှိုက်ယူပြီး စားလိုက်တယ်။

အဖေက ...

“အေးကွာ ... မင်းအမေဆုံးပြီးကတည်းက ငါတို့အိမ်လည်း အိမ်ရှင်မရယ်လို့မရှိတော့ ခြောက်ကပ်ကပ် နိုင်သွားတယ် ထင်ရတယ်”

“ဒါဆိုလည်း အဖေ မိန်းမတစ်ယောက် ယူလိုက်ပေါ့”

ချုစ်တွေးက ဝင်နောက်တယ်။ အဖေက ပြုးပြုးပြုးပြောနဲ့ လက်ကာပြပြီး ...

“ဟေ့ကောင် အဲဒီစကားမျိုး ထပ်မပြောနဲ့။ ငါက မင်းအမေကလွှဲရင် ဘယ်မိန်းမကိုမှ ရှိတယ်လို့တောင် မထင်ဘူးကွာ”

“အဲဒီလို အစွဲအလမ်းကြီးတတ်တဲ့ စိတ်ဓာတ်က မျိုးရိုးလိုက်တတ်သလား မသိဘူးနော် ... ကိုကြီး”လို့ ပြောပြီး မောင်ချစ်အေးကို ပြုးစိစိကြည့်လိုက်တယ်။

အဖောက ချစ်ထွေးစကားကို ဂရမစိုက်ဘဲ သူပြောချင်တာကို ဆက်ပြောတယ်။

“တကယ်တမ်း မိန်းမယူရမှာက ငါမဟုတ်ဘူး။ မင်းအစ်ကို ...”

မောင်ချစ်အေးဘက် မေးငြေြုပြီး ...

“ချစ်အေး၊ မင်းအသက်လည်း သုံးဆယ်ကျော်ပြီ။ မိသားစုအတွက် လုပ်ကျွေးနေတာလည်း တာဝန် ကျော်အပြင် လွန်တောင်နေပြီ။ ကိုယ့်အတွက်လည်း စဉ်းစားဦးဦး။ မင်းအီမံထောင်ပြုသင့်ပြီ”

“ဟာ ... အဖောကလဲ ... ကျွန်တော့ကို ကြိုက်မယ့်ဘူးမှ မရှိတာ ...”

“ဘာလို့မရှိရမှာလဲ။ မင်းလို လုပ်ရည်ကိုင်ရည်ရှိပြီး ရိုးသားတဲ့လူမျိုးကို သမက်တော်ချင်တဲ့လူတွေ အများကြီးရှိတယ်”

“အဖေ တွေ့ထားလို့လား”

ချစ်ထွေးက ဝင်မေးတော့ ...

“အေး ... အဲဒါပြောမလို့ဘူး။ ကားမှတ်တိုင်နားက ဆေးခန်းမှာထိုင်တဲ့ ဆရာဝန်မလေးကို သိလား”

“ကျွန်တော်က ဆေးခန်းမှ မသွားဖူးတာ”

“ငါ ဟိုတစ်လောက သွေးလေးဘာလေး ချိန်ကြည့်ဦးမှပဲဆိုပြီး သွားတာ။ ဟိုရောက်တော့ ဆရာဝန် မလေးက ငါ့ကို သိနေပြီး နှုတ်ဆက်တယ်။ စကားစပ်ကြည့်တော့မှ စာတိုက်နားမှာ နေသွားဖူးတဲ့ ကိုပါကြီးရဲ့ သမီးမှန်း သိရတာပဲ”

“ကျွန်တော်သိတယ် အဖေ။ ကျွန်တော်တို့ငယ်ငယ်တုန်းက သူတို့အိမ်က မာလကာသီးတွေ သွားခိုးစား နေကျပဲ။ အဲဒီအစ်မကြီးကလည်း မဆိုးဘူး၊ လှတယ်”

ချစ်ထွေးက ဝင်ချွန်နေသေးတယ်။ အဖောက အားတက်သွားပြီး ...

“ဟုတ်တယ်ဘူး၊ ယဉ်ယဉ်လေးနဲ့ ကြန့်ရှိရှိလှတာ။ ဒါနဲ့ ငါလည်း လိပ်စာမေးပြီး ကိုပါကြီးတို့ဆီ သွားလည်တာပေါ့။ သူ့မိန်းမက မင်းတို့အမေကို အရမ်းခင်တာလေ။ ပြီးတော့ ငါသားလူပျီးကြီးအကြောင်း ပြောရင်း စကားတောက်ကြည့်တာပေါ့ဘူး”

“အဖောကလဲ ... ဘာတွေလျောက်လုပ်နေတာလဲ”

“ဟာ ... ဒါ လူကြီးတွေလုပ်ရမယ့် အလုပ်ပဲဘူး။ သူတို့ကလည်း မင်းကို စိတ်ဝင်စားပုံရပါတယ်”

“အဖေက ဘယ်လိုလုပ်သိလဲ”

“သိတာပေါ့။ ကိုပါကြီးမိန်းမက သူတို့သမီးလေးလည်း ကျောင်းစာတွေနဲ့ နပန်းလုံးခဲ့ရပြီး၊ ခုကျ တော့လည်း အလုပ်ထဲမှာပဲ နစ်နေလို့ ကြောရင် အပျို့ကြီးဖြစ်သွားမှုစိုးရတယ်လို့ပြောတယ်။ ဒါဟာ ငါ့စကားနဲ့ အတိုင်အဖောက်ညီနေတဲ့ သဘောပေါ့။ အဲဒါ ကောင်မလေးကို မင်းသွားကြည့်လိုက်ကွာ”

“ဟာ ... အဖေကလဲ ... ဘယ်လိုလုပ် သွားကြည့်ရမှာလဲ”

“နေမကောင်းချင်ယောင်ဆောင်ပြီး ဆေးခန်းကို သွားပေါ့”

“တော်ပါတော့ အဖေရာ။ ကျွန်ုတ်တော် အဲဒီလောက်ထိ အချိန်မပေးနိုင်ပါဘူး။ အလုပ်က မအားရတဲ့ ကြားထဲ၊ ပြီးတော့ ကျွန်ုတ် မိန်းမယူချင်စိတ်လည်း မရှိသေးပါဘူး”

“ဒါဖြင့် မင်းက ဒီလိုပဲနေတော့မှာလား”

“နေဖြစ်ဖို့များပါတယ်”

ဒီနေရာမှာ ချစ်ထွေးက ထုံးစံအတိုင်း ဝင်ရှုပ်နေပြန်ရော့။

“ကိုကြီးမယူချင်ရင် ကျွန်ုတ်ယူလိုက်မယ် အဖေ”

“အောင်မာ၊ လူကဖြင့် လက်တောက်လောက် ရှိသေးတယ်”

“ဒီလောက်တော့ မကပါဘူး အဖေရာ”

ချစ်ထွေးက တဟားဟားရယ်လိုပြီးမှ ဆက်ပြောတယ်။

“အဖေက ကိုကြီးအကြောင်းကို မသိသေးဘဲကိုး။ အဖေ ကြားဖူးတယ် မဟုတ်လား၊ တချို့တွေ နတ်နဲ့ လက်ထပ်ကြတယ်ဆိုတာလေ။ ဒီလိုပဲ ကိုကြီးက မော်တော်ကားနဲ့ လက်ထပ်ထားတာ”

“ဟေ့ကောင်၊ မင်းပါးစပ် ပိတ်ထားကွာ”လို့ မောင်ချစ်အေးက ဟန့်လိုက်ရတယ်။

အဖေကတော့ အဓိပ္ပာယ်ကို သိတာမဟုတ်တော့ ...

“ပေါက်ကရ ပြောတော့မယ်၊ မင်း ...”လို့ပဲ ပြောတယ်။

ကဲ ... လောကကြီးဟာ မထူးဆန်းဘူးလား။

တစ်ခါတုန်းက ဆယ်တန်းတောင်မအောင်ဘဲနဲ့ တက္ကသိလ်ထဲမှာ ယောင်ချာချာ စိတ်ကူးယဉ် အပိုမက်တွေ မက်ခဲ့မိလို့ ခွေးမောင်းသလို အမောင်းခံခဲ့ရတဲ့ကောင်တစ်ယောက်၊ စက်မျှတက္ကသိလ်ကျောင်းသား အယောင်ဆောင်မှု၏။ ရာသက်ပန် နယ်နှင်းကောင်ခံခဲ့ရတဲ့ကောင်တစ်ယောက်ကို ခုတော့လည်း ဆရာဝန်မလေးရဲ့ မိဘတွေက စိတ်ဝင်စားပါသတဲ့။

CB

၆ ။ ။

“ကိုကြီးက မော်တော်ကားနဲ့ လက်ထပ်ထားတာ”လို့ ချစ်ထွေးပြောတာလည်း သိပ်တော့မလွန်လို ပါဘူး။ မောင်ချစ်အေးဟာ ချစ်မြားရှင်အပေါ်မှာ အချိန်ကြောလာတာနဲ့အမျှ သံယောဇ် ပိုပိုဖြစ်လာတယ်။ လူတစ်ယောက်လို့ သဘောထားလာတယ်။

မန်က်ဖယ်ရှိဆဲဖို့ ထွက်သွားတဲ့အခါမှာ စိတ်မချာသလို ဖြစ်လာတယ်။ လမ်းမှာများ တစ်ခုခု ဖြစ်မလားလို့ စိုးရိုမိမိတယ်။ ပြန်ရောက်ချိန်တန်လို့ မရောက်ဘဲ နည်းနည်းပါးပါး နောက်ကျနောက် စိတ်ပူပြီး နောက်ထိုးထိုး ထိုးထိုးဖြစ်လာတယ်။

တစ်ခါကဆိုရင် အိမ်က ဟိုင်းလပ်ကားကိုယူပြီး ဖယ်ရှိလမ်းကြောင်းအတိုင်း လိုက်ပြီးတော့တော် ရှာမိသေးတယ်။ အမှန်ကတော့ ဘီးပေါက်လို့ တာယာဝင်လဲပြီး ပေါက်သွားတဲ့ဘီးကို တစ်လက်စတည်း ဝင်္ဂာနေ့လို့ ကြောနေတာပါ။

ကားပျက်ပြီဆိုရင်လည်း ဆေးရုံကို ပို့တော့မလောက် ပျောယာခတ်နေမိတယ်။ ဘယ်လောက်ထိုး ဖြစ်လာသလဲဆိုတော့ ငှားထားတဲ့ ဒရိုင်ဘာက ချစ်မြားရှင်ကို မောင်းပြီးထွက်သွားတာကို မြင်တဲ့အခါ မနာလို့စိတ်ဝင်လာမိတဲ့အထိပါပဲ။

မောင်ချစ်အေး ခုလိုအဖြစ်သည်းနေတာကို ချစ်ထွေးဆီကတစ်ဆင့် သိသွားပြီး စိုးမြင့်က ...

“မထူးပါဘူးကွား။ မင်းကားကြီးကို သန်းခေါင်စာရင်းထဲသာ သွေးထားလိုက်ပါတော့”လို့တောင် ပြောယူရတယ်။

ဒီနေ့လည်း အလုပ်ခဏနားပြီး ထမင်းစားဖို့ အလုပ်ရုံထဲနေ အိမ်ဘက်အကူး နေပူတွေကြီးကြီးထဲမှာ ရပ်ထားတဲ့ ချစ်မြားရှင်ကို တွေ့လိုက်ရလို့ ... “မန်းနှီး”လို့ အသံကုန် အော်ခေါ်လိုက်တယ်။

“လာပြီ ဆရာ”ဆိုတဲ့ အသံနဲ့ မရေးမနောင်းမှာ မန်းနှီး အပြေးအထွားရောက်လာတယ်။

“ချစ်မြားရှင်ကို ဘာလို့ နေပါကြီးထဲ ရပ်ထားရတာလ”

“ကျွန်တော်ရပ်တာ မဟုတ်ဘူး။ ဒါရိုင်ဘာ ...”

“သူက ရပ်ရင်လည်း မင်းက ပြောပေါ့”

“မဟုတ်ဘူး ဆရာ၊ ဂိုဒေါင်ထဲမှာလည်း ပြင်လက်စ ကားတွေ ရှိနေလို့။ ဤတော့ ဟိုသစ်ပင်ရိုပ် မှာလည်း ကားလေးက ရပ်ထားတော့ ...”

သူပြီ့ လှမ်းကြည့်လိုက်တော့ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှ မောင်ချစ်အေးတို့အိမ်က ဟိုင်းလပ် ကားကို ရောင်းပြီး ပြန်ဝါယားတဲ့ ဆူပါရှိကား ရပ်ထားတာ တွေ့ရတယ်။

မောင်ချစ်အေးလည်း အိမ်ထဲဝင် ကားသော့ယူပြီး ဆူပါရှိကားကိုရွှေ့။ ချစ်မြားရှင်ကို နေရိပ်ထဲ သွားရပ်ထားလိုက်တယ်။ မန်းနီးကတော့ နားမလည်သလို ခေါင်းလေးကုတ်ပြီး ရပ်ကြည့်နေတယ်။ မောင်ချစ်အေး ကားပေါ်က ဆင်းပြီးတော့ ...”

“ဟောကောင် မန်းနီး၊ နောက်ဆိုရင် ချစ်မြားရှင်ကို နေပါထဲမှာ မရပ်စေနဲ့! ကြာလား”

“ဟုတ်ကဲ့ ဆရာ”

မောင်ချစ်အေး ပြန်လှည့်ထွက်မယ်လုပ်ပြီးတော့မှာ ကားရော့မှန်ပေါ်မှာ ဖြေဖြေအနှစ်တွေ ပေနေတာ မြင်လိုက်တော့ ...”

“မန်းနီး ... ဟိုဟာ ဘာတွေလ”

“ဟာ ... ကျိုးကန်းချေးပါချထားတာ”

“တောက် ... မင်းကို သေသေချာချာ ကြည့်ခိုင်းထားတယ် မဟုတ်လား”

“မဟုတ်ဘူး ဆရာ၊ စောစောက မရှိပါဘူး”

ပြောပြီး ဘန်ပါပေါ်ကို ခုန်တက်သွားပြီး ကျိုးကန်းချေးတွေကို လက်နဲ့သုတ်ရင်း ...”

“အခုမှ လောလောလတ်လတ် ပါချတာ ဆရာ။ ဒီမှာတွေ့လား၊ ဖျော့ဖျော့ကြီးရှိသေးတယ်”ဆိုပြီး အပေါ်ကို မော့ကြည့်တယ်။

အဲဒီအချိန်မှာပဲ သစ်ပင်ပေါ်က ကျိုးကန်းတစ်ကောင် ပုံပြီးသွားတာ မြင်လိုက်ရတယ်။ မန်းနီးက ကျိုးကန်းကို လက်သီးထောင်ပြနေသေးတယ်။”

မောင်ချစ်အေးကတော့ ချစ်မြားရှင်အတွက် သီးသန့် ဂိုဒေါင်တစ်လုံးတော့ ဆောက်မှုပဲလို့ တွေးလိုက်မိတယ်။”

C B

အဲဒီလို အကဲပိုခဲ့လို ဒရိုင်ဘာနဲ့ ပြသုနာဖြစ်ခဲ့တာပေါ့။

သူ့ကိုလည်း အပြစ်မတင်ပါဘူး။ ကားကြီးမောင်းတဲ့ ဒရိုင်ဘာတွေက ဒီအတိုင်းပဲလေ။ ဘတ်(စံ)ကားကြီးတွေဆိုတာကလည်း ဂိယာတုတ်ထောက် ဆီမိုးပျောက် ဆိုတာတွေပဲများတယ်။ တသသလုပ်နေစရာ အကြောင်းမှ မရှိတာ။ ဒါကြောင့် ကားအကိုင်ကြမ်းကြတယ်။ ကားကြီးတွေကလည်း ဒူပေနာပေခံတာကိုး။

ဒါမျိုး အကျင့်ပါနေတဲ့သူနဲ့ လိုတာထက်ပိုပြီး အဖြစ်သည်းတဲ့ မောင်ချစ်အေးနဲ့ ပြသုနာဖြစ်တာ ဘာဆန်းသလဲ။

မောင်ချစ်အေးက မနက်တိုင်း အင်ဂျင်စိုင် အသစ်လဲချင်တယ်။ အင်ဂျင်စိုင်အမျိုးအစားကောင်းကောင်း သုံးချင်တယ်။ သူက ဒီလောက် မလိုအပ်ဘူးလို့ ထင်တယ်။ အင်ဂျင်ခန်းထဲမှာ စက်ဆီတွေ ခွဲနေရင် မောင်ချစ်အေးက မကြိုက်ဘူး။ သန်းရှင်းခြောက်သွေ့နေစေချင်တယ်။ သူက ဘတ်(စံ)ကားကြီးပဲ၊ ဒီလောက် သန်းရှင်းနေဖို့ မလိုဘူး။ အပိုတွေလို့ ယူဆတယ်။

ဘရိုတ်ဒေါင်းတဲ့အခါ မောင်ချစ်အေးက တစ်ချက်တည်းနဲ့ ဒရိုင်တော့မိအောင် လုပ်ချင်တယ်။ သူက နှစ်ချက်သုံးချက်တော့လို့ မိရင်ရပြီ။ အရှင်မောင်းခဲ့တဲ့ ကားတုန်းကဆိုရင် ဘရိုတ်ဆီ ဈေးကြီးလို့ ဆပ်ပြာ ရည်တောင် သုံးခဲ့ဖူးတယ်တဲ့။ သူ့လို့ ကားကြီးအိတ်စပတ်တစ်ယောက်အဖို့ ဘရိုတ်မပါဘဲ ဂိယာနဲ့တောင် ထိန်းပြီးမောင်းနိုင်တယ်လို့ဆိုတယ်။

သူက ကားရေတိုင်ကိုထဲ ရေဖြည့်တဲ့အခါ စည်ဗိုင်းထဲကရေကို အလွယ်တကူ ခပ်ထည့်လိုက်တာပဲ။ ကားသမားတိုင်းလိုလို ဒီလိုပဲလုပ်နေကျပါ။ မောင်ချစ်အေး အမြင်မှာတော့ စည်ဗိုင်းထဲကရေဆိုတာ အနည်တွေ အမှုန်တွေပါတတ်တယ်။ ကားရေတိုင်ကိုရဲ့ ရေလိုင်းတွေက ပါးပါးစိပ်စိပ်ကလေးတွေ။ ကြာရင် အနည်တိုင်ပြီး ရေလိုင်းတွေ ပိတ်ဆိုကုန်တတ်တယ်။ အဲဒီအခါ အင်ဂျင်အပူချိန်တက်တတ်တယ်။

ရေကို ရေစစ်နဲ့ သေသေချာချာ စစ်ပြီးမှ ထည့်ပါလို့ မှာထားပေမယ့် လစ်ရင်လစ်သလို လုပ်လိုက် တာပဲ။ အမှုန်ကတော့ ဖြစ်နိုင်ရင် ရေသန်းဖြစ်ဖြစ်၊ ဘက်ထရိုတ် ထည့်တဲ့ မိုးရေဖြစ်ဖြစ်တောင် ထည့်သင့်တာ။ ကားလေးတွေမှာ သုံးလေ့ရှိတဲ့ အင်ဂျင်အေးအောင်လုပ်ပေးတဲ့ဆေးရည်ထည့်လို့ ဒရိုင်ဘာက ပြီးစေ့စွဲ ကြည့်တာ ခံလိုက်ရသေးတယ်။

သူက ကွမ်းလည်းစားတတ်တယ်။ မောင်ချစ်အေးရဲ့ တပည့်တွေဆိုရင် ကွမ်းစားခွင့်မရှိပေမယ့် သူ့ကျတော့ ပုံစံတစ်မျိုးမျိုး တားမြစ်လို့မဖြစ်ဘူး။ ကားမောင်းရင်း ကွမ်းတံတွေးထွေးတော့ ကားဘော်ဒီပေါ်မှာ ကွမ်းသွေးတွေ စင်ပြီး ပေနေတတ်တယ်။ ကွုတ်ကျော်အိတ်ကလေး ဆောင်ထားပြီး ထွေးထည့်ပါလို့ ပြောပေမယ့်လည်း ခဏဲ့ရတယ်။ ဒါနဲ့ မောင်ချစ်အေးလည်း ပလပ်စတစ်ပုံးလေးတစ်ပုံးကို ဒရိုင်ဘာခုံးမှာ တပ်ပေးထားလိုက်ရတယ်။

သီတင်းကျော်ကျော်းပိတ်ရက်မှာ သူက ဘုရားဖူးအဖွဲ့နဲ့ နယ်ကို စင်းလုံးငှားအော်ဒါ လိုက်သွား ချင်တယ်လို့ ပြောတယ်။ မောင်ချစ်အေးက ကားနာမှာစိုးလို့ ခွင့်မပြုဘူး။ ဒါကိုလည်း သူက သိပ်မကျနပ်ဘူး။

တစ်ရက်မှာ မနက်ပိုင်းကျောင်းပိုပြီး ပြန်ရောက်မယ့်အချိန်ထက် အတော်ကြီး လွန်လာတဲ့အထိ ပြန်ရောက်မလာဘူး။ မောင်ချုစ်အေး စိတ်ပူပြီး ဖယ်ရှိလမ်းကြောင်းအတိုင်း လိုက်သွားတယ်။ မတွေ့ဘူး။

လေထိုးကျော်အဆိုင်ကလည်း သူတို့ဆီ မလာပါဘူးလို့ ပြောတယ်။

ရဲစခန်းသွားတိုင်ရှင် ကောင်းမလားတောင် စဉ်းစားမိသေးတယ်။

သိပ်တော့ အမိပ္ပါယ်မရှိဘူး။ ဒီလောက်ကြီးတဲ့ကားကြီး ဘယ်လိုလုပ်ပျောက်မှာလဲ။ ဒီကားမျိုးကို ဘယ်သူက ခိုးယူထွက်ပြီးမှာလဲ။ မတော်တဆ တိုက်မိခိုက်မိတာများ ဖြစ်မလားလို့ ယာဉ်ထိန်းရုံးကို သွားစုံစမ်းသေးတယ်။ သတင်းပို့ချက်မရှိပါဘူးတဲ့။

ညနေဘက် ကျောင်းဆင်းခါနီးကျဗုမှ ကျောင်းရှေ့မှာ ရပ်ထားတဲ့ ချံမြားရှင်ကို တွေ့ရတယ်။

“ခင်ဗျား ဘယ်လိုလုပ်တာလဲ”လို့ မေးတော့ ဒရိုင်ဘာက ခပ်အေးအေးပဲ။

“အေးဗျာ၊ ခင်ဗျားကို အကြောင်းကြားဖို့ အချိန်မရတော့ဘူး။ အရေးပေါ် အော်ဒါတစ်ခု လာခေါ်လို့ လိုက်သွားတာ”

“ဘာအော်ဒါမို့လို့လဲ”

“အသုဘို့ဖို့ပါဗျာ။ ကားမလောက်လို့ဆိုပြီး လာဆွဲတာ”

မောင်ချုစ်အေး အတော် စိတ်ဆိုးသွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမိပြန်ရောက်တော့ မောင်ချုစ်အေးနဲ့ သူနဲ့ အချေအတင်ဖြစ်ကြတယ်။

“ကျူပ်ကားက အသုဘို့လိုက်တဲ့ကား မဟုတ်ဘူးဗျ”

မောင်ချုစ်အေးေးက အတော်မခံမရပ်နိုင်ဖြစ်ပြီး ပြောတယ်။ သူက ...

“ဖယ်ရှိဆွဲတဲ့ကားမှန်ရင် ကြားပေါက်အော်ဒါလိုက်တာ ထုံးစံပဲဗျ။ ခင်ဗျားကားကို အလကား ယူသုံးတာလည်း မဟုတ်ဘူး။ ခင်ဗျားလည်း အံနာခ ရတာပဲ”

“အဲဒီငွေကို ကျွန်ုတ် မလိုချင်ဘူး”

“ခင်ဗျား မလိုချင်ပေမယ့် ကျွန်ုတ် လိုချင်တယ်ဗျ။ ဒီလို ကြားပေါက်ဝင်ငွေလေးရမှ အဆင်ပြု မှာပေါ့။ ခင်ဗျားပေးတဲ့ လခလောက်နဲ့ ကျေနိုင်ပြီး မနေ့နိုင်ဘူး”

“ခင်ဗျားကို ကျွန်ုတ် လခပိုပေးမယ်”

“တော်ပါပြီဗျာ။ ခင်ဗျားပိုပေးတဲ့ လခလည်း မလိုချင်ဘူး။ ခင်ဗျားလို လူကြောင်မျိုးဆီမှာလည်း မလုပ်ချင်တော့ဘူး။ ဘယ့်နှင့်ဖျော်မှာ သူ့ကားမောင်းရတာ လေယာဉ်မောင်းရတာထက်တောင် စည်းကမ်းချက်က ပိုများနေသေးတယ်”

ဟုတ်တယ်။ သူ့ပြောတာမှန်တယ်။ မောင်ချစ်အေးရဲ့ ချစ်မြားရှင်ကို မောင်းရင် အာကာသယာဉ် မောင်းတာထက်တောင် ပိုမြို့ဗြိုင်ကို ရရှိကြံး ကြိုက်တယ်။

သူအလုပ်ထွက်မယ်ပြောတော့ မောင်ချစ်အေးကလည်း ခခယယလုပ်ပြီး တောင်းပန်မနေတော့ဘူး။ ချစ်မြားရှင်ကို စောကားတဲ့လူ အလုံမရှိ။

ဒရိုင်ဘာ အလုပ်ထွက်သွားပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပြဿနာကတော့ ချစ်မြားရှင်ကို ဘယ်သူ ဆက်မောင်းမလဲဆိုတဲ့ကိစ္စပါပဲ။ ကျောင်းကြိုဖယ်ရှုခွဲတဲ့အလုပ်က ရပ်ချင်တိုင်းရပ်ပစ်လို့ရတာ မဟုတ်ဘူး။

တစ်ရက်ကလေးတောင် ပျက်ကွက်လို့မရဘူး။ မတော်တဆ ကားပျက်နေရင်တောင် တခြားကား တစ်စင်းကို ချက်ချင်းအစားထိုးပေးရတယ်။

ဘသင်နှစ်ကုန်တဲ့အထိတော့ ဖယ်ရှိဆွဲပေးရညီးမှာပဲ။ ဒရိုင်ဘာတစ်ယောက်ကို ချက်ချင်းရှာဖို့က မလွယ်ဘူး။ ရခဲ့ရင်တောင် စိတ်တိုင်းကျမှာ မဟုတ်ဘူး။ တစ်ခုမဟုတ် တစ်ခု ပြဿနာတက်မှာပဲ။ မောင်ချစ်အေးရဲ့ တပည့်တွေထဲမှာ ကားမောင်းတတ်တဲ့လူတွေ ရှိပါတယ်။ သို့ပေမယ့် လိုင်စင်သက်တမ်း နှင့်သေးတယ်။ ဘတ်(စံ)ကားကြီး မောင်းခွင့်ရှိတဲ့ လိုင်စင်အရှိုးအစား မဟုတ်ဘူး။ နှိမ်နှိမ်နှင့်နှင့် မောင်းခိုင် မှာလည်း မဟုတ်ဘူး။

ဒါကြောင့် မောင်ချစ်အေးကိုယ်တိုင်ပဲ မောင်းနှုံးဆုံးဖြတ်လိုက်တယ်။ မောင်ချစ်အေးရဲ့ တပည့်တွေ ထဲမှာ ကားပြင်တာ အတော်ကျမ်းကျင်နေတဲ့ကောင်တွေ ရှိနေပြီ။ တော်ရုံတန်ရုံကိစ္စခိုက်ရင် လူညွှန်ကြည့်စရာ မလိုအောင် စိတ်ချုရတယ်။ အင်ဂျင်တစ်လုံးလုံး ပတ်ကားကိုင်ပြီဆိုမဲ မောင်ချစ်အေး ဝင်ပါရတယ်။ ပြီးတော့ ဖယ်ရှိဆွဲတာက မနက်ပိုင်းတစ်ချိန်နဲ့ ညနေပိုင်းတစ်ချိန်ပဲ ရှိတာ။ ကြားအချိန်နဲ့ ညာက်မှာ ဝပ်ရော့အလုပ်ကို လုပ်လို့ရတယ်။

ဖယ်ရှိလမ်းကြောင်းကိစ္စတော့ ပုစ္စရာမလိုဘူး။ အရင်ဒရိုင်ဘာလက်ထက်တည်းက မောင်ချစ်အေးရဲ့ တပည့်ကျော် မန်းနီးက ကားနဲ့လိုက်နေကျပဲ။ ဒါကြောင့် လမ်းကြောင်းရော့ လူအတင်အချုလုပ်ရမယ့်နေရာရော ကျွမ်းနေပြီ။

ပထမဆုံး ဖယ်ရှိစွဲဆွဲတဲ့နော်မှာပဲ ရင်ခုနှစ်ရာတစ်ခုဖြစ်လာတယ်။ အိမ်ကထွက်ဖို့ ကားပေါ်တက်လိုက်တဲ့အခါမှာ အိအိချို့ထိုင်ခဲ့တဲ့ ခုံနေရာလေးဆီကို လူမ်းကြည့်မိတယ်။ စိတ်ထဲမှာ အတွေးတစ်ခု ဖြတ်ကနဲ့ပေါ်လာတယ်။ ဒီခုံနေရာမှာ ခုံသာယ်သူထိုင်နေသလဲ။ သိချင်စိတ်ဖြစ်လာမိတယ်။

လမ်းမှာ ကလေးတစ်ယောက် တက်လာတိုင်း ဘယ်ခုံမှာ ထိုင်လေမလဲလို့ စောင့်ကြည့်မိတ်တော်တယ်။ လူညွှန်ကြည့်တာတော့ မဟုတ်ပါဘူး။ နောက်ကြည့်မှန်ကတစ်ဆင့် ကြည့်တာပါ။ ဘတ်(စံ)ကားကြီးတွေမှာ ကားရဲ့နောက်ခန်းတစ်လုံးကို မြင်နိုင်တဲ့ မှန်ချုပ်ကြီးတပ်ထားတာ။ ဒါကြောင့် ကလေးတစ်ယောက် တက်လာပြီး ဘယ်ခုံမှာ ထိုင်တယ်ဆိုတာ လူညွှန်ကြည့်ဘဲ ကောင်းကောင်းမြင်နေရတာပါ။

ခရီးတစ်ဝက်ကျိုးခါနီးအထိ အီအီချို့ရဲ့ထိုင်ခံက လွတ်နေတုန်းပဲ။ နောက်တော့မှ ကျောင်းသူလေး တစ်ယောက် တက်လာပြီး အီအီချို့ရဲ့ ခံနေရာမှာ ဝင်ထိုင်တယ်။ အသက် ရှစ်နှစ်ကိုးနှစ်လောက်ရှိမယ်။ ကလေးမလေးက ချုပ်စရာလေး။ ဘာကြောင့်မှန်းမသိ မောင်ချုပ်အေးရင်ထဲက လုပ်ကနဲ့ ဖြစ်သွားမိတယ်။

ဖယ်ရှိဆွဲရတဲ့အလုပ်က အပေါ်ယံကြည့်ရင် လွယ်လွယ်လေးလို့ ထင်ရတယ်။ တကယ်တမ်းကျတော့ တော်တော်တာဝန်ကြီးတာပဲ။ ဖယ်ရှိစီးတဲ့ ကလေးတွေကို ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းကြားမှာ ဘေးမသိရန်မခအောင် စောင့်ရှောက်ရတဲ့တာဝန်က မသေးလှဘူး။

ကလေးတွေက မူလတန်း ကျောင်းသားကျောင်းသူလေးတွေဆိုတော့ ကားပေါ်မှာ ြိမ်ြိမ်ကလေးလိုက်လာကြတာ မဟုတ်ဘူး။ ယောက်ဗျားလေးအများစုံဟာ အမြဲလိုလို လုပ်လျပ်စွဲ လုပ်နေကြတာ။ တစ်ယောက်နဲ့တစ်ယောက် ထိပ်ပုတ်ခေါင်းပုတ်လုပ်မယ်။ မိန်းကလေးတွေကို လိုက်စမယ်။ သူတို့ချင်းငြိုးကြခုန်ကြရင်း ရန်ဖြစ်ပြီး ထန်ပမ်းလုံးချင်လုံးမယ်။ တချို့ကောင်တွေက ထိုင်ခံရှိပါလျက်နဲ့ မတ်တတ်ရပ်စီးချင်စီးတယ်။ ကားသွားနေတုန်း ရှေ့နောက်ပြီးချင်ပြီးနေကြတာ။ အဲဒီအခါမျိုးမှာ ရှတ်တရက် ကားဘရိတ်အပ်လိုက်လို့ အလဲလဲ အပြီးပြီးဖြစ်ပြီး ထိပ်ပေါက်ခေါင်းကွဲဖြစ်ရင် ကိုယ့်တာဝန်လည်း မကင်းဘူး။

မန်းနီးကတော့ ဒီအထာတွေ ကျွမ်းနေပြီ။ ချော့သင့်တဲ့ကောင်ကိုချော့၊ ဟောက်သင့်တဲ့ကောင်ကို ဟောက်၊ ပြတင်းပေါက်ကနဲ့ လက်ထုတ်၊ ခေါင်းပြုတဲ့ကောင်တွေ လိုက်ဆွဲနဲ့ တစ်လမ်းလုံး ပါးစပ်ရော လက်ပါ အြိမ်မနေရဘူး။

ဒီကောင်တွေက မန်းနီးကို ချုပ်တော့လည်း ချံကြသားပဲ။ ကျောင်းဆင်းရင် မန်းနီးအတွက်ခိုပြီး ပြောင်းဖူးတို့ နေကြာစွဲတို့ ဝယ်လာတတ်တယ်။

သူတို့ထဲမှာ အဆိုးဆုံးကတော့ မိုးမြင်းထွန်းဆိုတဲ့ကောင်လေးပဲ။ သူ့ကို ဘယ်သူကမှ နာမည်ရင်းမခေါ်ကြဘူး။ မျောက်လောင်းလို့ပဲ ခေါ်ကြတယ်။ နာမည်နဲ့ကတော့ တကယ်လိုက်ဖက်ပါတယ်။

ကားပေါ်မှာ ဘယ်တော့မှ ြိမ်ြိမ်ထိုင်မနေဘူး။ ဟိုခုခုခုခု လျောက်သွားနေတာပဲ။ ဟိုလူ့လိုက်စ၊ မိန်းကလေးတွေရဲ့ မှန်းကို လုစားး၊ မိန်းကလေးတွေက ရှန်တွေကြ၊ ကွန်ပါဗူးနဲ့ခေါက်၊ ပေတံနဲ့ လိုက်ရှိက်။ ဆူညံးပြီး မျက်စိကို နောက်နေတာပဲ။

မနက်ဆိုရင်လည်း တဗြားကလေးတွေလို့ ဖယ်ရှိအလာကို ကြိုစောင့်မနေတတ်ဘူး သူတို့အိမ်က အိမ်ဖော်ကလေးမလေးကပဲ စောင့်ပေးရတယ်။ ကားရောက်ပြီးဆိုမှ ကောင်မလေးက “လောင်းလောင်းရောက်လာပြီဟော”လို့ အိမ်ဘက်လှည့်ပြီး အော်ခေါ်ရတယ်။

ဒီတော့မှ ကိုယ်တော်မြတ်က မှန်းကတစ်ဖက်၊ ကျော်ဗိုးအိတ်တစ်ဖက်ဆွဲပြီး ပြီးထွက်လာတာ။ အကျိုက ကြယ်သီးမတပ်ရသေးဘူး။ ကားပေါ်ရောက်မှ တပ်တာ။ တစ်ခါတစ်လေ ကျောင်းထဲဝင်မှ သေသေ ချာချာ ဝတ်တယ်။

ညနေကျောင်းဆင်းရင်လည်း နောက်ဆုံးမှ ရောက်လာတတ်တယ်။ မှန်းဝင်ဝယ်နေလို့၊ ကစားစရာ ဝယ်နေလို့၊ သူများတွေကို လိုက်စနေလို့ ဆိုတာမျိုးတွေပေါ့။ တစ်ခါတစ်လေ တော်တော်နဲ့ ရောက်မလာလို့ မန်းနီးက ကျောင်းရှေ့က မှန်းဆိုင်တန်းမှာ လိုက်ရှာပြီး ဆွဲခေါ်လာရတယ်။ တကယ့်ငရှုပ်ပဲ။

သူက မောင်ချစ်အေး ကားမောင်းပုံကိုလည်း ဝေဖန်သေးတာ။

“ဦးလေးကြီး၊ မြန်မြန်မောင်းပါဗျ။ ကျောင်းမှာဆော့ဖို့ အချိန်မရဘဲ နော်ဦးမယ်”ဆိုပြီး လောကတ်တယ်။

မောင်ချစ်အေးက အန္တရာယ်ကင်းအောင် ဖြွေးဖြွေးမှန်မှန်ပဲ မောင်းတာကိုး။ ဒီအခါမှာ ...

“ဒီဦးလေးကြီးက အရင်ဦးလေးကြီးလောက် ကားမောင်းမကျွမ်းဘူး ထင်တယ်ကွဲ”လို့ တမင် အသံကျယ်ကြီးနဲ့ မခံချင်အောင် ပြောသေးတယ်။

ကလေးတွေထဲမှာ အထူးခြားဆုံးကတော့ အိအိချို့ထိုင်ခဲ့တဲ့နေရာမှာ ထိုင်တဲ့ ကျောင်းသူလေးပါပဲ။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း သပ်သပ်ရပ်ရပ် သန့်သန့်ရင်းရှင်းရှိတယ်။ နေပုံထိုင်ပုံ လူနှိုးရတယ်။ ကားပေါ်တက်လာပြီးရင် သူ့နေရာမှာ ြမ်ြမ်ြမ်ြကလေး ထိုင်နေတာပဲ။ ဘေးလူတွေနဲ့လည်း စကားသိပ်မပြောဘူး။ ပြတ်းပေါက်ကနေ အပြင်ကို ဧေးကြည့်ချင်ကြည့်၊ ဒါမှုမဟုတ် ကျောင်းစာအုပ်တစ်ခုပဲ ထုတ်ပြီး ဖတ်နေတတ်တယ်။ အချယ်နဲ့မလိုက်အောင် တည်ြမ်ြမ်ြတဲ့ ကလေးမလေးပဲ။

မောင်ချစ်အေးစိတ်ထဲမှာ ဒီကလေးမလေးဟာ အိအိချို့နဲ့တူတယ်လို့ ထင်မိတယ်။ စိတ်က စွဲလမ်းနေလို့လားတော့ မသိဘူး။ အိအိချို့ ငယ်ယ်တုန်းကဆိုရင် ဒီပုံမျိုးလေးဖြစ်မှာပဲလို့ တွေးမိတယ်။

အိအိချို့ရဲ့ သမီးကလေးများ ဖြစ်နေမလားလို့တောင် ထင်ချင်မိသေးတယ်။ သို့ပေမယ့် မဖြစ်နိုင်မှန်းသိပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိ အိအိချို့ အိမ်ထောင်မပြုရသေးဘူးဆိုတာ တစ်ဆင့်စကားနဲ့ သတင်းကြားထားလို့ပါပဲ။

ဘာပဲဖြစ်ဖြစ် မောင်ချစ်အေးကတော့ ဒီကလေးမလေးကို စိတ်ထဲက ကြိုတ်ပြီး ချစ်ခင်နေမိတယ်။ ကားမောင်းရင်းနဲ့ နောက်ကြည့်မှန်ကနေတစ်ဆင့် ကြည့်ကြည့်နေမိတယ်။

သူစောင့်နေတဲ့နေရာမှာ ကားရပ်တဲ့အခါ တက်ရမယ့် တံဃးပေါက်နဲ့ တည့်တည့်ကျအောင် ချိန်ကိုက်ပြီး ရပ်ပေးတာတို့၊ သူ ကားပေါ်မှာ အသားကျအောင် ထိုင်ပြီးသည်အထိ စောင့်ကြည့်ပြီးမှ ကားထွက်တာတို့၊ ကားပေါ်က ဆင်းခါနီးမှာ “သမီးလေး ... ဖြည့်းဖြည့်းဆင်းနော်”လို့ လှမ်းအော်ရင်း မောင်ချစ်အေးကို လျောင်ပြောင်လိုက်သေးတယ်။

အမှန်တော့ ဖယ်ရှိကားဆွဲသူတစ်ယောက်အနေနဲ့ ကလေးတွေအားလုံးကို ညီတူညီ့ ဂရို့ကိုနို့ လိုအပ်တယ်။ ဒါကြောင့် မောင်ချစ်အေးလည်း နောက်ပိုင်းမှာ သတိထားပြီး နေလိုက်တယ်။

သို့ပေမယ့် တစ်ချက်တစ်ချက် သတိလွှတ်သွားတတ်သေးတယ်။ တစ်ရက်မှာ ကလေးတွေ ကျောင်းဆင်းချိန်ကို စောင့်ရင်း ဟိုလျောက်ဒီလျောက်လုပ်နေတုန်း ချောကလက်ပြားတစ်ပြားကို ဝယ်လိုက်မိတယ်။ ကလေးမလေး ကားပေါ်တက်လာတဲ့အခါ “ရှေ့ ... သမီးစားဖို့”လို့ ပြောပြီးပေးတော့ ခေါင်းခါတယ်။

“ယူပါ သမီးရဲ ... ဦးဦးက ...”

“မယူချင်ပါဘူး။ သမီးတို့အမေက သူများကျွေးတာ မစားရဘူးလို့ မှာထားတယ်”လို့ ပြန်ပြောတယ်။

နောက်တစ်ခါလည်း ဒီလိုပဲ။ လကုန်လို့ ဖယ်ရှိစီးခတွေ ပေးကြတဲ့အချိန်ပေါ့။

ကလေးမလေးက “ဖယ်ရှိခဲ့”လို့ ပြောပြီး လှမ်းပေးတော့၊ မောင်ချုစ်အေးက ...

“ဒီလကစုံး သမီးဆီးက ဖယ်ရှိခဲ့ မယူတော့ဘူး။ သမီးကို အခမဲ့ စီးခွင့်ပေးမယ်”လို့ ပြောတော့ မျက်မှာင်တစ်ချက်ကုပ်တယ်။ ပြီးတော့ ...

“ကားအလကားစီးရေအာင် သမီးတို့က ဆင်းခဲ့နေတာမှုမဟုတ်တာ”လို့ လေသံမှန်မှန်ပြန်ပြောတယ်။

ကားခင့်ကို မောင်ချုစ်အေးလက်ထဲ ထိုးထည့်ပြီး လှည့်ထွက်သွားတယ်။ သူ့ထိုင်ခံမှာ လူနှုန်းရရသွားပြန်ထိုင်တယ်။ ပြီးတော့ စာအုပ်တစ်အုပ် ဆွဲထုတ်ပြီး ဖတ်နေတယ်။ နောက်ထူးခြားချက်တစ်ခုက နှစ်ယောက်တန်းထိုင်ခံမှာ သူတစ်ယောက်တည်း ထိုင်တဲ့အချက်ပေါ့။

တကယ့်ကို အိအိချို့အငယ်စားလေးပါပဲ။ သူ့နာမည်ကလည်း ကြည့်ပါဉိုး။ တိုက်ဆိုင်လိုက်တာ၊ “သဲအိချို့”တဲ့။

မောင်ချုစ်အေး တစ်ခုတွေးမိပြန်တယ်။ ဒီခုခံမှာ ထိုင်တဲ့လူတွေဟာ ခုလိုစိတ်ဓာတ်မျိုး ဖြစ်သွားတတ်ကြသလား။ ဒါမှုမဟုတ် အဲဒီလို့ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်ရှိသူတွေသာ ဒီထိုင်ခံကို ရွေးပြီးထိုင်လေ့ရှိသလား။

ဒီထိုင်ခံက နတ်ကြီးတယ်လို့ပဲ ယူဆရလေမလား။

CB

၇ ။ ။

ဒီနေ့ ကျောင်းပိတ်ရက်မို့ ချစ်မြားရှင် အနားရနေတယ်။ ဒီလိုနေ့မျိုးမှာ ချစ်မြားရှင်ကို အထူးသန့်ရှင်းရေးလုပ်ပေးကြရတယ်။ အထူးသန့်ရှင်းရေးလို့ ဆိုရတာက အကြောင်းရှိတယ်။

ပုံမှန်သန့်ရှင်းရေးကတော့ ညနေတိုင်း မန်းနီးက လုပ်နေကျား၊ ကားပေါ်မှာ ကလေးတွေ ပစ်ချေသွားတဲ့ မှန်းအိတ်ခွဲတို့၊ နေကြာစေ့ခွဲတို့ကို လုကျင်းတာမျိုးပေါ့။ ကားပေါ်မှာ အမြိုက်ပုံးတပ်ပေးထားပေမယ့် တချို့ကလေးတွေက ပြောလို့မရဘူး။ ပစ်ချင်ပစ်ချွဲတာပဲ။ ကလေးဆိုတာကတော့ ဒီအတိုင်းပဲလေ။

ကျောင်းပိတ်ရက်မှာတော့ အထူးသန့်ရှင်းရေးလုပ်ရတယ်။ ကားတစ်စီးလုံး အပြင်ရော၊ အတွင်းရော၊ အမိုးရော၊ အောက်ပိုင်းရော တာယာတွေကအစ ရေးဆေးကြရတယ်။ ထိုင်ခုံတွေကို ဆေးကြာသန့်စင်ရတယ်။ လက်ကိုင်တန်း၊ ကြေးပိုက်တွေကို ပြောင်လက်နေအောင် တိုက်ချွဲတဲ့ ရတယ်။

ဒီလိုနေ့မျိုးကတော့ ပို့ပြီးထူးခြားတယ်။ ချစ်မြားရှင်ကို တစ်လတစ်ကြိမ် ကြံ့ခိုင်ရေးလုပ်တဲ့ အနေနဲ့ပါ တိုက်ဆိုင်နေတာကိုး။ သန့်ရှင်းရေးသာမက၊ အင်ဂျင်းလိုင်တွေ လဲသင့်ရှင်လဲရတာ၊ ဂိယာစိုင်၊ ကရောင်းစိုင် စစ်ဆေးပြီး နပ်ခေါင်းတွေ ချောင်နေရင် ကျပ်၊ ဆီထိုးသင့်တာထိုးရတာ။ ဘရိတ်တွေကို ပုံမှန်စစ်ဆေးတာအပြင် အထူးကရုစိုက်ပြီး စမ်းသပ်ကြည့်ရတာတွေ လုပ်ရတယ်။

ကျောင်းပိတ်ရက်မို့ ချစ်မြားရှင်က အနားရပေမယ့် မောင်ချစ်အေးက မနားရဘူး။ အလုပ်ရုတဲ့မှာ မောင်ချစ်အေးကိုယ်တိုင် အင်ဂျင်းကိုင်ဖို့ စောင့်နေတဲ့ ကားတွေ ရှိသေးတယ်။ တော်ရုံးကားလောက်ဆို တပည့်တွေက စိတ်ချရပေမယ့် မောင်သယ်နည်းနည်းမြင့်တဲ့ ကားတွေကျတော့ မောင်ချစ်အေးကိုယ်တိုင် ကိုင်ရတယ်။

အလုပ်ရုတဲ့မှာ အင်ဂျင်းကို ဖြုတ်ချာ၊ စစ်ဆေးပြီးတော့ လိုအပ်တဲ့ ကားပစ္စည်းတွေဝယ်ဖို့ ထွက်လာခဲ့တယ်။ ပစ္စည်းတချို့က အဝင်နည်းနေလို့ ရှာရခဲ့ရနေတယ်။ သုံးလေးဆိုင်ပြောင်းပြီး ရှာရတယ်။ ပစ္စည်းတစ်ခုကတော့ တော်တော်ကိုရှားနေလို့ ဘုရင့်နောင်ချေးထဲ သွားမွေ့ရသေးတယ်။ ဒါကြောင့် ညနေစောင်းမှပဲအိမ်ပြန်ရောက်တော့တယ်။

အိမ်ထဲဝင်ပြီး ခဏနားမယ်လုပ်ပြီးမှ မန်းနီးကို ခိုင်းစရာတစ်ခုရှိတာ သတိရပြီး ကားဂိုဒ္ဓိဝါင်ဘက် လျှောက်လာခဲ့တယ်။ ခုချိန်မှာတော့ ချစ်မြားရှင်အတွက် ဂိုဒ္ဓိဝါင်တစ်လုံး ဆောက်ပေးထားပြီးပြီ။ မိုးရွာရွာ၊ နေ့ပူး၊ နှင့်းကျကျ မှုစရာမလိုတော့ဘူးလေ။

ဂိုဒ္ဓိဝါင်ထဲမဝင်ခင်ကတည်းက တဟီးဟီး တဟားဟား ရယ်သံတွေ ကြားနေရတယ်။ ကားရှေ့ဘယ်ဘက်ခြမ်းကနေ ပတ်ပြီးဝင်လာတာမို့ မောင်ချစ်အေးကို သူတို့ ရတ်တရက် မဖြင့်ဘူး။ မောင်ချစ်အေးဘွားကနဲ့ ပေါ်လာတာမြင်မှ ပြောလက်စ စကားတွေကို တိတ်ပြီး မျက်နှာပိုးသတ်လိုက်ကြတယ်။

မောင်ချစ်အေးက မန်းနီးကို ခေါ်မယ်လုပ်ပြီးမှ တစ်စုံတစ်ခုကို မြင်ပြီး တင်းကနဲဖြစ်သွားတယ်။ ပြာတာဆိုတဲ့ကောင်က အိအိချိတိုင်ခဲ့တဲ့ ခုံနေရာပေါ်ကို ခြေထောက်တစ်ဖက် တင်ထားတာ တွေ့လိုက်ရလိုပါပဲ။

“ဟေ့ကောင် ... မင်းခြေထောက် ချလိုက်စမဲး”

မောင်ချစ်အေးက ဟောက်လိုက်တော့ လန်ဖြန်ပြီး ခုံပေါ်တင်ထားတဲ့ ခြေထောက်ကို အလျင်အမြန် ချလိုက်တယ်။ သူ့ခြေထောက်က စက်ဆီတွေ ပေနေတာဆိုတော့ ပြောင်လက်နေအောင် ဆေးကြာသန့်စင်ထားတဲ့ ထိုင်ခုံသစ်သားခင်းပေါ်မှာ ခြေရာကြီးထင်သွားတယ်။

“မင်းကို ငါ ဘာပြောထားသလဲ”

ဟိုတစ်ခါတုန်းကလည်း ဒီကောင်တွေ ထိုင်ခုံပေါ်မှာ ဘူးသီးကြော်ထုပ်ကိုတင်ပြီး စားကြတာ ဆီတွေ၊ အချဉ်ရည်တွေ ပေကုန်လို့ ဆူခဲ့ဖူးသေးတယ်။ အခုလည်း လုပ်ပြန်ပြီ။ ပြာတာက ဘာမှ ပြန်မပြောဘဲ ခေါင်းကြီးနဲ့နေတယ်။ ကျွန်ုတ်တဲ့ကောင်တွေလည်း တုတ်တုတ်မှ မလျှပ်ရဲကြဘူး။

“ပြန်သုတ်လိုက်”

မောင်ချစ်အေးက အမိန့်ပေးလိုက်တယ်။ ပြာတာက လက်နဲ့သုတ်မယ်အလုပ်မှာ ...

“လက်နဲ့ မသုတ်နဲ့၊ ဆပ်ပြာနဲ့ သေသေချာချာဆေးပြီး အဝတ်နဲ့သုတ်”လို့ ပြောပြီး ထွက်လာခဲ့တယ်။

အိမ်အဝရောက်မှာ မန်းနီးကို ခိုင်းစရာရှိတာ မပြောခဲ့ရမှန်း သတိရပြီး ကားဂိုဒ္ဓိဝါင်ဘက် ပြန်လှည့်လာခဲ့တယ်။ အဲဒါ ပြာတာအဖို့ ကံဆိုးမိုးမှာင်ကျတာပဲ့။

စောစောကလိုပဲ ကားရှေ့ဘက်က ကျွေးပြီးအဝင်မှာ ...

“အလကား ချီးတုံး တန်ဆာဆင်နေတာပါကွာ”လို့ ပြောလိုက်တဲ့ ပြာတာဘဲ အသံကို ကြားရတယ်။

ထောင်းကနဲ့ ဖြစ်သွားတယ်။ ဒေါသကတောင် နောက်ကျနေမလား မသိ။ လူက လွှားကနဲ့ အရင်ရောက်သွားပြီး ...

“မင်း ဘာပြောတာလ”ဆိုတဲ့ စကားသံနဲ့အတူ လက်ကလည်း သူ့နားရင်းကို ဖြောင်းကနဲ့ ရိုက်ထည့် လိုက်တာ စိုက်ဆင်းသွားတာပဲ။

“ဘာလူပါးဝတာလဲဟင် ... မင်း”

လက်သီးနဲ့ ထပ်အရွယ်မှာ ပြောတာက လက်ကလေးကာပြီး ...

“ကြောက်ပါပြီ ဆရာရဲ့၊ ကြောက်ပါပြီ”လို့ ကြောက်လန့်နေတဲ့အသံနဲ့ တုန်တုန်လျပ်လျပ် တောင်းပန် နေတယ်။

“မင်းသွားတော့၊ မင်းမျက်နှာ ငါမကြည့်ချင်ဘူး”လို့ ပြောပြီး လျည့်ထွက်လာခဲ့တယ်။ အခန်းထဲ ရောက်တဲ့အထိ အသားတွေ တဆတ်ဆတ်တုန်နေတုန်းပဲ။ ခဏအကြောမှာတော့ ...

“ဒါတော့ လွန်လွန်းတယ်၊ သိပ်လွန်တယ်”လို့ မကျေမနပ် ရေ့ချွတ်ရင်း ချစ်ထွေး အခန်းထဲ ဝင်လာတယ်။

“ကိုယြို့ ... ဒါမျိုးတော့ မလုပ်သင့်ဘူး”

ချစ်ထွေးက ပြောတယ်။

“မင်းနဲ့ဘာဆိုင်လဲ”

မောင်ချစ်အေးက ပြန်ဟောက်လိုက်တယ်။ သူက ...

“ဘယ်လောက်ကြီးမားတဲ့အပြစ်ကို ကျူးလွန်လို့ ခုလို ပြင်းပြင်းထန်ထန်ဆုံးမရတာလဲ။ ကိုကြီးဘာသာ အစွဲအလမ်းကြီးနေတာကို ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ဘာမှမဆိုင်တဲ့လူတစ်ယောက်ကို လျောက်ရမဲ့တာ ကတော့ အဓိပ္ပာယ်မရှိဘူး”

“ဟေ့ကောင် တိတ်စမ်း၊ မင်းက ဘာကောင်လဲ”

မောင်ချစ်အေး ဂုန်းကနဲ့ ထရပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ အဖေက အခန်းထဲ ဝင်လာပြီး ...

“ချစ်ထွေး၊ အစ်ကိုကို ဒီလိုပဲ ပြောရသလား။ သွားတော့၊ သွားတော့”

ချစ်ထွေးက ပေစောင်းစောင်းကြည့်ရင်း ရပ်နေသေးတယ်။ အဖေက “သွားလေကွာ”ဆိုပြီး တွန်းထုတ် လိုက်တော့မှ ထွက်သွားတယ်။ အဖေက မောင်ချစ်အေးနားကို လျောက်လာပြီး ...

“မင်းအလုပ်တွေ သိပ်ပင်ပန်းလို့ စိတ်တို့နေတယ်ထင်တယ်။ အေးအေးဆေးဆေး အနားယဉ်လိုက် ပါလားကွာ။ တော်ရုံးကိစ္စ အဖေ ဝင်လုပ်ပေးပါ့မယ်”

“ရပါတယ် အဖေရာ့၊ ရှုတ်တရက် ဒေါသထွက်သွားလို့ပါ”

“ဘာပဲဖြစ်ဖြစ်ပေါ့ကျာ၊ ဒီကလေးတွေက မင်းကို အားကိုးပြီး နှုတ္တရရှာတာ။ မင်းစိတ်ဆိုးရင် သူတို့မှာ နေစရာမရှိဘူးကွ”လို့ အဖောက ဖြောင်းဖြတယ်။

ခက္ကာတော့ မောင်ချံအေးစိတ်တွေ တည်ြမ်သွားတယ်။ စောစောက ကိုစွာအတွက်လည်း စိတ်မကောင်းဖြစ်မိသွားတယ်။

ပြာတာဆိုတဲ့ကောင်လေးက အလုပ်လုပ်ရင် ပြာယာခတ်ပြီး အရာရာနဲ့ အကြောင်းကြောင်းမ့် ဒီနာမည် ပေးထားတာ။ ပေါ့တောတောလေးပေမယ့် ဖင်တော့ပေါ့တယ်။ ဘယ်လေက်ပင်ပန်းပင်ပန်း မည်ည်းမည်။ လုပ်တတ်တယ်။ ခိုင်းလို့ကောင်းတဲ့အတွက် ချံထွေးရဲ့လက်စွဲတော်လိုလည်း ဖြစ်နေတယ်။ သူ့တပည့်ကျော်ကို ထိလို့ ဒီကောင် ဒေါပူသွားတာပဲ။

ပြာတာတစ်ကောင် ဘယ်လိုများနေရှာမလဲလို့ သိချင်တာနဲ့ အလုပ်ရုံးဘက် ထွက်လာခဲ့တယ်။ မောင်ချံအေး အလုပ်ရုံးထ ဝင်လိုက်တာနဲ့ ကောင်လေးတွေဟာ ထိုင်နေတဲ့လူက ဆတ်ကနဲ့ ထရပ်။ ရပ်နေတဲ့ လူကလည်း တောင့်ကနဲ့ သတိဆွဲလိုက်သလို ဖြစ်ကုန်ဗြာတယ်။ အားလုံး မျက်နှာငယ်လေးတွေနဲ့။ သူတို့ထဲမှာ ပြာတာကိုတော့ မတွေ့ဘူး။

“ပြာတာကော ... ဘယ်မှာလဲ”

ရုတ်တရက် မဖြေဗြာဘူး။ ပြီးမှ မန်းနီးက ...

“ဂို့ဒေါင်ထဲမှာ ကျွန်းခဲ့တယ် ထင်တယ်”

မောင်ချံအေး ကားရို့ဒေါင်ဘက် ထွက်လာခဲ့တယ်။ ဒီကောင် ကြောက်လနဲ့ပြီး ထွက်ပြေးသွားပြီ လားလို့ စိုးရိုမ်းမိသေးတယ်။ တော်သေးတယ်။ ဂို့ဒေါင်ထဲမှာ သူရှိနေတယ်။ ကားခြေနင်းခံပေါ်မှာ ထိုင်ပြီး တရာ့ရာ့ဝို့ဝို့နေတယ်။ မောင်ချံအေး သနားသွားမိတယ်။

“ပြာတာ”

မောင်ချံအေးအသံကိုကြားတော့ ဒီကောင် တုန်ကနဲ့ဖြစ်သွားတယ်။ တစ်ချက်မော့ကြည့်ပြီးတော့ မောင်ချံအေးရှေ့မှာ ဆောင့်ကြောင့်ထိုင်ချုပြီး လက်အုပ်ချိလိုက်တယ်။

“ကျွန်းတော့ကို အလုပ်မဖြတ်ပါနဲ့နော် ဆရာ၊ ဆရာက လက်မခံရင် ကျွန်းတော် ဘယ်မှ သွားစရာ နေရာ မရှိတော့လို့ပါ”လို့ ငိုသံပါကြီးနဲ့ ပြာတယ်။

မောင်ချံအေးရင်ထ နင့်ကနဲ့ ဖြစ်သွားရတယ်။

“မင်းကို ဘယ်သူက အလုပ်ဖြတ်မယ် ပြောလို့လဲ”

“ဆရာပဲ ကျွန်းတော့မျက်နှာ မကြည့်ချင်ဘူးဆို ...”

“အဲဒါ ... ခုနှင့် စိတ်ဆိုးနေတုန်း ပြောတာပဲက္”

“ဆရာ ကျွန်တော့ကို သေအောင်ရှိက်ချင်ရှိက်ပါ ဆရာရယ်၊ မောင်းတော့ မထုတ်ပါနဲ့”ဆိုပြီး တဟိုးဟိုး ငါန်ပြန်တယ်။

“ကပါကွာ၊ မင်းကို ရိုက်လည်းမရှိက်တော့ပါဘူး။ မောင်းလည်း မထုတ်တော့ပါဘူး”လို့ ပြောရင်း ခေါင်းကို ပွုတ်သပ်ပေးမလို့ လက်လှမ်းလိုက်တာကို ရိုက်မယ်မှတ်လို့ ကောကလေးပုသွားရှာသေးတယ်။

“က ... က ... မင့်နဲ့တော့၊ မင်း စောစောက တော်တော်နာသွားသလားက္”

“သိပ် ... သိပ်တော့ မနာပါဘူး ဆရာ”လို့ ပြန်ဖြေရင်း ကောကို ပွုတ်နေတယ်။

“မင်း ဒီနေ့သော အလုပ်မလုပ်နဲ့တော့၊ ဟုတ်လား”

မောင်ချုစ်အေးစကားကို အဓိပ္ပာယ်ကောက်လွှဲပြီး “ဗျာ”လို့ ရော့တ်ရင်း မျက်စီမျက်နှာ ပျက်ချင်သလို ဖြစ်သွားလို့ ...

“မင်းနိုင်လိုက်ရတာ ပင်ပန်းသွားလို့ ဒီည အနားယူလိုက်တော့လို့ ပြောတာ။ နက်ဖြန်ကျရင်လည်း မင်းကို ခွင့်တစ်ရက်ပေးမယ်။ မြို့ထဲသွားပြီး ရုပ်ရင်ကြည့်ချင်ကြည့်။ စားချင်တာစား၊ ဝယ်ချင်တာဝယ်၊ ဟုတ်ပြီးလား”ဆိုပြီး သူ့လက်ထဲကို ငါးရာတန်နှစ်ချက် ထည့်ပေးလိုက်တယ်။

ပြောတာက ငွေစက္ကာတွေကို တစ်လှည့်၊ မောင်ချုစ်အေးကို တစ်လှည့် ကြည့်နေရင်း မျက်ရည်တွေ ကြားထဲကပဲ ပြုးရယ်လိုက်ပြီး

“ဟာ ... ထောတာပဲ”လို့ ဝမ်းသာအားရဲ ပြောလိုက်တယ်။

CB

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တပည့်တွေကြားထဲမှာ အမျိုးမျိုး ပြောလာကြတယ်။ မောင်ချုစ်အေးက အမှတ်မထင် ကြားလိုက်ရတာပါ။ ဒီကောင်တွေ ထမင်းသွားစားနေကြတုန်း ပျင်းပျင်းရှိတာနဲ့ ပြင်လက်စကားတစ်စီးရဲ့ ရှုံးခုံမှာထိုင်၊ နောက်မှုံးကို လှန်ချပြီး မေးနေမိတယ်။

တစ်အောင့်လောက်ကြာတော့ ဟိုကောင်တွေ ထမင်းစားပြီးလို့ အလုပ်ရုံထဲ ပြန်ဝင်လာကြတယ်။ ထိုင်ခုံနောက်လှန်ပြီး လှဲနေတဲ့ မောင်ချုစ်အေးကို မမြင်မိကြဘဲ ဟိုကိစ္စအကြောင်း ပြောတာ။

“ပြောတာတို့ကတော့ ပိုင်တယ်ကွာ။ နားရင်းတစ်ချက် အရှိက်ခံရရဲ့နဲ့ ငွေတစ်ထောင်ရတယ်ဆိုတော့ ...”

“တစ်ထောင် မဟုတ်ဘူးကွာ၊ ထောင့်ငါးရာ။ ဆရာ မှန့်ဖိုးပေးပြီးတာ မသိဘဲ ချုစ်တွေးက ငါးရာ ထပ်ပေးသေးတယ်”

“ဒီလိမျိုးဆိုရင်တော့ သုံးချက်လောက် အရှိက်ခံပါတယ်ကွာ။ တစ်ချက် ထောင့်ငါးရာနှင့်နဲ့ဆိုရင် လေးထောင့်ငါးရာတောင်ရမှာဘ”

“မလုပ်နဲ့ ဟေ့ကောင်၊ ဆရာက တော်တော် ဒေါကန်သွားတာနော် ... နောက်တစ်ခါဆိုရင် နားရင်းအပ်ရုံးလောက်နဲ့ ပြီးမှာ မဟုတ်ဘူး။ ခေါင်းကို ဟန်ဒယ်နဲ့ ရိုက်ခွဲမှာဟ ... သိလား”

“အေးကွား၊ တို့ဆရာ ဘယ်လိုဖြစ်သွားလဲ မသိပါဘူး”

“ဟုတ်တယ်ကွာ၊ တစ်ခါတုန်းက ငါ အူပါရွှေကားခေါင်းပေါ် တက်ထိုင်မိလို့ ဘောနက်ဖုံးကြီး ချိုင်းသွားတာတောင် ငါ့ကို မဆူဘဲ ဂျပန်ကားတွေက သံပြားသိပ်ပျော့တာကွလို့ ကားကိုပဲ အပြစ်တင် သေးတယ်။ အခု ဒီဘတ်(စံ)ကားကြီးကျမှ အထိမခံနိုင်လောက်အောင်ဖြစ်နေရတာ တော်တော်တူးဆန်းတယ်”

“အေး၊ ဒီကားကြီး ရောက်လာပြီးမှ ဆရာ့ပုံစံ တစ်မျိုးဖြစ်နေတယ်။ တစ်ခါတစ်ခါ ကားကြီးကို အကြာကြီးငေးကြည့်ချင်ကြည့်နေတာ။ မဟုတ်မှ လွှဲရောကွား၊ ငါတော့ ဒီကားကြီးက ခိုက်တယ် ထင်တာပဲ”

“ဖြစ်နိုင်တယ်ကွာ။ တစ်ခါတစ်လေ ညာက်ကျရင် ကားကြီးရဲ့ဘေးမှာ ခြေသံလိုလို ကြားရတယ်ကွာ။ ငါလည်း ကြောက်လို့ ထမကြည့်ရဘူး”

ချစ်မြားရှင်ပေါ်မှာ ညာက်စောင့်အပ်ရတဲ့ မန်းနီးရဲ့ စကားသံကြားတော့ တစ်ယောက်တည်း ပြီးမိတယ်။ သူကြားတဲ့အသံဆိုတာက မောင်ချစ်အေးရဲ့ ခြေသံတွေပဲလေ။ အပ်မပျော်တဲ့ညာတွေမှာ ဂိုဒေါင်ဘက်ကို လျော်ပြီး ချစ်မြားရှင်ကို သွားသွားကြည့်မိတာကိုး။

ကိစ္စက ဒီလောက်နဲ့ မပြီးသေးဘူး။

CB

မောင်ချစ်အေးက ညာက်ဆိုရင် အချိန်ရသလောက် စာဖတ်လေ့ရှိတယ်။ သိပ်ည့်နှက်တဲ့အထိ ကားပြင်ရတဲ့နေ့မျိုးကလွှဲရင်း အိပ်ခါနီးမှာ စာဖတ်လိုက်ရမှ ကျေနှပ်တယ်။ ဖယ်ရှိဆွဲတဲ့အခါ ညာနောက် ကျောင်းဆင်းချိန်ကို စောင့်ရှင်းနဲ့လည်း စာဖတ်တတ်တယ်။ စာဖတ်ခြင်းဟာ မောင်ချစ်အေးအတွက် အကောင်းဆုံး စိတ်အာဟာရပါပဲ။

မောင်ချစ်အေးက နောက်ဆုံးပေါ် ကားအင်ဂျင်တွေအကြောင်းကိုလည်း လေ့လာချင်တယ်။ အဲဒါ တွေက များသောအားဖြင့် အက်လိပ်လို့ ရေးထားတာချည်းပဲ။ ချစ်ထွေးက ကားအင်ဂျင်တွေအကြောင်းပါတဲ့ စီဒီတွေ ဝယ်လာပြီး ကွန်ပျူးတာနဲ့ ဖွင့်ပြတယ်။ နားမလည်တာရှိရင် သူ့ကို ရှင်းပြခိုင်းလို့ရပေမယ့် ကိုယ်လိုချင်တဲ့အချိန်တိုင်း အနားမှာ ခေါ်ထားလို့ဖြစ်တာ မဟုတ်ဘူး။

ဒါကြောင့် နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့ အက်လိပ်စာကို ပြန်ပြီးလေ့လာတယ်။ နှင့်က အားနည်းတဲ့ ဘာသာရပ်ဆိုတော့ သိပ်မလွှာယ်ကူလှုဘူး။ သို့ပေမယ့် ကားအင်ဂျင်တွေအကြောင်းစာအပ်တွေ ဖတ်ချင်လောနဲ့ ကြိုးစားခဲ့တာ ခုခို့ တော်တော်တိုးတက်နေပြီ။ ကျောင်းဆင်းချိန်ကို စောင့်ရှင်း မောင်ချစ်အေးရဲ့ ကားပေါ်မှာ

စကားလာပြာတတ်တဲ့ တခြား ဖယ်ရှိကား ဒါရိုင်ဘာတွေကတောင် မောင်ချို့အေးဖတ်တဲ့ စာအုပ်တွေကို ကြည့်ပြီး “ခင်ဗျားက ဘဲရပြီးသား ထင်တယ”လို့ အထင်တကြီး ပြောကြသေးတယ်။

ဒီနေ့လည်း အလုပ်စောကျပြီးလို့ အချိန်ရတာနဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ မောင်ညီပြာရေးတဲ့ ဓာတ်ခွဲခန်းများတစ်ဦး၏ ဒိုင်ယာရီ စာအုပ်က စိတ်ဝင်စားဖို့ကောင်းတယ်။ စာရေးဆရာတဲ့ အရေးအသားကလည်း ရှင်းလင်းပြုပြစ်တယ်။ ဒါကြောင့် စာအုပ်ကို ဒီည့် အပြီးဖတ်မယ်လို့ စိတ်ကူးလိုက်တယ်။

“ကိုယ်း၊ မအိပ်သေးဘူးလား”

“အေးကွဲ၊ ဒီစာအုပ်ကို အပြီးဖတ်မယ်လို့ စိတ်ကူးထားတာ။ ကောင်းတယ်ကွဲ၊ ပြီးရင် မင်းလည်း ဖတ်ကြည့်ပြီး”

ချစ်ထွေးက စာအုပ်အဖုံးကို လှမ်းကြည့်ပြီး ...

“သူ့ဝတ္ထုတိတွေလည်း ကောင်းတာပဲ”

“ဒါနဲ့ နေစမ်းပါပြီး၊ မင်းက ပါ့ဆို ဘာလာလုပ်တာလဲ။ ဒီအချိန်တိုးကျမှု။ ဘာလ ဟေ့ကောင်၊ ပိုက်ဆံကုန်သွားပြန်ပြေလား”

“မဟုတ်ပါဘူး၊ ကိုကြီးကို ဖြစ်ရာရှိလို့”

“ဘာလဲက္ခ၊ ဘာပြမာလဲ”

“တစ်ခုတော့ရှိတယ်၊ ကိုကြီး ဒေါမကန်ပါဘူးလို့ ကြိုတင်ကတိပေးရမယ်”

“မင်းဟာက ဘာလဲက္ခ”

“ကတိသာ အရှင်ပေးပါ”

“ကဲ ... ပေးတယ်ကွာ”

“ဒါဆို ကျွန်တော်နဲ့ လိုက်ခဲ့”

ချစ်ထွေးက ဦးဆောင်ပြီး ခေါ်သွားတယ်။ ကားရိုဒေါင်ဘက်ကိုပါပဲ။ တည့်တည့်မသွားဘဲ ဘေးကနေ ပန်းပြီး ခေါ်သွားတယ်။ မှောင်ရှိပိုကို အကာအကွယ်ယူပြီး သွားနေတာ။ ရိုဒေါင်နဲ့ မလှမ်းမကမ်းက သစ်ပင် လေးကိုကွယ်ပြီး ရရှိလိုက်တယ်။ ချစ်ထွေးက အသံမထွက်စေနဲ့ ဆိုတဲ့ သဘောနဲ့ လက်ညွှုးကို နှုတ်ခမ်းမှာ ကပ်ပြပြီးမှ ရိုဒေါင်ဘက် မေးငွေ့ပြတယ်။

မြင်ကွင်းက ထူးထူးဆန်းဆန်းပဲ။ ချစ်မြားရှင်ရဲ့ ဘန်ပါပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းထားတယ်။ သံကောကွက်ရဲ့မှာ ပန်းအိုးတစ်လုံး ချည်ထားတယ်။ ပန်းတွေ ဝေနေအောင် ထိုးထားတယ်။ အမွှေးတိုင်တွေလည်း ထွန်းထားလိုက်တာ မောင်ချစ်အေးတို့နေရာအထိ အမွှေးနဲ့က ပျုံလွင့်နေတယ်။ မောင်ချစ်အေးရဲ့ တပည့်ကျော်တွေကတော့ ချစ်မြားရှင်ရဲ့ရှေ့မှာ ဆောင်းကြောင့်ထိုင်ပြီး လက်အုပ်ချိထားကြတယ်။

ရုတ်တရက်တော့ ဘာလုပ်နေကြပါလိမ့်လို့ နားမလည်ဘဲဖြစ်သွားသေးတယ်။ ပြီးမှ ဟိုတစ်ရက်က ဒီကောင်တွေ ပြောခဲ့တဲ့စကားကို သတိရပြီး သဘောပေါက်သွားတယ်။ ဒီကားကြီးက နိုက်တယ်ဆိုပြီး ပူဇော်ပသ တောင်းပန်နေကြတာကိုး။ အမိုက်အမဲလေးတွေကို မွေမယူပါနဲ့ဆိုတဲ့အသံကိုတောင် ခပ်သဲ့သဲ့ကြားလိုက်ရသေးတယ်။

ချစ်ထွေးဆီက ခစ်ကနဲ့ ခပ်တိုးတိုးရယ်လိုက်တဲ့အသံ ကြားရတယ်။ မောင်ချစ်အေးလည်း စိတ်မဆိုးနိုင်ဘဲ ပြုးလိုက်မိတယ်။

CB

ထုံးစံအတိုင်းပါပဲ။ ဒီအကြောင်းတွေ ချစ်ထွေးဆီကတစ်ဆင့် စိုးမြင့်နားထဲ ရောက်သွားတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး စိုးမြင့်က မောင်ချစ်အေးကို ဖဲ့ချင်တာ။ ဒီအတိုင်း မပြောဘူး။

“ငါ့ကို ဘီယာလိုက်တို့ကိုစမ်းကွား”ဆိုလို့ လိုက်တို့က်ရတယ်။ အာသာပြုလောက်အောင် သောက်ပြီးမှ စကားစတယ်။

“မင်းကိုင်း မေးစရာတစ်ခုရှိတယ်ကွာ”

“ဘာလဲကွာ”

စိုးမြင့်က ချက်ချင်းမပြောသေးဘဲ ဘီယာတစ်ကျို့က်သောက်လိုက်သေးတယ်။ မောင်ချစ်အေးကလည်း အချို့ရည်တစ်ငုံငုံရင်း နားထောင်နေတယ်။ သူ့က ...

“ဒီလိုကွာ၊ ခုတစ်လော မင်းနားထဲမှာ အသံတွေဘာတွေ ကြားနေတတ်သလား”

“ကြားတာပေါ့ကွာ၊ ငါက နားပင်းနေတဲ့သူမှာ မဟုတ်တာ။ အင်ဂျင်သံ၊ ဘယ်ရင်သံ နားထောင်နိုင်ဖို့အတွက် သူများထက်တောင် ပိုပြီးနားပါးအောင် ကျင့်ထားရသေးတယ်”

“အဲဒါပြောတာ မဟုတ်ဘူး။ တကယ်မရှိတဲ့အသံတွေကို နားထဲမှာ ကြားယောင်နေတာမျိုးကို ပြောတာ”

“ဟာ ... ဘာဆိုင်လို့ ကြားရမှာလဲ”

“ဒါဆိုရင် တကယ်မရှိတဲ့အရာတွေကို တကယ်ရှိသလိုလို မျက်စိတဲ့ မြင်နေမိတာမျိုးကော့”

“ဘာကို မြင်ရမှာလဲ”

“ဥပမာကွာ၊ အိပ်ရာပေါ်မှာ ဖြေကြီးတစ်ကောင် ခွဲနေတာမျိုး၊ တကယ်မဟုတ်ဘဲ ထင်မြင်မြန်တာကို ပြောတာ”

“ဘာလဲကွာ၊ ငါက အရူးမှ မဟုတ်တာ”

“မသိပါဘူးကွာ၊ ဘတ်(စံ)ကားကြီးတစ်စီးလုံး မြင်နေရက်သားနဲ့ မိန်းကလေးတစ်ယောက်လို့ ထင်နေတယ် ကြားမိလိုပါ”

“မင်းက ငါကို ရိတာပေါ့လေ”

စိုးမြင့်က တဟားဟားရယ်တယ်။

“တစ်ခွက်ထပ်ပေးဦးဟေ့”လို့ စားပွဲထိုးလေးကို လှမ်းမှာပြီးတော့မှ ...

“မင်းဘာသာ အချို့ကြီးလို့ အစွဲအလမ်းကြီးနေတာကိုတော့ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် တစ်ဖက်စွန်းရောက်သွားရင်တော့ လူကြောင်ကြီးလို့ အထင်ခံရမှာပဲ”

“အေးပေါ့ကွာ၊ ငါလိုကောင်ကိုတော့ လူကြောင်လို့ ပြောမှာပါ။ သူ့မိဖုရားအတွက် တုဂ္ဂို့မဟာ ဖိမာန်ကြီး ဆောက်ပေးတဲ့ ရှာဂျဟန်ဘုရင်ကျတော့ အချို့သူရဲကောင်းကြီးလို့ ချီးကျူးကြတာပါ။”

“မင်းလည်း အချို့သူရဲကောင်း ဖြစ်ချင်ရင်တော့ ရှင်ဘုရင်ဖြစ်အောင် ကြီးစားပေါ့ကွာ”လို့ စိုးမြင့်က ပြောပြီး ပြုးစေ့စေ့ ကြည့်လိုက်တယ်။

CB

၈ ။ ။

နိုးမြင့်ပြောတာ ဟုတ်သင့်သလောက်တော့ ဟုတ်ပါတယ်။ အစွဲအလမ်းကြီးတယ်ဆိုတာ ကိုယ့်ဘာသာ ကိုယ်ကြိုက်ပြီး ဖြစ်နေတာ ကိစ္စမရှိပေမယ့် လူသိရှင်ကြားဖြစ်သွားရင် လူကြောင်စာရင်း ဝင်သွားတတ်တာ ပဲပေါ့။ သို့ပေမယ့် ချစ်မြားရှင်နဲ့ ပတ်သက်လာရင် စိတ်က ထိန်းချုပ်လို့မရဘဲ လွှတ်လွှတ်သွားတာတော့ ဘာမှ မတတ်နိုင်ဘူး။

ဒီအတောာအတွင်းမှာ အလားတူကိစ္စလေးတစ်ခု ဖြစ်သွားသေးတယ်။ အိအိချို့၍ ထိုင်ခုံမှာ ထိုင်နေကျ သဲအိချို့ဆိုတဲ့ကလေးမလေးက ဖယ်ရှိမစီးတော့ဘူးလို့ ပြောတယ်။

“ဟင် ... ဘာဖြစ်လို့လဲ။ ဦးဦးရဲ့ကားက စုတ်လို့လား။ ဒါမှမဟုတ် ကောင်လေးတွေက စ,လို့လား။ အဲ ... သမီးကို တစ်ယောက်ယောက်ကများ အနိုင်ကျင့်လို့လား၊ ဘယ်ကောင်လဲပြော”လို့ နိုးရိမ်တကြီး မေးမိတယ်။

“မဟုတ်ပါဘူး၊ သမီးတို့အိမ်က ကားဝယ်လိုက်လို့ပါ”

သဲအိချို့လေးက ခပ်အေးအေး ပြန်ပြောတယ်။

နောက်တစ်နောက်စြီး အိအိချို့ထိုင်ခဲ့တဲ့ ခုံနေရာလေးဟာ လစ်ဟာလို့ နေပြန်တော့တယ်။ ဘာကြောင်မှန်းမသိ။ ထိုင်ခုံလေး လွှတ်နေတာကို မြင်ရတိုင်း ရှင်ထဲက ဟာတာတာဖြစ်နေမိပြန်ရော့။ ပြီးတော့ ထူးဆန်းတဲ့အတွေးတစ်ခုလည်း ဝင်လာမိတယ်။ အဲဒါ လွှတ်နေတဲ့ ထိုင်ခုံနေရာကို ဘယ်သူလာပြီးထိုင်မလဲ ဆိုတာ သိချင်စိတ် ပြင်းပြလာတဲ့အချက်ပါပဲ။

ဖယ်ရှိနဲ့ လိုက်နေကျ ကလေးတွေထဲက နေရာပြောင်းချင်တဲ့သူကပဲ လာထိုင်မလား။ နောက်အသစ် တစ်ယောက်ပဲ ရောက်လာမလား။ ဘာပဲဖြစ်ဖြစ် ဒီနေရာဟာ နတ်ကြီးတယ်လို့ ဆိုခဲ့ပြီးပြီ။ ဒီထိုင်ခုံကို

လာထိုင်မယ့်သူဟာ အိအိချိလိုပဲ၊ သဲအိချိလေးလိုပဲ တည်တည်ဖြမ်ဖြမ်နဲ့ ကြနှုန်းရှိတဲ့သူပဲ ဖြစ်ရမယ်လို့ တွက်ထားတယ်။

သို့ပေမယ့် ဒီတစ်ခါတော့ သွက်သွက်လည်အောင်ကို မှားတော့တာပဲ။

တစ်ရက်မှာ ကျောင်းဆင်းချိန်ကို စောင့်နေရင်း ကျောင်းရှုံးခုပ်လှမ်းလှမ်းမှာ တွန်းလှည်းနဲ့ရောင်းတဲ့ ကော်ပြန့်စိမ်းဆိုင်ကို လှမ်းမြင်လိုက်တယ်။ အဖောက ကော်ပြန့်စိမ်း ကြိုက်တတ်တာ သတိရလို့ သွားဝယ်တယ်။ ရှုံးမှာ စားတဲ့လူတွေရှိနေလို့ ကိုယ့်အလှည့်ကျအောင် စောင့်နေတွန်း ကျောင်းဆင်းခေါင်းလောင်းထိုးသံ ကြားရတယ်။ သိပ်တော့ ကိစ္စမရှိ။ ကလေးတွေကလည်း မှန်ဝယ်ကြေားမှာနဲ့ဘာနဲ့ဆို တော်တော်နဲ့ လူစုံမှာ မဟုတ်သေးဘူး။

ကော်ပြန့်စိမ်းကို စောင့်ယူပြီးမှ ကားဆီပြန်လာခဲ့တယ်။ တချို့ကလေးတွေ ကားပေါ်တက်နေကြပြီ။ မောင်ချစ်အေးလည်း ခပ်သွက်သွက်လျှောက်လာပြီး ရှုံးပေါ်ကနေ ကားပေါ်တက်မယ်အလုပ်မှာ တုံ့ကနဲ့ ဖြစ်သွားတယ်။

အိအိချိရဲ့ ထိုင်ခုံနေရာမှာ ထိုင်နေသူတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ တဗြားလူဆိုရင် ဒီလောက် အံ့ဩမှာမဟုတ်ဘူး။ ခုတော့ ထိုင်ခုံမှာ အခန့်သား ထိုင်နေတာက မိုးမြင်တွန်းဆော် မျောက်လောင်းဖြစ်နေတာ တွေ့လိုက်ရတယ်။

“ဟေ့ကောင်၊ ဘာဖြစ်လို့ ဒီခုံမှာ ထိုင်ရတာလဲ”လို့ မောင်ချစ်အေးက ခပ်ဆတ်ဆတ်လေသံနဲ့ မေးတော့ ...

“ထိုင်ချင်လို့ပေါ့ ဦးလေးရ”

သူက ခပ်အေးအေးပဲ ပြန်ဖြေတယ်။

“ဒါ မင်းနေရာမှ မဟုတ်ပဲ”

“ဘာဖြစ်လဲ၊ ဒီနေရာ လွတ်သွားပြီပော”

“လွတ်နေရင်လည်း မထိုင်နဲ့ကွာ၊ မင်းနေရာ မင်းသွားထိုင်”

“ဘာဆိုင်လဲ၊ ကိုယ်ထိုင်ချင်တဲ့နေရာမှာ ထိုင်မှာပေါ့။ ဒါ ရုပ်ရှင်ရုံးမှ မဟုတ်တာ”

“စကားမရှည်နဲ့ကွာ၊ မထိုင်နဲ့ဆို မထိုင်နဲ့”

“ထိုင်မှာပဲ”

မန်းနီးက ...

“လောင်းလောင်းရာ၊ လာစမ်းပါကွာ၊ ပြဿနာမရှာစမ်းပါနဲ့”လို့ လှမ်းခေါပေမယ့် မရဘူး။ အတင်း ပေကပ်ထိုင်နေတယ်။

မောင်ချုစ်အေးက လေသံတင်းတင်းနဲ့ ...

“မင်း ပြောနေတာ မရဘူးလား”

“မရဘူး”

“က”ဆိုပြီး မောင်ချုစ်အေး ကားပေါ်တက်လိုက်တဲ့အချိန်မှာ ဒီကောင်က လွယ်အိတ်ထဲက ပလပ်စတစ် ပေတံကို ဆွဲထုတ်ပြီး အဆင်သင့် ပြင်လိုက်တယ်။ တရာ်သို့င်းကားတွေထဲကလို ဘယ်ဘက်လက်ညွှုံးနဲ့ လက်ခလယ်ကိုပူးပြီး ဓားနောင့်ပေါ်တင်ထားတဲ့ဟန်မျိုး လုပ်နေသေးတယ်။

တကယ်တော့ မောင်ချုစ်အေးအနေနဲ့ သူ့ကို အတင်းဆွဲဖယ်ပစ်လို့ မရဘူး။ ကိုယ့်ဖယ်ရှိကားကိုစီးတဲ့ ကလေးတစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း လုပ်ခွင့်မရှိဘူး။ ကလေးတစ်ယောက်နဲ့ဖက်ပြီး ခုလို ပြင်းခုနဲ့ နေတာကိုက အဓိပ္ပာယ်မရှိဘူး။ ပြီးတော့ သူ့ဘက်က မှန်လည်းမှန်နေတယ်။ ကားပေါ်မှာ သူထိုင်ချင်တဲ့နေရာ ထိုင်ခွင့်ရှိတာပဲ။

ဒါကြောင့် မောင်ချုစ်အေးပဲ အလျော့ပေးလိုက်တယ်။ “အေး ... မင်းတွေ့မယ်”ဆိုတဲ့ အကြည့်မျိုးနဲ့သာ ကြည့်ပြီး ကားပေါ်တက် မောင်းထွက်ခဲ့ရတယ်။ နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ မျောက်လောင်းက အောင်နိုင်သူတစ်ယောက်လို့ ခြေထောက်ချိတ်ပြီးတော့တော် မိန့်မိန့်ကြီး ထိုင်နေလိုက်သေးတယ်။

ဒီကောင်နဲ့တော့ မလွယ်ဘူး။ သိပ်လက်ဆော့တဲ့ကောင်။ သူထိုင်နေကျခံမှာ ခဲတံ့ခွန်တဲ့ဓားနဲ့ သူ့နာမည်ထွင်းထားတာတို့၊ တုတ်တိုနှစ်ချောင်းယူလာပြီး လက်ကိုင် ကြေးပိုက်တန်းတွေကို ဒရမ်ခေါက်သလို ခေါက်လို့ ပွုန်းကုန်တာတို့၊ ကျောင်းသူလေးတစ်ယောက်ရဲ့ခုံမှာ ဝါးပြီးသား ပိုကေကို ကပ်ထားလို့ ထိုင်စိတဲ့ ကျောင်းသူလေး၊ စကတ်အသစ်ကြီး ပျက်စီးသွားတာတို့ လုပ်တယ်။

အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူနဲ့ မောင်ချုစ်အေးနဲ့ မကြာခဏ ပြဿနာဖြစ်ခဲ့ရတယ်။ ဒီကောင်က ဟောက်လို့လည်း ကြောက်တာ မဟုတ်ဘူး။ မကြောက်ရုံမက၊ မောင်ချုစ်အေးကိုတောင် ဒုက္ခာပေးဖို့ ကြံစည်ခဲ့သေးတယ်။ အချဉ်းကြည့်တွေထည့်ထားတဲ့ ပလပ်စတစ်အထုပ်ကလေးကို ဒရိုင်ဘာထိုင်ခုံပေါ်တင်ပြီး အပေါ်က ကားမှန်သုတ်တဲ့ အဝတ်စနဲ့ အသာလေးပြန်ဖုံးထားတာလေ။ သတိမထားမိဘဲ အမှတ်တမဲ့ ထိုင်ချလိုက်ရင် အချဉ်းထုပ်ပေါက်ထွက်ပြီး မောင်ချုစ်အေး၊ ပုဆိုးမှာ ပေကုန်တော့မှ ဂိုင်းဟားမယ်လို့ ကြံစည်ထားတာပေါ့။ ကံကောင်းချင်တော့ မောင်ချုစ်အေး မထိုင်မိခင် မန်းနီးက ကားမှန်သုတ်ဖို့ အဝတ်စကို အယူမှာ တွေ့လိုက်လို့ သီသီလေး လွှတ်သွားတာ။

ဒါကြောင့် ဒီလိုကောင်မျိုးကို အိအိချို့ချုံမှာ ဘယ်လိုနည်းနဲ့မှ ထိုင်ခွင့်ပေးလို့မဖြစ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

CB

နောက်တစ်နေ့မနက သူတို့အိမ်ရှေ့မှာ ကားရပ်၊ အိမ်ဖော်မလေးက လွမ်းခေါ်၊ ဟိုကောင်များကိုလောင်းက မှန်တစ်ဖက်၊ ကျော်ဦးအိတ်တစ်ဖက် ဆဲကိုင်ပြီး ပြေးထွက်လာ၊ ကားပေါ်တက်ပြီး အိအိချို့ရဲ့ ခုံနေရာမှာ ထိုင်မယ်လုပ်ပြီးမှ ကြောင်အမ်းအမ်းဖြစ်သွား ... လျှပ်ရှားမှုအားလုံးကို မောင်ချစ်အေးက အရသာခံကြည့်နေလိုက်တယ်။ ဒီကောင် အံ့သြုသွားပုံကို သဘောကျလို့ ဟက်ကန်တောင် ရယ်သံထွက်သွားသေးတယ်။

ဟုတ်တယ်လေ။ အိအိချို့ရဲ့ ထိုင်ခုံနေရာကို သစ်သားချောင်းတွေနဲ့ရှိက်ပြီး ပိတ်ကာထားလိုက်တော့ ဒီကောင် ဝင်ထိုင်လို့မရတော့ဘူးလေ။ သူ, ကို နောက်ကြည့်မှန်ထဲကနေ အကဲခတ်နေလိမ့်မယ်ဆုံးတာကို ရိပ်မိပုံရတယ်။ မောင်ချစ်အေးတို့နှစ်ယောက် မှန်ထဲကတစ်ဆင့် မျက်နှာချင်းဆိုင်မိကြတယ်။ မောင်ချစ်အေးက “ဘာတတ်နိုင်သေးလဲကဲ” ဆိုတဲ့ အပြီးမျိုးနဲ့ ကြည့်နေတယ်။ သူက မထိတရီ ပြီးလိုက်ပြီး သူ, အရင်နေရာဆီကို ထွက်သွားတယ်။

ဒီကောင် ရုံးသွားပြီး လက်လျှော့သွားပြီးလို့တော့ မထင်လိုက်နဲ့။ သူကလည်း ခေသူမဟုတ်ဘူး။ တစ်နည်းနည်းနဲ့တော့ တုံ့ပြန်မှာပဲ။ တစ်ရက်နှစ်ရက်လောက် အကြံထုတ်လိမ့်မယ်လို့ ထင်ထားပေမယ့် နေ့မကူးခင်မှာပဲ လက်တုံ့ပြန်တော့တာပဲ။

ညနေကျောင်းဆင်းပြီးချိန်ကျတော့ ဘာမှမထူးခြားသလို ပုံပေါ်အေးပဲ ကားပေါ်တက်လာပြီး သူ, ခုံမှုသွားထိုင်တယ်။ ကားထွက်လာပြီး မကြာခင်မှာပဲ ...

“ဟေ့ကောင်တွေ၊ ငါပြောထားတဲ့အတိုင်းပဲနော်”လို့ ပြောလိုက်တဲ့အသံ ကြားရတယ်။ ပြီးတော့ သူက “ဝမ်းတူးသရီး”လို့ အချက်ပေးလိုက်တဲ့အခါမှာ သူ, သူငယ်ချင်းတွေက “ဦးစိတ်တို့”လို့ ဂိုင်းအော်ကြတယ်။

“ဝမ်းတူးသရီး”

“ဦးစိတ်တို့”

“ဝမ်းတူးသရီး”

“ဦးစိတ်တို့”

“ဝမ်းတူးသရီး”

“ဦးစိတ်တို့”

ဘယ်လိုဖြစ်သွားလဲ မသိဘူး။ မောင်ချစ်အေး ကြက်သီးတွေ ဖြန်းကနဲ့ထသွားတယ်။ ဒီလိုအခေါ်ခံလိုက်ရတဲ့အတွက် စိတ်မဆိုးမိဘူး။ တော်တော်တူးဆန်းတဲ့ ခံစားမှုတစ်မျိုး ရင်ထဲကို ဝင်ရောက်လာတယ်။ ရုတ်တရာ် ပျော်သွားမိတာပါပဲ။

အဲဒီနောက်တော့ ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့လုပ်နေမိမှန်းတောင် မသိတော့ဘူး။ ပြီးတော့မှ သူတို့က “ဝမ်းတူးသရီး ... ဦးစိတ်တို့”လို့ အော်လိုက်တဲ့အခါတိုင်း မောင်ချစ်အေးက “ဗျူမ”ဆို ဟွန်းတီးပြီး စည်းချက်လိုက်နေမိတာ သတိရတော့တယ်။

“ဝမ်းတူးသရီး”

“ဦးစိတ်တို့”

“ပွဲမ်”

“ဝမ်းတူးသရီး”

“ဦးစိတ်တို့”

“ပွဲမ်”

တစ်စတစ်စနဲ့ ဒီကောင်တွေအုပ်စတင်မကဘူး။ တဗြားချာတိတ်တွေရော၊ မိန်းကလေးတွေပါ သံဖြိုင်လိုက်အော်ကြတော့တယ်။ သူတို့ကအော်လိုက်၊ မောင်ချစ်အေးက ဟွန်းသံနဲ့ စည်းချက်လိုက်လိုက်နဲ့ ရူည်နေတာပဲ။ မန်းနှီးတစ်ကောင်တောင် ဝင်အော်နေသလားမသိဘူး။ မောင်ချစ်အေးလည်း နှစ်ပေါင်းများစွာပထမဆုံးအကြိမ်အနေနဲ့ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်မိတယ်။

အဲဒီလို အပျော်ကြီးပျော်နေတဲ့အချိန်မှာပဲ မောင်တော်ဆိုင်ကယ်တစ်စီးက နောက်ကနေ ကျော်တက်လာဖြီး ကားကို လမ်းဘေးကပ်ရပ်ဖို့အတွက် လက်ပြည့်နှင့်တွေးတယ်။

မောင်ချစ်အေးလည်း ကားကို လမ်းဘေးကပ်ရပ်လိုက်ရတယ်။ ယာဉ်ထိန်းရုံးနှင့်ယောက် ဆိုင်ကယ်ပေါ်က ဆင်းပြီး ကားဆီလျောက်လာတယ်။ ကားဘေးမှာ ရပ်လိုက်ပြီး တစ်ယောက်က ...

“လိုင်စင်ပေးပါ”

“ကျွန်ုတ် ဘာလုပ်လို့လဲ”

မောင်ချစ်အေးက မေးတော့၊ ဒုတိယ ယာဉ်ထိန်းရဲက ...

“ဒါ ... ဟွန်းသံကင်းမဲ့ရှုန်းဆိုတာ မသိဘူးလား”

အဲ ... ဟုတ်သားပဲ။ မောင်ချစ်အေး ရုတ်တရက် ပျော်ပြီး သတိမေ့သွားတာ။ ငြင်းနေစရာ အကြောင်းမရှိဘူး။ လိုင်စင်ပေးလိုက်ရပဲ။ ရှုပ်အကျိုးအိတ်ထဲက လိုင်စင် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကလေးကို ခွဲထုတ်လိုက်ရတယ်။

အဲဒီအချိန်မှာပဲ မျောက်လောင်းက ပြတင်းပေါက်ကနေ ခေါင်းပြုပြီး ယာဉ်ထိန်းရဲတွေကို လှမ်းအော်ပြောလိုက်တယ်။

“ဦးလေးကြီး ... မဖမ်းပါနဲ့ဖျူး ကျွန်ုတ်တို့ ပျော်လို့လုပ်တာပါ”

ယာဉ်ထိန်းရဲက မေ့ကြည့်လိုက်ပြီး ...

“မင်းတို့ ပျော်တာက ပျော်လိုရပါတယ်။ ဒါပေမယ့် ဥပဇ္ဇာက ဥပဇ္ဇာပဲကဲ”

“ဗျာ ... ဦးပတေး ဟုတ်လား။ ဦးပတေးဆိုတာ ကျောင်းမှာ အာလုးကတ်တလိပ်ရောင်းတဲ့လူကြီးပဲ”လို့
ဝင်နောက်နေသေးတယ်။

မောင်ချုစ်အေးက ...

“ဟေ့ကောင် ... ဌိမ်ဌိမ်နေ၊ ငါဘာသာရှင်းမယ်”လို့ ပြောပြီး လိုင်စင်ထုတ်ပေးလိုက်တယ်။

ယာဉ်ထိန်းရဲက ချုလန်ရေးပြီး ပြန်ပေးတယ်။ ကားပြန်ထွက်လို့ ဘီးလိမ့်ရုံ ရှိသေးတယ်။
မျောက်လောင်းက ယာဉ်ထိန်းရဲတွေကို ကြည့်ပြီး “ဝမ်းတူးသရီး”လို့ တိုင်လိုက်တဲ့အခါ ကျွန်တဲ့လူတွေက
“ဦးပတေး”လို့ စိုင်းအော်ကြတယ်။

“ဝမ်းတူးသရီး”

“ဦးပတေး”

“ဝမ်းတူးသရီး”

“ဦးပတေး”

ယာဉ်ထိန်းရဲတွေ ကြောင်တောင်တောင်ဖြစ်ပြီး ကျွန်ခဲ့တယ်။ တစ်ယောက်က ခေါင်းကို ယောင်ပြီး
ကုတ်လိုက်သေးတယ်။ သို့ပေမယ့် ဆောင်းထားတဲ့ ခမောက်ကိုပဲ ကုတ်မိတာပေါ့။

CB

အဲဒီနောကစပြီး မောင်ချုစ်အေးကို ဟိုကောင်တွေက ဦးစိတ်တိုလိုပဲ ခေါ်ကြတော့တယ်။ မောင်ချုစ်အေး
ကလည်း ကိုယ့်ကိုယ်ကို ဦးစိတ်တိုလိုပဲ သဘောထားလိုက်တော့တယ်။ ဖယ်ရှိကား မောင်းရတဲ့အလုပ်ကိုလည်း
ပိုပြီးနှစ်သက်ပျော်မွေ့လာတယ်။ မောင်ချုစ်အေးမှာ အိမ်ထောင်မရှိပေမယ့် သားသမီးတွေ အများကြီးရှိနေသလို
ခံစားလာရတယ်။ ကလေးတွေထဲမှာ လိမ့်ဘတဲ့သူ၊ ဆိုးတဲ့သူ၊ ဌိမ်တဲ့သူ၊ ဆော့တဲ့သူ၊ အေးတဲ့သူ၊ ရှိကျတဲ့သူ
အမျိုးမျိုးရှိပေမယ့် အားလုံးဟာ အပြစ်ကင်းစင်ကြတယ်ဆိုတာ သိလာတယ်။

မျောက်လောင်းနဲ့ကတော့ ခုထိ ရန်ဖြစ်ကြတော်နဲ့ပဲ။ သို့ပေမယ့် အရင်လို့ အကြောမတည့်လို့၊ အမြင်
ကတ်လို့ ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ဒီကောင်က လူရှုပ်ဆိုတော့ မောင်ချုစ်အေးကို ဒေသမဖြစ်ဖြစ်အောင်
တမင်လိုက်လိုက်ဆွဲတတ်တယ်။ မောင်ချုစ်အေးကလည်း ဦးစိတ်တိုနာမည်နဲ့ လိုက်ဖက်ညီအောင် စိတ်တိုပြ
ရတာကိုပဲ ကျောင်းမြှင့်ပြန်တယ်။

ကျောင်းဆင်းချိန်မှာ ဒီကောင် နောက်ကျမှုရောက်လာလို့ မောင်ချုစ်အေးက ဆူတဲ့အခါ ...

“ဦးစိတ်တိုကြီးဟာ အဲဒီလို ပြသနာရာတတ်လို့ မိန်းမ မရတာ”လို့ မခံချင်အောင် စ,တတ်တယ်။

နောက်တော့ မောင်ချုစ်အေးက ကျောင်းဆင်းခေါင်းလောင်းထိုးပြီးရင် မိနစ်နှစ်ဆယ်အတွင်းမှာ အေးလုံး ကားဆီရောက်အောင် လာရမယ်လို့ အမိန့်ထုတ်လိုက်တယ်။

အဲဒီလို စည်းကမ်းသတ်မှတ်ပြီး နောက်တစ်နေ့ကျတော့ ဒီကောင် ခေါင်းလောင်းထိုးပြီး ဆယ်မိနစ်တောင် မရှိသေးဘူး၊ အပြီးအလွှား ရောက်လာတယ်။ တယ်ဟုတ်ပါလား၊ ဒီကောင် အပိုးကျိုး သွားပြီလို့ ထင်ရင်မှားမယ်။

ပုဂ္ဂိုလ်လေးက ရောက်သာရောက်လာတယ်။ ကားပေါ်မတက်သေးဘဲနဲ့ အောက်မှာ လမ်းသလား နေတာ့၊ လူနှုန်းဆိုတော့မှ ...

“ဟေ့ကောင် ကားပေါ်တက်လေ”လို့ ခေါ်တော့ လက်ပတ်နာရီကို ကြည့်ပြီး ...

“မိနစ်နှစ်ဆယ်မှ မပြည့်သေးဘဲ”ဆိုပြီး ဆက်လျှောက်နေတယ်။

ထုတ်ပြန်ထားတဲ့စည်းကမ်းအရ ကျောင်းဆင်းခေါင်းလောင်းထိုးပြီး မိနစ်နှစ်ဆယ်အထိ နေခွင့်ရှိတယ် ဆိုပြီး ကပ်ကပ်သပ်သပ်လုပ်တာလေ။ ဒီအခါမှာတော့ “မင်းကောင်ကို ကြည့်လုပ်ဦး”လို့ မန်းနီးကို အကူအညီ တောင်းရတယ်။

မန်းနီးက အတင်းဖမ်းချုပ်ပြီး ကားပေါ်တင်တဲ့အခါ ရုန်းရင်းကန်ရင်း ...

“မန်းကီး၊ မျောက်ညီး၊ မျောက်စုတ်မျောက်နာ”ဆိုပြီး ဦးစိတ်တို့၊ မျောက်ညီး ကာတွန်းထဲက စကားလုံး တွေနဲ့ ခုံပူအောင် အော်ဟစ်တော့တာပဲ။

မန်းနီးခများလည်း ဦးစိတ်တိုနဲ့ လိုက်ဖက်အောင် မျောက်ညီဖြစ်ရရှာတယ်။ လိုက်တော့လည်း လိုက်ဖက်ပါတယ်။ ဦးစိတ်တိုရယ်၊ မျောက်ညီရယ်၊ မျောက်လောင်းရယ် လုံးထွေးနေကြတာပေါ့။

တစ်ခါတစ်လေကျတော့လည်း လူ့ဘဝဆိုတာ နေတတ်ထိုင်တတ်ရင် ပျော်စရာကောင်းသားပဲလို့ တွေးမိတယ်။ အတိတ်ကို တဒေါ်လောက် မေ့လျှော့နေမိတဲ့အခါမျိုးကျရင်ပေါ့လေ။

CB

၆ ။ ။

လူငယ်ဘဝကို ခဏပြန်ရောက်သွားသလိုပဲ။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေ ပြန်ဆုံးကြလိုလေ။ သူငယ်ချင်းတွေထက စိုးမြင်တစ်ယောက်သာ ရန်ကုန်မှာ ရှိနေလို့ မကြာခဏ တွေဖြစ်တာ။ ပေါ်ကြီးတို့ ကောင်းမြတ်တို့က အလုပ်တာဝန်တွေနဲ့ နယ်ကိုရောက်နေကြလို့ သူတို့အကြောင်းကိစ္စနဲ့ ရန်ကုန်လာမှ တွေ့နိုင်တယ်။ အားလုံးစုံအောင် တွေ့ဖို့ကတော့ ဖြစ်တောင့်ဖြစ်ခဲ့ပဲ။

ဒီတစ်ခါတော့ သူငယ်ချင်းတွေအားလုံး ထူးထူးခြားခြား ဆုံးမိကြတယ်။ ပေါ်ကြီးက ရန်ကုန်ပြန်ပြောင်းရလို့၊ ကောင်းမြတ်က နိုင်ငံခြားသွားရမှာမို့ ရန်ကုန် ရောက်လာတာ။ မိစံတို့ ဒိန်းငယ်တို့လည်း ပါလာကြတယ်။ ကလေးနှစ်ယောက်စီ ရနေကြပြီ။

မိစံက ကျောင်းသူဘဝတုန်းကလို ကိုယ်လုံးလှလှလေး မဟုတ်တော့ဘူး။ အတော်လေး ဝလာပြီ။ ဒိန်းငယ်ကလည်း ကောင်းမြတ်ကြားလေ့ရှိသလို နဲတွားကြီးစို့ ရှုတိုင်းယဉ် မဟုတ်တော့ဘဲ နည်းနည်းပိန်းပြီး ကျသွားတယ်။

“ဘာလ ဟေ့ကောင်၊ ယောက်းလည်းမယူ ကလေးလည်းမမွေးဘဲ အပျို့ကြီးလုပ်နေရင်တော့ ဒီလောက်ပုံပျက်သွားမှာ မဟုတ်ဘူးလို့ နှိုင်းယျဉ်ပြီး တွေးနေတာလား”လို့ ပေါ်ကြီးက မောင်ချစ်အေး အကဲခတ်နေပုံကို ကြည့်ပြီး မေးလိုက်လို့ ရယ်ကြရသေးတယ်။

မောင်ချစ်အေးက သူတို့ကို စားသောက်ဆိုင်မှာ ထမင်းလိုက်ကျွေးမယ်လို့ ပြောပေမယ့် အိမ်မှာပဲ လွှတ်လွှတ်လပ်လပ် စားချင်တယ်ဆုံးလို့ ဆိုင်က ဟင်းတွေဝယ်ပြီး ကျွေးရတယ်။ စိုးမြင်းကတော့ ညနေကျရင် ဘီယာတိုက်ရမယ်လို့ ကြိုပြီးချိတ်လိုက်သေးတယ်။

“ဒါနဲ့ နင်က မောင်တော်ကားနဲ့ လက်ထပ်ထားတယ်ဆို့၊ စိုးမြင်း ပြောတာပဲ”လို့ ဒိန်းငယ်က မေးတယ်။

မိစံကလည်း ...

“အေးဟယ ... ငယ်ငယ်တုန်းက စီးခဲ့တဲ့ ဖယ်ရှိကားကြီးကို အမှတ်တရ ပြန်ကြည့်ချင်သေးတယ်” ဆိုတာနဲ့ “ချစ်မြားရင်”ကို လိုက်ပြရတယ်။

“ငါတို့ စီးခဲ့တုန်းကထက်တောင် ပိုမြဲး သားနားနေသေးတယ်”လို့ မိစံက ချီးကျူးတယ်။

သစ်သားတန်းတွေနဲ့ ပိတ်ပြီးကာထားတဲ့ အိအိချို့ရဲ့ ထိုင်ခံနေရာကို မြင်တော့ မပြုးဘဲ မနေနိုင်ကြူးဗူးကရာဏာပြုးပါပဲ။

“ဒီကောင်က ဒီထိုင်ခံမှာ မူလထိုင်ခဲ့တဲ့လူကလွှဲရင် ဘယ်သူမှ မထိုင်စေချင်ဘူးတဲ့လေ”

နိုးမြင်းက ပြောတော့၊ ကောင်းမြတ်က ခေါင်းတညိုတညိုလုပ်ပြီး ...

“အင်း ... စင်ဒရဲလားပုံပြင်ထဲမှာ ရွှေဖိနပ်နဲ့တော်တဲ့ မိန်းကလေးကို လိုက်ရှာရတယ်။ ဒီမှာတော့ ထိုင်ခံလည်း အဆင်သင့်ရှိတယ်။ ဒီထိုင်ခံမှာ ထိုင်သင့်တဲ့လူကိုလည်း သိတယ်။ ထိုင်ခံနဲ့ လူနဲ့ ဆုံးတွေ့မိဖို့ပဲ လိုတယ်”

“ဒါပေမယ့် ဒိန်ပ်ကလေးတောင် ချုန်ထားခဲ့ဖို့ မသွေ့ဖို့တဲ့ စင်ဒရဲလားချိုးလည်း ရှုပါတယ်ကွာ။ အေးလေ၊ စင်ဒရဲလားဆိုတာကလည်း မင်းသားလေးအတွက်ပဲ ရွှေဖိနပ်ကို ထားခဲ့မှာပေါ့။ မြင်းလှည်းမောင်းသမားအတွက်တော့ ဘယ်ထားခဲ့မှာလ”လို့ မောင်ချစ်အေးက ဝင်ပြောတယ်။

မိစံက ...

“ငါကတော့ နင့်ကို လေးစားတယ်။ နင် သူ့အပေါ်ထားတဲ့ မေတ္တာက သိပ်လေးနက်တာပဲ”

“ဟုတ်တယ်၊ အစွဲအလမ်းကြီးတယ်ဆိုတာ တစ်ဖက်ကလှည့်တွေးရင် သစ္စာရှိတယ်လို့ အမို့ယ်ကောက်နိုင်တယ်”

ပေါ်ကြီးက သူ့မိန်းမစကားကို ထောက်ခံတယ်။

“ဒါနဲ့ အိအိချို့အကြောင်းကိုကော ကြားမိသေးလားကွဲ”လို့ ကောင်းမြတ်က နိုးမြင်းကို မေးတော့ ...

“နောက်ဆုံး ကြားရတဲ့ သတင်းကတော့ တက္ကသိုလ်မှာ လက်ထောက်ကထိက ဖြစ်နေပြီ။ ပြီးတော့ ခုထိ အိမ်ထောင်မပြုသေးဘူး။ အပျို့ကြီးပဲ”

“ချစ်အေးကို စောင့်နေတယ်ထင်တယ်”

ဒီန်းငယ်က ဝင်ပြောလို့ မောင်ချစ်အေးက ...

“အမို့ယ်မရှိတာဟာ ...”

“ဘယ်ပြောနိုင်မလဲ။ သူလည်း နင်အပေါ် သံယောဇ်ရှိချင်ရှိနေမှာပါ။ နင်နဲ့ ပြဿနာဖြစ်ပြီး နောက်ပိုင်း နင်ကို သူပြောခဲ့တာတွေ နည်းနည်းလွန်သွားတယ်လို့ ငါ့ကို ဝန်ခံခဲ့သေးတာပဲ။ နားလည်မှု လွှဲသွားတာကို ရှင်းပြထားတဲ့ စာတစ်စောင် နင်ရေးလာခဲ့ပြီးမှ သူက ဦးအောင်ပြောလိုက်လို့ မပေးဖြစ်ခဲ့တဲ့ အကြောင်းကို ငါက ပြောပြတော့တောင် သူ နည်းနည်းငိုင်သွားသေးတယ်။ သူ စိတ်မကောင်းပါဘူးလို့လည်း ပြောသွားခဲ့သေးတယ်။ နင်ကို မှန်းသွားခဲ့တာလောက်တော့ မဟုတ်ပါဘူးဟာ။ ပြီးတော့ ခုချိန်ထိ နင်ဟာ သူ့ကို အစွဲအလမ်းကြီးနေတုန်းပဲဆိုတာ သိရင် ...”

“တော်ပါတော့ ... နင်ပြောတာ စိတ်ကူးယဉ်ဆန်လွန်းတယ်”

မိစံရဲ့စကားကို ဖြတ်ဖို့ကြီးစားတဲ့အခါ ပေါ်ကြီးက ဝင်ပြောတယ်။

“ဟုတ်တယ် ဟောကောင်၊ ခုချိန်မှာ မင်းလည်း တင့်တင့်တယ်တယ်နေနိုင်တဲ့ အခြေအနေ ရောက်နေ ပြီပဲ။ ပြန်ဆက်သွယ်ဖို့ ကြီးစားကြည့်ပါဘား”

မောင်ချစ်အေး ခြောက်ကပ်ကပ်ရယ်လိုက်ပြီး ...

“သူ့အကြောင်းလည်း မင်းတို့သိသားပဲ။ သူ့အိမ်မှာ ဒရိုင်ဘာခန့်ရင်တောင် တက္ကသိုလ်တစ်ခုလုံး ဘွဲ့ရပြီးသားဖြစ်ရမည်လို့ စည်းကမ်း သတ်မှတ်ချင် သတ်မှတ်ထားမှာ။ ငါဆိုရင် ဒရဝမ်တောင် လုပ်ခွင့်ရမှာ မဟုတ်ဘူး”

“မင်းကလည်း ကိုယ်ဗိုယ်ကို တော်တော်အထင်သေးတာပဲ။ ဒီမှာ ချစ်အေး ဘောလုံးကန်တဲ့ ဥပမာနဲ့ နှင့်ယူဥပြီးပြောရရင်၊ တစ်ဖက်အသင်းက လူကောင်ကြီးလို့ အင်အားတောင့်လို့ဆိုပြီး ကြောက်နေစရာ မလိုဘူးကွာ။ လူကောင်ကြီးတိုင်း ဘောလုံးက လိုက်ပြီး ကြီးလာတာ မဟုတ်ဘူး။ ဒီအရွယ်က ဒီအရွယ်ပဲ။ အချစ်မှာလည်း ဒီလိုပဲလေ၊ သူက ပညာပိုတတ်တယ်၊ အဆင့်အတန်း ပိုမြင့်တယ်ဆိုတိုင်း သူ့နှလုံးသားက မင်းနှလုံးသားထက် ပိုကြီးတာ မဟုတ်ပါဘူးကွာ”

ကောင်းမြတ်က ထံးစံအတိုင်း အတွေးအခေါပါတဲ့စကားတွေ ပြောနေတယ်။ မောင်ချစ်အေးက ဘာမှ ပြန်မပြောဘဲ ပြီမ်နေတုန်း ...

“ဘာပဲဖြစ်ဖြစ်ကွာ ... ချစ်မြားရှင်ဆိုတဲ့ ဟောဒီ ဖယ်ရှိကားကြီးကို သက်သေပြုပြီး မင်းဟာ သူ့ကို စွဲစွဲလမ်းလမ်း ချစ်နေတုန်းပဲဆိုတာ ထင်ထင်ရှားရှား သိသာနိုင်ပါတယ်ကွာ”လို့ ပေါ်ကြီးက ဝင်ပြောပြန်တယ်။

“ရေကူးတာရုံး၊ စက်ဘီးစီးတာရုံး၊ မောင်တော်ကား မောင်းတာရုံဟာ တစ်ခါတတ်ထားပြီးရင် ဘယ်တော့မှ ပြန်မေ့သွားတတ်တာမျိုး မဟုတ်ဘူး။ အချစ်ဆိုတာလည်း ဓာတ်ဆီလို့ အင့်ပုံးပုံးတတ်တဲ့ အရာမျိုး မဟုတ်ပါဘူးကွာ”

မောင်ချစ်အေးရဲ့ လေသံက အတိတ်ဆန်နေတယ်။ သူငယ်ချင်းတွေအားလုံး အသံတိတ် ထောက်ခံကြတယ်။ ခေါင်းသိတ်လိုက်ကြတာပါ။

သူငယ်ချင်းတွေကို ဉာဏ် ဘီယာလိုက်တိုက်ရင်း စကားတွေ ထပ်မပြောကြသေးတယ်။ မောင်ချစ်အေးက မသောက်တတ်ပေမယ့် သူတို့အတူရောပြီး မူးသွားတယ် ထင်ပါရဲ့။ သူတို့လိုပဲ အသံတွေ ကျယ်လောင်ပြီး အာဇားလျှောလေး ဖြစ်ချင်လာသေးတယ်။

နိုးမြင့်ကတော့ သူငယ်ချင်းတွေ ပြန်ဆုံးရတာ ပျော်လို့ဆိုပြီး ခါတိုင်းထက် ပိုသောက်တယ်။ မူးလာတဲ့ အခါကျတော့ အိအိချို့ကို လက်မလွှတ်နဲ့ဆိုတဲ့ စကားလုံးကိုပဲ ထပ်ခါတလဲလဲ ပြောနေတယ်။

ဆိုင်ထဲက ထွက်လာတော့ ...

“ကျောင်းထဲ သွားမယ်၊ အဆောင်ရှုမှာ သီချင်းသွားဆိုမယ်”လုပ်ပါရော။

“မင်း အရှုံးလားကွာ၊ ဒီအချိန် ဘယ်လိုလုပ် ကျောင်းထဲဝင်လို့ရတော့မှာလဲ။ ပြီးတော့ အဆောင်မှာ လူမှုမရှိတော့ဘာ။ မင်းအသက်ကိုလည်း ကြည့်ဦး။ ကျောင်းထဲမှာ သီချင်းဆိုရမယ့်အရွယ်မှ မဟုတ်တော့ တာဘဲ”လို့ ဟောက်လိုက်ပေမယ့် ...

“ဒါဆိုလည်း ကျောင်းဝင်းအပြင်ကနေ အလွမ်းပြေကြည့်မယ်ကွာ”

ဟိုနှစ်ကောင်ကလည်း “ဟုတ်တယ်ကွာ၊ ငါတို့ကို လိုက်ပို့”ဆိုပြီး ဂျိုကျေနေတာနဲ့ လိုက်ပို့ရတယ်။ ကျောင်းဝင်းအပြင်ကနေ ကားကို တစ်ပတ်ပတ်ပြီး မောင်းနေတုန်း ပြည်လမ်းပေါ်အရောက်မှာ ...

“ဟေ့ကောင် ချစ်အေး၊ ကားခဏရပ်ပါဦးကွာ”လို့ ပေါ်ကြီးက ပြောတာနဲ့ ရပ်ပေးလိုက်ရတယ်။

“ကြည့်စမ်းကွာ၊ လူလိုက်တာ”

ဟုတ်တယ်၊ သိပ်လှတာပဲ။ နှင်းတွေက ဝေနေအောင် ကျေနေတယ်။ လမ်းမီးရောင်တွေတော် ခပ်ဝင်ဝိပဲ လင်းနိုင်တယ်။ ယူဒသန်မျှော်စင်ကြီးရဲ့ အပေါ်ပိုင်းက အမောင်ထဲမှာ တိုးဝင်ပျောက်ကွယ်နေတယ်။ ဆင်ဝင်ပေါက်ခုံးခုံးကိုသာ ခပ်ပျော် လွမ်းမြင်ရတယ်။ ဒီဘက်မှာ မာလာဆောင်၊ ဟိုဘက်က သီရိဆောင်၊ ရေတမာပင်တွေ။

“လွမ်းစရာကောင်းလိုက်တာကွာ”လို့ ကောင်းမြတ်က ဆွေးဆွေးမြေ့မြေ့ပြောလိုက်တယ်။

တကယ်တမ်း လွမ်းရမယ့်သူက ဘယ်သူလဲ။

တစ်ခါတုန်းက ဒီနေရာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာက ဘယ်သူလဲ။

လျှင်ဒဏ်ကို တစ်ယောက်တည်းကွက်ပြီး သွက်သွက်ခါအောင် ခံစားခဲ့ရတာ ဘယ်သူလဲ။

စကားတစ်ခွန်းရဲ့ မုန်တိုင်းကြောင့် ဒီနယ်မြေကနေ ထာဝရ လွင့်စင်သွားခဲ့ရတာ ဘယ်သူလဲ။

ကိုယ်အလတိုးခံလိုက်ရတဲ့ ဖြေးစိန်းကို လာပြန်ပြီး ဧေးကြည့်နေမိတဲ့ လက်ရွှေသမားတစ်ယောက်လိုပါပဲလား။ တကယ်တော့ အဲဒီပွဲမှာ တစ်ချက်မှ မတု့ပြန်ဘဲ ရင်ကို ဖွင့်ထားပေးခဲ့တာပါ။ လက်သီးနှံထို့ဖို့ မပြောနဲ့၊ မျက်စောင်းနဲ့တောင် မထိုးရက်ခဲ့တဲ့လူတစ်ယောက်ကို မေ့လျော့နေခဲ့ကြလေသလား။

CB

အိမ်ကို ပြန်ရောက်တော့ ညျဆယ့်နှစ်နာရီကျော်နေပြီ။ အိပ်ချင်စိတ်မရှိသေးတာနဲ့ စာဖတ်ကြည့်တယ်။ မရဘူး၊ စာထဲမှာ စိတ်မဝင်စားဘူး။ နှင်းတွေဝေနေတဲ့ မြင်ကွင်းကိုပဲ မျက်စိတ်မှာ မြင်ယောင်နေမိတယ်။

သူငယ်ချင်းတွေနဲ့ ပြန်ဆုံးရတာရယ်၊ တဲ့အားလုံးလိုလ်ကျောင်းဝင်းဘက်ကို ရောက်သွားခဲ့တာရယ်ကြောင့် မောင်ချစ်အေးမှာ သော်စိတ်တွေ ပြန်ဝင်လာတယ်ထင်ရဲ့။ တစ်ချိန်က ဖြစ်ပျက်ခဲ့တာတွေကို တရေးရေး ပြန်တေးနေမိတယ်။

ခုနာက်ပိုင်းမှာ အဲဒီအကြောင်းတွေကို အဓကြောင်းတိုက်ဆိုင်တဲ့အခါ သတိရတတ်ပေမယ့် အချိန်ယူပြီး တွေးတော့လွမ်းမောနေတာမျိုး မလုပ်ဖြစ်တာ ကြာပြီ။ မေ့မေ့ပျောက်ပျောက်ဖြစ်နေလို့တော့ ဟုတ်မယ် မထင်ပါဘူး။ တမင်တကာ မသိချင်ယောင်ဆောင်နေခဲ့တာပဲ ဖြစ်မှာပါ။ မသိစိတ်ကတော့ တဖြတ်ဖြတ် သတိရနေမှာ အမှန်ပါပဲ။

ဒီညတော့ စိတ်ကို လုံးဝအလိုလိုက်ပြီး တွေးချင်ရာတွေး၊ သတိရချင်သလောက်ရာ၊ လွမ်းနိုင်သလောက် လွမ်းစမ်းဆိုပြီး လွှတ်ပေးထားလိုက်တယ်။ အတိတ်က ဖြစ်ရပ်တွေဟာ အာရုံထဲမှာ တစ်ခုပြီးတစ်ခုပေါ်လာတယ်။

အတွေးတွေ ယောက်ယောက်ခတ်နေသလိုမျိုး ဟိုတစ်စ ဒီတစ်စ ဝင်လာတာမျိုး မဟုတ်ဘူး။ လုံးချင်း ဝါဌာရှည်တစ်အုပ်လို ရပ်ရှင်အေတ်ကားတစ်ကားလို အစီအစဉ်တကျ မြင်ယောင်လာတာပါ။ ဘယ်လောက်ထိ အသေးစိတ်သလဲဆိုတော့ စကားလုံးတွေ၊ မျက်နှာအမှုအရာတွေ၊ အဝတ်အစားတွေကအစပေါ့။ နောက်ဆုံး တွေ့ခဲ့ကြတဲ့နေ့က ကံ့ကော်ရှက်ခြောက်တစ်ရှက်ကို တက်နင်းထားတဲ့ ဖိန်ပြုဖြူပါးပါးလေးကိုတောင် အတိအကျ မှတ်မိနေပါသေးတယ်။

အလွမ်းတွေနဲ့ မောပန်းလာတော့မှ မေးကနဲ့ အိပ်ပျော်သွားတယ်။ အိပ်ပျော်သွားတာ ဟုတ်ချင်မှ ဟုတ်မယ်။ မိန့်းမောသွားတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အလွန်ထူးခြားတဲ့ အိပ်မက်တစ်ခုကိုတော့ မြင်မက်ခဲ့ပါတယ်။

အိပ်မက်ထဲမှာ ကားဂိုဒ္ဓိုင်ဘက်က ငိုရှိက်သံတွေကြားလို့ သွားကြည့်မိတယ်။ လူရယ်လို့ တစ်ယောက်မှုမတွေ့ဘူး။ ငိုရှိက်သံက ချံမြားရင်ဆိုက ထွက်ပေါ်လာတာဖြစ်နေတယ်။ ကြည့်လိုက်တဲ့အခါ မှာတော့ အလွန်အုံးအုံးရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။ ဖယ်ရှိကားကြီးရဲ့ ရှေ့မီးလုံးနှစ်လုံးကနဲ့ မျက်ရည်တွေ စီးကျနေတယ်။ လူတစ်ယောက် ငိုရှိက်နေသလိုပဲ၊ ကားတစ်စီးလုံး သိမ့်သိမ့်တုန်နေတယ်။

အဲဒီအချိန်မှာပဲ ဖြတ်ကနဲ့ လန်းနှီးလာတယ်။ တကယ်ပဲ အိပ်မက်ထဲကအတိုင်းဖြစ်နေသလို ခံစားရတယ်။ ရင်ထဲမှာ တစ်မျိုးကြီးပဲ။ ချံမြားရင်းဟာ အပြင်မှာလည်း ငါများငါနေသလားလို့ စိုးရိမ်သွားမိတယ်။

အိပ်ရာကနေ လူးလဲထပြီး ကားရိဒေါင်ဘက် လျှောက်လာခဲ့တယ်။ မနက်လင်းနေပြီ။ သို့ပေမယ့် ဉာဏ်အတိုင်းပဲ နှင်းတွေဝေအောင်ကျနေလို့ ပတ်ဝန်းကျင်ကို ကောင်းကောင်းမဖြင့်သာဘူး။

ဂိုဒေါင်ထဲရောက်လို့ ချစ်မြားရှင်ကို ကြည့်လိုက်တော့ ကားမီးလုံးတွေပေါ်မှာ နှင်းငွေ့တွေပုံးနေတာ တွေ့ရတယ်။ မီးလုံးတစ်လုံးရဲ့အောက်ခြေနားမှာတော့ နှင်းရည်တစ်စက်က တွဲလွှဲခိုနေတယ်။ နှင်းရည်စက်ကို လက်နဲ့ အသာအယာသုတေသနပေးလိုက်တယ်။

CB

ဒီနေ့ စနေနေ့မို့ ကျောင်းပိတ်တယ်။ ဖယ်ရှိခွဲစရာမရှိဘူး။ သို့ပေမယ့် အပြင်ထွက်ပြီး လျှောက်သွားချင်စိတ် ပေါက်လာတာနဲ့ ချစ်မြားရှင်ကိုမောင်းပြီး ထွက်လာခဲ့တယ်။ ဘယ်ကိုသွားမယ်လို့တော့ ရည်ရွယ်ချက် မရှိဘူး။ ကားဦးတည့်ရာ မောင်းခဲ့လာတာပဲ။

ကားကို မောင်းချစ်အေးကိုယ်တိုင် မောင်းလာခဲ့ပုံ့နဲ့ မတူဘူး။ တစ်စုံတစ်ယောက်က အမိန့်ပေးလမ်းညွှန်ပြီး မောင်းခိုင်းနေသလိုပဲ။ ကျွေ့သင့်တဲ့နေရာကျွေ့၊ အရှိန်လျှော့သင့်တဲ့နေရာလျှော့၊ ဂိုယာပြောင်းသင့်တဲ့နေရာပြောင်း၊ ဘရိတ်မှေးသင့်တဲ့နေရာမှေး။ ခြေနဲ့လက်က အလိုအလျောက် လျှပ်ရှားနေပေမယ့် စိတ်က ကားမောင်းတဲ့ဆီမှာ မရှိဘူး။ ဉာဏ် မက်ခဲ့တဲ့ အိပ်မက်ဆီ အာရုံရောက်နေတယ်။

ကိုယ့်ကိုယ်ကို ပြန်သတိထားမိတဲ့အချိန်မှာတော့ တက္ကသိုလ်ကျောင်းဝင်းကို အပြင်ကနေ ကားနဲ့ ပတ်မောင်းနေမိကြောင်း သိလိုက်ရတယ်။ တက္ကသိုလ်ရိပ်သာလမ်းအတိုင်းသွား၊ ပြည်လမ်းပေါ် ချိုးကျွေ့၊ အင်းလျားလမ်းထဲဝင်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ် ပြန်တက်၊ ဒီလိုပုံစံအတိုင်း ကျောင်းဝင်းကို အထပ်ထပ် အခါခါ ပတ်မောင်းနေမိတယ်။ ကွင်းထဲကို ဆင်းခါနီး လေယာဉ်တစ်စီး ပုံံပဲနေသလိုပဲ။

စိတ်ထဲမှာတော့ အိအချို့ကို မြင်ချင်တွေ့ချင်တဲ့ဆန္ဒက ထူးထူးခြားခြား ပြင်းပြနေတယ်။ ဒီနေ့ သူနဲ့ ပြန်ဆုံးလိမ့်မယ်ဆိုတဲ့ အစွဲအလမ်းတစ်ခုလည်း ရင်ထဲကို တိုးဝင်လာတယ်။

ကားက အဓိပတ်လမ်းနဲ့ဆုံးရာ နေရာနား ရောက်လာတယ်။ “ကျွေ့လိုက်၊ ကျွေ့လိုက်”လို့ တစ်ယောက်ယောက်က တိုက်တွန်းလိုက်သလိုပဲ။ ကားကို အဓိပတ်လမ်းပေါ် ချိုးကျွေ့လိုက်တယ်။

အပြင်ဘက်မှာ နေခြည်ဖြာနေပြီဖြစ်ပေမယ့် ကျောင်းဝင်းထဲမှာတော့ နှင်းမကဲ့တတ်သေးဘူး။ ရေတမာပင်တွေရဲ့ အောက်ခြေတစ်ဗို့ကိုမှာတော့ နှင်းငွေ့တွေချို့ ဝေးဝေးပဲ ရှိနေဆဲ။

မောင်းချစ်အေး ရင်တွေခုန်လာတယ်။ မောင်တော်ကားအင်ဂျင်စက်သံကို ကြားရုံ့နဲ့ ဘာဖြစ်နေတယ်ဆိုတာ တပ်အပ်ပြေနိုင်တဲ့ မက္ကင်းနှစ်တစ်ယောက်ဟာ အခု ကြားနေရတဲ့ ရင်ခုန်သံတွေကိုတော့ အဓိပ္ပာယ်ကောက်ဖို့ ခက်နေပြန်တယ်။

နှတ်သွေ့နောင်လမ်းဘက် ချိုးဝင်လိုက်တယ်။ တောင်ငူဆောင်ကို လုမ်းမြင်ရပြီ။ အဲဒီအချိန်မှာပဲ ...

“ကိုယ့်နဲ့မတန်တဲ့နေရာမှာ ဘာဖြစ်လို့ ရှုပ်ချင်ရတာလ”ဆိုတဲ့ စကားသံကို ရုတ်တရက် ကြားယောင်လိုက်မိတယ်။

မောင်ချစ်အေးဟာ အိအိချို့ရဲ့စကားကို တစ်သင်မတိမ်း နားထောင်ခဲ့တဲ့သူပါ။ ဒီနေရာကို နောင်ဘယ်တော့မှ မလာတော့ပါဘူးလို့ နှုတ်က ဖွင့်ဟမပြောခဲ့ပေမယ့် အိအိချို့ရဲ့ စကားတစ်ခွန်းကို အမိန့် တစ်ခုလို လိုက်နာခဲ့ပါတယ်။ မပေးခဲ့ဖူးတဲ့ ကတိကိုပဲ တည်မြှုအောင် စောင့်ထိန်းခဲ့ပါတယ်။ ခုတော့ မောင်ချစ်အေးတစ်ယောက် တားမြစ်နယ်မြေတဲ့ကို ကျူးကျော်ဝင်ရောက်မိသလို ဖြစ်နေပြီ။ အမိန့်ကို ဖို့ဆန် တဲ့သူ ဖြစ်နေပြီလား။ ကတိသစ္ာဖောက်ဖျက်သူ ဖြစ်နေပြီလား။

ကားကို ရပ်လိုက်တယ်။ တောင့်ငူဆောင်ကို မမိတ်မသုန် ကြည့်တယ်။ ရာသီမှားပြီး မျက်စိလည် လာတဲ့ ဥဉ့်က်တစ်ကောင်လို သဘောထားပြီး ခွင့်လွတ်ပေးပါ အိအိချို့။

ကားကို ဘက်ဂိယာထိုးပြီး နောက်ပြန်ဆုတ်တယ်။ အဲဒီအခိုက်မှာ အလန့်တကြား ဟွန်းတိုးလိုက်တဲ့ အသံကို ကြားရတယ်။ ဘရိတ်ကို ဆောင့်နှင့်လိုက်တယ်။ သို့ပေမယ့် ယောင်ယောင်လေး နောက်ကျ သွားတယ်။ မောင်ချစ်အေးကားက တုံးကနဲ့ ရပ်သွားပေမယ့် နောက်ကားက ချက်ချင်း အရှိန်မသေဘူး ထင်တယ်။ သိမ့်ကနဲ့ တစ်ချက်ဖြစ်သွားပြီး နောက်ဘက်က သံချင်းကြိတ်မိတဲ့အသံရုံ၊ ဖန်စကွဲတဲ့အသံရုံ ကြားလိုက်ရတယ်။

မောင်ချစ်အေး ကားပေါ်က အမြန်ဆင်းပြီး နောက်ဘက်ကို ပြီးကြည့်လိုက်တော့ မောင်ချစ်အေး ကားရဲ့ နောက်ပိုင်းကို ချို့စောင်းနဲ့ ဝင်နမ်းနေတဲ့ ကိုရိုလာကား အဖြူလေးကို တွေ့လိုက်ရတယ်။ မောင်ချစ်အေး စိုးရိမ်တကြီး စစ်ဆေးကြည့်လိုက်တယ်။ ချစ်မြားရှင်ရဲ့ ဘော်ဒီသံပြား နည်းနည်းချိုင့်ပြီး အစင်းရာကြီး ဖြစ်နေတယ်။ မောင်ချစ်အေး စုပ်သပ်လိုက်ပြီး ဒဏ်ရာတစ်ခုလို ပွတ်သပ်ကြည့်နေတုန်း ...

“ခင်ဗျား ... ခင်ဗျား ဘယ်လိုလုပ်တာလဲ”

တစ်ဖက်ကားကလူ အနားရောက်လာပြီး တုန်တုန်လှပ်လှပ်လေသံနဲ့ ပြောတယ်။ မောင်ချစ်အေး လုညွှန်ညွှန်လိုက်ပြီး ...

“ဘာလဲ၊ ဘာပြောချင်လဲ”လို့ ခပ်မှာမှာလေသံနဲ့ မေးလိုက်တယ်။ သူက ...

“ခင်ဗျား ဘာဖြစ်လို့ အရမ်းနောက်ဆုတ်ရတာလဲ”

“ဆုတ်ချင်လို့ ဆုတ်တာပေါ့ကျွဲ့။ မင်းဟွန်းတိုးတော့ ငါရှုပ်လိုက်တာပဲ။ မင်းဘာသာ မထိန်းနိုင်ပဲ ဝင်အောင်းတာ ဒီမှာ ငါ့ကား ထိသွားပြီ။ မင်းလော်ရမယ်”

“ဗျာ ...”

“ဟုတ်တယ်၊ ဥပဒေအရဆိုရင် နောက်က တိုက်တဲ့သူက အမှားပဲ။ မင်းလော်ရမယ်”

“ခင်ဗျားကားက ခြစ်မိရုံလေး၊ ကျွန်းတော်ကားလည်း ကြည့်ပါဦး”

သူ့ကားက ရှေ့မီးသီးကြီး ကွဲသွားတယ်။ ဘန်ပါက ကောက်ကွေးပြီး နိမ့်ဝင်သွားတယ်။ မောင်ချစ်အေးက ...

“မင်းကားတစ်စီးလုံး ကြော်မွေ့သွားလည်း ငါကရမစိုက်ဘူး။ ငါကားက ပိုအရေးကြီးတယ်။ ငါကား ... ငါကား ...”လို့ ရော်တဲ့ ချစ်မြားရှင်ရဲ့ ဒဏ်ရာကို တယ့်တယ ဖုတ်သပ်ကြည့်လိုက်ပြန်တယ်။ သူက ...

“ဟင်း ... သူ့ကားကြီးကဖြင့် ...”

မောင်ချစ်အေး ဆတ်ကနဲ့ မော်ကြည့်လိုက်ပြီး ...

“ဘာလဲ။ ကားကြီးက ဘာဖြစ်လဲ။ ဘာပြောချင်လို့လဲ။ မင်းက ဘာကောင်လဲ”

ပြောရင်း ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။ သူက လန်းပြီး နောက်တစ်လှမ်းအဆုတ် ...

“ဘယ်လောက်လျှော်ပေးရမှာလဲ”

မောင်ချစ်အေးကို ဖြန်းကနဲ့ ကြက်သီးထသွားစေတဲ့သူဟာ တခြားဘယ်သူများရှိသေးလို့လဲ။ ရှေ့မှာ ကိုယ်ထင်ပြုသလို လာရပ်နေတဲ့ အီအီချို့ကို တအံ့တည့် ငေးကြည့်မိတယ်။

“ဆရာမ၊ ဒီမှာ ကြည့်ပါဦး”

ဒရိုင်ဘာက သူတို့ကားခေါင်းကို လက်ညှိးထိုးပြရင်း တိုင်လိုက်တယ်။

“အဲဒါ ... သူက”

အီအီချို့က လက်ကာပြုလိုက်ပြီး ...

“ကားကို လွတ်ရာကျွောတ်ရာမှာ ရွှေပြီးတော့သာ ရပ်ထားလိုက်။ ဒီကိုစွဲ ဆရာမဘာသာ ရှင်းမယ်”လို့ ပြန်ပြောတယ်။

ဒရိုင်ဘာက သူ့ကားပေါ်တက် စက်နှီးပြီး နောက်ဘက်ခပ်လှမ်းလှမ်းကို ဆုတ်သွားတယ်။

“ပြောပါဦး၊ ကိုချစ်အေး၊ ဘယ်လောက်လျှော်ပေးရမလဲ”

အီအီချို့က ထပ်မေးတယ်။

“ကျွန်ုတ် တောင်းပန်ပါတယ်”

“ဟင်း ... ဘာဖြစ်လို့ တောင်းပန်ရမှာလဲ။ ကျွန်ုတ်မကားက မှားတာဆို”

“အဲဒီကိုစွဲပြောတာ မဟုတ်ပါဘူး။ အီအီချို့ရဲ့ စွင့်ပြုချက်မရဘဲ ကိုယ်နဲ့မတန်တဲ့နေရာကို ထပ်လာမိလိုပါ”

“ဒီနေရာက ကျွန်ုတ်တဲ့ နယ်မြေမှ မဟုတ်ဘာပဲ”

“ကျွန်တော်ကတော့ ဒိုဒိခါရှိရဲ့စကားဆိုရင် ဥပဒေတစ်ရပ်လို သဘောထားလိုက်နာခဲ့တာပါ”

ဒိုဒိခါရှိမျက်နှာ နည်းနည်းညွေးသွားတယ်။

“ကျွန်မ အဲဒီစကားကို တစ်ဖက်သတ် ရုပ်သိမ်းခဲ့တာ ကြာပါဖြီ”

ကားဒရိုင်ဘာက သူ့ကားအပျက်အစီးတွေကို လျှောက်ကိုင်ကြည့်ပြီး ဘာလုပ်ရမှန်းမသိဘဲ ခေါင်းကုတ်နေတယ်။

“ဒိုဒိခါရှိကားကို ကျွန်တော် ပြန်ပြင်ပေးပါမယ်”

“ကိစ္စမရှိပါဘူး ကိုချုပ်အေး။ ကားတစ်စီး ထိခိုက်ပျက်စီးသွားတာ ဘာမှအရေးမကြီးပါဘူး။ လူတစ်ယောက် စိတ်ထိခိုက်သွားအောင်လုပ်မိတာကသာ အပြစ်ပိုကြီးတာပါ”

မောင်ချုပ်အေး သူ့ကို ဖြတ်ကနဲ့ ကြည့်လိုက်မိတယ်။

“ကိုချုပ်အေးကို နစ်နစ်နာနာ ပြောခဲ့မိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်”

“ကိစ္စမရှိပါဘူး။ ကျွန်တော့ကို စိတ်ကူးယဉ်အပိုင်းမက်က လန်းနီးပြီး လက်တွေ့ဘဝအမှန်ကို သိတတ် မြင်တတ်လာအောင် သတိပေးနိုးဆော်ခဲ့တဲ့အတွက် ဒိုဒိခါရှိကို ကျေးဇူးတောင် တင်မိပါသေးတယ်”

“ကိုချုပ်အေးအကြောင်းတွေ ကျွန်မ တစ်ခါတစ်လေ ကြားမိပါတယ်။ ကိုချုပ်အေးရဲ့ စိတ်ဓာတ်ကို ကျွန်မ ချီးကျူးလေးစားမိပါတယ်”

“ဒိုဒိခါရှိကသာ သတ္တိပိုကောင်းတာပါ”

“ကျွန်မက ...”

“ဟုတ်တယ်လေ။ ခုချိန်ထိ တစ်ယောက်တည်းနေရဲတဲ့ သတ္တိကိုပေါ့”

သူပြီးလိုက်ပြီး ...

“ကြောက်လို့ တစ်ယောက်တည်းနေတာကော့ မဖြစ်နိုင်ဘူးလား”

မောင်ချုပ်အေး ခေါင်းတစ်ချက်ဆတ်လိုက်ပြီး ...

“ကျွန်တော့အတွက်တော့ အထိုကျိုန်ခြင်းဆိုတာ မြောက်လှန်းခံရခြင်းတစ်မျိုးပဲလို့ တစ်ခါတစ်ခါ ခံစားရပါတယ်”

ဒိုဒိခါရှိက အကဲခတ်သလို တစ်ချက်ကြည့်တယ်။ ပြီးတော့ ...

“ကိုချစ်အေး ကျွန်မကို စိတ်နာနေသေးလား”

“အစွဲအလမ်းကြီးတာကို စိတ်နာနေတာလို့ အမိပါယ်ဖွင့်ဆိုလို့ရပါမလား အီအီချို့”

အီအီချို့ကို ချစ်မြားရင်ကို လှမ်းကြည့်တယ်။ ချစ်မြားရင်က ချစ်မြားရင်ကို ကြည့်နေတဲ့ မြင်ကွင်းပေါ့။ သူ့မျက်နှာပေါ်မှာ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ အရာတစ်ခုကို ဖြတ်ကနဲ့ တွေ့လိုက်ရတယ်။ ဆွေးရိပ်ကလေး တစ်ချက်သမ်းသွားတာပါပဲ။

“ဆရာမ”

ဒရိုင်ဘာက ဘေးမှာလာရပ်ရင်း ခေါ်လိုက်တယ်။ သူ့ပုံစံက ကြောင်တောင်တောင်နဲ့ ကားပိုင်ရှင် နှစ်ယောက်တို့ဟာ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး အလော်အစားကိစ္စ အချေအတင် ပြောနေကြတာ မဟုတ်ဘဲ တစ်ယောက်က မျက်လွှာချုံ။ တစ်ယောက်က ဘတ်(စံ)ကားကြီးကို ငေးကြည့်နေတာကို မြင်ပြီး နားမလည် သလို ဖြစ်နေပုံရတယ်။

အီအီချို့က လူည့်ကြည့်တော့ ...

“ကားက မောင်းယူသွားလို့ရမှာ မဟုတ်ဘူး ဆရာမ။ ကျွေ့လိုက်ရင် မတ်ကတ်နဲ့ ဘီးနဲ့ ပြုနေတယ်”

မောင်ချစ်အေး တစ်စုံတစ်ခုပြောမယ်လုပ်တုန်း အီအီချို့က အရင်ပြန်ပြောတယ်။

“ဒါဆိုလည်း ... မင်းပဲ ဘော်ဒီဆရာကို သွားခေါ်ပြီး ကြည့်လုပ်လိုက်တော့။ ဆရာမဘာသာ အဆင် ပြောသလို ပြန်မယ်”

“ဟုတ်ကဲ့”

ဒရိုင်ဘာ ပြန်ထွက်သွားတော့ မောင်ချစ်အေးက ...

“ကျွန်တော့ကြောင့် အီအီချို့ရဲ့ကိစ္စတွေ အနောင့်အယုက်ဖြစ်ကုန်ပြီ ထင်တယ်။ ကားကိစ္စ ကျွန်တော့ ကူညီပါရမေး”

“ရပါတယ်၊ ကျွန်မက ဘာကိစ္စမှ မရှိပါဘူး”

“ကျောင်းကိစ္စလာတာ မဟုတ်ဘူးလား”

“ဒီနေ့ စနေနေ့ဆိုတော့ ကျောင်းပိတ်တယ်လေ။ ပြီးတော့ ကျွန်မက ဒီကျောင်းမှာ မဟုတ်ဘူး။ အရှုပိုင်းတဗ္ဗာသို့လ်မှာပါ”

“ဒါဖြင့် ...”

“ဘာရယ် မဟုတ်ပါဘူး။ မရောက်တာလည်း ကြာလို့၊ ပြီးတော့ ဒီမနက်ကျမှ ရန်ကုန်တ္ထာသို့လ်ထဲကို လာချင်တဲ့ဆန္ဒ ထူးထူးခြားခြား ဖြစ်ပေါ်လာလို့ ...”

“ဉာဏ် အိပ်မက်မက်လို့လားဟင်”

“ဟင် ... ကိုချစ်အေး ဘယ်လိုလုပ်သိတာလဲ”လို့ လွှတ်ကနဲ့ ပြောလိုက်ပြီးမှ သူရယ်လိုက်တယ်။

“အင်း ... အမှန်အတိုင်းပြောရရင် ရယ်စရာတော့ ကောင်းနေမလား မသိဘူး။ ကျွန်ုံမ ဉာဏ် တကယ်ပဲ အိပ်မက်မက်ခဲ့ပါတယ်”

ခဏဆိုင်းပြီး ဆက်ပြောတယ်။

“အိပ်မက်ထဲမှာ ကျွန်ုံမက ကျောင်းသူပြန်ဖြစ်နေတယ်လေ။ ကျောင်းဆင်းတာ နောက်ကျလို့ ဖယ်ရှိက မစောင့်ဘဲ ထွက်သွားတယ်။ ကျွန်ုံမ အပြေးအလွှားလိုက်ပေမယ့် မမိတော့ဘူး။ အိပ်ရာက နိုးတော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်။ အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ခဲ့သလိုပဲ”

“အဲဒီအိပ်မက်ထဲမှာ ကျွန်ုံတော်ကော့ ပါလို့မရဘူးလားဟင်”

မောင်ချစ်အေး အရဲစွဲနှင့်ပြီး မေးလိုက်တယ်။ သူ ဖြတ်ကနဲ့ ကြည့်ပြီး ...

“အိပ်မက်ဆိုတာ သူမပိုင် ကိုယ်မပိုင် ကိစ္စကြီးပါ ကိုချစ်အေးရယ်၊ ေတ်လမ်းကို ကိုယ်ဆင်ချင်သလို ဆင်လိုမှ မရဘဲ ...”

“အိပ်မက်ထဲမှာ ဖယ်ရှိ မမိခဲ့ပေမယ့် အခုတော့ ဖယ်ရှိက အဆင်သင့်ရပ်စောင့်နေပါတယ်။ အိအိချို့ကို ကျွန်ုံတော် လိုက်ပို့ပေးပါရစွဲ။ ဒီကားကြီးကို စီးချင်တဲ့ဆန္ဒ ရှိသေးရင်ပေါ့လေ”

သူ ခဏတွေနေပြီးတော့ ...

“ကျွန်ုံမလည်း ချံမြားရှင်ကို အမြဲသတိရနေခဲ့တာပါ”

မောင်ချစ်အေးက ဦးဆောင်ပြီး ကားရှေ့ပိုင်းကို လျှောက်လာခဲ့တယ်။ အိအိချို့က ကားတံ့ခါးပေါက်ဝမှာ ရပ်ကြည့်လိုက်ပြီး မျက်မှားတစ်ချက်ကုပ်သွားတယ်။ သူထိုင်ခဲ့တဲ့ ထိုင်ခံနေရာကို သစ်သား ချောင်းတွေနဲ့ အသေပိတ်ထားတာကို တွေ့လိုက်ရလို့ပါပဲ။

“ခဏ ... ခဏလေးနော် ... အိအိချို့”

မောင်ချစ်အေး ပျောယာခတ်သွားတော့တာပဲ။ ယောင်ယောင်ကန်းကန်းဖြစ်ပြီး ဝက်အူလှည့်ပြေးယူလိုက်၊ ပလာယာကိုင်လိုက်၊ ကွင်းတွေ့ခွေ့တွေ့ ခွဲထွဲတိုက်နဲ့ တော်တော်အလုပ်ရှုပ်သွားတယ်။ ပြီးမှ သတိရပြီး ဟန်ဒယ်ကြီးကို ယူပြီး သစ်သားချောင်းတွေ ရှိက်ဖြုတ်ပစ်လိုက်တယ်။ ထိုင်ခံကို အဝတ်စနဲ့ သေသေချာချာ သုတ်ပေးပြီး ...

“ထိုင်ပါ ... အိအိချို့”

အိအိချို့က မောင်ချုစ်အေးကိုကြည့်ပြီး ခေါင်းသိတယ်။ ပြီးတော့ ဒီထိုင်ခုံးဟာ သူတစ်ယောက် တည်းသာ ထိုင်ခွင့်ရှိတယ်ဆိတာ သိရှိတဲ့ပုံစံနဲ့ ပိုင်ပိုင်နှင့်နှင့် ထိုင်ချလိုက်တယ်။

မောင်ချုစ်အေး ကားစက်နှီးပြီး ထွက်လာခဲ့တယ်။ သူလမ်းညွှန်တဲ့အတိုင်း ကားကိုမောင်းလာရင်း နောက်ကြည့်မှန်ကနေတစ်ဆင့် လှမ်းကြည့်မိတယ်။ အိအိချို့ဟာ ဆံပင်ပုံစံနဲ့ အဝတ်အစားတွေ ပြောင်းလဲ သွားတာကလွှဲလို့ အရင်ကလို လှပပျိုမျှစ်နေဆဲပါပဲ။ သူကလည်း မှန်ကို တစ်ချက်မေ့ကြည့်တယ်။ မှန်ထဲမှာ မျက်လုံးချင်း ဆံမိကြတယ်။ အိအိချို့ ပြီးနေတယ်လို့ ထင်တာပဲ။

မောင်ချုစ်အေးဟာ ကားမောင်းနေရတယ်လို့ မထင်မိဘူး။ နတ်ပန်းရထားကို မောင်းနေရတယ်လို့ ထင်တယ်။ ကားကလည်း တိမ့်တိုက်တွေကြားထဲမှာ ထိုးဖောက်ပြီးလွှားနေသလိုပဲ။

“ရှေ့က ပိတောက်ပင်အောင်မှာ ရပ်လိုက်ပါ ကိုချုစ်အေး”

မောင်ချုစ်အေး ကားရပ်ပေးလိုက်တယ်။ အိအိချို့က ...

“အိမ်ကို လိုက်လည်ပါဦးလား။ လက်ဖက်ရည်ဖျော်တိုက်ပါမယ်”လို့ ဖိတ်တယ်။

အိအိချို့စားဆိုရင် နားထောင်ပြီးသားပဲလေ။ မောင်ချုစ်အေး ကားပေါ်က ဆင်းပြီး အိအိချို့ ဦးဆောင်ရာနောက်ကို လိုက်လာခဲ့တယ်။ အိအိချို့က နှစ်ထပ်တိုက်တစ်လုံးရှေ့မှာ ရပ်လိုက်တယ်။

မောင်ချုစ်အေးက ...

“ဟင် ... ဒါက”

“ဟုတ်တယ်၊ ဒါ ကျွန်မအိမ်ပဲ။ အဲသွားသလား၊ ကိုချုစ်အေး ကားမောင်းသွားတာ အိမ်ထဲကနေ ကျွန်မ မကြာခဏ မြင်နေကျပါ”

ချာတိတ်လေးတစ်ယောက်က “ဒေါ်လေးပြန်လာပြီ”လို့ အော်ရင်း ပြီးလာပြီး တံခါးဖွင့်ပေးတယ်။ ချာတိတ်လေးက မောင်ချုစ်အေးကိုလည်း မြင်ရော ... “ဟာ ... ဦးစိတ်တို့”လို့ တအံ့တသွေ့ ရေရွတ်လိုက်တယ်။

ဟုတ်ပါတယ်။ မိုးမြင့်ထွန်းခေါ် မျောက်လောင်းခေါ် လောင်းလောင်းပါပဲ။ မောင်ချုစ်အေးကို ကြောင်ကြည့်နေပြီးမှ “သွား ... ဒီလိုကိုး”ဆိုတဲ့ မျက်နှာထားမျိုး ပြောင်းသွားပြီး ...

“ဟင်း ... အစက ကျွန်တော်ပြောတုန်းကတော့ အိုက်တင်ခံနေပြီးတော့ ... ”လို့ ပြောလိုက်တယ်။

အိအိချို့က ...

“ဟဲ့ ... ဘာပြောတာလဲ”

“ဘာမှမဟုတ်ပါဘူး”လို့ ဓမ္မာဌီး အိပ်ခန်းထဲ ပြန်ဝင်ပြေးသွားတယ်။ အိအိချို့ မဖြင့်အောင် မျက်စိ တစ်ဖက်မြို့တ်ရင်း လက်မထောင်ပြသွားသေးတယ်။

“လောင်းလောင်းက ဘာပြောသွားလဲ ကိုချွဲအေး”

အိအိချို့က မေးတယ်။

“ဒါ သူနဲ့ ကျွန်တော် နှစ်ယောက်တည်းသိတဲ့ လျှို့ဝှက်ချက်ပါ”

“ကျွန်မတောင် သိခွင့်မရှိဘူးလား”

“အချိန်တန်ရင်တော့ သိရမှာပါ”

အိအိချို့က ပြီးလိုက်တယ်။ တွေ့ခဲ့ဖူးသမျထဲမှာ အချို့သာဆုံးအပြုံးပဲလို့ ဆိုနိုင်တယ်။


တစ်ခါက မောင်ချွဲအေးကို လောင်းလောင်းပြောခဲ့ဖူးတာကတော့ “ဦးလေးကြီးကို ကျွန်တော် ဒေါ်လေးနဲ့ ပေးစားရမယ်”ဆိုတဲ့ စကားပါပဲ။

ဘဝဆိုတာ ကက်ဆက်တိပ်ခွဲလို့ နောက်ပြန်လှည့်ရစ်ပြီး အစကနေ ပြန်ဖွင့်လို့ရတာမျိုး မဟုတ်ပေမယ့် တိပ်ခွဲရဲ့ အေဆုံးဟာ ဘီဆိုက်ရဲ့ အစပဲ ဖြစ်တယ်ဆိုတာကိုတော့ တစ်နေ့သောအခါမှာ အိအိချို့ကို အမှန်တယ် ပြောပြဖြစ်တော့မှာပါ။

မင်းလူ

J-၁၂-J၂၀၂၃

(နံနက် ... ၂၂၊ ဧပြီ)



မြန်မာ့ တရာ့ဝင်